

မြတ်သာသာ အနုပညာ နိဒါန်း
တိက်ပိုး

စာမျခင့်ပြချက်အမှတ်
မျက်နှာဖုံးခွင့်ပြချက်အမှတ်

- ၃၃၉ / ၂၀၀၀ (၅)
- ၆၈၂ / ၂၀၀၁ (၁၁)



စီစဉ်သူ
ကိုမြင့်ထွန်း



ပုံနှိပ်ခြင်း

ဒုတိယအကြိမ်
အပ်ရေ

- (ဇနနဝါရီလ၊ ၂၀၁၂)
- (၁၀၀၀)



မျက်နှာဖုံးပန်းချီ
ကာလာခွဲ
ကွန်ပျူးတာစာစီ
အတွင်းဖလင်

- သူရထက်
- *Alpha*
- *Quality*
- *Quality*



ပုံနှိပ်သူ

ဒေါ်စိနိစိန် (၀၅၄၀၄) ရောင်စဉ်အော့ဖ်ဆက်
အမှတ် (၁၆၃) ၄၈ လမ်း၊ ဗိုလ်တစ်ထောင်။



ထုတ်ဝေသူ

ဦးသန်းဆွေ (၁၅၄၀၄)၊ စစ်သည်တော်စာပေ
၁၁၃၁ / က ဥယျာဉ်လမ်း၊ ၁၉ ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း
ရန်ကုန်မြို့



တန်ဖိုး

၅၀၀ ကျပ်

မာတိကာ

* ဒုတိယအကြိမ်ထုတ်ဝေခြင်းအမှာစာ	
* နိဒါန်း	
* ဓာတ်ပုံများ	
၁။ ဗုဒ္ဓဝင်	၁
၂။ ဗုဒ္ဓသာသနဘဒီနီယ	၂၉
၃။ ဗုဒ္ဓသာသနဘမြာက်ပိုင်းဒေသများ	၅၄
၄။ ဗုဒ္ဓသာသနဘတောင်ပိုင်းဒေသများ	၆၉
၅။ ဗုဒ္ဓသာသနဘမြန်မာနိုင်ငံ	၇၈
၆။ စေတီပုထိုး	၉၃
၇။ ရပ်ပွားဆင်းတူ	၁၀၆
၈။ ဓာတ်ပုံမှတ်စု	၁၂၄
၉။ ဓာတ်ပုံပင်ရင်းဋီနနှင့်ပုဂ္ဂိုလ်များ	၁၃၅
* ကျမ်းကိုးစာရင်း	

ဒုတိယအကြိမ်ထုတ်ဝေခြင်းအမှာစာ

စေတီပုထိုးနှင့် ရပ်ပွားဆင်းတူများ၊ သိရီဝါး၊ သောတ္ထိက စသော ဘာသာရေး အထိမ်းအမှတ်များနှင့် စပ်လျဉ်း၍၊ **ဤမှုဒ္ဓဘာသာ အနုပညာနိဒါန်း** ကျမ်းကယ်ကို ၁၉၇၆ ခုနှစ်က ကျွန်တော် ထုတ်ဝေခဲ့သည်။ စာဖတ်သူများ အထောက်အကူဖြစ်စေရန်ဟု ဗုဒ္ဓဝင်နှင့် သာသနာပြန်ဗျားပံ့ သမိုင်းကိုလည်း စာအုပ် အစအိုးတွင် ထည့်ခဲ့ပါသည်။

ယခုအခါ သာသနိကဝါဒပွဲလည်းမျိုးစုံကို ရှေးဟောင်း သုတေသနများ၏လုံးလကြောင့် တွေ့ရှိခဲ့သော်လည်း ထိတွေ့ရှိချက်များကို ကျွန်တော်၏ကျမ်းကယ်တွင် ထပ်မံမဖြည့်တော့ပါ။ ကျွန်တော်၏ ကျမ်းကယ်သည် အခြေခံသဘောကိုသာ ပြထားသည်ဖြစ်ရာ၊ မူလ ဖော်ပြခဲ့သော အချက်အလက်များဖြင့် လုံလောက်ပြည့်စုံပြီးဖြစ်ပါသည်။ သို့ပါ၍ ခေတ်ကာလ အလျောက်ဝါကျအနေအထားနှင့် စကားအသုံး အနှစ်းအနည်းကယ် ပြင်ဆင်သည်မှတစ်ပါး၊ မူလစာကိုယ်အတိုင်း ပြန်လည် ထုတ်ဝေလိုက်ပါသည်။ ဒုတိယအကြိမ် စာအုပ်ထုတ်ဝေရာ၌ အကူ အညီပေးကြသော သူရဇ်၊ ဦးမြင့်ထွန်း (Quality Publishing House) ဦးအေးချို့(မဟာဝိဇ္ဇာ) တို့ကို ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။

တိုက်စိုး

နိဒါန်း

ဤစာအုပ်ကို ဗုဒ္ဓဘာသာ အနုပညာအခြေခံအဖြစ် အများပြည်သူ ဖတ်ရှုကြရန် ရေးပါသည်။ ထိုထက် အသေးစိတ်သိလိုသူများမှာမူ၊ စာအုပ် နောက်ပိုင်းတွင် ဖော်ပြထားသော စာအုပ်များနှင့်၊ (စာကြည့်တိက်များရှိ) အခြားသုတေသန စာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာရန် လိုပါလိမ့် မည်။

ဤစာအုပ်တွင် ဗုဒ္ဓဝင်၊ ဗုဒ္ဓသာသန၊ စေတီပုထိုး၊ ရပ်ပွားဆင်း တဲ့ ဟူ၍ ကဏ္ဍခဲ့၍ ရေးထားပါသည်။ ဗုဒ္ဓဝင်ကဏ္ဍကို တမင်ထည့်သွင်း ဖော်ပြထားရခြင်းမှာ နောက်ပိုင်းကဏ္ဍများအတွက် အချို့အချက်အလက် များကို ကြိုတင်သိထားစေလို၍ ဖြစ်ပါသည်။

ဤစာအုပ်တွင် ဖော်ပြထားသော ပုဂ္ဂိုလ်အမည်များနှင့် ဒေသ အမည်များအတွက် သီးသန့်အသံလှယ်စနစ်ကို အသုံးမပြုပါ။ ခေါ်၍ ဆီ လျှော်သလိုသာ သုံးစွဲထားပါသည်။ ဒေသအမည်များနှင့် စပ်၍လည်း၊ ခေတ်အခေါ်အဝေါ်နှင့် ရှေးအခေါ်အဝေါ်များကို ရောနောရေးထားပါ သည်။ ဤအတွက် စာဖတ်သူများ၏ ရှုပ်ထွေးခက်ခဲနေပါက၊ စာရေးသူ၏ အပြစ်သာဖြစ်ကြောင်း ဝန်ခံပါသည်။ အချက်အလက်ဆိုင်ရာ စာတ်ပုံများ ကိုလည်း လိုသလောက်မထည့်သွင်းနိုင်သည်ကို ကြိုတင်တောင်းပန်ပါ သည်။


ဤစာအုပ် ရေးသားရာတွင် ဆိုင်ရာကျမ်းစာအုပ်များကို ဖတ်ရှု ကိုးကားရသည့်အတွက် ကျမ်းပြုဆရာ ဥာဏ်ကြီးရှင်များကို ရှိသေစွာ ဦး ညွတ်ပါသည်။

ဤစာအုပ်လာ စာတ်ပုံများနှင့်စပ်၍ အကူအညီ ပေးကြသော စစ်ကိုင်း ဝင်းမောင်နှင့် ခင်မောင်ဖြူ(ယဉ်ကျေးမှု) တို့ကိုလည်းကောင်း၊ စာမူကို လက်နှိပ်စက်ရှိက်ပေးသော မဝင်းမာကိုလည်းကောင်း၊ စာအုပ်ကို သေသေသပ်သပ် ပုံနှိပ်ဖြန်ချီပေးကြသော သီဟရတနာပုံနှိပ်တိုက်နှင့် ချင်း တွင်းတို့ကိုလည်းကောင်း၊ စာရေးသူက လိုက်လိုက်လဲလဲ ကျေးဇူးတင်ပါ သည်။





(က) အဆောက်အအုပ် ပြုသူမှတ်
အရွယ်အစိတ်အမျိန် ပိုမိုတ်
လီမီ ဂုဏ် အသီ ဂုဏ်



(ဂ) သင့်ခိုက်ပါ သမတ် ။
အထူးအကြံအရွယ်အစိတ်



(ဃ) သင့်ခိုက်ပါ သမတ် ။




(၄) ၁၃ တေနပိန္ဒုရွှေပြင်ကို
အဆင့်တော်များ ဖန်စီးခဲ့ပါ။



(၅) အာယာလိပ်စာတွင် ဘုရားသိပ္ပါယ်
တည် ၂ ရွာ



(၆) အရွယ်အစွမ်း ပျော်
အဆင့် ၁၂ ရရှိ



(၇) လျှပ်စီးအာရုံးအနေဖြင့်
အသာဆုံး ၁၂ ရရှိ



(က) အစိုးဆွဲမီးနှုန်း
အောင် အသိ ၂ ပုံ



(ခ) ရှာတော်ဝါဒ ရှာတော်ဝါဒ
ကျိုးမိုး ဘုရား ထောက်ပြုပို့ကြုံ
အသိ ၂-၄ ပုံ



(ဂ) ရှာတော်ဝါဒ ရှာတော်ဝါဒ
ကျိုးမိုး ဘုရား ထောက်ပြုပို့ကြုံ
အသိ ၃ ပုံ



(၁၁) သင်တန်များ အတွက်
အင်္ဂ န ရွှေ



(၁၃) သင်တန်များ အတွက်
အင်္ဂ န ရွှေ



(၁၂) ရှုဏ်ခြေခံခြင်း
မြတ်ပို့ အင်္ဂ န ရွှေ



(၁၃) အေနာင်သွေးတုပါလီ ဘဒ္ဒန္ဒိတ္ထ ၂၁၅-၄၇၃



(၁၄) ရွှေဝတီဘင်္ဂ၏
အေပြည်ရှိခိုက်စေတာရုပ်
ဘဏ်တော် ၂၁၅-၄၇၃



(၁၅) ရွှေဝတီဘင်္ဂ၏
ဘဏ်တော် ၂၁၅-၄၇၃



(၃၅) ဘဏ္ဍာရပါန် ရွှေ့ချေး၊ အင်္ဂလာ ၁၀ ပုံ



(၃၆) ဘဏ္ဍာရပါန် ရွှေ့ချေး၊ ရတနာဂူးမြို့၊ ရတနာဂူးမြို့၊ ရတနာဂူးမြို့



(୧୪) ମହାଶ୍ରୀ
କର୍ମଚାରୀ ଏବଂ ଦେଖିବା ପାଇଁ



(୧୫) ଯୋଗାନ୍ଧୀରୁ ଶିଳ୍ପାଳୟ
ଲୋକି ଏବଂ ଦେଖିବା




(୧୬) ଜାମିନ୍‌ଦର୍ଶନୀ
ଲୋକାଳ୍ପିନ୍ଦୀ ଏବଂ ଦେଖିବା



(୧୭) ଅନ୍ତର୍ମଧ୍ୟ ଦେଖିବା




(१) कालचक्र



(၂၃) စလ်ခိုင်နှင့်
ဆောင်မြတ်



(၂၄) သင်္ကမာင်တွေ
ပေါ် ၄-၅ ရွာ



(၂၃) ရွှေဝလာင်စွာ တော်ကိုယ်နှီး
အရှုံးလိမ္မာသာ
အော် ၁၀ ရွာနှု



(၂၄) ရွှေဝလာဝတာင်များ ပြီးစွဲနှီး
ထျွန်ုပ်ပေါ်ဆောင့်သည့်
အော် ၁၁၃၀-၁၂၁၈



(၂၅) စိုးမြန်တွေ့ချော် တွင် ဖုန်းကိုယ်သာ အော် ၅ ရွာနှု



(၁၅) သင်ယူမြတ်ချောင်း ရွှေပြည်နဲ့ စားပါ အင်္ဂ ၏ ရွှေပါ



(၁၆) သင်ယူ ရွှေပြည်နဲ့ ကောက်ပါ အင်္ဂ ၏ ရွှေပါ



(၃၁) အမြန်သော ခေတ် သင့်ပို့မြင် ဆန္ဒကျော်သော ဘုရား ရွှေ




(၃၂) ဖုန်းချောက် ဆန္ဒကျော် မှတ် ၃ မြောက်



(၃၅) ရွှေပန်းကျော်စိန်း၊ သီရိလ္မာရိုင်း သံဇာတ္ထာဝါယာ အေဒီ ၁၂ ရာခု



(၃၆) မတန်ရန်ရုံး
မြန်မာရှုပါသန်ရုံး
အေဒီ ၈ ရာခု



(၃၇) ဟန်ဘုရားတော်
ဆိုင်ရုံး

(၁၃) ရွှေပန်းချေ လိပ်စီး
ဆောင်တည်သူ အမိ ၁၇ ရက္ခ



(၁၄) နမိန္ဒိတုရာ
မြွှေ့ပို့မှု တော်ဝါယံ



(၁၅) ခေတ်ခေတ် ရွှေပန်း တော်ဝါယံ အိန္ဒိတု ၁၇ ရက္ခ



(၃၅) အောက်ပါတေသနရှိခိုင်များ ၁၁၁။ ၂၄၇။



(၃၆) အောက်ပါတေသနရှိခိုင်များ



(၄၁) သဗ္ဗာသပတ်ကို စူးဆောင်စည်ပြန့်လွှာတ်နှင့်
ဟောတုရာများအတော်ရှုပြု၍ တော် ၁ ဘဏ္ဍာ



(၄၂) စူးဆောင်စည်ကို ဆာတော် ယရာ၏ ဆုတေသနပွဲများ
ဟောတုရာများအတော်ရှုပြု၍ တော် ၁ ဘဏ္ဍာ



(၁၃) ပြုသောနတ္ထရာရိနတ္ထ ဘဒ်မြတ်
သာသနနတ္ထရာရိနတ္ထ ဘဒ် ၁၃၀၀ ပုံ



(၁၄) အွေးတန္ထ ဟန္တိနတ္ထ
ပြည့်-ကျိုးကာ ဘဒ် ၅ ပုံ



(၁၅) အွေးတန္ထရာရိနတ္ထ
ပြည့်-ကျိုးကာ
ဘဒ် = ၄၂၄



(၁၃) အတိသွောက လိပ်နှုန်းမြို့၏ ပြည်-အိုင် အော် ၅ ရာရွာ



(၁၄) ဘေးသာမဏီဘင်္ဂ ပြည်-အိုင် အော် ၆-၉ ရာရွာ




(၁၃) ဘဂ္ဂနိုဒ်တောင်ပြည်-ကျိုးမာရီ ၂-၁ ရွှေ



(၁၄) သံမာရိုပ်-
ဆာန် အေဒီ ၁ ရွှေ



(၁၅) အနိမ့်အုပ် ရှိခိုင်းမာရီ ၁-၁၀ ရွှေ



(၁၃) ရွှေခံနှင့်ပန်း



(၆၂) ဒုဂေရိနာင်း၊ အဗျားမြို့ ၁၁-၁၂ ရက္ခ



(၆၃) ဆောင်း၊ အဗျားမြို့ ၁၂ ရက္ခ



(၁၅) သာမဏေဘဏ္ဍာ ပုံ၊ အနောက် ၁၁ ပိုဒ်



(၁၆) သာမဏေဘဏ္ဍာပုံ (ပြေတွင် ပုံရှိထိန်းပြုထားလေ့ရှိ)



(၅၇) အသိသောင်းကျင်းမှတ်နေရာ၏ ပုဂ္ဂန္တပြုချိန်

(၁၃) အကျော်ကြောင်း
ပန်မှတ်စွာ သုရာ၏




(၁၄) အပိန္ဒမြို့၏ ပုံ၊
အမိန္ဒမြို့၏ ပုံ



(၁၅) အကျော်ကြောင်း
ပန်မှတ်စွာ သုရာ၏



၁) ကုန်ချောင်းပြုတရား
ပုဂ္ဂိုလ်ဘဏ် ၁၁၁ ဘာ၁၂



(၁၃) အရွယ်ပြုတရား



(၁၄) အသေချေများ



(၁၃) ရွှေပင် ရွှေနတ် အကျိုက်တွင် မြတ်ပြု ထား သူ ရဟန်



(၆၇) ခြောက်ရှုံး ပြောင်းလဲသူ



(၆၈) ခုချောင်းဆွဲသူ၏ ပြောင်းလဲသူ



(၁၅) နယ်ဉာဏ်တော်ရုပ် ရုပ် အမိ ၁၂ ရက္ခ

(၁၆) နယ်ဉာဏ်တော်ရုပ် ပုဂ္ဂိုလ်



၃၆၀

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျား (ဘီစီ ၂၀၀၉)က အိန္ဒိယ မရှုံးမအေသြား၊ ဝိသေသတူးသော ပုဂ္ဂိုလ်တစ်ပါး ပေါ်ထွန်းခဲ့လေ သည်။ ထိုပုဂ္ဂိုလ်သည်၊ နောင်အခါ အပြည်ပြည်အရပ်ရပ်၌ ဂေါတမ ဗုဒ္ဓဟူ၍ ကျော်စောလေသည်။ ဂေါတမဟူသော ပုဒ်သည် မိဘမျိုးရိုးနှင့် ဆိုင် ၏။ ဗုဒ္ဓဟူသော ပုဒ်သည် နိုးကြားသူ၊ အလင်းမြင်သူဟူ၍ အဓိပ္ပာယ်ရ၏။ ဂေါတမဟု အလင်းမြင်သည့်အမှုမှာလည်း အခြားမဟုတ်။ သတ္တဝါတို့ အဖို့ ဒုက္ခဆင်းရမှ လွတ်မြောက်ကြောင်း တရားအမှန်ကို သိမြင်ခြင်းပင်ဖြစ် သည်။ သိမြင်သည့်အတိုင်း ၃၅ နှစ်အရွယ်မှ သက်တော် ၈၀ အထိ၊ သတ္တဝါ အပေါင်းကို မေတ္တာကရကာဖြင့် ညွှန်ပြလမ်းပြခဲ့လေသည်။

အမှန်ဆိုလျှင် ထိုခေတ်အခါ၌ ချမ်းသာသူခဖြစ်ကြောင်းတရား၊ သဘာဝတရား၊ အမှန်တရားကို ရာကြံနေသူအများ ရှိလေသည်။ ထိုတရား ကို ကိုယ့်အမြင် ကိုယ့်လမ်းစဉ်ဖြင့် လိုက်နာကျင့်သုံးနေသူ (ဗြာဟ္မာကုပ္ပနား နှင့် သမဏာ တောနေရဟန်း) အများလည်း ရှိလေသည်။

ထိုသူများအနက် အချို့က ကြံးဆက် ဟောပြောကြသည်မှာ ဤ သို့ဖြစ်လေသည်။ လောကတွင် ဗြာဟ္မာန်၊ ဝါ၊ ပရမတ္တမဟူသော မူလပင်မ ဓာတ်သည် နိစွဲခုဝါရီ၏။ ထိုဗြာဟ္မာန်တွင် ပုဂ္ဂလလက္ာဏာမရှိ၊ ပြုပြင်စီရင်မှ ကင်း၏။ သို့၏ရာတွင် ထိုဗြာဟ္မာန်သည် တစ်လောကလုံးကို ပုံးနှံလေသည် ဖြစ်သည်။ သက်ရှိ သတ္တဝါတို့၏ (အတ္တာ) အသက်ဝို့ကြုံသည်လည်း ထိုဗြာဟ္မာန်နှင့် ဆက်စပ်လျက်ရှိပေ၏။ တစ်နည်းဆိုရသော သတ္တဝါတို့၏ (အတ္တာ) အသက်ဝို့ကြုံသည် ဗြာဟ္မာန်၏ အရောင်ဟပ်မှု မည်ပေသည်။ ထိုကြောင့် ဗြာဟ္မာန်သာလျှင် နိစွဲအမြှုံး၍ သတ္တဝါတို့မှာ အနိစွဲ ဖြစ်လေ

J * တိက်စိုး

သည်။ အနိစ္စဖြစ်၍ သတ္တဝါတို့ ကွယ်လွန်သည့်အခါ အသက် ပို့ဗောက် သည် (ကိုယ်ကောင်ကိုခွာ)တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းကာ ကူးပြောင်းကာဖြင့် သံသရာထဲတွင် တဲ့လည်လည် ရှိရလေသည်။ ဒုက္ခမစ်ရှိရလေသည်။ ထို သံသရာဒုက္ခမှ လွှတ်မြောက်ရလေအောင် ဘဝအဆက် ဆက် ပဋိသန္ဓာ နေရခြင်းမှ ကင်းပြတ်ရလေအောင် ဗြာဟွာန်နှင့် ပြန်လည် ပေါင်းစည်းမိရန် လိုလေသည်။ ပြန်လည်ပေါင်းစည်းရန်အတွက် ကျင့်စဉ် လည်း ရှိလေသည်။ ဤသည် အချို့ပုဂ္ဂိုလ်တို့၏ ကြီးဆုံး ဟောပြောမှု ဖြစ်လေတော့သည်။

ဗြာဟွာန်နှင့် ပူးပေါင်းရန် ကျင့်စဉ်နှင့်စပ်၍ကား ဝိဝိဇ္ဇာန်မျိုးရှိလေ သည်။ တစ်မျိုးမှာ (အထက် တန်ခိုးရှင်တို့ကို) ယမ်းပူးပေါင်း ဆုတောင်းပတ္တနာ ပြုရမည်ဆိုကာ ဤအတိုင်း ယမ်းပူးပေါင်းကျင့်ကြံသူများ ဖြစ်လေ သည်။ နောက်တစ်မျိုးမှာ ဗြာဟွာန်နှင့် ပူးပေါင်းရေးအတွက် သီလဆောက် တည်၊ ကမ္မာန်း ဘာဝနာကျင့်ကြံရမည်ဆိုကာ ဤအတိုင်း တရားကျင့်သူ များ ဖြစ်လေသည်။

ကျိုးအယူအဆ ကျိုးကျင့်ဝတ်များကို ဖော်ပြရညီးမည်ဆိုသော်၊ လူတို့ကို အကျိုးဖြစ်စေသည်လည်းရှိ၍၊ အကျိုးပျက်စေသည်လည်း ဖြစ်သောမီး၊ လေ၊ ရေ၊ မြေ၊ ကောင်းကင်စသည်တို့သည် ဓာတ်သဘာဝ သက်သက်မဟုတ်။ ယင်းတို့သည် နတ်အောင်များ၊ တန်ခိုးရှင်များ ဖြစ်လေသည်ဟု ပုဂ္ဂလိုက်သေသ သွင်းပြီးလျှင်၊ တိရစ္ဆာန်သတ္တဝါကို သတ်ဖြတ်ယမ်းပူးပေါင်းကာ၊ ဘေးအန္တရာယ်ကင်းရှင်းအောင် ကြံသူများက ကြံကြသည်။ တစ်ဖန် ဂို့မြစ်ထဲဆင်း၍ မိမိကိုယ်ကို ဆေးကြောရလျှင်၊ မိမိ၏ အပြစ် (အကုသိုလ်)များ လျောကျ သန့်စင်လိမ့်မည်ဟု ယုံကြည်သူများက ယုံကြည်ကြသည်။

တဖန်၊ ရှေးက ဝေဒကျမ်းများနှင့် ဗြာဟွာဏာကျမ်းများလာ မန္တိန်ရွှေတို့ သရေစ္စယ်ခြင်းသည် ကောင်းရာဘုံးဘဝသို့ ဆိုက်ရောက်သော လမ်းဖြစ်သည်ဟု ကျမ်းကိုနှိမ်အားကိုးသူများက အားကိုးကြသည်။

တစ်ဖန် အဝတ်အချည်းစည်းဖြင့်၊ ဆောင်းတွင်ရေချိုး၍ နေ့တွင် မီးလုံး၍ ဆူးပေါ်အိပ်စက်၍၊ ပြင်းထန်သော အကျင့် ကျင့်ကာ၊ ကိုလေသာ ကာမဂ္ဂ၏ (အညှစ်အကြေး) ကုန်ခန်းအောင် ကြိုးစားနေသူများက ကြိုးစားကြသည်။

တစ်ဖန်၊ ကုသိုလ်အကျိုးလည်း မရှိ၊ အကုသိုလ်အကျိုးလည်း မရှိ ဟူ၍ နတ္ထိကဝါဒကို အချို့က ဆုပ်ကိုင်ထားကြလေသည်။

တစ်ဖန် ငါတို့ဗြာဟွာကဲ ပုဂ္ဂိုးသာလျှင် ဗြာဟွာနှင့် အနီးစပ် ဆုံး မျိုးနှယ် ဖြစ်ကြသည်။ ငါတို့ မျိုးနှယ်ကသာလျှင် သတ္တဝါတို့ဝိုက် ကို ဗြာဟွာနှင့် ပူးပေါင်းမိအောင် စနစ်တကျ ပူဇော်များ ပြနိုင်စွမ်းရှိ သည်။ ကျုန်မင်းစိုးနှင့် ကုန်သည် လယ်လုပ်များမှာမူ ငါတို့ကို အလုပ် အကျေးပြုရန် မွေးလာသူများ ဖြစ်ကြသည်ဟု အမျိုးစာတ်နှင့် ချို၍ ပြောကြ သော လူတန်းစားလည်း ရှိလေသည်။

ယင်းသို့ ဝါဒအလီလီ၊ ကျင့်စဉ် အမျိုးမျိုးရှိနေကြရာ၊ ဂါတမ ဗုဒ္ဓသည် လူ၊ နတ်၊ သတ္တဝါတို့ကို ဒုက္ခဆင်းရဲမှ လွတ်မြောက်၍၊ ချမ်းသာ သုခရရကြာင်း၊ နိုဗာန်မျာက်မောက်ပြုရာ ပြရကြာင်းသဘောနှင့် လမ်းစဉ်ကို ပြခဲ့သူဖြစ်ပေသည်။ ဤတွင် ချမ်းသာသုခ ရကြာင်းနှင့်စပ်၍ နှစ်မျိုးနှစ် စား ရှိလေသည်။ ဗုဒ္ဓ၏ လမ်းစဉ်တွင် အိမ်ထောင်ရှင် (လူဝတ်ကြာင်) အဖြစ်ဖြင့်၊ ပစ္စာဖွန် တမလွန် (လောကီ) ချမ်းသာသုခရရကြာင်းလည်းပါ၏။ လူဝတ်ကြာင် အဖြစ်ဖြင့်လည်းကောင်း၊ ရဟန်းဝတ် ဖြင့်လည်း ကောင်း (လွတ်ကျွတ်သော)နိုဗာန်ချမ်းသာ ရရကြာင်းလည်း ပါလေသည်။

လူ (ချမ်းသာ) နတ်ချမ်းသာ၊ နိုဗာန်ချမ်းသာ ရရေးအတွက် ဗုဒ္ဓ သည် ပုဂ္ဂိုလ်အသီးသီး၏ ဥက္ကားအနုအရင့်ကို ကြည့်၍၊ ကာလအေသကို လိုက်၍ ဟောတတ်လေသည်။ တမင်သက်သက်လျှို့ဝှက်ထားခြင်း၊ ချုံ လုပ်ထားခြင်း အလေ့ဟူ၍ မရှိ။ သိသင့် သိအပ်သမျှကို အလျဉ်းသင့်သလို ဟောပြောညွှန်ပြလေသည်သာဖြစ်သည်။ တစ်ဖန်ဟောသမျှ ညွှန်ပြသမျှ နှင့်စပ်၍၊ ဗုဒ္ဓသည် အဝေဖန်ခံခဲ့ရလေသည်။ အဝေဖန် ခံနိုင်လေသည်။ ဝေဖန်မှာအတွက် တပည့်သာဝကများအား ဗုဒ္ဓမိန့်မြှောက်ခဲ့ပုံကို ကြည့်ပါ လေ။

ရဟန်းတို့။ သူတစ်ပါးတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံယာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် တို့(ပြောကြရာ)၌ သင်တို့သည် ရန်ပြီးထားခြင်း၊ နလုံးမသာခြင်း၊ စိတ်မကျ ချမ်းခြင်း မဖြစ်စေသင့်။ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နလုံး မသာကြလျှင် သင်တို့အား သာလျှင် အဆွဲရာယ်ဖြစ်ရာ၏။ သင်တို့ သည် အမျက်ထွက်ကြလျှင် နလုံးမသာကြလျှင် သူတစ်ပါးတို့၏

၄ * တိက်စိုး

စကားကောင်း စကားဆိုးကို သိနိုင်ကြပါမည်လော့။
ရဟန်းတို့။ သူတစ်ပါးတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏
အပြစ်ကို ဖြစ်စေ၊ သံယာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင်၊ ထို
(ပြောကြရာ)၌ သင်တို့သည် နှစ်သက်ခြင်း၊ ဝမ်းသာခြင်း၊ စိတ်တက်
ကြခြင်း မဖြစ်စေသင့်။ သင်တို့သည် နှစ်သက်ကြလျှင် ဝမ်းသာကြ
လျှင် စိတ်တက်ကြကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ
၏။

ရဟန်းတို့။ သူတစ်ပါးတို့သည်၊ ငါ၏ရှုက်ကို ဖြစ်စေ၊ တရား၏
ရှုက်ကိုဖြစ်စေ၊ သံယာ၏ ရှုက်ကို ဖြစ်စေ ပြောကြရာ၌၊ ဤစကား
သည် ဤအကြောင်းကြောင့်လည်း ဟုတ်ပေ၏။ ဤအကြောင်း
ကြောင့်လည်း မှန်ပေ၏။ စင်စစ်အားဖြင့် ဤရှုက်သည် ငါတို့၌ ထင်
ရှားရှိပေ၏ ဟု ဟုတ်မှန်သည်ကို ဟုတ်မှန်သည့်အတိုင်း သင်တို့
ဝန်ခံရမည်။

ဤသို့ဖြင့် အဝေဖန်ခံရဲ့ အဝေဖန်ခံနိုင်သော တရား၊ စစ်မှန်သော
လမ်းစဉ်ကို ဟောပြာ ညွှန်ပြနိုင်ရန်အတွက် ဂေါတမဗုဒ္ဓသည် ဘဝစဉ်
ဆက် ပါရမီဖြည့်ခဲ့ရသည်ဟူ၍ ဆိုကြလေသည်။ ပုံသက်သေများကိုလည်း
ထောက်ပြကြလေသည်။

ပြုပုံမှာ ဒီပက်ရာ (ဗုဒ္ဓ) ဘုရားရှင် လက်ထက်အခါက ဂေါတမ
ဗုဒ္ဓလောင်းလျာသည်။ သူမောအမည်ဖြင့် တရားအားထုတ်နေသော ရသေ့
ဖြစ်ပေ၏။ ရသေ့ဘဝတွင် ရသေ့လုံးလဖြင့် တရားအားထုတ်ပါက ကိုလေ
သာ (အညှစ်အကြေး) ကင်းစင်ကာ အကျွတ်တရားရနိုင်စရာရှိ၏။ သို့ရာ
တွင် ဒီပက်ရာဘုရားနှင့် ကြံတွေ့ရသောအခါ ဤသို့အကြံပေါ်ခဲ့လေသည်။
မိမိတစ်ညီးတည်း သံသရာရေအယဉ်ကို ဖြတ်ကျော်ကူးမြောက်၍ နိုဗ္ဗာန်တစ်
ဘက်ကမ်းသို့၊ ရောက်ရုံနှင့် အဘယ်မှာ အကျိုးရှုပါမည်နည်း။ မိမိသည်
(သဗ္ဗာသူတူဘဏ်အလင်းရသော၊ သမ္မာသမ္မာဓိဘဏ်ဆိုက်သော) ဗုဒ္ဓ
အဖြစ် ရောက်အောင်ကြီးပမ်း၍ သတ္တဝါအပေါင်းကို ကယ်တင်အံ့။

ဤအကြံပေါ်သည်နှင့် တစ်ချိန်တည်းမှာပင် အနားရှိနေသော
သူမိတ္တာအမည်ရှိ မိန်းကလေးကလည်း လက်တွင်ကိုင်ထားသော ကြာပန်း
၈ ခိုင်မှ ၅ ခိုင်ကို သူမောအား မျှလေသည်။ သူမောသည် သူမိတ္တာပေး
သော ကြာပန်းကို ကိုင်၍ ဗုဒ္ဓဘုရားအဖြစ်ကို ဆုတောင်းမို့နှုန်းခဲ့လေသည်။

သူမိတ္ထာကလည်း သူမေစာနှင့် ဘဝဆက်တိုင်း ပါရမီဖြည့်ခွင့်ရရန် သူတောင်းမိဋ္ဌာန် ပြုပြန်လေသည်။

အမိဋ္ဌာန်ပြခဲ့သည့်အတိုင်း သူမေစာသည် တောနေ ရသော ဘဝမှ လူဘဝ၊ တိရ့စ္စာန်ဘဝ စသည်ဖြင့် အမျိုးမျိုး ကျင်လည်ကာ(ဟောခိုသတ္တု ဗုဒ္ဓလောင်းလျာအဖြစ်) ပါရမီဖြည့်ခဲ့ရလေသည်။ သာကေအချို့ကို ဖော်ပြ ရသော်၊ သို့ပိုမင်းဖြစ်စဉ်က သူကန်းအား မိမိ၏ မျက်စိနှစ်ဖက်ကို လျှော့ ဖူးလေသည်။ များက်မင်းဖြစ်စဉ်က လူဝိုင်းခံရ၍ မြစ်ကမ်းနားရှိ သရက် ပင်ပေါ်မှ မဆင်းနိုင်သော များက်အပေါင်းကို အေးကင်းရာတစ်ဖက်ကမ်း သို့ ရောက်အောင် အသက်သေခံကာ ကယ်ခဲ့ဖူးလေသည်။ လူည်းကုန်သည် ခေါင်းဆောင်ဖြစ်စဉ်က၊ သဲကန္တရထဲတွင် ရောက်၍ အားလျော့နေကြသော လူည်းသားများကို နှိုးဆော်ခေါင်းဆောင်ကာ ရေရအောင် ရှာဖွေပေးခဲ့ဖူး လေသည်။ သုဝဏ္ဏသုံး လုလင်ဖြစ်စဉ်က၊ မျက်မမြင် မိဘနှစ်ပါးကို သွေ့ကြည်ဖြော့စွာ လုပ်ကျွေးခဲ့ဖူးလေသည်။ ဝေသာနရာမင်းဖြစ်စဉ်က အလျှော်းပေးခဲ့သည့်အပြင်၊ ချစ်လျစွာသော သားမယားကို ပုဂ္ဂိုလ်သို့ စွန်းခဲ့ဖူး လေသည်။ ဤနည်းနှင်နှင်(ဂေါတမ) ဗုဒ္ဓလောင်းလျာသည် ကိုယ်ကျိုးစွန်း၊ အများကျိုးဆောင်ကာ ဘဝအဆက်ဆက် ပါရမီဖြည့်ခဲ့လေသည်။ နောက် ဆုံးဘဝတွင်ကား (သတ္တုတိုင်းနိုင်ငံ) ကပိုလဝတ်နေပြည်တော်နှင့် (ကော လိယတိုင်းနိုင်ငံ) ဒေဝဒဟနေပြည်တော်အကြားရှိ လုပ္ပါန်အင်းကြင်းဥယျာဉ် ဖြုံးလူမင်းသားအဖြစ် ဖွားမြင်ခဲ့လေသည်။ မယ်တော်၏ ညာဘက်ခါးမှ သန့်စင်ဖွားမြင်၍၊ မြေပြင်တွင် ခြေလှမ်း လှမ်းသည့်အခါ ခြေဖဝါးအောက် မှ ကြာပေါက်လာရသည်ဟူ၍လည်း အုံဖွယ်သရဲ့ (အချို့) စာဖွဲ့ခဲ့ကြလေ သည်။(ပုံ ၅၆)

* * *

ဤတွင် ကပိုလဝတ်တည်ရာ သတ္တု (တိုင်း) နိုင်ငံအနေအထား နှင့်ပေါ်၍ အနည်းငယ် ဆိုရလိမ့်ဦးမည်။ သတ္တုတိုင်းသည် ဟိမဝိန္တဘောင် ခြေ (အလယ်ပိုင်း)၌ တည်ရှိလေသည်။ ဟိမဝိန္တဘောင်ခြေရှိ မလူ၊ ကော လိယ၊ ဝန္တိ စသော အခြား (တိုင်း) နိုင်ငံများနည်းတူ၊ ဂဏာ နိုင်ငံတစ်ခု လည်း ဖြစ်ပေသည်။ ဆိုလိုသည်မှာ ထိနိုင်ငံငယ်များ၌ စစ်ရေးလိမ္မာသော နိုင်ငံလုံခြုံရေး တာဝန်ယူသော ခုံံယမင်းမျိုး၊ ဝေဒကျမ်းကန်ဆရာများ ဖြစ်သော၊ ပူဇော်ပွဲအခမ်းအနား ကျွမ်းကျင်သော ဗြာဟ္မာကုလ္လားမျိုး၊ စီးပွား

၆ * တိုက်စိုး

ရှာ ကုန်သွယ်သော ဝေသုမျိုး၊ လက်မှုလုပ်ငန်း၊ လယ်လုပ်ငန်းလုပ်သော သူဒ္ဓမျိုးဟူ၍ မျိုးကတ်အလိုက် လူအများနေထိုင်ကြသည်။ ထိုအခါ နိုင်ငံ ကို စိုးမိုးအပ်ချုပ်ရေးအတွက် ခတ္တိယမျိုးထဲမှ အစဉ်းအဝေးပြုလုပ်၍၊ အကြီးအမှုးရာဇာအဖြစ် အလှည့်ကျရွေးကောက် တင်မြှောက်ရလေသည်။ ထို့ကြောင့် ထိုကဏ္ဍနိုင်ငံများသည် ဂို့မြစ်ဂုမ်းတစ်လျှောက်ရှိ မာကာ၊ ကောသလ စသည့်အသက်ဦးဆံပိုင် (မိစဉ်ဘလိုက်) ဘုရင်လုပ်အုပ်ချုပ် သော တိုင်းနိုင်ငံကြီးများနှင့် အုပ်ချုပ်ရေးစံနစ်တွင် ကွာလေသည်။

(ဂေါတမ) ဗုဒ္ဓလောင်းလျာ၏ ဖခမည်းသည် ကပါလဝတ်နေ ပြည်တော်၌ အရွေးကောက်ခံ၊ အကြီးအကဲ ဖြစ်လေသည်။ သူဒ္ဓါဓနရာ ာဟူ၍ အမည်ရှိလေသည်။ မယ်တော်မှာမူ ကောလိယနိုင်ငံမှ မာယာအော် ဖြစ်လေသည်။ မာယာအော်မှာလည်း သားဖွားမြင်ပြီးသည်နောက် ၇ ရက် အကြောတွင် လွန်ခဲ့လေသည်။ မယ်တော်မာယာ နေရာကို မိတ္ထုးတော် ဂေါတမိုက ယူ၍၊ ဗုဒ္ဓလောင်းလျာကို ကြည့်ရှုမွေးမြှောရလေသည်။ ဤတွင် မွေးဖွားစဉ်က ဗုဒ္ဓလောင်းလျာ၏ ကိုယ်အကိုအစိတ်အပိုင်းတွင် ယောကျား မြတ် (မဟာပုရိသ) လက္ခဏာများ ပါလာသည်ဟူ၍၊ (စကြဝဋ္ဌာ တစ်ခု လုံးကို စိုးမိုးရသော) စကြဝတေးမင်းသော်လည်းကောင်း၊ ဗုဒ္ဓဘုရားသော လည်းကောင်း နောင်အခါ ဖြစ်လိမ့်မည်ဟု ဗြာဟ္မာဏပုလ္မားအများစုက နိမိတ်ဖတ်ခဲ့လေသည်ဖြစ်ရာ၊ ဗုဒ္ဓလောင်းလျာသည် ဂရာတစိုက် ထိန်း ကျောင်းပြုစု ခံခဲ့ရလေသည်။

အမည်မှာလည်း အလိုသိဒ္ဓိ ပြီးစီးသည့် သဘောဖြင့်၊ သိဒ္ဓ့တ္ထ ဟူ၍ တွင်ခဲ့လေသည်။ ဗုဒ္ဓလောင်းလျာသည် စည်းစိမ်အခြီးအရုံ ပြည့်စုစွာ ဖြင့် ကြီးပြင်းလာခဲ့လေသည်။ အရွယ်ရောက်ချိန်၌ကား၊ ကောလိယနိုင်ငံမှ ယသောခရာမင်းသမီးနှင့် ထိမ်းမြားခဲ့၍ နောင်အခါ ရာဟုလာအမည်ရှိ သားယောကျားတစ်ဦး ထွန်းကားခဲ့သည်။

သို့ရာတွင် ဗုဒ္ဓလောင်းလျာသည် အိမ်ထောင်ရှင်အဖြစ် ကြာရည် စွာမနေနိုင်ခဲ့။ အိုခြင်း၊ နာခြင်း၊ သေခြင်းဟူသော မနှစ်မြို့ဖွယ်ရာများကို မိမိရှေ့တွင် မြင်နေရသည်။ ဖန်ရည်စွန်းသော သက်န်းဝတ်ရဟန်းတွင် တည်ပြုမြတ်သောအမူအရာကို ကြံ့တွေ့ရပြန်သည်။ ထိုနိမိတ်များကို အကြောင်းပြု၍ ရဟန်းပြုလိုစိတ် ဝင်လာလေသည်။ ထိုပြင် နိုဗ္ဗာန် ချမ်းသာ ကို ရယူလိုသော နိုဗ္ဗာစိတ်စာတ် အခံကလည်း ရှိနေသည်။

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၇

ထိုစိတ်များသည် ယခု အသက် ၂၉ နှစ်အရွယ်တွင် ပို၍ ဖိစီးလာတော့သည်။ ဉာဏ်ညတွင်မူ မိဘနှင့်သားမယားကို အသိမပေးဘဲ အဖော်တစ်ယောက်၊ မြင်းတစ်စီးဖြင့် အနော်မာမြစ်ဘက်သို့ ထွက်ခွာခဲ့လေသည်။ (ပုံ ၂၆)

မြစ်တစ်ဘက်ကမ်း အရောက်တွင် မင်းသားအဆောင်အယောင် များကိုချုတ်၊ ဆံကိုဖြတ်၊ ရဟန်းအဝတ်ကို ဆင်၏။ အဖော်ပါလာသူ ဆန္ဒ အမတ်နှင့် ကဏ္ဍကမြင်းတို့ ကိုလည်း ကပိုလဝတ်သို့ ပြန်လွှတ်၏။ ထိုသူ တို့မှာ မင်းသားစကားကို မပယ်နိုင်။ ကပိုလဝတ်သို့ ဝမ်းနည်းပန်းနည်းပြန်ကြရလေသည်။(ပုံ ၄၁)

ဗုဒ္ဓလောင်းလျာသည် ၆ နှစ်တိုင်တိုင် တရားရှာလေသည်။ တရားရှာသည့်အမူတွင် အာဇာရ ရသေ့နှင့် ဥဒက ရသေ့တို့ထံတွင် နည်းခံသည့်အခါလည်း ရှိပေ၏။ သို့ရာတွင် ဗုဒ္ဓလောင်းလျာမှာ တရားထူးမရ။ ဈာန်သမာပတ် အကျိုးသာ ထင်လေသည်။ ထိုအခါ ဥရေဝေလတောတွင်း သို့ဝင်၍ ဒုက္ခရစ်ရုံယာ ကျင့်လေသည်။(ပုံ ၉)

ကျင့်ပုံမှာ ရှေးကကဲ့သို့ အနီးအနားရှုံး၌ ဆွမ်းမခံတော့ဘဲ သစ်ပင်မှ အလိုအလောက် ကြွေကျသော သစ်သီးကိုသာ မြိုင်လေသည်။ တစ်ဖန့်တစ်လက်ခုပ်မျှသော ပဲရည်နှင့် ဆီးသီးရည်သာ ဘုံးပေးပြန်လေသည်။ ဗုဒ္ဓလောင်းလျာ၏ ဝင်းဝါသော ကိုယ်သည်လည်း မဲညိုလာ၏။ အသွေးအသားလည်းခန်းခြောက်ကာ အရိုးနှင့်အရေသာ ကျော်လေတော့၏။ တရားထူးကား မရ။ ထိုအခါ ဗုဒ္ဓလောင်းလျာသည် ထိုအကျင့်ကိုစွန့်ကာ၊ တော့အနီးရှိ သေနာနိရာကြီးတွင် ဆွမ်းပြန်၍ခံလေသည်။ တစ်နေ့နံနက်တွင် ကား ဗုဒ္ဓလောင်းလျာသည် သေနာနိရာကြီး အနီးရှိ ညောင်ပင်ကြီးအောက်၌ သီတင်းသုံးနေပါလေ၏။ ကြိုကြိုက်လာသည်မှာ ထိုရာမှ သူကြွယ်သမီးဖြစ်သူ သုဇာတာသည် အပျို့ဘဝက ထိုညောင်ပင်သို့လာ၍ အမျိုးတူယောက်ရားနှင့် ပါင်းဖော်ကာ သားယောက်ရား ဖွားလိုကြောင်း ဆုတောင်းခဲ့ဖူးလေသည်။ ဆုတောင်းပြည့်သဖြင့် ညောင်ပင်စောင့်နတ်ကို ပူဇော်မည်ဟု ထိုမနက်တွင် ယနာနို့ထမင်းယူလာလေသည်။ သုဇာတာသည် ဗုဒ္ဓလောင်းလျာကို ညောင်ပင်စောင့်နတ် အမှတ်ဖြင့် ဆွမ်းကပ်ခဲ့လေသည်။(ပုံ ၄၂)

သုဇာတာ ဆွမ်းကပ်သည်မှာ အလွန်အခန့်သင့်ပေသည်။ နေရာကလည်း အလွန်သာယာလှတော့သည်။ ဆွမ်းကပ်ရာ ညောင်ပင်အနီးတွင်

၈ * တိုက်စိုး

နေရာမြစ်ရှိလေသည်။ မြစ်ကမ်းသဲသောင်ပြင်သည် ဖြူဖွေးနေ၏။ မနီးမဝေးရှိ အင်ကြင်းဥယျာဉ်ကလည်း စိမ်းစိမ်းစို့စို့ ရှိလေသည်။

ဗုဒ္ဓလောင်းလျာသည် မြစ်ထဲတွင် ရေသန့်စင်လေသည်။ သုဇာတာ ကပ်သော ဆွမ်းကိုလည်း ဘုဉ်းပေးလေသည်။ ဘုဉ်းပေးပြီးလျှင် အင်ကြင်းဥယျာဉ်သို့၊ ကြွကာ၊ ဥယျာဉ်ထဲတွင် တစ်နေ့လုံးနားနေ သီတင်းသုံးလေသည်။ ထွက်သက် ဝင်သက် ကမ္မဋ္ဌာန်းကို စီးဖြန်းလေသည်။ နေကျလေသော်၊ ဗုဒ္ဓလောင်းလျာသည် မြစ်အနီးရှိ ညာင်ပင် (ဗောဓိပင်) ရှိရာသို့ကြော်။ လမ်းခရီးတွင် မြက်ထမ်းသမားက လူ၍လိုက်သော မြက်ရှစ်ဆုပ်ကိုဖြန်းကျလေသောအခါ ရတနာမျိုးစုဖြင့်အတိပြီးသော ၁၄ တောင် ပမာဏရှိ အပရာဓိတ ပလ္လာင် ပေါ်ပေါ်ကျ၍ ထိပလ္လာင်တော်ထက်၌ ထက်ဝယ် ဖွဲ့ခွဲထိုင်လေသည်။ ထို့နောက် . . .

စင်စစ် ငါ၏ကိုယ်၌ အရေအကြောအရိုးတို့သည် ကြွင်းစေ၊ အသားအသွေးတို့သည် အကြွင်းမဲ့ခန်းခြားက်စေ၊ ငါသည် ဘုရားအဖြစ်သို့၊ မရောက်ဘဲ ဤထက်ဝယ်ဖွဲ့ခွဲခြင်းကို မဖျက် . . .

ဟူ၍ အဓိဋ္ဌာန်ပြုလေသည်။ တရားကား နက်ရှိုင်းစွာ၊ ဗုဒ္ဓလောင်းလျာအဖို့၊ အခက်အခဲ အနှောင့်အယုက်လည်း များစွာ။ ဤတွင် မာရ်နတ်စစ်သည်တို့သည် လေဖွေထော် လည်းကောင်း၊ ကျောက်ခဲ့ပြာပုံ မိုးရွာစေ၍လည်းကောင်း၊ အမိုက်တိုက် ပြုစေ၍လည်းကောင်း၊ ဗုဒ္ဓလောင်းလျာကို ထိုင်ရာပလ္လာင်မှ ဖယ်ရှားပစ်ရန် အားထုတ်တိုက်ခိုက်ကြသည်ဟု စာများ၌ ရေးကြလေသည်။ မာရ်နတ်စစ်သည်တို့၊ တိုက်ခိုက်ပုံကိုလည်း တခမ်းတနားဖွဲ့ခဲ့ကြလေသည်။

သို့ရာတွင် ဗုဒ္ဓလောင်းလျာသည် (ဗုဒ္ဓ) ဘုရားအဖြစ် ရောက်ချိန်တိုင်လေပြီ။ ဗုဒ္ဓလောင်းလျာသည် ဘဝစဉ်ဆက် ပါရမီဖြည့်လာသူ ဖြစ်ပေသည်။ အရင့်အရင် ဘဝများကို ထားပြီး၊ နောက်ဆုံးဝေသုန္ဓရာမင်းကြီးဘဝ၌ပင် အလှုံးကြီးပေးခဲ့သည်ကို မဟာပထဝီမြေကြီး အသိ မဟုတ်ပေလော့။

မာရ်နတ်၏ အနှောင့်အယုက်သည်လည်း အနားမသီနိုင်။ နေမဝင်မိပင် ဗုဒ္ဓလောင်းလျာသည် မာရ်စစ်ကို အောင်ခဲ့လေသည်။ အပို့ဗာ (မသိမူ)၊ တဏ္ဍာ (တောင့်တမူ)ကို အကြောင်းပြု၍ ဘဝစဉ်ဆက် (ပင့်စွာသမျှပါ၌) ဖြစ်ရသည်ကို သိမြင်ခဲ့လေသည်။ နေအရက်တက်ချိန်အခါ

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၉

သော်၊ အလုံးစုံသောတရားတို့ကို သိခြင်းဟူသော သဗ္ဗည်းတည်ကိုရှုံး
(သမ္မာ သမ္မာစိည်းဆိုက်ရှုံး) ဘုရားအဖြစ်သို့၊ ရောက်လေသည်။

* * *

အဖွဲ့ဖွဲ့ ပဋိသန္ဓာန္ဒေရခြင်းသည် ဆင်းရဲလွှာသောကြောင့်၊ ခန္ဓာ
အိမ်ကို ဆောက်လုပ်တတ်သူ (တဏ္ဍာလက်သမား) ကိုရှာသော ငါ
သည် (ထိုတဏ္ဍာလက်သမားကို မြင်နိုင်သောညာက်) မရသေးသဖြင့်
ဘဝများစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။

ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် . . . တဏ္ဍာလက်
သမား။ ငါသည် သင့်ကို(ပညာမျက်စိ) ယခု မြင်အပ်ပြီ။ ခန္ဓာအိမ်
ကို နောင်တစ်ဖွဲ့ ဆောက်လုပ်ရတော့မည် မဟုတ်။ သင်၏ ကိုလေ
သာတည်းဟူသော အခြင်ရန်ယ်အားလုံးတို့ကို (ငါ) ချိုးဖျက်အပ်ပြီ။
အပိုဇ္ဇာတည်းဟူသော အိမ်၏ အထွတ်ကို ဖျက်စီးအပ်ပြီ။ (ငါ၏)
စိတ်သည် ပြုပြင်ခြင်းကင်းရာ နိုဗ္ဗာန်သို့၊ ရောက်ပြီ။ တဏ္ဍာကုန်ရာ
ကုန်ကြောင်းဖြစ်သော အရဟတ္တဖိုလ်ကို ရပြီ။

ဤသည် ဘုရားအဖြစ်သို့၊ ရောက်သည်နှင့် တပြီးနက် ဂါတမ
ဗုဒ္ဓကျူးရင့်သောကါထာပေတည်း။ သဗ္ဗည်းတည်ကိုရှုံး ဘုရားဖြစ်သော
နေ့သည်လည်း မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၊ အ^၁
ကုန် နေအရှင်တက်ချိန်ဟူ၍ အမှတ်အသားထားကြသည်။ ဗုဒ္ဓသည်
ဘုရားဖြစ်ပြီးသည့်နောက် ထိုနေရာတစ်ထိုက်၌ပင် ငြို ရက်ကြာ ချမ်းသာ
စွာ သီတင်းသုံးလေသည်။ ထို ငြို ရက်အတွင်း မိုးသည်းထန်စွာ ရွာလေ
သောကြောင့် (အနီးရှိ)မှုဉ်လိန္ဒာအိုင်နေ နဂါးမင်းက ဗုဒ္ဓကိုပါးပြင်းဖြင့်မိုး၍
အကာအကွယ်ပေးခဲ့သည် ဟူ၍လည်းဆိုကြလေသည်။ (ပုံ ၃၈)

ထိုပြင် တပုသာနှင့် ဘဏ္ဍားက အမည်ရှိ ကုန်သည်နှစ်ဦးရောက်
လာ၍ ဗုဒ္ဓကိုရှေးဦးစွာ ပူဇော်ခဲ့သည်ဟူ၍လည်း ဆိုကြလေသည်။

ထို ငြို ရက်အတွင်း ဂါတမဗုဒ္ဓသည် မိမိသီမြင်သောတရားဖြင့်
သာ တစ်ပါးတည်းစံနေခဲ့သည်။ မိမိသီမြင်သော တရားသည်လည်း နက်
နဲ့လှေသောကြောင့် သတ္တဝါတို့၊ အဖို့၊ နားလည်ရန်မလွယ်။ မလွယ်၍
ဗုဒ္ဓသည် လစ်လျှော့ရှုလိုက်ပါကလည်း သတ္တဝါတို့မှာ သံသရာမှ လွတ်
မြောက်ကြတော့မည် မဟုတ်။ ထိုသတ္တဝါတွေအထဲတွင် ကိုလေသာမြှော့မြှန်
နည်းပါးသူများ ရှိတန်သရွှေ့ရှိကောင်း၏။ ထိုသူတို့အား မိမိ၏ တရားကို

ကြားနာစေအဲ။ ဗုဒ္ဓသည် မဟာကရဏာဖြင့် သတ္တဝါတို့အား လမ်းပြရန် အကြံပြပါလေသည်။ ထိုနောက် ဗုဒ္ဓသည် ထိုနေရာ(ဗုဒ္ဓဂယာ) မှန္တခဲ့ပြီး လျှင် အရပ်ရပ်အနယ်နယ်ကြောက် တရားဒေသနာပြခဲ့လေသည်။ တရား ဒေသနာ ပြခဲ့သည့် ကာလတာသည်လည်း (ကိုယ်ခန္ဓာချုပ်ပြုမ်း၍)ပရီနိဗ္ဗာန် စံသည်အထိ ငွေ့နှစ်တိုင်တိုင် ဖြစ်တော့သည်။

ဤဘွင် ရှေးဦးပထမ တရားဒေသနာပြခဲ့သည့် နေရာမှာမူ ကာ သိတိုင်း ဗာရာဏသီ (မင်းနေပြည်) အနီးရှိ မိဂဒါဂုန်တော့ ဖြစ်လေသည်။ ထိုတော့သည် သားသမင်တို့ကို သေးမွဲပေးရာဖြစ်၍ ထိုအမည်ဘွင်နေပေ သည်။ တစ်ဖန် ရဟန်းတို့အဖို့လည်း တရားရှာ၊ တရားကျင့်ရန် ကောင်း သည်ဖြစ်ရာ ထိုတော့အတွင်း၌ အသွေးပြေကောဏ္ဍာည်၊ အသွေးပြေအသေခါ စ သော ပဋိဝရိုင်းဦးသည် တရားကျင့်လျက်ရှိသည်။ အမှန်မှာ ထိုရဟန်းငါး ဦးသည် ဂေါတမဗုဒ္ဓ(လောင်းလျာ) တရားကျင့်စအခါက ရော့ရော့ချမ်း ကမ်းခဲ့သူများ ဖြစ်ကြလေသည်။ သို့ရာဘွင် ဗုဒ္ဓ(လောင်းလျာ)သည် ဒုက္ခရ စရိယာ အကျင့်စွန်း၍ ဆမ်းပြန်စားသည်ဘွင် အကျင့်ပျက်သည်ဟု ပဋိဝရိုင်းဦးက ထင်ခဲ့ကြသည်။ ပဋိဝရိုင်းတို့က အကျင့်ပြင်းထန်သူကိုသာ အထင် ကြီးတတ်ကြသည် မဟုတ်ပေလော့။ ထို့ကြောင့် ဗုဒ္ဓ(လောင်းလျာ) ကိုစွန်းခွာ၍ ဤမိဂဒါဂုန်တော့ဘွင်းသို့ ရောက်နေကြခြင်း ဖြစ်သည်။

ဂေါတမဗုဒ္ဓသည် ပဋိဝရိုင်းဦးအား ကာမဂ္ဂက်စည်းစိမ် ခံစားမှ သည် ရဟန်းအကျင့်မဟုတ်။ ခန္ဓာကိုယ်အပင်ပန်းခံ၍ ကျင့်သောအကျင့် သည်လည်း (နိဗ္ဗာန်ချမ်းသာရကြောင်း မဟုတ်၍) ရဟန်းအကျင့်မဟုတ်၊ ရဟန်းတို့ သိမြင်ရ ကျင့်ကြံရမည်မှာ ဤသို့ဖြစ်သည်ဟု၍ ဓမ္မစကြာ တရားကို စဟောလေသည်။ (ပုံ ၁၂)

ထိုတရား၏ သဘောအချုပ်မှာကား လောကသည် ဒုက္ခဆင်းရဲ ဖြင့် ပြည့်နေရခြင်းမှာ မွတ်သိပ်သော တဏ္ဍာကြောင့် ဖြစ်လေ သည်။ ထိုတဏ္ဍာကို ပယ်သတ်နိုင်မှ ဒုက္ခဆင်းရဲ ချုပ်ပြုမ်းမည်ဖြစ်သည်။ ဝါ နိဗ္ဗာန်ဆိုက်မည်ဖြစ်သည်။ နိဗ္ဗာန်သို့သွားရန် လမ်းစဉ်လည်းရှိ၏။ ထို လမ်းစဉ်ကို လျှောက်သူသည် အမှန်တရားကို သိမြင်ထားဖို့လိုလေသည်။ သိမြင်သည်ဆိုသည်နှင့် တစ်ပြိုင်နက် တစ်ပါးသူ ပျက်စီးရာပျက်စီး ကြောင်းကြံစည်ခြင်းကင်းရပေသည်။ နှုတ်အားဖြင့် မူသားစကား၊ ကုန်း စကား၊ ကြမ်းကြမ်း ကြုတ်ကြုတ်စကား၊ အသိမ်းအဖျင်းစကား တို့မှအပ

ဖြစ်ရလေသည်။ တစ်ဖန် ကာယကံအားဖြင့်လည်း သတ်ခြင်း၊ ခိုးခြင်း၊ ကာမဂ္ဂက်အရာတွင် မှားယွင်းခြင်းမျိုး၊ လူ လက်နက် သေရည်ဟူ၍ ကုန်ကူးခြင်းမျိုးမရှိစေရ။ ထိုပြင် မကောင်းမှု အကုသိုလ် မလုပ်မိရုံမျှမက ကောင်းမှု ကုသိုလ်များများ လုပ်မိအောင် ကြိုးစားရမည်ဖြစ်လေသည်။ နောက်ဆုံး ကား ကံသမျှ လုပ်သမျှကို သတိဖြင့် စောင့်ကြည့်ရမည်။ စိတ်အာရုံပုံးလွင့်ခြင်းမရှိ။ စိတ်ဓာတ်တည်ပြုမ်းရလေသည်။ ဤတရားသည်။

- ဆင်းရဲဒုက္ခဖြစ်ခြင်းဟူသော အမှန်သစ္ား၊
- ဆင်းရဲဒုက္ခဖြစ်ကြောင်း တဏ္ဍာဟူသော အမှန်သစ္ား၊
- ဆင်းရဲဒုက္ခ ချုပ်ပြုမ်းရာ နိဗ္ဗာန်ဟူသော အမှန်သစ္ား၊
- ဆင်းရဲဒုက္ခ ချုပ်ပြုမ်းရာ နိဗ္ဗာန်ရောက်ကြောင်း (မဂ္ဂင်ပါး) လမ်းဟူသော အမှန်သစ္ား

လေးချက်ကို ဟောလေသောကြောင့် သစ္ာလေးပါးတရားဟု အမည်တွင်လေသည်။ ထိုပြင် ပဋိဝရီ ငါးဦးကိုဟောရာမှ အရပ်ရပ်သို့ ပုံးနှံလာခဲ့သောကြောင့် ဓမ္မစကြာတရား ဟူ၍လည်း အမည်တွင်လေသည်။

ဂေါတမဗုဒ္ဓသည် ဓမ္မစကြာတရား ဟောပြီး၍ ငါးရက်အကြာ တွင် ပဋိဝရီ တို့ကို တရားထပ်မံဟောပြန်သည်။ ထိုတရားမှာလည်း အခြား မဟုတ်။လူတို့၏ ခန္ဓာကိုယ်ရှုပ်(ရပ်) ခန္ဓာတစ်ခုနှင့် ဝေဒနာ(ခံစားမှု)၊ သခိုရ (ပြုပြင်စီရင်မှု) သညာ(မှတ်မှု)၊ ဝိညာကာ(သိမှု)ဟူသော နာမ်ခန္ဓာ င့် ခု ဖြင့် ဖွဲ့စည်းထားလေသည် ဖြစ်သည်။

ရပ်၊ ဝေဒနာ၊ သခိုရ၊ သညာ၊ ဝိညာကာ အသီးသီးတွင်လည်း အတူ (တည်မြို့သောသဘော)မရှိ။ အားလုံးသည် အနတ္ထချည်းသာဟူ၍ ဖြစ်လေသည်။ ထိုတရားအဆုံးတွင် ပဋိဝရီ ရဟန်းငါးဦးသည် ကိုလေသာ ကုန်ခန်း၍ (အရဟတ္ထမဂ်္ဂာဏ်နှင့် ယုံဥပြီးလျှင်) ရဟနာအဖြစ်သို့ ရောက် ကြလေသည်။

ဂေါတမဗုဒ္ဓသည် မိုက်ဂိုဏ်ပေါင် (၃ လနေ၍) ဝါကပ်လေ သည်။ ထိုအချိန်အခါတွင် ဗုဒ္ဓနှင့်အတူ ရဟန်းဦးရေ ၆၀ ခန့်ရှိနေလေပြီ။ ဝါလသီတင်းကျေတ်သည့်အခါ ထိုရဟန်းများကို အရပ်ရပ်သို့ တရားအေ သနာဆောင်စေရန် ဗုဒ္ဓသည် ကြိုးရွယ်လေသည်။ တရားအေသနာဆောင် ရန် ဖြန့်ရန် အရပ်အေသကား များလုပ်လေသည်။ ထို့ကြောင့် မိုးအကုန်တွင် ဗုဒ္ဓသည် သာဝကရဟန်းများကိုခေါ်၍ . . .

၁၂ * တိက်စိုး

ရဟန်းတို့၊ လူအများ၏ အကျိုးစီးပွားအတွက်၊ လူအများ၏ ချမ်းသာ
မှုအတွက် လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူ
တို့၏ အကျိုးစီးပွားချမ်းသာအတွက် လျည့်လည်သွားလာကြကုန်။
နှစ်ယောက်တဲ့၍ မသွားကြကုန်လင့် . . .
ဟူ၍မှာလေသည်။

ဂေါတမဗုဒ္ဓ ကိုယ်တိုင်သည်လည်း ဥရုဝေလအရပ်ရှိ ကသာပ
ရသေ့ ညီနောင်သုံးဦးကို တရားပြခဲ့ပေ၏။ ထိုသူများကား မီး(နတ်) ကို
ကိုးကွယ်နေကြသူများပေတည်း။ ယခုမှ ဗုဒ္ဓ၏တရားကို နာကြရ၍ ဗုဒ္ဓ၏
သာဝကဖြစ်လာကပေသည်။ ထိုနောက် ဗုဒ္ဓသည်(မဂ်စတိုင်း)ရာဇြိုဟ်
ပြည့်ရှင် ဗိမ္မိသာရမင်းက ပင့်ဖိတ်ခဲ့ဖူးသည့်အတိုင်း ရဟန်းသာဝကများနှင့်
အတူ ရာဇြိုဟ်ပြည်သို့ ကြခဲ့ပြန်လေသည်။ ဗိမ္မိသာရမင်းလည်း ဗုဒ္ဓ၏
ဥပသကာအဖြစ်ခံယူကာ ဝေါးဝန်(ဝါးတော့)ကောင်းကို လျှော့လေသည်။

ရာဇြိုဟ်၌ ဂေါတမဗုဒ္ဓ သီတင်းသုံးနေသည့်အတွင်း စိတ်ဝင်
စားဖွယ်ရာ အဖြစ်တစ်ခုရှိလေသည်။ ထိုတစ်ခုမှာ ဥပတိသာနှင့် ကောလို
တ အမည်ရှိသော မိတ်ဆွေနှစ်ဦးသည် ဗုဒ္ဓထံတွင်ရဟန်းပြလာကြခင်းပင်
ဖြစ်လေသည်။ ထိုပုဂ္ဂိုလ်များသည် နောင်အခါတွင် အရဟတ္တမင်ဆိုက်၍
ဗုဒ္ဓ၏လက်ယာရုံ သာဝကနှင့် လက်ဝံရုံသာဝကများဖြစ်လာကြသည်။
ဗုဒ္ဓထံမောက်သို့ ထိုသူများရောက်လာပုံမှာမူ ဤသို့ဖြစ်လေသည်။ ထိုသူ
နှစ်ဦးသည် မူလက သိဉ္ဗာည်းဆရာထံတွင် ရဟန်းပြခဲ့သူများဖြစ်ကြသည်။
သို့ သော်လည်း သိဉ္ဗာည်းဆရာ၏ တရားကိုသူတို့ အားမရ။ မကျေနပ်။
တရားမှန်ကို စောင့်မျှော်နေခဲ့ကြသည်။ ထိုကာလအတွင်းတစ်နေ့ နံနက်
အချိန်အခါ၌ ရှင်အသီသည် ရာဇြိုလ်ပြည်တွင်းသို့ ဆွမ်းခံဝင်ပေ၏။
ဥပတိသာသည်လည်း ရှင်အသီ၏ကြည်ညံဖွယ်ရာ အမူအရာကို မြင်မိ
လေသည်။ မြင်မိ၍ စုံစမ်းလေသည်။ ထိုအခါ ရှင်အသီသည် ဗုဒ္ဓ၏
သာဝကဖြစ်ကြောင်း အဖြေားကာ ဗုဒ္ဓ၏တရားကိုလည်း တို့တို့ရှင်းရှင်း
ဟောပြလေသည်။ ထိုတရားကား အခြားမဟုတ်။

ယောမွှာဟောတုဗ္ဗာဝါ

တေသာ့ ဟောတုဗ္ဗာဝါတော်အာဟာ။

တေသာ့ ယောနိရောဇာ

စဝ်ဝါဒီမဟာသမဏော

(အကြင်တရားတို့သည် အကြောင်းလျှင် အမွန်ရှိကုန်၏။ ထိုတရားတို့၏ အကြောင်းကိုလည်း မြတ်စွာဘုရားသည် ဟောတော်မူ၏။ ထိုအကြောင်တရားတို့၏ ချုပ်ခြင်းသည် ရှိ၏။ ထိုချုပ်ခြင်းကိုလည်း မြတ်သော ရဟန်းကြီးသည် ဤသို့အယူရှိ၏။)

ဟူသော သစ္စာလေးပါးတရားပေတည်း။ ဥပတီသုလည်း ရင့်ကျက်သောဥာဏ်ရှိပြီးဖြစ်၍ ရှုတ်ချည်းပင် အကျွတ်တရားရလေသည်။ သို့ရာတွင် ဤအတိုင်းမနေ့။ မိတ်ဆွဲဖြစ်သူ ကောလိုတအား မိမိနာခဲ့ရသော တရားကို ဝေါ်လေသည်။ ကောလိုတသည်လည်း အကျွတ်တရားရပြန်သည်။ မကြာမိ ထိုသူနှစ်ဦးသည် ဗုဒ္ဓထံမောက်သို့ ရောက်ခဲ့၍ ဥပတီသက်ရှင်သာရိပုတ္တရာဘွဲ့ဖြင့် ကောလိုတက ရှင်မောဂ္ဂလာန်ဘွဲ့ဖြင့် သာဝကအဖြစ် ရောက်ခဲ့ကြလေသည်။

ဘုရားအဖြစ်သို့ ဂေါတမဗုဒ္ဓ ရောက်ခဲ့သည်မှာ ၈ လခန်းရှိလေပြီ။ ကပိလဝတ်မှ စွာခဲ့သည်မှာလည်း ၆ နှစ်ရှိခဲ့ပြီ။ ဗုဒ္ဓ၏ ဖခမည်း သုဒ္ဓိဒန်ရာဇာလည်း သားဘုရားကို ဖူးလိုလှ၍ အခါခါပင် လူလွှတ်၍ ပင့်နေခဲ့သည်။ အခါကား သင့်ပေစွာ။

တပေါင်းလရာသီ အလွန်သာယာသည့်အခါ ဖြစ်လေသည်။ သို့ဖြစ်၍ ရာဒြော်လုမှ သံယာအပေါင်း ခြုံရုံလျက် ဗုဒ္ဓသည် ကပိလဝတ်သို့ ခရီးလှည့်ခဲ့ရာ သုဒ္ဓိဒန်ရာဇာနှင့် ဆွဲမျိုးအများကို ပြန်လည်တွေ့ဆုံးပြန်တော့သည်။ နောက်တစ်နေ့နံနက်တွင်လည်း နန်းတော်သို့ ဆွမ်းစားကြလေသည်။

ထိုအခါ ဖခမည်းဖြစ်သူ သုဒ္ဓိဒန်ရာဇာက ဗုဒ္ဓကို ဆီးကြိုဝတ်ပြုပါသော်လည်း ယသောဓရာက ဆီးမကြို။ ယသောဓရာကို ဆွဲမျိုးနှင့် အထိန်းအယများက ထိုင်းဝန်းလျောက်တင်ကြပါ၏။

ယသောဓရာက မိမိ၏ ကျေးဇူးကို အသိအမှတ်ပြုပါလျှင် မိမိထံသို့ ဗုဒ္ဓကြပါလိမ့်မည်။ ထိုအခါမှ ရှိခိုးတော့မည် ဟူ၍သာ ပြန်ဖြဲ့လေသည်။ ဤသည် သုမိတ္တာဘာဝမှစ၍ ဗုဒ္ဓလောင်းလျောနှင့်အတူ မိမိပါရမိဖြည့်ခဲ့သည်ကို သတိရစေချင်သော သဘောပင်။

ဂေါတမဗုဒ္ဓသည် ယသောဓရာ၏ သဘောကို သိမြင်လေသည်။ ယသောဓရာကို စိတ်မပင်ပန်းစေချင်။ ထိုအခါ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန် ၂ ပါးခြုံရေးပြီးလျှင် . . .

၁၄ * တိက်စိုး

ယသောဓရမင်းသမီးကို အလိုဂိုတိုင်း ရှိခိုးစေ၊ တစ်ခွန်းသော စကား ကိုမျှ မဆိုလင့်။

ဟုမိန့်မြှက်၍ ယသောဓရ၏ အဆောင်သို့ ကြွလေသည်။ ယသောဓရသည်လည်း ဗုဒ္ဓကို အဆောင်ဝတ္ထ်မြင်သည်နှင့် တစ်ပြီးနက် သလွန်မှရတ်ချည်းထ၍ ဗုဒ္ဓရေ့တွင် ပုဆောင်တုပ်လေသည်။ ထိုပြင် ဗုဒ္ဓ၏ ခြေမျက်စိကို လက်ဖြင့်ကိုင်၍ ခြေဖိုးကို ဦးခေါင်းဖြင့်ပွုတ်၍ အထပ်ထပ်ရှိခိုးလေသည်။

ကြည်မောဓရ ရှုခင်းပါပေ။ ထိုရှုခင်းကို ဖြည့်စက်လိုက်သည်မှာ ကား သုဒ္ဓါဒနရာ၏ လျောက်ထားချက်နှင့် ဗုဒ္ဓ၏ စကားဖြစ်လေသည်။

သုဒ္ဓါဒနရာ၏ လျောက်ထားသည်မှာ . . .

အရှင်ဘုရား၊ အရှင်ဘုရားတို့သည် ဖန်ရည်စွန်းသော သက်နှုန်းကို ဝတ်တော်မူပြီဟု ကြားသည့်နေ့မှစ၍ အကျွန်ုပ်၏သမီး ယသော ဓရသည် ဖန်ရည်စွန်းသော သက်နှုန်းအဝတ်ကိုသာ ဝတ်ပေ သည်။

အရှင်ဘုရားတို့သည် တစ်ထပ်သာစားသည်ဟု ကြားသည့်နေ့မှစ၍ အကျွန်ုပ်သမီးလည်း တစ်ထပ်သာ စားလေသည်။

အရှင်ဘုရားတို့သည် မြတ်သော အခင်းနေရာကို ပယ်တော်မူသည်ဟု ကြားသည့်နေ့မှစ၍ နိမ့်သော ညောင်စောင်းကယ်ခြံသာ အိပ်ပေသည်။

အရှင်ဘုရားတို့သည် ပန်းနံ့သာတို့၌ တပ်မက်ခြင်းမရှိဟု ကြားသည့်နေ့မှစ၍ ပန်းနံ့သားတို့၌ တပ်မက်မောခြင်းကင်းပေသည်။ မိမိဆွဲမျိုးတို့သည် စောင်မလုပ်ကျွေး မွေးမြှုအံ့ဟု သတင်းစကား ကြားလာသော်လည်း တစ်ယောက်ကိုမျှ ပြန်၍ မကြည့်ပေ။ ဤသို့ အကျွန်ုပ်သမီးသည် စောင့်စည်း ထိန်းသိမ်းလေသည်။

ဟူ၍ဖြစ်လေသည်။ ဗုဒ္ဓကလည်း ယသောဓရ မင်းသမီးသည် ယခုသာဝမှသာလျှင် အကြိုလင်သားအပေါ် စောင့်စည်းမေတ္တာထားသည် မဟုတ်။ ရှေး စန္ဒကိန္ဒရှိဖြစ်ခဲ့စဉ်က၊ လင်ယောက်ဗျားဖြစ်သော(ဗုဒ္ဓလောင်းလျာ) စန္ဒကိန္ဒရာသည် ပြဟ္မာဒတ်မင်း၏ မြားဒဏ်ကို ခံခဲ့ရ၍၊ စန္ဒကိန္ဒရှိမှာလည်း ပြဟ္မာဒတ်မင်း၏ အဓမ္မချစ်ရေးဆိုခြင်းကို ခံခဲ့ရသည်။ ထိုအခါ၌

စန္တကိန္တရီက ပြဟ္မာတ်ကို တွန်းလှန်၊ နတ်ဒေဝါများကိုလည်း တိုင်တည် ကာ သစ္စာစောင့်ထိန်းခဲ့ကြောင်းဖြင့် ပြန်ဆိုခဲ့လေသည်။

ကပိလဝတ်သို့၊ ဂေါတမဗုဒ္ဓပြန်ရောက်သည်ကို အကြောင်းပြ၍၊ သူတွေ့အနရာဇာအများရှိသောမင်းဆွဲမျိုးရှိးတတွေလည်းတစတစအကျေတ် တရားရကြသည်။ အချို့မှာ ကပိလဝတ်၌ပင် တရားရကြသည်။ အချို့မှာ မူ ရာဇ်ဂြိုဟ်သို့၊ ဗုဒ္ဓအပြန်၊ ခရီးအကြား၌ နားနေစဉ် လိုက်လာများမြော်၍၊ တရား ရကြလေသည်။ ထိုပုဂ္ဂိုလ်အသီးသီးတွင် (ညီတော်) ရှင်အာနန္တာ၊ (ညီတော်ယောက်ဖတော်) ရှင်ဒေဝဒတ်၊ ရှင်အနုရှုံး စသူများပါလေသည်။ ထိုပုဂ္ဂိုလ်များမှာ အရွယ်ရောက်ပြီးဖြစ်၍ ရဟန်းဖြစ်ကြလေသည်။ ထို အထဲမှ သားဖြစ်သူ ရာဟုလာမူ ငယ်သေးသဖြင့် ရှင်သာမဏေသာဖြစ်ခဲ့ လေသည်။ တစ်ဖန်ဗုဒ္ဓ၏ သံပူးဘောင်သို့၊ ဝင်လာသူများမှာ မင်းမျိုးမင်း ဆွဲများသာ မဟုတ်သေး။ ဥပါလိကဲ့သို့၊ ဆတ္တာသည်လည်း ပါခဲ့လေ သည်။ ဤသည် သဘာဝကျေ၏။ ဗုဒ္ဓ၏ သံပူးအဖွဲ့အစည်းတွင် အမျိုး ကတ် ခွဲခြားမှုအဘယ်မှာ ရှိနိုင်ပါမည်နည်း။ ဗုဒ္ဓ၏တရားကို ကျင့်သုံးလို ၍၊ ကိုယ်လက်အကိုစုံသူ မှန်သမျှ၊ ဗုဒ္ဓ၏တရားကို ကျင့်သုံးလို၍ အနောင် အဖွဲ့မရှိသူ မှန်သမျှသည် သံပူးဘောင်သို့၊ ဝင်နိုင်လေသည်သာဖြစ် သည်။ သံပူးဘောင်သို့၊ အမျိုးသမီးများ ဝင်လာခဲ့ချိန်မှာမူ၊ ဒုတိယတစ် ဆင့်တွင် ဖြစ်လေသည်။ ဒုတိယတစ်ဆင့်ဟု ဆိုရသည်မှာ အခြားကြောင့် မဟုတ်။ ဂေါတမဗုဒ္ဓသည် ဒုတိယအကြိမ် ကပိလဝတ်မင်းနေပြည်သို့၊ ပြန်လည်ရောက်ရှိပြီးမှ ခွင့်ပြသောကြောင့်ဖြစ်လေသည်။ ထိုအချိန်ကား ဗုဒ္ဓဘုရားဖြစ်၍ ဝါအရတွင် ဖြစ်သည်။ ဗုဒ္ဓသည် သူတွေ့အနရာဇာ ကွယ် လွန်သည်ကို ကပိလဝတ်သို့၊ ကြွလာ၍ ကိုယ်တိုင်သြို့ဟဲခဲ့လေသည်။ ထို့နောက် (ဝိဇ္ဇာတိုင်းနိုင်ငံ၊ ဝေသာလီ မင်းနေပြည်သို့၊ အပြန်တွင်)မိတ္ထုး တော်ဂေါတမီအများပြသောအမျိုးသမီးများက ဘိက္ဗာနိုပြခွင့်တောင်း၍ ခွင့်ပြခဲ့လေသည်။ ယောက်ားများနည်းတူ၊ မိန်းမများ ရဟန်းပြနိုင်သော အခွင့်အရေးသည် ဤအခါမှုပင် စခဲ့ပေတော့သည်။

စပ်မိ၍ ဆိုရလျှင်၊ ကပိလဝတ် မင်းနေပြည်သို့၊ ဂေါတမဗုဒ္ဓပြန် သည့်အချိန်နှင့် မရေးမနောင်းတွင်၊ မင်းစိုးရာဇာတွေ အချင်းချင်း၊ လယ် သမား အချင်းချင်း ဖြစ်နေသော ပဋိပက္ခကိုလည်း(ဗုဒ္ဓသည်)ဖြေရှင်းပေးခဲ့ လေသည်။

၁၆ * တိုက်စိုး

ဖြစ်ပုံမှာ သဏ္ဌာနိင်ငံနှင့် ကောလိယနိုင်ငံအကြားတွင် ရောဟိုကို
မြစ်သည်ရှိ၏။ ထိုမြစ်ရေကို ၂ နိုင်ငံရှိ၊ လယ်ယာများတွင် သုံးစွဲရှိုးရှိလေ
သည်။ ပဋိပက္ခဖြစ်သော နှစ်တွင်မှာ ထိုမြစ်ရေသည် ၂ နိုင်ငံရှိ လယ်ယာ
များအတွက် မလုံမလောက် ဖြစ်လေသည်။ ထိုအခါ နှစ်ဖက်(မင်းစိုးရာဇ်
များ၏ လက်အောက်ခံ) လယ်သမားများသည် သူ့ဘက်အရင်သုံးမည်။
ငါ့ဘက်အရင်သုံးမည် စသည်ဖြင့် အငြင်းပွားကြလေသည်။ အငြင်းပွားနှုံး
သည် ပြောလည်သွားခြင်း မရှိ။ တစ်တစ်ကြီးထွားလာပြီးလျှင်၊ နှစ်ဖက်
သော အုပ်ချုပ်သူ မင်းစိုးရာဇ်များဆီအထိ တက်လာခဲ့လေသည်။ နှစ်ဖက်
စစ်ထိုးကြမည့် နိမိတ်တွေပေါ်လာတော့သည်။ သဏ္ဌာနှင့် ကောလိယ ၂
ဘက်နိုင်ငံရှိ စစ်ထိုးကြမည့် သူများသည်လည်း အပေါ်ပိုင်းတွင် ခတ္ထိယ
မင်းမျိုးတွေ၊ ဆွေမျိုးတွေသာဖြစ်ကြသည်။ အောက်ပိုင်းတွင် လယ်သမား
အချင်းချင်းဖြစ်ကြသည်။

ထိုစဉ် ဗုဒ္ဓသည် မြစ်ကမ်းဘေးသို့ကြလာ၍၊ စစ်ထိုးကြမည့်
အကြောင်းရင်းကို မေးမြန်းလေသည်။ အကြောင်းရင်းကို အထက်ပိုင်းက
သေသေချာချာ မသိ။ ထိုတစ်ဆင့် အပိုင်းကို မေးမြန်းပြန်သည်။ မသိ၊
မသိ၍ တစ်ဆင့်စီ အောက်သို့၊ မေးမြန်းလေတော့မှ ရေကိစ္စကြောင့်ဟူ၍
သိရလေသည်။ ဤအတိုင်းဆိုသော ရေ၏တန်ဖိုးအဘယ်မျှ ရှိပါသနည်း။
လူ(မင်း)တို့၏ အသက်တန်ဖိုးကား အဘယ်မျှ ရှိပါသနည်း။ ဗုဒ္ဓသည်
ပုဂ္ဂိုလ်တို့လေသည်။ မဆိုစလောက် အရေအတွက်မျှဖြင့် လူ၊ အသက် အဆုံး
ရှုံးခံရ၍ မလျော်သည်ကို ၂ ဘက်စလုံး သဘောပေါက်ကြလေသည်။ ပဋိ
ပက္ခလည်း ပြောလည်သွားတော့သည်။

သဏ္ဌာဝါတို့အပေါ် ထားရှိသော ဗုဒ္ဓ၏မဟာကရဏာတော်ကား
ကြီးပါပေသည်။ ဗုဒ္ဓသည် နံနက်အရှင်တက်ချိန်း၌ စောင့်စောင့်
ထိုက်သူများကို ဥက္ကတော်ဖန်၍၍ ကြည့်တတ်၏။ မိုးသောက်သည့်အခါ
တစ်ပါးတည်းသော် လည်းကောင်း၊ ရဟန်းအပေါင်းခြံရ၍၍ သော်လည်း
ကောင်း ရပ်ရွာသို့၊ ဆွမ်းခံဝင်လေသည်။ သို့ဆွမ်းခံဝင်ရင်း၊ ကြံးကြံးက်သ
လို ဆွမ်းဒကာ ဒါယိကာမတို့ကို တရားဟောတတ်လေသည်။ ကျောင်း
ပြန်၍ ဆွမ်းဘုံးပေးပြီးသည့် နောက်ကား ရဟန်းများကို ကမ္မဋ္ဌာန်းပေး
တတ်၊ တရားဟောတတ်လေသည်။ ပြီးလျှင် ခေတ္တရှိန်းစက်ပါ၏။ နေလွှာ
အချိန်းသော် ကျောင်းသို့လာကြသော ပရီသတ်ကို တရားဟောပြန်၏။

ထိုသူများ ပြန်သွားသည့်အခါ ရေသုံးသပ်တော်မူ၍၊ ခဏမျှ
တစ်ပါးတည်း နေသည်။ နေဝင်ချိန်တွင် ရဟန်းများ ရောက်လာပြန်၍
ဗုဒ္ဓသည် အချို့ကို ကမ္မဋ္ဌာန်းပေး၊ အချို့ကို တရားဟောရပြန်သည်။ ညာ
၁၀ နာရီကျော် လူမြော တိတ်ချိန်ကား၊ နတ်အော်များအဖို့ဖြစ်ပေ၏။

ထိုသူများကား ဗုဒ္ဓကို ပြသုနာ အရပ်ရပ် မေးလျှောက်တတ်
လေသည်။ ပြသုနာ ဖြေပြီးသည့်အခါ နာရီပြန် ၂ ချက်ခန့် ရှိလေပြီ။
ထိုအခါ မိုးသောက်ယံကို ၃ ပိုင်းခွဲ၍၊ ပထမမိုးသောက်ယံတွင် ဗုဒ္ဓသည်
အပြောင်းဆန့်၊ လမ်းလျှောက်လေသည်။ ဒုတိယမိုးသောက်ယံတွင် ကျိုန်း
စက်လေသည်။ တတိယမိုးသောက်ယံတွင် ကျွတ်ထိုက်သော သတ္တဝါ
များကို ညာ၏မျက်စီဖြင့် ကြည့်ရှုရှာဖွေသည်။

ဤသို့လျှင် ဗုဒ္ဓသည် တစ်နေ့တစ်နေ့လျှင် ကျိုန်းစက်နားနေချိန်
အနည်းငယ်မှ အပါ၊ သတ္တဝါတို့ကို တရားဟော၊ ကမ္မဏာန်းပေးနှင့်သာ ရှိ
လေတော့သည်။ ထိုအခါ၌လည်း ထိုသူတို့ နားလည်လွယ်ရအောင်၊ ပြဟွာကာ
ပုဂ္ဂိုးသုံး၊ မင်းစိုးရာဇာသုံး၊ သက္ကတဘာသာဖြင့် မပြော။ သက္ကတမှ ဆင်း
သက်၍ အရပ်သုံးဖြစ်သော(ပါကတ ဘာသာကွဲ) မဂ္ဂ ဘာသာဖြင့်သာ
ပြောလေသည်။ ရဟန်းများကိုလည်း ကိုယ့်ဘာသာစကားဖြင့်သာ တရား
ပြန်ဟောရန် မှာလေသည်။

ရုပ်ရုံခါ ဆိုင်ရာ ပုဂ္ဂိုလ်၏ စကားကျ၊ စကားသွားကို လိုက်၍
ပြောတတ်လေသည်။ ဤအတွက် ကသိဘာရွှေ့မေည်သော ပုဂ္ဂိုးနှင့်
ဟောပြောပုံကို ကြည့်လေ။ တစ်နေ့နံနက်တွင် ဂေါတမပုဒ္ဓသည် လယ်
သမား ကသိဘာရွှေ့ပုဂ္ဂိုးထံ ဆွမ်းရပ်လေသည်။ ထိုအချိန်၌ နားတို့
မှာ ထွန်တုံးထမ်းပိုးတပ်လျက် ရှိနေပြီ။ ကသိဘာရွှေ့သေည် ဗုဒ္ဓကို အလုပ်
မလုပ်သူဟူ၍ ထင်ဟန်ရှိလေသည်။ ထိုကြောင့် မိမိကဲ့သို့ ထွန်ယက်စိုက်ပိုး
စားသောက်ရန်ပြောလေသည်။ ထိုစကားကို ဗုဒ္ဓက မိမိလည်း ထွန်ယက်
စိုက်ပိုး စားသောက်ကြောင်းဖြင့် ပြန်ဖြေလေသည်။ ကသိဘာရွှေ့ကော်
ဘဝ်မကျ၍ . . .

သင်သည် လယ်ထွန်ယောက်း(လယ်သမား) ဟူ၍ ဝန်ခံသိ၏။
သင်၏ လယ်ထွန်မှုကို ငါတို့မြှင့်ရ။ သင်၏ လယ်ထွန်မှုကို ငါတို့
သိနိုင်လောက်သော နည်းဖြင့် သင်ဖြေဆိုပါလေ။

ဟု ထပ်မေးလေသည်။

ထိအမေးကို ဗုဒ္ဓပြန်၍ ဖြေဆိုသည်မှာကား အောက်ပါအတိုင်းပင်။ ငါ၏ သွေ့တရားသည် မျိုးစွေမည်၏။ ငါ၏ လူနှေ့ကို စောင့်စည်း မှုသည် မိုးရွာခြင်း မည်၏။ ငါ၏ပညာသည် ထမ်းပိုးနှင့် ထွန်တံ့ မည်၏။ ငါ၏ (မကောင်းမှုမှ) ရှက်ကြောင့်မှုသည် ထွန်တံ့မည်၏။ (ငါ၏)စိတ်သည် ကြီးလွန်မည်၏။ ငါ၏ ‘အောက်မူမှု’ သတိသည် ထွန်သွားနှင့် နှင့်တံ့မည်၏။ သင်သည် လယ်ကိုစောင့် ရှောက်သကဲ့သို့။ ငါသည်လည်း ကိုယ်ကိုစောင့်ရှောက်၏။ နှုတ်ကို စောင့်ရှောက်၏။ အာဟာရ၌ အသက်မွေးမှ စင်ကြယ်စေရန် စောင့် ရှောက်၏။ ဝမ်းဦးအတိုင်းအရှည်ကိုသိရန် စောင့်ရှောက်၏။ မှန်သော စကားဖြင့် (ချွေတ်ယွင်းသော စကားတို့ဟူသော ပေါင်းမြှက်ကို) ဖြတ်တောက် နှုတ်ပယ်၏။ နိုဗ္ဗာန်၌ မွေ့လျှော်မှုဟူသော ငါ၏ အရဟတ္တုဖိုလ်သည် ပြုလုပ်ဖယ် အားလုံးမှ လွှတ်မြောက်တော့၏။ ငါ၏ ဝိရိယသည် ဝန်ကိုဆောင်သော နားမည်၏။ အကြင်နိုဗ္ဗာန်ၢ့ ရောက်သည်ရှိသော မစိုးရှိမရ။ ထိနိုဗ္ဗာန်ၢ့ ရှေးရှုဆောင်လျက် မဆုတ်မနစ် သွား၏။
(ပုဏ္ဍား) ဤသို့သော အခြင်းအရာအားဖြင့် ဤလယ်ထွန်ခြင်းကို (ငါသည်) ထွန်အပ်ဖြီ။ (ငါ၏) ထိလယ်ထွန်ခြင်းသည် နိုဗ္ဗာန်ဟူ သော အသီးအနှံရှိ၏။ ထိလယ်ထွန်ခြင်းကို ထွန်ပြီးသောကြောင့် ဆင်းရဲအားလုံးမှ လွှတ်၏။

ရံဖန်ရံခါ တရားဟောရုံသာမက အခါအခွင့်ကို လိုက်၍ တန်ခိုး အာနှော်ပင် ပြတန်ပြရပေါ်သေးသည်။ ထို့အတူ အများသော ပေါက် အောင် ကိုယ်တော်တိုင် မျက်မြင်နမူနာ ပြရသည့်အခါလည်းရှိလေသည်။

သာကေ ဆောင်ရမည်ဆိုသော (ကောသလတိုင်း) သာဝတ္ထိ ပြည်၊ သရက်ဖြူပင်ရင်းတွင် ဗုဒ္ဓသည်၊ အယူမှားသူ တိတ္ထိတို့နှင့် ယျဉ်ပြီး၍ တန်ခိုးပြာ့ဗြိဟာ ပြုခဲ့ရလေသည်။ ထိုကာလသည် ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်၍ ဖြစ်အကြာ ကာလပေတည်း။ ဖြစ်ပုံမှာ မိမိတို့သာ ဘုရားအစစ် ဖြစ်လေဟန်၊ မိမိတို့သာ တန်ခိုးအာနှော်ရှိလေဟန်၊ ဂေါတမဗုဒ္ဓမှာ ဘုရားမဟုတ်လေဟန်ဖြင့် တိတ္ထိတို့သည် လူသူထဲတွင် ဝါဒဖြန်းလျက်ရှိ ကြသည်။ သို့ဖြစ်၍ လူသူအများ သက်ာကင်းရလေအောင် ကိုယ်အထက် အောက်၌ မီးအလျုံဖြစ်စေ၍ လည်းကောင်း၊ ရေအလျှော်ဖြစ်စေ၍လည်း

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၉

ကောင်း၊ ယမိုက်ပြာ့ဗိုဟာ ပြခဲ့လေသည်။ ထိုနောက် မယ်တော်မိန္ဒတ်သား ရှိရာ တာဝတီသာနတ်ပြည်တွင် ဝါကပ်၍၊ သီတင်းကျွတ်သော် လူ့ပြည် သက်သာနဂိုရုပြည်သို့ ဆင်းလေသည်ဟု စာများတွင် ပါလေသည်။

ကိုယ်တိုင် မျက်မြင်နမူနာပြခဲ့ပုံကို ဆိုရညီးမည်။ နေရာကား သာ ဝတ္ထိပြည်ပင် ဖြစ်ပေ၏။ ဂေါတမဗုဒ္ဓသား ကျောင်းတိုက် လူည့်လည် ကြည့်ရှုရင်း၊ တိသုမထောင်၏ အဖြစ်ကို မြင်ရလေသည်။ ထိုမထောင်၏ ကိုယ်တွင် အိုင်းအမာတို့ ပေါက်ခဲ့လေသည်။ ထိုအိုင်းအမာတို့သည်လည်း ကြီးထွားလာပြီးလျှင်တစ်ကိုယ်လုံးတွင် အပေါက်အပေါက် ဖြစ်ကုန်သည်။ ဝတ်ရုံသုံးဆောင်သော အဝတ်သက်န်းတို့သည်လည်း ပြည်သွေးတို့ဖြင့် အလိမ်းလိမ်း အကျော်ရှုံးခဲ့၍ ရွှေစာအတိဖြစ်လေသည်။ တပည့်သားတို့ မှာ ကြည့်ရှုသုတေသနခြင်းနှင့် မတတ်နိုင်တော့။ တိသုမထောင်သည် တစ်ကိုယ်တည်း ညောင်စောင်း၌ လဲလျောင်းနေရ၏။ ထိုအဖြစ်ကို မြင်တွေ့ရသော ဗုဒ္ဓသည် ကိုယ်တော်တိုင် ရေနွေးတည်လေသည်။ ထိုအခါမှ ရဟန်းတို့လည်း မနေနိုင်တော့ဘဲ၊ တိသုမထောင်ကို ဗုဒ္ဓနှင့်အတူဖွေ့ချိကြ လေသည်။ ဗုဒ္ဓသည် တိသုမထောင်ကို ရေနွေးချိုးပေးလေသည်။ ထို့နောက် တိသုမထောင်၏ အဝတ်တွေကိုလည်း လျှော့စေ၊ လှန်းစေ၊ ပြောက်သွေ့စေ လေသည်။ တိသုမထောင် ညောင်စောင်းပေါ်တွင် ပြန်လည်၍ လဲလျောင်းပြီးသည့်အခါသော်ကား၊ (ဗုဒ္ဓသည်) တရားဟောလေသည်။ တရား၏ အဆုံးတွင် တိသုမထောင်သည် ရဟန္တဖြစ်၍ ပရိနိဗ္ဗာန်စံယူလေသည်။

ဤသို့လျှင် ဗုဒ္ဓသည် သတ္တဝါအပေါင်းတို့ကို တရားလည်းဟော၏။ ကိုယ်တိုင်လည်း နမူနာပြုလေသည်။ တရားမှာမှ လောက၏ မမြှုပ်ခြင်း သဘောကို သိမြင်၍၊ ငါသူခဲ့ခြားသော အတ္ထာစွဲပျောက်၍၊ နိဗ္ဗာန်ချမ်းသာ ရစေရန် ရည်ရွယ်သည်လည်း ရှိ၏။ ပစ္စာနှင့် တမလွန်လောကီ ချမ်းသာရ ရန်လည်း ပါလေသည်။

အထူးသဖြင့်ကား သံယအဖွဲ့ကို မဂ်ဖိုလ်နိဗ္ဗာန်အတွက် ရည်စုံဖွဲ့စည်းထားခြင်းဖြစ်လေသည်။ ထိုကြောင့် ရဟန်းသံယသည် ရိုးရိုးလူဝတ် ကြောင်ထက် အကျင့်သိက္ခာ စောင့်ထိန်းရသည်မှာ များပြား၏။ ရဟန်း ဘောင်းဆိုသည် သာမဏေဘဝကို ကျော်လွှာန်၍၊ အသက်၂၀ စဉ်းစားချိန်ဆ နိုင်သော အရွယ်ရောက်မှ ဝင်နိုင်လေသည်။ မေထုန်မပြုရ။ သူတစ်ပါး မပေးသောပစ္စည်းကို မယူရ။ လူသတ္တဝါအသက်ကို တမင်တကာမသတ်။

ဓာန်မဂ်ဖိုလ်ရလေယောင် မဆောင်ရ။ ဉှုကံကြီး င ပါးတွင် တစ်ပါးပါးကို ကျူးလွှန်မိသည်နှင့် တစ်ပြိုင်နက် ရဟန်းအဖြစ်မှ လျောကျလေတွေ့သည်။

တစ်ဖန် ရဟန်းဆိုသည် တဏ္ဍာလောဘ ကင်းရမည်ဖြစ်ရာ၊ တိစိ ဝရိတ်သက်နှုံး ၃ ထည်၊ သပိတ်၊ သင်ရန်းဓား၊ ခါးပန်းကြိုး၊ အပ်၊ ရေစစ် ဟူသော ပစ္စည်း ၈ မျိုးသာ ပုဂ္ဂလိကသုံးနိုင်လေသည်။ သက်နှုံးတွင်လည်း (စွန့်ပစ်ထားသော) ပုံသက္ကသက်နှုံး ဝတ်ရုံစေရန် ဗုဒ္ဓကလိုလား၏။ သို့ သော်လည်း လူ။သူ။ရှိက ပိုးသက်နှုံး၊ သက္ကလပ်သက်နှုံးစသည်ကို ဝတ်ရုံခွင့် ပြုပါလေသည်။ ဆွမ်းခံ၍ စားစေရန် ဗုဒ္ဓကတိုက်တွေ့နှုံး၏။ သို့ သော်လည်း ပင့်ဖိတ်သောဆွမ်း၊ စာရေးတံမဲချု၍လူ။သောဆွမ်းတို့ကို ဘုံးပေးခွင့်ပြုပါ လေသည်။ တောတောင် သစ်ပင်ရင်း၌ နေစေရန်လည်းကောင်း၊ နွားကျင် ငယ်ရောကို ဆေးအဖြစ် မှုပဲစေရန် လည်းကောင်း ဗုဒ္ဓကပြဋ္ဌာန်း၏။ သို့ သော် လည်း(လူ။သော) ကျောင်းဝိဟာရ၊ ရှုလို၏၊ ပြာသာဒ်တို့ကို သုံးခွင့်ပြုပါ လေသည်။ ထို့အတူ ဆီးဦး၊ ထောပတ်၊ တင်လဲတို့ကိုလည်း ဆေးအဖြစ်မှုပဲ ခွင့်ပြုပါလေသည်။ ရွှေငွေတို့နှင့် စပ်၍မှ ခြိုင်းချက်ဟူ၍မပေး၊ မကိုင်ရန် မသုံးရန် တားမြစ်လေသည်။

မှန်မှန်ဆောင်ရွက်ရသည်မှာ ဥပုသ်ပြခြင်း၊ ဝါကပ်ရခြင်း၊ ပဝါ ရဏာပြုရခြင်း စသော သံယာကံဖြစ်လေသည်။ တစ်လလျှင် နှစ်ကြိမ်ကျ အာဝါသ တစ်ခုတည်းနေ ရဟန်းစုံစုံညီညီ တက်ရောက်၍၊ သိက္ခာပုဒ်များ ကို ကြားနာအကျင့်ဖြူစ်စေခြင်းသည် ဥပုသ်ပြခြင်း ဖြစ်လေသည်။ မိုး ၃ လအတွင်း ခရီးမသွားဘဲ ကျောင်းရိပ်ခို၍ ပရိယတ်၊ ပဋိပတ်အားထုတ် မှုသည် ဝါကပ်ခြင်း ဖြစ်လေသည်။ သီတင်းဝါလက္ခတ်သည့်အခါ ရဟန်း သံယာအချင်းချင်း အပြစ်ရှိက ပြောကြားရန်၊ ဆုံးမရန် ဖိတ်ကြား၍ အပြစ် ရှိက စစ်မေးဝန်ခံခြင်းသည် ပဝါရဏာ ပြခြင်းဖြစ်လေသည်။

အထူးသိမှတ်စရာတစ်ခု ရှိလေသည်။ ဝိနည်းသိက္ခာနှင့် စပ်၍ သော်လည်းကောင်း၊ တရားတော်နှင့် စပ်၍သော်လည်းကောင်း၊ ဝိဝါဒရှိ လာပါက၊ (သဘောရှိုးနှင့်) ဝိဝါဒရှိလာသူ ရဟန်းကို သံယာအဖွဲ့မှ တစ် ဖက်သတ် ပယ်ထုတ်ခြင်း မပြုလေ။ သံယာများရှေ့၊ ညီနှင့်ဆုံးဖြတ်၍ ပြောရလေသည်။ ဉှုသည် သဘာဝကျ၏။ သံယာအဖွဲ့အစည်းတွင် ဝါ စဉ်အလိုက် သံယာအချင်းချင်း ရှိသောလေးစားမှုရှိပါ၏။ သို့ရာတွင် တစ် ဦးတည်းပိုင် အာဏာသုံးစွဲရှိုး မရှိရလေ။ တစ်ဘက်သတ်ချုပ်ချယ်မှု မရှိရ

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၂၁

လေ။ ထိကဲ့သို့ မရှိမှုလည်း ရဟန်းသည် ကိုယ်ပိုင်အားထုတ်မှု၊ ကိုယ်ပိုင်အမြင်ဖြင့် တစ်မဂ်တစ်ဖိုလ်သို့ တက်ရောက်နိုင်မည် ဖြစ်လေသည်။

ဂေါတမဗုဒ္ဓသည် (သမာဓိနှင့် ပညာဝိပဿနာ၏ အထောက်အပံ့အဖြစ်) ထိသိကွာဗုဒ္ဓများကို ရဟန်းများကို လိုက်နာစေရန် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်လေသည်။ လူအများအတွက်ကောဟူ၍ မေးစရာရှိပါ၏။ ဗုဒ္ဓသည် လူ.ဘောင်၊ လူ.လောကကိုလည်း လျှစ်လျှော့မရှုခဲ့ပါလေ။ ဗုဒ္ဓသည် ရဟန်းအတွက်သာ ကျင့်ဝတ်သိကွာချထားခဲ့သည်မဟုတ်။ တိုင်ပြည်နိုင်ငံသာယာရေးကိုလည်း အာရုံထားလေသည်။ (ဝဋီတိုင်းမှာကဲ့သို့) အုပ်ချုပ်သူများ အညီအညွတ်၊ အမြဲတစေ တိုင်ပင်စည်းဝေး ဆုံးဖြတ်ကြစေရန် လိုလားတော်မှုလေသည်။

အုပ်ချုပ်သူအစိုးရက တောင်သူလယ်သမားတို့အား မျိုးနှင့်ရိက္ခာထောက်ပံ့ခြင်း၊ ကုန်သွယ်သူတို့အား အရင်းအနှီးထောက်ပံ့ခြင်း၊ မင်းမှုထမ်းတို့အား လဆလုံလုံလောက်လောက် ပေးခြင်းသည် ပြည်သူပြည်သားတွေ ရွှေ့ချင်လန်းဝမ်းမြောက်ကြ၍ ရင်ခွင့်၍ ကလေးတို့အား ကခုန်စေပြီးလျှင် အိမ်တံ့ခါးကိုမျှ မပိတ်ကြတော့ဘဲ နေထိုင်နိုင်သော နည်းလမ်းဖြစ်ကြောင်း ထောက်ပြတတ်လေသည်။

ဗုဒ္ဓသည် နိုင်ငံအုပ်ချုပ်ရေးမှ တစ်ဖန်၊ အိမ်သားစု အချင်းချင်းဆက်ဆံရေး၊ အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေးကိုလည်း ပြေပြစ်ဖို့ ရှေ့ရှုလေသည်။ ထို့ကြောင့် မိဘသည် သားသမီးများကို ပညာသင်ပေး၊ အိမ်ထောင်ချပေးရသည့်နည်းတူ၊ သားသမီးကလည်း အိုကြီးအိုမမိဘကို ကျွေးမွှေးပြုစုရန် တာဝန်ရှိလေသည်။ အိမ်သူမယားသည် လင်ယောက်ဗျားကို ရိုသေကျိုးစံ၍ အိမ်ထောင်ထိန်းသိမ်းရသည့်နည်းတူ၊ လင်ယောက်ဗျားကလည်း အိမ်သူမယားကို တန်းတူညီမျှထား၍ ပေါင်းသင်းရန် တာဝန်ရှိလေသည်။

ဤနေရာတွင် ဂေါတမဗုဒ္ဓက (ကောသလတိုင်း) သာဝတ္ထိပြည့်ရှင် ပသေနဒီကောသလမင်းကြီးအား ပြောပြုပုံကို ကိုးကားရှုံးမည်။ ထိုခေတ်အခါ၌ မတို့၏ အဆင့်အတန်း၊ အခွင့်အရေးသည် ယောက်ဗျားတို့နှင့် စာသော် နိမ့်ကျကျော်းမြောင်းလေသည်။ ကောသလမင်း ကိုယ်တိုင်က မိဖုရားမလွှားကာတွင် သမီးမွှေးဖွားသည်ဟု ကြားရ၍ နှလုံးမသာ ဖြစ်ခဲ့ပေသည်။ ထိုအခါ ဗုဒ္ဓက . . .

JJ * တိက်စိုး

လူတို့ကို အစိုးရသော မင်း၊ (သမီးတော်ကို) ကျွေးမွေးသုတ်သင်
လေ့။ ပညာရှိသော၊ အကျင့်သိက္ခာရှိသော၊ ယောက္ခာမကို နတ်ကဲ့သို့
ရှိသော၊ လင်ကိုလုပ်ကျွေးသော၊ အချို့သော မိန်းမသည်လည်း
မြတ်၏။

ဟူ၍ ဆုံးမခဲ့ရလေသည်။

ပြန်ဆက်ပါဉိုးအံ့။ အလုပ်သမားနှင့် အလုပ်ရှင် ဆက်ဆံရေးတွင်
တစ်ဉိုးနှင့်တစ်ဉိုး လေးစားမှုကို ပုံစံအခြေခံ ထားပုံကို တွေ့ရပေလိမ့်ဉိုးမည်။
အလုပ်သမားသည် အလုပ်ကို ကျေပွန်အောင် ထမ်းဆောင်ရသည့်နည်းတူ
အလုပ်ရှင်ကလည်း အလုပ်သမားနှင့် လျှပ်ရာကိုသာ လုပ်စေရန်၊ ထိုက်
ထိုက်တန်တန် ကျွေးမွေးရန်၊ ဖျားနာက ဆေးဝါးကုသရန် လမ်းညွှန်ထား
လေသည်။

တစ်ဖန်၊ တစ်ဉိုးချင်းကျင့်ဝတ်ကို ဆိုရပြန်သော်၊ လူဝတ်ကြောင်
ရုံးရုံးအဖို့ သူ့အသက် မသတ်ရ။ သူမပေးသော ပစ္စည်းကို မယူရ။ ကာမ
ဂုဏ်အရာ၌ မှားယွင်းမှုမရှိရ။ မှသားမပြောရ။ သေရည်သေရက်ကို
မသောက်ရဟန်သော ကျင့်ဝတ်ရှိလေသည်။ ထိုမှုတစ်ဆင့် တက်ပြန်မည်ဆို
လျှင်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားကို သိမြင်၍ မင်ဖိုလ် နိဗ္ဗာန်
ဆိုက်အောင် ကြိုးပမ်းနိုင်လေသည်။

ဤသို့၊ လောကအကျိုး၊ ရဟန်းရှင်လူအကျိုးကို ရေးကြမှုမှု
ဆောင်ရွက်ဟောပြောခဲ့သည်မှာ ၃၅ နှစ်အရွယ်မှ သက်တော် ၈၀ အထိ
ဖြစ်လေသည်။ ပုံစံသည် မိုးလအကုန် ဝါလသိတင်းကျေတ်သည့်အခါ အရပ်
ရပ် ခရီးလှည့်လည်၍ ဟောပြောတတ် လေသည်။ ဝါတွင်း၌ကား
ရာဇြိုလ်ပြည်ရှိ ပိမ့်သာရမင်းကြီးလှ။ သော ဝေးကျောင်း၊ သာဝတ္ထိ
ပြည်ရှိ အနာထပိက်သေးလှ။ သော ဇေတ်ကျောင်းနှင့် ဝိသာခါ
သေးလှ။ သော ပုံ့ပြန်ကျောင်း၊ ကပ်လဝတ်ပြည်ရှိ မင်းမျိုးတွေ
လှ။ သော နိုကြာရုံကျောင်း၊ ကောသူ့ပိုပြည်ရှိ ပေါ်သိတ သေးလှ
လှ။ သော ပေါ်သိတရုံကျောင်း စသော ကျောင်းဝိဟာရအများတွင်
သိတင်းသုံး တရားဟောတတ် လေသည်။

ရုံဖန်ရခါလည်း မင်းနေပြည်ရှိ ကျောင်းသက်န်းတို့မှ စွာ၍ ပါလို
လေယျတောကဲ့သို့ နေရာမျိုးတွင် ဝါကပ်တတ် လေသည်။ ထိုနေရာမျိုးတွင်
ဝါကပ်၊ သိတင်းသုံးခြင်းမှာ အကြောင်းရှိ၍ ဖြစ်လေသည်။ ထိုအကြောင်း

သည် ရဟန်းတို့ကို သတိတရားရစေချင်၍လည်းကောင်း၊ ဌီမ်းချမ်းစွာ နေလို၍လည်းကောင်း ဖြစ်လေသည်။ ကောသူ့ပြုပြည် ယောသိတာရုံ ကျောင်းနေရဟန်းများသည် ဝိနည်းသိက္ခာပုဒ်နှင့်စပ်၍ ငြင်းခုန်မစဲရှိနေလေ သည်။ ဗုဒ္ဓသည် တရားပြု၏။ ဌီမ်းချမ်းရေးပုံပြင် သာဓကဆောင်၏။ ရဟန်းများက နားမထောင်။ ထိုအခါ ရဟန်းများ ကိုယ့်ဘာသာကိုယ် သဘောပေါက်အောင်၊ ကျောင်းမှ ခေတ္တခွာကာ၊ ထိုတော်း ဝါဆိုခဲ့ခြင်းဖြစ် ပေသည်။

ဝါဆိုသိတင်းသုံးနေစဉ်အတွင်း၊ ဆင်အုပ်စုမှ ခေတ္တခွာ၍ တစ် ကိုယ်တည်း အေးအေးချမ်းချမ်း နေခဲ့သော ဆင်တစ်ကောင်က ဝတ်ကြီး ဝတ်ငယ်ပြုစုသည်ဟူ၍လည်းကောင်း၊ ကြည်ညီသွိုစိတ်ရှိသော များကို ငယ်တစ်ကောင်ကလည်း ပျားအုံကို ဆက်ကပ်သည်ဟူ၍လည်းကောင်း စာများတွင် ပါလေသည်။

* * *

ယခုအခါကား ဂေါတမဗုဒ္ဓသည် သက်တော် စဝ နားကပ်နေ လေပြီ။ ရဟန်းသာဝကများ၊ ဥပသကာ၊ ဥပါသိကာများလည်း တိုးပွား လာခဲ့ပြီ။ သာသနာလည်း ပုံးနှံးလာခဲ့ပြီ။ ဤတွင် သာသနာကို အနှောင့် အယုက်ပေးခဲ့သော ရှင်အော်တိအကြောင်းကို အနည်းငယ်ပြောပြရန် လိုပေ သေးသည်။ ရှင်အော်တိသည် ရှာန်အဘိညာဉ်တန်ခိုးရှိခဲ့၍၊ ဗိမ့်သာရ မင်း၏ သားဖြစ်သူ အဇာတသတ်မင်းသားအပေါ်တွင် သော်လောင်းလေ သည်။ မိမိ၏ အစွမ်း၊ မိမိ၏ ဂုဏ်ကျက်သရေကိုလည်း အထင်ကြီးစေလေ သည်။ ထို့ကြောင့် ရှင်အော်တိသည် ဗုဒ္ဓအနီးသို့ ချဉ်းကပ်၍ ဗုဒ္ဓသည် အသက်ကြီးပါပြီ။ သံယာများကို မိမိထံ လွှဲပြောင်းပေးပါ။ မိမိသံယာဝန် ထမ်းဆောင်လိုပါသည်ဟု လျှောက်လေသည်။ ရှင်အော်တိ၏ လျှောက် ထားချက်ကား ဗုဒ္ဓအဖို့ လက်ခံရန် မဖြစ်နိုင်။ ရှင်အော်တိသည် လေဘ မာနဖိစီးသူဖြစ်သည်။ ထို့ပြင်သံယာတို့မှာ ဗုဒ္ဓကို အကြောင်းပြု၍ သာသနာ ဘောင်တွင် နေခဲ့ကြသည် မဟုတ်ပေလောာ။ ဗုဒ္ဓသည် အရှင်သာရိပ္တာရာ၊ အရှင်မောဂ္ဂလာန်တို့ကိုပင် သံယာဝန်မပေးခဲ့။

ရှင်အော်တိသည် ဗုဒ္ဓ၏ငြင်းဆိုမှုကြောင့် ရန်ြိုးဖွဲ့ခဲ့လေသည်။ ထို့နောက် အဇာတသတ်မင်းသားကို သွေးဆောင်၍ ဖခမည်းပိမ့်သာရမင်း ကို သတ်စေလေသည်။ မင်းအဖြစ်လည်း ယူစေလေသည်။ တစ်ဖန် အဇာတ

၂၄ * တိက်စိုး

သတ်မင်း၏ ဆင်ဖြစ်သော နားလွှာရှိရိဆင်ကို အရက်တိက်၍ ဗုဒ္ဓဆွမ်းခံ အလာတွင် သတ်စေအောင် ကြီးပမ်းခဲ့လေသည်။ ဆင်ကား ဗုဒ္ဓ၏ မေတ္တာ အဟုန်ကြောင့် မသတ်ခဲ့။ ဗုဒ္ဓ၏ အဆုံးအမကိုယာ နာယူခဲ့လေသည်။ နောက်ဆုံး၌ ကား (ရှင်အေဝဒတ်က) ရဟန်းများ အသက်ထက်ဆုံး ပုံသဏ္ဌာ သက်န်းဝတ်ရန်၊ အသက်ထက်ဆုံး ဆွမ်းခံစားစေရန်၊ အသက်ထက်ဆုံး သစ်ပင်ရင်း၌ သုတင်းသုံးစေရန်စသည်ဖြင့် ပည်တ်ဖို့၊ ထိုပည်တ်ကို မလိုက်နာက အပြစ်အာပတ်သင့်စေဖို့ လျှောက်လေသည်။

ဗုဒ္ဓက လက်မခံ၊ ရှင်အေဝဒတ်သည် သင်းခဲ့၊ ဂိုဏ်းခဲ့လေတော့ သည်။ ထို အကုသိုလ်ကြောင့်ပင် ရှင်အေဝဒတ်သည် မြေမျိုးခံရသည်ဟု စာဆိုရှိလေသည်။ အဇာတသတ်မင်းလည်း ပြစ်မှုကို သိနားလည်လာကာ နောင်တရခဲ့လေသည်။

ရှင်အေဝဒတ်က မည်သို့ပင် သင်းခဲ့၊ ဂိုဏ်းခဲ့စေကာမူ၊ သာသနာ ကား တည်တဲ့လျက်ရှိပြီ။ ၄၅ နှစ်တိုင်တိုင် ဗုဒ္ဓကြီးပမ်းခဲ့သည့်အတိုင်း အရပ်ရပ်တွင် ထွန်းပြောင်နေခဲ့ပြီ။ ဗုဒ္ဓပရိနိဗ္ဗာန်စံရမည့်အချိန်လည်း နှီးကပ် လာလေပြီ။ ဂေါတမဗုဒ္ဓသည် ရာဇာရှိလုပ်မှ (ရှင်အာနန္ဒာအပါအဝင်) ရဟန်းပေါင်း ခြုံရ၍ (ဝဏ္ဏတိုင်း) ဝေသာလိသို့ ကြွေလေသည်။ ဝေသာလိ အနီးရှိ၊ အမွှပ်ပါလီပြည့်တန်ဆာမ၏ သရက်ဥယျာဉ်၌ နားနေရင်း၊ အမွှပ်ပါလီကပ်သော ဆွမ်းကို ဘုံးပေးလေသည်။ ထိုနောက် အနီးအနားမှ ဝေးလွှာဝွှာတွင် ဝါကပ်လေသည်။ ဝါလအတွင်း ဗုဒ္ဓသည် ပြင်းစွာ မမာ မကျွန်း ဖြစ်လေသည်။ သို့ရာတွင် ဘာဝနာအကျိုးဖြင့် ရောဂါဝေဒနာမှ ထမြောက်နိုင်ခဲ့လေသည်။ အရှင်အာနန္ဒာလည်း . . .

မြတ်စွာဘုရားသည် ရဟန်းသံယာနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ (မှာကြားချက်) ကို မြှုက်ကြားတော် မမှုသေးသမျှ ကာလပတ်လုံး မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံဝင်တော်မူလိမ့်မည် မဟုတ်ဟု (အောက်မွှေ့နေသောကြောင့်သာ) အကျွန်းပါအား အနည်းငယ်သက် သာခွင့်ရရှိပါတော့သည်။

ဟုလျှောက်ပေ၏။ ထိုအခါ ဗုဒ္ဓက . . .

အာနန္ဒာ၊ ရဟန်းသံယာသည် ငါတံမှ အဘယ်အရာကို မျှော်လင့်နေ သေးသနည်း၊ အာနန္ဒာ ငါသည် အတွင်းအပြင်မထားဘဲ တရားကို ဟောခဲ့ပြီ။

ဗုဒ္ဓဘာသာအနုပည်နိဒါန်း * ၂၅

အာနန္ဒာ၊ မြတ်စွာဘုရားတို့မည်သည်မှာ တရားတို့ (အရာ)၌ ဆရာ
လက်ဆုပ်ပြထားသော လျှို့ဝှက်ချက် မရှိချေ။

အာနန္ဒာ၊ ရဟန်းသံယာကို ငါသာလျှင် သိမ်းယူထားအံ့ဟူ၍လည်း
ကောင်း၊ ရဟန်းသံယာသည် ငါကိုသာလျှင် အားကိုးခြင်းရှိနေစေ
ဟူ၍လည်းကောင်း၊ အကြင်သူအား ဤသို့လိုလားခြင်း ရှိရာ၏။ ထို
သူသည်သာလျှင် ရဟန်းသံယာနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ (မှာ
ထားချက်) ကိုမြှက်ဆိုရာ၏။

အာနန္ဒာ၊ မြတ်စွာဘုရားမှာမူကား ရဟန်းသံယာကို ငါသာလျှင်
သိမ်းယူထားအံ့၍ လည်းကောင်း၊ ရဟန်းသံယာသည် ငါကိုသာ
အားကိုးခြင်းရှိနေစေဟူ၍ လည်းကောင်း၊ ဤသို့သော လိုလားခြင်း
သည် မရှိချေ။

အာနန္ဒာ၊ ထိုသို့လိုလားခြင်း မရှိသော မြတ်စွာဘုရားသည် ရဟန်းသံ
ယာနှင့် စပ်လျဉ်း၍ တစ်စုံတရား (မှာထားချက်) ကိုအသယ်မှာ
မြှက်ကြားတော့အံ့နည်း။

အာနန္ဒာ၊ ယခုအခါ ငါသည် အိုမင်းကြီးရင့်လှပါ၌။ အချယ်လွန်နေ
ပါ၌။ အဆုံးပိုင်းသို့ ရောက်နေပါ၌။ ငါအသက် ရှစ်ဆယ်ရှိနေပါ၌။
အာနန္ဒာ၊ ထို့ကြောင့် (သင်တို့သည်) မိမိကိုယ်ကိုသာ ဖို့ခို့ရာပြု၍
မိမိမှ တစ်ပါး ကိုးကွယ်ရာ မရှိဘဲ၊ မိမိသာလျှင် ကိုးကွယ်ရာရှိသည်
ဖြစ်၍ နေကုန်လေ့။ တရားကိုသာ ဖို့ခို့ရာပြု၍ တရားမှတစ်ပါး
ကိုးကွယ်ရာ မရှိဘဲ တရားသာလျှင် ကိုးကွယ်ရာ ရှိသည်ဖြစ်၍ နေ
ကုန်လေ့။

အာနန္ဒာ၊ အကြင်ရဟန်းတို့သည် ယခုအခါ၌ ဖြစ်စေ၊ ငါ (ဘုရား)
ကွယ်လွန်သော အခါ၌ဖြစ်စေ၊ မိမိကိုယ်ကိုသာ ဖို့ခို့ရာပြု၍ မိမိမှ
တစ်ပါး ကိုးကွယ်ရာမရှိဘဲ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍
တရားကိုသာ ဖို့ခို့ရာပြု၍ တရားမှတစ်ပါး ကိုးကွယ်ရာ မရှိဘဲ တရား
ကိုသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေကုန်လတ္တံ့။ အလုံးစုံသော
ထိုရဟန်းတို့သည် အကျင့်သိက္ာကို လိုလားသော ရဟန်းဟူသမျှ
တို့တွင် အမြတ်ဆုံးအဖြစ်သို့ ရောက်ကုန်လတ္တံ့။

ဟူ၍ ပြန်ဖြေလေသည်။

ဂေါတမဗုဒ္ဓသည် ဝေသာလီပြည်တွင်းသို့ နောက်ဆုံးအကြိမ်ဆွမ်း

၂၆ * တိုက်စိုး

ခံဝင်လေသည်။ ဝေသာလီကား အလွန်သာယာ၍ အလွန်ပျော်မွှုဖွယ်
ကောင်းလေစွာ။ ဗုဒ္ဓသည် ဝေသာလီအခြင်းအရာကို ဥဒါန်းကျူးလေသည်။
စာဆိုအရ “ဆင်ပြောင်ကြီးကဲ့သို့၊ ကိုယ်ပါလှည့်လျက် ကြည့်ရှုတော်မူ”ပြီး
လျှင်၊ ရဟန်းတို့နှင့်အတူ ဂုဏ်မြစ်ကို ဖြတ်၍ မလှမင်းတို့ပိုင်သော ပါဝါ
ပြည်ဘက်သို့၊ ကြွေလေသည်။ ထိုပါဝါပြည်အဝင်တွင် ပန်းထိမ်သည်သား
စုနှုန်း၏ သရက်ဥယျာဉ်သည် ရှိ၏။ ထိုဥယျာဉ်တွင်း၌ ဗုဒ္ဓသည် နားလေ
သည်။ ထို့နောက် စုနှုန်းဆက်ကပ်သော ဝက်သား (သူကရမဒ္ဒဝ) ဆွမ်းကို
ဘုံးပေးလေသည်။ ဆွမ်းဘုံးပေးပြီးသည်နောက်၊ အစာမကျေဖြစ်လေ
သည်။ ဝမ်းသွေးသွန်းလေသည်။ ထိုအခါ ဗုဒ္ဓသည် သတိဖြင့်သည်းခံလေ
သည်။

ဗုဒ္ဓသည် ခရီးဆက်ပြန်ပါ၏။ မလှမင်းတို့ပိုင် ကုသိနာရုံပြည်
သို့၊ ကြွေလေသည်။ သို့သော်လည်း ရောဂါကြောင့် ပင်ပင်ပန်းပန်း ရှိရချေ
သည်။ မကြောခဏ နားနေလဲလျောင်းရပေသည်။ ထိုအထဲမှ ဆွမ်း
ကြောင့် စုနှုန်းကို အများအပြစ်တင်ကြမည်ကို လည်းကောင်း၊ စုနှုန်း
မကောင်းဖြစ်မည်ကိုလည်းကောင်း ဗုဒ္ဓတွေးမိလေသည်။ ဗုဒ္ဓဘုရားအဖြစ်
မရောက်မီ သုဇာတာကပ်သော ယနာနို့ဆွမ်းနှင့်၊ ဗုဒ္ဓမရိနိဗ္ဗာန်မစ်မီ စုနှုန်း
ကပ်သော ဝက်သားဆွမ်း၊ ၂ ခုသည် အခြားဆွမ်းတို့ထက် အကျိုးအာနိသင်
ကြီးမားကြောင်ကို ပြန်ပြောရန် ရှင်အာနှုန်းအားမှာလေသည်။ ပြန်ပြောရန်
အမှာစကားအပြည့်အစုံကား အောက်ပါအတိုင်းပင်။

ဒါယကာစုနှုန်း၊ သင်၏ဆွမ်းကို နောက်ဆုံး ဘုံးပေးတော်မူ၍ မြတ်
စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၏။ ထို့ကြောင့် သင့်အားကောင်း
ပါပေစွာ။ အရတော်ပါပေစွာ။

ဒါယကာစုနှုန်း၊ မြတ်စွာဘုရား၏ မျက်မှာက်တော်မှ ဤစကားကို
ကြားနာလိုက်ရ၏။ ခံယူလိုက်ရ၏။ အခြားဆွမ်းတို့ထက် အကျိုး
အာနိသင်ကြီးမားကုန်သော အချင်းချင်းတူမျ၍ အကျိုးဝိပါက် တူမျှ
ကုန်သော ဤဆွမ်းနှစ်မျိုးတို့သည် တည်ရှိကုန်၏။

အာယ်နှစ်မျိုးတို့နည်းဟူမှ ...

အကြင်ဆွမ်းကို ဘုံးပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ်ဆုံး
ဖြစ်သော သမ္မာသမ္မာပို့ဆောင်ရေးကို ရတော်မူ၏။ (ဤဆွမ်းလည်း
တစ်မျိုး)

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၂၇

အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ခန္ဓာကြုံး
မရှိသော ဤမ်းခြင်းသဘော 'အနုပါဒီသေသနီဗုဒ္ဓဘာတ်'ဖြင့် ပရီ
နီဗုဒ္ဓန် စံဝင်တော်မူ၏။ (ဤဆွမ်းလည်း တစ်မျိုး)
အခြားဆွမ်းတို့ထက် အကျိုးအာနိသင် ကြီးမားကုန်သော အချင်း
ချင်းတူမျှ၍ အကျိုးဝိပါက်တူမျှကုန်သော ဆွမ်းနှစ်မျိုးတို့ဟူသည်
ဤသည်တို့ ပင်တည်း။

တို့နောက်မူကား၊ ဗုဒ္ဓနှင့် သံယာတို့သည်၊ ဟိရည်ဝတီမြစ်ကို
ဖြတ်ကျော်ကာ၊ မထွေမင်းတို့၏ ကုသိနာရုံပြည်သို့၊ ချဉ်းကပ်လာခဲ့လေ
သည်။ ကုသိနာရုံအကွဲ့တွင် အင်ကြင်းတော်အပ်ရှိ၏။ ထိုတော်အတွင်း
အင်ကြင်ပင် အစုံကြား၌ ညောင်စောင်းခင်းရန် ဗုဒ္ဓက ဆိုလေသည်။
ညောင်စောင်းခင်းပြီးနောက် မြောင်အရပ်သို့၊ ဦးခေါင်းပြုကာ လက်ယာ
ဘက်သို့၊ ကိုယ်စောင်းကာ ဗုဒ္ဓသည် လဲလောင်းလေသည်။ အင်ကြင်း
ပန်းတို့လည်း ဗုဒ္ဓကို ပူဇော်သည့်အလား ကိုယ်ပေါ်သို့၊ မပြတ်မစဲ ကြဖြန်。
လေကုန်၏။ နတ်ဒေဝါတို့သည်လည်းကောင်း၊ မထွေမင်းတို့သည် လည်း
ကောင်း လာရောက်ပူဇော်ကြလေကုန်၏။

ဗုဒ္ဓသည် သတိရှိစွာဖြင့် ရှင်အာနန္တာကို ခေါ်၍ . . .

ဖွားတော်မူရာ လုမ္မိနီဌာနာ။

ဘုရားဖြစ်ရာ မဟာဗောဓိပင် (ဗုဒ္ဓဂါယာ) ဋွောနာ။

ဓမ္မစကြာတရားဟောရာ မိဂဒါဂုန်ဌာနာ။

ပရီနီဗုဒ္ဓန်ပြုစုံယူမည့် ကုသိနာရုံဌာနာ။

ဟူသော င့် ဋွောနသည်၊ ဘုရားပရီနီဗုဒ္ဓန်ပြုပြီးသည့်နောက် ရှင်
လူအပေါင်း ဖူးမြော်သံဝေးက ယူနိုင်သော ဋွောနများဖြစ်ကြောင်း ညွှန်ပြလေ
သည်။

တစ်ဖန်၊ စကြေဝတေးမင်းအလောင်းကို သကြော်၍ စေတီတည်
သည့်နည်းတူ ဘုရားရှင်အလောင်းကိုလည်း စီမံရန်မှာလေသည်။

တစ်ဖန်၊ ကုသိနာရုံပြည်သို့၊ ဆောင်ရောက်နေသော အမှန်တရား
ရှာဖွေနေသူ သုဘာဝအမည်ရှိ (ရဟန်း) တက္ကခံန်းကို ရှုံးသို့ ဝင်ခွင့်ပြုစေ
ကာ၊ တရားဟော ရဟန်းခံပေးလေသည်။ အဆုံးတွင် . . .

ရဟန်းတို့၊ သံဃှေ့ရတရားတို့သည် ပျက်ခြင်းသဘော ရှိကုန်၏။

သင်တို့သည် မမေ့မလျော့သဖြင့်၊ ပြည့်စုံစေကုန်လေ့။

၂၈ * တိုက်စိုး

ဟုမိန့်ကြား၍ ပရိနိဗ္ဗာန်ပြုလေသည်။ (ပု ၃၃) ပရိနိဗ္ဗာန်ပြုချိန် ကာလသည်လည်း သက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အကိုနေ့၊ အရက် တက်ချိန်ဟူ၍ အမှတ်အသား ပြုကြလေသည်။

ဂေါတမပုဒ္ဓ ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် မင်းနှင့်ပြည်သူ တို့သည် ဗုဒ္ဓရပ်ကလာပ်ကို ခမ်းနားကြီးကျယ်စွာ ဖုတ်ကြည်းသြို့ဟန် စီစဉ်ကြပေ၏။ ရှေးဦးစွာ မလွှာမင်းရှစ်ဦးက ပခံးဖြင့် ရပ်ကလာပ်ကို ထမ်း၍ မကုဋ္ဌဗွဲန အမည်ရှိအရပ်တွင် ထားလေသည်။ ထိုအရပ်တွင် မီးသြို့ဟန် စန္ဒကူးထင်းပုံပြင်ထားလေသည်။ သို့၊ ရာတွင် ချက်ချင်း မီးမသြို့ဟန်နိုင် သေးဘဲ၊ (ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့၊ ပရိနိဗ္ဗာန် ပြုပြီးဖြစ်၍) ဗုဒ္ဓ၏တတိယသာဝကဖြစ်သော ရှင်မဟာကသာပသည်လည်း ပါဝါပြည် ဪ ရှိနေ၏။ ရှင်မဟာကသာပ ရောက်ရှိလာသည့်အခါတိုင်မှ ဗုဒ္ဓ၏ ရုပ် ကလာပ်ကို သြို့ဟန်ခြင်းအမှု ပြီးစီးခဲ့လေသည်။

မလွှာမင်းတို့လည်း ကွင်းကျွန်းသော ဓာတ်တော်တို့ကို ခမ်းနား ကြီးကျယ်စွာ မြို့တွင်းလှည့်လည်ပြီးလျှင် ပူဇော်ပွဲ ကျင်းပလေသည်။ ပူ ဇော်ပွဲကျင်းပ၍ အပြီး၊ ထိုဓာတ်တော်တို့ကို စေတီတည်ထား ကိုးကွယ်ကြ ရန်ဟု မိမိတို့အပါအဝင် ရာဇ်ခြိုံ၊ ဝေသာလီ၊ ကောလိုယစသော မင်းရှစ် ဦးသည် ရှစ်စိတ်ခွဲ၍ ဝေါးသိမ်းဆည်းခဲ့ကြလေသည်။

ဗုဒ္ဓသာသန (အိန္ဒိယ)

ဂေါတမဗုဒ္ဓ (ပရီနိဗ္ဗာန်စံ) လွန်ပြီးခါစကာလတွင်၊ သာသနသည် မရှိမအေသတစ်စိုက်သာ ထွန်းကားခဲ့လေသည်။ ဆိုလိုသည်မှာ သာသနထွန်းကားရာသည် ဂိုမြစ်စုမ်းနှင့် ယမုနာမြစ်စုမ်းတစ်လျှောက် ဖြစ်၍ အချက်အခြာအေသသည် မဂ်စတိုင်း၊ ရာဇ်ပြည်ဖြစ်လေသည်။

ရဟန်း သံယာတို့သည်လည်း ခရီးလှည့်လည် ဆွမ်းခံစား သောက်၍၊ (ကျောင်းသခံမ်းကြီးကြီးကျယ်ကျယ် မရှိဘဲ) သစ်တစ်ပင် အောက်၌ သော်လည်းကောင်း၊ ကျောက်ရူးမင်တွင်သော်လည်းကောင်း သီတင်းသုံးတတ်ကြသည်။ ထိုပုဂ္ဂိုလ်များအဖို့၊ ကိုယ်ပိုင်ပစ္စည်းဟူ၍ (တိ စီဝရိတ်) သက်န်းသုံးထည်ကဲ့သို့၊ ပရီကွရာရှစ်ပါးအပြင် အခြားဘာမျမရှိ။ ဆေးဝါးအဖြစ် နားကျင်းယ်ကို မှိုဝင်၍ ဝိနည်းသိက္ခာကို စောင့်ထိန်းကြ လေသည်။

ဤတွင် ရာဇ်ပြည့်ရှင် အကေတသတ်မင်းလက်ထက်၌ပင် သက်ဗိုယနာတင်ရန် အမကြာင်းဖြစ်လာခဲ့လေသည်။ သက်ဗိုယနာတင်ဆို သည်မှာလည်း အခြားမဟုတ်။ ဗုဒ္ဓဘုရားဟောတရား (ပိဋကတ်)ကို မှန် ကန်သန့်စင်ရအောင် သံယာအများစုဝေး စစ်ဆေးအတည်ပြုကာ ရွတ်ဆို ကြသည့်အမူဖြစ်လေသည်။ ဖြစ်ပုံမှာ ဗုဒ္ဓလွန်ပြီး၍ အလောင်း လောလော လတ်လတ် ရှိနေစဉ် အချို့သော ရဟန်းတို့သည် ငိုကြွေးမိကြသည်။ ထို အခါ သူဘဒ္ဒ္ဓ မည်သော ရဟန်းက . . .

ငါရင်တို့ မငိုက္ခနှင့် ရှင်ဂေါတမ ရှိလျှင် မည်သည်ကို ကျင့်ရမည်။ မည်သည်ကို မကျင့်ရ စသည်ဖြင့် ပညတ်နှိပ်ကွပ်လေသည်။ အနေ အစား အလွန်ကျပ်တည်း ကျဉ်းမြောင်း၏။ ယခု ရှင်တော်ဂေါတမ မရှိပြီ။ ငါတို့ ကျင့်ချင်တိုင်း ကျင့်ကြရတော့မည်။

စသည်ဖြင့် ပြောဆိုလေသည်။ သူဘဒ္ဒရဟန်း၏ စကားကို ရဟန်းတော်ကြီး ရှင်မဟာကသုပက ကြားရ၏။ ကြားရ၏ သာသနာ တော် ဆုတ်ယူတ်ခြင်းဘေးမှ ကာကွယ်ရန် စီမံလေသည်။ ရှင်မဟာ ကသုပ ကိုယ်တိုင် ကြီးမှူး၏ သံပါးအပါးငါးရာတို့သည် (ဝိနည်းနှင့် သုတ္တန်ပိဋ္ဌကတ်ကို) သို့ယနာတင်လေသည်။

အနှစ်တစ်ရာအကြာတွင် ဒုတိယအကြိမ် သို့ယနာတင်ရန် ကြို ရပြန်သည်။ ကြိုရသောအကြောင်းမှာ ဝေသာလီရဟန်းအချို့သည်ဝိနည်း သိက္ခာအရာတွင် ချွတ်ယွင်းလေသောကြောင့် ဟူ၍လည်းဆိုကြသည်။ တစ်ဖန် ရဟန်းအဖြစ်တွင် ကိုလေသာ ကုန်၊ မကုန် အငြင်းပွားရသော ကြောင့် ဟူ၍လည်း ဆိုကြလေသည်။ ထိုအခါ ဝေသာလီ၌ ရဟန်းခုနစ်ရာ စုဝေးကာ သို့ယနာ တင်ကြလေသည်။ ကွဲပြားသော ဝေသာလီရဟန်း တို့သည်လည်း သဘောတူရာ ရဟန်းတစ်သောင်းကို ကောသမြို့၌ စုစည်း ၍ သီးခြား ပိဋ္ဌကတ်နှင့်တက္က၊ စင်ပြိုင်သို့ယနာတင်လေသည်။ ထို့ နောက် မဟာသံယိုက (မဟာသီဂိုလ်) အမည်ဖြင့် ဂိုဏ်းသီးခြားတည် ထောင်ခဲ့ရာ ထိုဂိုဏ်းသည်လည်း တစ်စတစ်စနှင့် အရပ်ရပ်သို့ ပုံနှံလေသည်။ မူလ သို့ယနာတင်ခဲ့သော ဂိုဏ်းကား မထောရ်ကြီးများ ပါဝင် သည်ကို အကြောင်းပြ၍ (သထဝိရရှိက်း) ထေရဝါဒဂိုဏ်းအမည်ဖြင့် ကျန် ရစ်လေသည်။

ဗုဒ္ဓသာသနာ ပိုမိုကျယ်ပြန် လာသည်မှာ၊ အိန္ဒိယမြောက်ပိုင်း၌ အပ်စိုးသော မောရိယမင်းဆက်မှ (ဒေဝါနံပိယ-ပိယဒသီအမည်ခံ) အသောကမင်း (ဘီစီ ၂၇၃ - ၂၃၂)လက်ထက်တွင် ဖြစ်ပေသည်။ ထိုမင်း ဆက်သည် မာဂဓတိုင်းကို အာဖဂန်နီစတန်ဒေသမှသည် ဂို့မြစ်ဝအထိ တိုက်ခိုက် တိုးချွဲခဲ့လေသည်။ ပါဋ္ဌလိပ်ကို မင်းနေပြည်အဖြစ် ထားလေသည်။ ထိုမင်းဆက်မှ အသောကမင်းကား ထူးခြားလှသော မင်းပေ တည်း။ သူသည် အတားအဆီးအနောင့်အယုက်တွေကို လေးနှစ်တိုင်တိုင် ဖြေစွင်း၍ နှစ်းတက်ခဲ့ရသူ ဖြစ်သည်။ နှစ်းတက်၍ ရှစ်နှစ်အကြာတွင်လည်း

အိန္ဒိယတောင်ပိုင်းရှိ ကလိုဂ်တိုင်းကို အကြီးအကျယ် တိုက်ခိုက် အောင်မြင် ကာ လက်နက်နိုင်ငံတွင်းသို့၊ သွင်းခဲ့သူ ဖြစ်လေသည်။ သို့ရာတွင် သူ နောင်တရရဲ့ပြီ။ ထိုအကြောင်းကို (ပါကတဘာသာဖြင့်)သူ ကျောက်စာထိုး ခဲ့ပါ၏။ သာကေမှာ

နတ်တို့ ချစ်မြတ်နိုးသော ဝိယဒသီ မင်းကြီးသည်၊ အဘိသိက်ခံပြီး ရှစ်နှစ်မြောက်၌၊ ကလိုဂ်တိုင်းကို အောင်မြင်တော်မူ၏။ ထိုသို့ အောင် မြင်ရာ၌ လူပေါင်းတစ်သိန်း ငါးသောင်းတို့၊ အကျဉ်းဆောင်ယူခံရ ၍၊ တစ်သိန်းအသတ်ခံရပြီးလျှင်၊ ထိုထက် အဆပေါင်းများစွာသော သူတို့၊ သေကြပျက်စီးကြကုန်၏။ ယခုနောင်တရတော်မူလေပြီ။ လူတို့၊ အသတ်ခံရခြင်း၊ သေကြပျက်စီးခြင်း၊ အကျဉ်းဆောင်ယူခံရခြင်းဖြင့် ရအပ်သောအောင်ခြင်းသည် စင်စစ် အောင်ခြင်းမမည်။ ဤသို့၊ အောင်ရသည်အတွက် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး၊ လွန်စွာ ဝမ်းနည်းကြကွဲဝန်လေးတော်မူသည်။ ကလိုဂ်တိုင်းကို အောင်ရာ၌၊ အသတ်ခံရ၊ သေရာ၊ အကျဉ်းဆောင်ယူခံရသော လူ အပေါင်းတို့၏ အပုံတစ်ရာ ပုံ၍ တစ်ပုံ၊ အပုံတစ်ထောင်ပုံ၍ တစ်ပုံမျှ သော သူတို့အတွက်ပင်၊ အောက်ပါသီးပိုးမင်းကြီးသည် ယခုသည်းစွာ နောင်တရတော်မူလေပြီ။ မိမိအား ပြစ်မှားသူကိုပင်၊ သည်းခံနိုင် သလောက် သည်းခံသင့်သည်ဟု နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး အောက်မြေတော်မူ၏။ သတ္တဝါအပေါင်းတို့သည် မြှို့မြင် ကိုယ် နှုတ်နှလုံးစောင့်စည်းကာ၊ သင့်တင့်ညီညွတ်လျက်၊ ပျော်ရွင်စွာ နေထိုင်ကြစေရန်၊ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးအလိုရှိတော် မူ၏။ တရားတော်၏ အောင်ခြင်းကို အမြတ်ဆုံးသော အောင်ခြင်းဟု မှတ်ထင်တော်မူ၏။

ဤသို့ သောနည်းဖြင့် ရအပ်သော အောင်ခြင်းသည် ခပ်သိမ်းသော အရပ်တို့၌ နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စေ၏။ ဤအကျိုးငြာ ဤ တရားကမ္မည်းကို ရေးထိုးစေ၏။ ငါ၏အသစ်ဖြစ်သော (တိုင်းနိုင်ငံ)အောင်ခြင်းတို့ကို ကြားရသဖြင့်၊ ငါ၏ သားတော်မြေးတော်တို့ သည် (ဤကဲ့သို့ သော) အောင်ခြင်းတို့ကို တိုးတက်ရယူသင့်သည် ဟု မမှတ်ထင်ရာ။ လေးမြားတို့ကို ပစ်လွှတ်၍ အောင်ရစေကာမှ၊ သည်းခံခြင်း၊ သက်ညာခြင်း (ပေါ့သော ဒဏ်ကိုပေးခြင်း) ဖြင့်

၃၂ * တိုက်စိုး

ရောင့်ရဲရာသည်။ သို့ရာတွင် တရားတော်၏ အောင်ခြင်းကိုသာ၊
စင်စစ်အောင်မြင်ခြင်းဟု မှတ်စွဲရာ၏။ ဤအောင်ခြင်းသည်သာ
မျက်မှာက်လောက၊ တမလွန်လောကအဖို့ ဖြစ်၏။ ခပ်သိမ်းသော
သူတို့သည် အားထုတ်ခြင်း၊ ချမ်းသာ၌ ကောင်းစွာမွေ့လျှော်ကြ
စေကုန်သတည်း။

ဟူ၍ဖြစ်လေသည်။

အသောကမင်းသည် ဗြာဟ္မာဏာဘသာဝင်အဖြစ်မှ ဗုဒ္ဓဘာသာ
ဝင်အဖြစ်သို့၊ ကူးပြောင်းလာခဲ့လေသည်။ သား မင်းသား၊ သမီး မင်းသမီး
တို့ကိုလည်း ဘိက္ခာ(ရဟန်း)နှင့် ဘိက္ခာနီ(ရဟန်းမ) ဘဝ ကူးပြောင်းစေ
သည်။ ထို့နောက်လောကြိမ်းချမ်းရေး၊ လူ လူချင်း၊ သတ္တဝါအချင်းချင်း
မေတ္တာမွားရေးအတွက် အမျိုးမျိုးအဖို့ဖုံး ဆောင်ရွက်ခဲ့လေသည်။

ဆောင်ရွက်ခဲ့ပုံမှာ သူသည် အသားစားခြင်း၊ အမဲလိုက်ခြင်း၊
တိရှစ်နှုန်းချင်းချင်း သတ်ပုတ်စေ၍ ဖျော်ပွဲဆင်ယင်ခြင်းအမှုတို့ကို စွန်း
သည်။ လမ်းပြင်၊ ရေကန်တူး၊ ဥယျာဉ်ပန်းမန်ပြုစာ၊ ရေပုံနှင့် ကျောင်းသခံမ်း
ဆောက်၊ လူနှင့် တိရှစ်နှုန်းဆေးကုဋ္ဌာန်တည် စသော အမှုတို့ကို ပြုသည်။
ပြည်သူတို့အပေါ် မင်းမှုထမ်းတို့က မနိုပ်စက်နိုင်ရအောင် အထူး ဝန်ထမ်း
များနှင့်ကြီးကြပ်စေသည်။ မဖွံ့ဖြိုးသေးသည့်ဒေသများသို့ လူမှုဝန်ထမ်း
များနှင့်တကွ ဆေးပါးကဏ္ဍ ဂရိုက်ပို့သည်။ လူ၊ လူချင်း ရိုးသားမှန်ကန်
စွာ ဆက်ဆံကြရန် လည်းကောင်း၊ တိရှစ်နှုန်းများအပေါ် ကြင်နာကြရန်
လည်းကောင်း၊ ကျောက်တိုင်စိုက်၍ အမိန့်ပြန်တမ်းထုတ်သည်။

တစ်ဖန် သူကိုယ်တိုင် ဗုဒ္ဓနှင့်ဆိုင်ရာ မိဂဒါဂုန်၊ လူမြိန့်ညယျာဉ်
စသော နေရာများသို့ သွားရောက်ကြည်ညိုပါ၏။ စေတီအို ထူပါဟောင်း
များမှ ဓာတ်တော်များကို တူးဖော်စုဆောင်း၍ စေတီသစ်၊ ထူပါသစ်
ပြန်လည်တည်ပါ၏။ ထေရဝါဒရိုက်းဝင် အရှင် မောဂ္ဂလိပုတ္တမထေရာကို
ပင့်၍ သံယာတစ်ထောင်နှင့်တကွ၊ (ဝိနည်း၊ သူတ္တန်း၊ အဘိဓမ္မ၊ ပိဋကတ်
ကို) တတိယအကြိမ် သကိုယနာတင်ပါ၏။ လူအများ တရားစစ်တရားမှန်
သိကြားစေရန်ဟု၊ အပြည်ပြည်သို့ သာသနာပြုစေလွှတ်ပါ၏။

အပြည်ပြည်သို့ သာသနာပြုစေလွှတ်ရန်အတွက် အိန္ဒိယနယ်
မြေသည်လည်း အနေအထားသင့်ပါပေသည်။ အိန္ဒိယသည် အရှေ့ဖျား
ဒေသများနှင့် အနောက်ဘက်ဒေသများ ကူးလူးဆက်ဆံရာလမ်းပေါ်တွင်

တည်နေလေသည်။ (ပိုးပဲအထည်အလိပ်အပါအဝင် ကုန်ပစ္စည်းအမျိုးမျိုး ကို သယ်ဆောင်ဖြူ ဖြစ်လေသောကြာ့) ‘ပိုးချည်လမ်းမ’ဟု အမည်တွင် နေသော ကုန်းလမ်းရည်ကြီးသည် (ယခုအခေါ်) တရာတ်ဒေသနှင့် အာရု အလယ်ပိုင်းဒေသတို့ကို ဖြတ်၍၊ အိန္ဒိယအနောက်မြောက်ဘက် တောင်ကြားမှ တစ်ဆင့် အိရန်ဒေသနှင့် အနောက်ဘက်ဒေသများသို့ ရှေ့ရှု၏။ ရေလမ်းတွင်လည်း အိရန်သဘော့၊ ဂရိသဘော့၊ ရောမသဘော့များသည် အိန္ဒိယအနောက်ဘက်ကမ်းခြေသို့၊ ဆိုက်ကပ်နိုင်၏။ တောင်ဘက်နှင့်အရှေ့ဘက်တွင်မူ၊ (အိန္ဒိယရှိ) အန္တရဒေသ၊ ဘင်္ဂလားဒေသတို့နှင့် လက်ာဒီပသီဟိုင်းသည် လည်းကောင်း၊ အရှေ့ဖျားဒေသတို့သည် လည်းကောင်း သဘော့အသွားအလာ အဝင်အထွက် ရှိလေသည်။

နောက်ကြာ့ငါးကို အနည်းငယ် ပြန်ပြောင်းဆိုရည်းမည်။ ဤသို့၊ အဆက်အသွယ် အကူးအသန်းလွယ်ကူမှုကြာ့၊ ဂေါတမဗုဒ္ဓလွန်ပြီး၍ မကြာမီ၊ အိရန်မင်းဇကရာမြှေဖြစ်သူ ဒရိယပ်သည် ပါဆိုပိုလစ်မင်း နေပြည်ရိုန်းတော်မှုခွာ၍၊ (အိန္ဒိယအနောက်ပိုင်း၊ ယခုပါကစွာတန်ရှိ) ပန်ဂျပ်ဒေသနှင့် အိန္ဒိမြေစုံစုံမြေစုံဒေသသို့၊ ချိတက်တိုက်ခိုက်ခဲ့ဖူးသည်။ ထို့အတူ ဘီစီလေးရာစုံတွင် ဂရိဘုရင်ဖြစ်သူ အလက်နွေားသည် အိရန်နိုင်ငံကို အောင်နိုင်ပြီးနောက်၊ အိန္ဒိယတောင်ကြားလမ်းမှ ဖြတ်ကျော်လာပြန်ကာ၊ အိန္ဒိမြေစုံစုံမြေစုံဒေသကို အလွယ်တကူ အောင်နိုင်ခဲ့ဖူးသည်။ ထို့ကြာ့ငါး (အိန္ဒိယအနောက်မြောက်ဘက်ရှိ) အာဖဂန်နိုစတန်ဒေသနှင့် ဂန္ဓာရဒေသတို့တွင် ဂရိအုပ်ချုပ်ရေးသည် နှစ်အတန်ကြာလွှမ်းခဲ့လေသည်။ အသောက မင်းတရားပင်လည်း နောင်အခါ ဂရိတို့နှင့်ဆက်သွယ်မိကာ ဂရိမင်းသမီး တစ်ပါးကို မိဖုရားမြှောက်ခဲ့လေသည်။

ယခုမူ အသောကမင်းသည် ပြည်ပ၌ သာသနပြုရန် စိတ်အား ထက်သန်ခဲ့လေသည်။ သင့်ရာ သင့်ရာ သာသနပြုပုဂ္ဂိုလ်များကိုလည်း စော်တ်ခဲ့သည်။ သို့ဖြစ်ရာ အနောက်ဘက်တွင် ဂန္ဓာရဒေသ၊ အိရန်ဒေသ၊ အိဂုစ်ဒေသ၊ မက်စီစိုးနီးယား (ဂရိ) ဒေသသို့ အချို့ရောက်သည်။ အရှေ့ဘက်တွင် သုဝဏ္ဏဘုမ္မာဒေသသို့၊ အချို့ရောက်သည်။ မြောက်ဘက်တွင် နီပါလ (နီပေါ်)နှင့် ကသို့ရ စသော ဟိမဝန္တာဒေသများသို့၊ အချို့ရောက်သည်။ တောင်ဘက်ရှိ လက်ာဒီပ-သီဟိုင်သို့ကား အသောကမင်း၏သားဖြစ်သူ ရှင်မဟိန္ဒကိုယ်တိုင် ကြွရောက်သာသနပြုလေသည်။ ထိုအခါ

၃၄ * တိုက်စိုး

သမီးဖြစ်သူ သယ်မိတ္ထာ ဘိက္ခနီသည်၊ ဗုဒ္ဓဗုဒ္ဓရာ ဟောခိပင်တောင်ကိုင်းမှ အကိုင်းတစ်ကိုင်းကို ယူဆောင်၍၊ ရှင်လူများကြည်ညီနိုင်ရန် (လက်ာဒီပ သီဟိုင့်) အနုရာပုဂ္ဂိုလ်လေသည်။

မောရိယမင်းတို့နောက်တွင် (အိန္ဒိယမြောက်ပိုင်း၌)သုန္တာမင်းတို့ အရိုက်အရာဆက်ခံခဲ့လေသည်။ တို့မင်းတို့သည် ဗြာဟ္မာဏာဘသာဝင်များ ဖြစ်ကြပါ၏။ သို့သော်လည်း ပြည်သူများ၏ သွေးပို့ကြည်မှုကြောင့်၊ ဗုဒ္ဓသာသနာသည် တို့မင်းတို့လက်ထက်၌ မျှော်မြန်ခြင်းမရှိ။ တို့ဗျားလျက်သာရှိလေသည်။ တို့ကြောင့် ဗာရဟုတ်အော်၊ ဆန်းချိအော်တို့တွင် ထူပါများသည်လည်းကောင်း (ပုံ ၃)၊ (အိန္ဒိယ အနောက်ဘက်) ကာလေ (ပုံ ၅) စသောအော်များတွင် ကျောက်တောင်နံရုံကို ထွင်းဖောက်ပြပြင်ထားသော ကျောင်းသခံများသည်လည်းကောင်း တခမ်းတနားဖြစ်ထွန်းခဲ့လေသည်။ ထိမျှမကသေး၊ အိန္ဒိယတောင်ပိုင်းမှ အန္တရမင်းတို့လက်ထက်အမရာဝတီအော်တွင်လည်း ထူပါအများ (ပုံ ၈) ကို တွေ့နှင့်လေသည်။ တိုထူပါတံခါးမှုခံတရိုက်တိုင်များ (ပုံ ၂) တွင်လည်းကောင်း၊ ကူနံရုံများတွင်လည်းကောင်း၊ ဗုဒ္ဓဖြစ်စဉ် ရပ်ဖောင်းရပ်ကြွများနှင့် ဆေးရေးပန်းချိများ၊ တောတိရွှေ့နှင့်ရပ်များမှစ၍ နတ်အောင်ရပ်၊ ယက္ခရပ်များအထိ အခြေအရံရပ်ပုံများ ဆင်ယင်ထားရှိလေသည်။

အိန္ဒိယအနောက်မြောက်ဘက်တွင်လည်း သာသနာသည် အမြစ်တွယ်ခဲ့လေပြီ။ တိုအော်၊ ထိုက္နာရအော်တွင် ဂရိလူမျိုးခြားများ အတော်အသင့်ရှိကြသည်။ ထိုကရိများသည် အိန္ဒိယသားများနှင့် ပူးယူက်အိုးအိမ်ထူထောင်နေကြသည်။ ထိုအခါ သူတို့ကိုးကွယ်ရန်အတွက် ဇာတ်ရှိသော ဗြာဟ္မာဏာဘသာနှင့် နီးစပ်ခြင်း မရှိ။ ဇာတ်မရှိသော ဗုဒ္ဓဘသာနှင့်သာနီးစပ်နှင့်လေရာ၊ ဗုဒ္ဓဘသာဝင်များ ဖြစ်လာကြသည်။

ထိုက္နာရအော်သည်လည်း အရှေ့ဖျားအော်များနှင့် အနောက်ဘက်အော်များ ကူးလူးဆက်ဆံရာလမ်းကျေနောက်တွင် ထိုက္နာရအော်များသာ ဖလှယ်သည်မဟုတ်။ အတွေးအခေါ်ချင်း၊ ဒသုနာအမြင်ချင်းလည်း ဖလှယ်ရာဖြစ်တော့သည်။ ထိုကရိများသည် အနောက်ဘက်ပင်ရင်းက ဂရိနှင့်ရောမသဘောကို၊ အရှေ့ဘက်က အိန္ဒိယသဘောနှင့် ရောစပ်၍၊ (က္နာရဟန်ဟု နောင်အခါခေါ်တွင်သော) ဗုဒ္ဓရပ်ပွားတော်များကို စတင်ထုလုပ်သူများ ဖြစ်လာကြသည်။ ထိုကရိနှယ်ပြည့်ရှင်တစ်ဦး

ဖြစ်သော မေနန္ဒာ(မိလိန္ဒ)မင်းသည်လည်း ဗုဒ္ဓတရားတော်ကို မရှင်းမလင်း ရှိသည့်အခါများ၌၊ ရဟန်းတော် ရှင်နာဂတေနအားပင့်၍ ပြသာနာ အရပ်ရပ် တင်လျောက်တတ်သူ ဖြစ်ပေသည်။

မေနန္ဒာမင်းနောက်၊ ဗုဒ္ဓသာသနာကို အထူးတလည် ချီးမြှောက် ခဲ့သော မင်းတစ်ပါးမှာ ကနိုသကမင်း (အေဒီ ၇၈-၁၀၁) ဖြစ်ပေသည်။ သူသည် ကသီးရတိုင်းတွင် ပုဂ္ဂသပုရ(ပက်ရှုဝါ) ကို မင်းနေပြည်ပြုလုပ်၍ နှစ်းထိုင်လေသည်။ သူသည် အာရုအလယ်ပိုင်းမှ ချင်းနှင်းဝင်ရောက်လာ ခဲ့သော ကုသျုန်လူမျိုးစုထဲမှဖြစ်၍ တိုက်ရေးခိုက်ရေး ကျမ်းကျင်လေသည်။ သူ့ဘဝသည်လည်း အသောကမင်းတရား၏ ဘဝနှင့် ခပ်ဆင်ဆင်ဟု ဆိုရ လိမ့်မည်။

ဆင်ပုံမှာ သူသည် ယာကန်၊ ခေါ်တန်၊ ကုချာ၊ ကရှဂါ၊ ဆမာခန် စသော အာရုအလယ်ပိုင်း ဒေသများကို သွေးချောင်းစီးအောင် တိုက်ခိုက် သိမ်းယူပြီးမှ နောင်တရကာ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ရသည်။ သူသည် အရှင်ဝါသုမိတ္ထာ (ဗုဒ္ဓစရိတနှင့် သုန္တရန္တကျမ်းပြု အကျော်) အရှင်အသု ယောသတို့ကို သံပုံနာယကများ ပြုစေ၍၊ သဗ္ဗတ္တိဂိုဏ်းဝင် သံပုံအများ အပြားနှင့်တကွ၊ စတုတ္ထသံကိုယနာတင်လေသည်။ သံကိုယနာတင်သော ရည်ရွယ်ချက်သည် သဗ္ဗတ္တိဂိုဏ်းဆိုင်ရာ ကျမ်းစာများကို စုစုပေါင်လင်လင် ရှိစေ ရေးပင်ဖြစ်သည်။ ထိုအခါ ပိဋကတ်တော်များအပြင် ဦးကျမ်းကြီးများကို သက္ကတဘာသာဖြင့် ကြေးပြားပေါ်တွင် ရေးစေ၍ စေတီတော်တွင် ဌာပနာ လေသည်။

ဤတွင် သဗ္ဗတ္တိဂိုဏ်းအကြောင်းကို အနည်းငယ်ရေးပြရန် လိုလေ သည်။ သဗ္ဗတ္တိဂိုဏ်းဆိုသည်မှာ အခြားမဟုတ်။ မူလထေရဝါဒဂိုဏ်းမှ ခဲ့တွက်ပြီးနောက်၊ ကာလတစ်ခုနှစ်တစ်ခုကြား (သည်) မတူသည်မှန်၏။ သို့သော်လည်း ပစ္စာပြန်ကာလတွင် အတိတ်ကာလ၏အကျိုးသည် လည်း ကောင်း၊ အနာဂတ်ကာလ၏ အလားအလာသည် လည်းကောင်း ပါဝင်နေ သည်ဟု၍ ဝါဒတင်လာသော ဂိုဏ်းဖြစ်လေသည်။ ထိုဂိုဏ်း၌ လတိတ ဝိတ္ထာရ အမည်ဖြင့် (သက္ကတဘာသာရေး) သီးသန်းဗုဒ္ဓဝင်လည်း ရှိပြီးဖြစ်၏။

အမှန်စင်စစ် ထိုအခါကာလတွင် အတွေးအခြား အပြင်းအခုံများ မှုကြောင့် ထေရဝါဒဂိုဏ်းမှ သဗ္ဗတ္တိဂိုဏ်းသာမက အခြားဂိုဏ်းခဲ့များ ရှိနေ

၃၆ * တိုက်စိုး

ခဲ့ပြီ။ ထို့အတူ မဟာသံယိကရိုက်းမှုလည်း လောကုတ္ထရာရိုက်းကဲ့သို့ ရိုက်းခွဲများ ထွက်လာခဲ့လေပြီ။ လောကုတ္ထရာရိုက်းသည် ဗုဒ္ဓအပေါ် သုံးသပ်ရာ ဖြစ် ထေရဝါဒရိုက်းနှင့် ကွာလေသည်။

ထေရဝါဒရိုက်းအဖို့ ဂေါတမဗုဒ္ဓသည် ယမိုက်ပြာဋီဟာစသော တန်ခိုးကြုံခိုးတို့ကို ရှင်လူများ အံဖွယ်သရဲဖြစ်အောင် ပြနိုင်စွမ်းရှိသည် မှန် ပေ၏။ သို့ရာတွင် ဂေါတမသည် လူ(မင်းသား)အဖြစ်မှ တရားကျင့်ကြံ အားထုတ်၍ နိဗ္ဗာန်ဆိုက်သော၊ တရားအလုံးစုံ သိမြင်လာရသော သမ္မာ သမ္မာဘုရားဖြစ်သည်။ သာမန်လူများနည်းတူ အိုရ နာရမြို့၊ သာမန်လူများ နှင့်မတူသည်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္ထလက္ခဏာတရား၊ သစ္ာလေးပါး တရား၊ ပဋိစ္စသမျှို့အကြောင်းအကျိုး ဆက်စပ်ပုံပြတရားတို့ကို သိမြင်မှ ဖြစ်သည်။ သမ္မာသမ္မာစိုးည်းရမှုဖြစ်သည်။

လောကုတ္ထရာရိုက်းအမြင်ကား၊ ဂေါတမဗုဒ္ဓသည် လူသားမှုလ မဟုတ်ဘဲ၊ (မူလမှတစ်ဆင့်) နိဗ္ဗာန လူ၊ လောကြုံ ဖန်ဆင်းထားသူ၊ ဝါ၊ (မူလ) ဗုဒ္ဓဘုရားအဖြစ်မှ လူပုဂ္ဂိုလ်သွောန်ယူ၍ ရှင်လူတို့အား တရားပြ သူဖြစ်လေသည်။ ရှင်လူအများ၏ စိတ်အာရုံတွင် ဂေါတမဗုဒ္ဓကိုသွားလာ သည်။ ကျိုန်းစက်သည်။ ဆွမ်းဘုဉ်းပေးသည်။ တရားဟောသည်ဟူ၍ ထင် စောင်း၊ ထိုအထင်သည် ထင်ရှုးထင်စဉ်သာ ဖြစ်သည်။ အမှန်စင်စစ် ဂေါ တမဗုဒ္ဓလုပ်ဆောင်သမျှသည် ဤလောကနှင့် ဤတွယ်လိမ်းကျံးများ။ လောကကို ကျော်လွှန်၍သာ ရှိလေသည်။

ထို့ကြောင့် ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ်ဗြို့၊ အများ ရဟန်းများ နည်းတူ ခြေကို ရေဆေးမြှုဖြစ်သော်လည်း ဂေါတမဗုဒ္ဓ၏ ခြေတော်သည် အမြဲသန့်စင်၏။ အများရဟန်းများနည်းတူ သွားကိုဆေးကြောမြှုဖြစ်သော် လည်း ဂေါတမဗုဒ္ဓ၏ နှုတ်သည် ကြောန့်အမြဲသင်း၏။ အများရဟန်းများ နည်းတူ သက်န်းရုံ၍ အမိုးအကာအောက်တွင် သတင်းသုံးမြှုဖြစ်သော် လည်း ဂေါတမဗုဒ္ဓ၏ ကိုယ်ကာယသည် မိုး နေ လေတို့ အထိအစပ်မရှိ။ အများရဟန်းများနည်းတူ ဆေးဝါးမြှုပ်မြှုဖြစ်သော်လည်း ဂေါတမဗုဒ္ဓတွင် ရောဂါဘယက်း၏။ ဤသို့အားဖြင့် ဂေါတမဗုဒ္ဓသည် တန်ခိုးအနဲ့နှင့် ပုဂ္ဂိုလ်ဟူသော သဘော ဆောင်လာလေသည်။ လောကုတ္ထရာဝါဒို့၏ ဝါနည်းကျမ်း ပထမပိုင်းဖြစ်သော ‘မဟာဝတ္ထု’ ဦးလည်း ဤသဘောကို ထင်ရှုးစေခဲ့လေပြီ။

ထိုအတူ မဟာသံယိက ဂိုဏ်းခွဲတစ်ခြဖြစ်သော စေတီယဂိုဏ်း ကလည်း စေတီထူပါများကို ပန်းနံ့သာစသည် တင်လှူပူဇော်ခြင်းကြောင့် ရအုံသော ကုသိုလ်ကို အထူးတလည် ဟောပြောလေသည်။ ထိုကုသိုလ် ကောင်းမှု၏ အကျိုးကို မိမိ၏မိတ်သဟာတိ့အား ဝေါ်နိုင်သည်ဟုလည်း ဟောပြောလေသည်။

ဤအယူအဆ သဘောသကန်တို့သည် တစ်စတစ်စ ကျယ်ပြန်။ ကြီးထွားလာခဲ့ရာ နောက်ဆုံး၌ ဗောဓိသတ္တယာန (၀၂) မဟာယာနဂိုဏ်း ကြီးဟူ၍ ဖြစ်လာရတော့သည်။

ရှင်းဦးအုံ။ လောက၌ သတ္တဝါအပေါင်းသည် ဒုက္ခသံသရာ၌ တဲ့ လည်လည် ရှိနေကြသည်။ အကြောင်းသည် ဗုဒ္ဓဘုရားဆုပန်ပြီးသည် နောက် ဗုဒ္ဓလောင်းလျာအဖြစ်ဖြင့်၊ ဒုက္ခသံသရာ၌ တဲ့ လည်လည် ရှိနေ သော သတ္တဝါအားလုံးကို ကယ်တင်၍ နိဗ္ဗာန်ကို မျက်မောက်ပြုစေ၏။ ဤသို့သော (ဗုဒ္ဓ)ဘုရားအလောင်းလျာ၏ ကျင့်စဉ်သည် ဗောဓိသတ္တယာနပင် ဖြစ်လေသည်။

(ဂေါတမ) ဗုဒ္ဓဘုရားရှင်၏ တရားတော်ကို ပြန်၍ ကြည့်ပါလေ။

ဗုဒ္ဓက . . .

(က) (သာဝကဗောဓိ) ရိုးရိုးသာဝက ရဟန်းအဖြစ် ကျင့်၍ရောက်ခြင်း။

(ခ) (ပစ္စကဗောဓိ) ပစ္စကဗုဒ္ဓ (ဘုရားကယ်) အဖြစ် ကျင့်၍ ရောက်ခြင်း။

(ဂ) (သမ္မာသမ္မာဓိ) သမ္မာသမ္မာဗုဒ္ဓဘုရားအဖြစ်သို့ ကျင့်၍ ရောက်ခြင်း။

ဟူ၍ ဉာဏ်စီရိယ အယုတ်အမြတ်အလိုက် နိဗ္ဗာန်ရောက်ကြောင်း နည်းသုံးပါးကို ဟောခဲ့လေသည်။ ထိုအခါ ထောဂါဒီတို့က အရဟတ္တမင် ဉာဏ် (ရဟန္တာတို့ဆိုက်သောဉာဏ်) ဖြင့်ယူဉ်လျက်၊ ရာဂ၊ ဒေါသ၊ မောဟ စသည် ကိုလေသာကုန်သော ဒုက္ခခံပိသိမ်း ြိမ်းသော၊ ပြုပြင်စီရင်မှု ကင်း သော၊ မဖောက်မပြန် မှန်ကန်တည်မြှုပြုသော၊ ပရမတ်သစ္စာ ဖြစ်သော၊ နိဗ္ဗာန် ကို တစ်ဦးတည်းချင်း မျက်မောက်ပြုလိုကြသည်။ ယခု ဗောဓိသတ္တယာန ဂိုဏ်းမှာမူ သတ္တဝါတို့အား ဒုက္ခဆင်းရဲမှ ကယ်တင်နိုင်သော သမ္မာသမ္မာဗုဒ္ဓဘုရားအဖြစ်ကို ကျင့်သည်ဖြစ်သောကြောင့်၊ ဝါ၊ သမ္မာသမ္မာဓိဉာဏ်ဖြင့်

၃၈ * တိုက်စိုး

ယျဉ်၍ နိဗ္ဗာန်ဆိုက်လိုသည် ဖြစ်သောကြောင့်၊ အခြားကျင့်စဉ်များထက် ပို၍ မြင့်မြတ်ကြီးကျယ်သည်ဟူသော သဘောဖြင့် မဟာယန ဟုလည်း ထိုဂိုဏ်းက ဝိသေသပြုလေသည်။

ဤတွင် သတိပြုရန်မှာ မဟာယာနတွင် နိဗ္ဗာန်၏ သဘောနှင့်စပ်၍ ပါဒကဲ့နှစ်ခု၊ အဆိုအမိန်နှစ်ခု ရှိလေသည်ဖြစ်၏။ ထိုပါဒနှစ်ခုစလုံးပင် နိဗ္ဗာန်၏ ပရမတ်သဘောကို တစ်ဆင့်တိုးတက်၍ အနက်ပွားလာလေ သည်။

ပထမဝါဒကို ရှင်နာဂဇ္ဈာနက ဦးဆောင်၍ သုညတာဝါဒ သို့၊ မဟုတ် မჟ္မာမိကဝါဒဟူ၍ ခေါ်တွင်လေသည်။ ထိုပါဒအလိုအရ ပရမတ်သစ္ာတွင် ဟုတ်သည် မဟုတ်သည်၊ ကောင်းသည် ဆိုးသည်၊ ပေါက်ဖွားသည်၊ စုတိကျသည်၊ ဆင်းရဲသည်၊ ချမ်းသာသည်၊ အာရုံခံသည်၊ အာရုံဝတ္ထာရှိသည်။ ငါပဲ သူပဲ စသည်ဖြင့် တစ်ဘက်နှင့်တစ်ဘက်၊ ကွဲပြားခြားနားသော လက္ခဏာမရှိဖြစ်လေသည်။ ဤအရာများသည်(ပစ္စယ) တစ်ခုနှင့် တစ်ခု နှိုင်းယူဉ်ဆက်သွယ်သည့် အကျိုးအားဖြင့်သာ၊ ထိုလက္ခဏာ၊ ဤလက္ခဏာ ပါရလေသည်။ ဤသည် သမုတိ (ခေါ်ဝေါ် သမုတ်အပ်သော) သစ္ာပင်ဖြစ်သည်။ သုညဝါဒတွင် ဤလက္ခဏာများ မရှိ။ ထို့ကြောင့် သံသရာနှင့် နိဗ္ဗာန်ကို ခွဲခြား(၍ပြာ)ရန်မလို။ သခံတ (ပြပြင်စီရင်မှု)နှင့် အသခံတ(အပြုအပြင် အစီအရင်ကင်းမှု) ဟူသောသဘောတွေ ထည့်ရန် မသင့်။ အမှန်စင်စစ် နိဗ္ဗာန်မည်သည် သုညပင်ဖြစ်သည်ဟု ဆိုလေသည်။

သို့ရာတွင် အထက်တွင် ရေးခဲ့သည့်အတိုင်း မဟာယာနသည် (သူပဲ ငါပဲ စသည်ဖြင့် လက္ခဏာ ကင်းမဲ့သော) သုညသဘောကို တစ်ဘက်တွင် လက်ခံ၍ သတ္တဝါအပေါင်းကို ဆင်းရဲခုက္ခမှ မဟာကရဏာဖြင့် ကယ်တင်ကာ နိဗ္ဗာန်ဆိုက်စေရမည်ဟူသော သဘောကိုလည်း အခြားတစ်ဘက်တွင် လက်ခံထားပေသည်။ တစ်နည်းလှည့်၍ဆိုရသော သတ္တဝါများကို မဟာကရဏာဖြင့် ကယ်တင်ရမည်ဟူသော ခံယူချက်နှင့် သက်ရှိသက်မဲ့၊ ပုဂ္ဂိုလ်သတ္တဝါ၊ အရာဝတ္ထာစသည်ဖြင့် ခွဲခြားပြုရန် မလိုဟူသော ခံယူချက်နှစ်ခုသည် အတူယူဉ်တဲ့လျက်သာ ရှိတော့သည်။ မဟာယန သုတ္တန်း အေသနတစ်ခုဖြစ်သော ဝါဒရွှေ့ဒီကသုတ်လာ –

‘ဘကဝါဘုရားသည် မိန့်ဆိုလေသည်။ အောဓိသတ္တလမ်းစဉ်ကို လိုက်သူသည် ဤသို့ စီတ်ထားအပ်၏။ ငါသည် သတ္တလောက်၍ ရှိရှိသမျှ’

သတ္တဝါအပေါင်းကို နိဗ္ဗာန်အရောက် ပို့ဆောင်ရမည်ဖြစ်လေသည်။ သို့သော်လည်း သတ္တဝါများကို ဤသို့ ကယ်တင် ပို့ဆောင်ပြီးသော အခါ အမှန်စင်စစ် သတ္တဝါတစ်ဦးတစ်ယောက်ကိုမျှ ကယ်တင်ပြီးပြီ ဟု မဆိုနိုင်ချေ။ အဘယ်ကြောင့်ဆိုသော်၊ အကြောင်းမောမိသတ္တတွင် ပုဂ္ဂိုလ်သတ္တဝါဟူသော ပည်တ်အစွဲရှိနေသေး၏။ ထို့ဟောမိသတ္တကို ောမိသတ္တဟု မခေါ်ထိုက် . . .

ဟူသော ကောက်နှုတ်ချက်သည် သာကော ဖြစ်လေသည်။

မဟာယာနမှ အခြားဝါဒကွဲတစ်ခုကို ပြရန်လိုပေသေးသည်။

ထိုဝါဒကွဲကို အရှင်အသင်နှင့် အရှင်ဝသုဗ္ဗာန်တို့က ဦးဆောင်၍ ယောဂါစာ ရဝါဒဟု အမည်တွင်လေသည်။

ထိုဝါဒအရသော်၊ ဤလောက်၌ မြင်တွေ့ကြိုကြိုက်သမျှသည် မနောစိတ်(မနောဝိဉာဏ်)၏ ပည်တ်များသာ ဖြစ်လေသည်။ ဝါစိတ်က ပြဋ္ဌာန်းခြင်းသာ ဖြစ်လေသည်။ ဝါစိတ်မတ္တ ဖြစ်လေသည်။ ထိုအာရုံ ထို ဝတ္ထုတို့တွင် နိစ္စသဘောမရှိ။ နိစ္စသဘောရှိသည်မှာ (အလျဉ်မပြတ် သော) အာလယ်ဝိဉာဏ် (ဓာတ်)သာဖြစ်လေသည်။ ထိုအာလယ်ဝိဉာဏ် သည် ပုဂ္ဂိုလ်သူငါး၊ ထိုပစ္စည်း၊ ဤပစ္စည်း စသော ပုဂ္ဂလဝိသေသမှာအပ ဖြစ်လေသည်။ ပကတိ သန်းရှင်းသော သဘောရှိလေသည်။ သို့ရာတွင် ထိုအာလယ်ဝိဉာဏ်သည်လည်း (ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏) မနော ဝိဉာဏ်နှင့် တစ်နည်းတစ်ဖုံး ဆက်သွယ်နေလေသည်ဖြစ်၏။ ဆက်သွယ် ပုံမှာ ပင်လယ်ပြင်နှင့် လှိုင်း၊ ဝဲကယက်၊ ရေစီးကြောင်းတို့၊ ဆက်သွယ်ပုံ သဘောဖြစ်လေသည်။

ရေပြင် (ကွက်ကွက်)တွင် လှိုင်းတက်ချည်၊ ကျချည်၊ ရေစီး ကြောင်း ရွှေချည် ပြောင်းချည် ဝဲကယက်ပေါ်ချည် ပျောက်ချည် ဖြစ်တတ် သော်လည်း ပင်လယ်တစ်ပြင်လုံး၊ တစ်ခွင်လုံး (ပမာဏတစ်ခုလုံး) မှာမှာ၊ မလျှပ်မရှား၊ မပြောင်းမလဲ ကြည်လင်နေသည်သာ ဖြစ်သည်။ ဤသို့ ပကတိ ဖြောစင်ကြည်လင်သော အာလယ်ဝိဉာဏ်ဓာတ်သို့၊ သက်ဝင်ရန် မိမိသန္တာန်တွင် ကိုလေသာအညွှန်အကြေးများ ကင်းစင်သွားဖို့ လိုလေ သည်။ ကိုလေသာ ကင်းစင်ရလေအောင် ယောက (ကမ္မဋ္ဌာန်း) နည်းဖြင့် ကျင့်ကြံမှုသည် ယောဂါစာရပ် ဖြစ်တော့သည်။ ထို့ကြောင့် နိဗ္ဗာန်မည် သည် အာလယ်ဝိဉာဏ်ဓာတ်ပင် ဟူ၍ဆိုရလေသည်။

ဤဘင် နိဗ္ဗာန်ကို သူညံပဲဆိုဆို၊ အာလယ်ဘဏ်ဟူ၍ပဲထားထား၊ နိဗ္ဗာန်သည် (ပရမတ်) အနှစ်သာရစင်စစ် ဖြစ်တော့သည်။ ထိုအနှစ်သာရကိုမူတည်၍ မဟာယာနဂိုဏ်းသည် ဗုဒ္ဓကို ကာယသုံးပါးခဲ့၍ ကြည့်ပြန်လေသည်။ ကြည့်ပုံမှာ (မူလ) အနှစ်သာရသည် တရားကိုယ် ဓမ္မာကာယ ဟူ၍ဖြစ်ပေ၏။လူ့ပြည် ကိုလဝတ်၍၊ (ဂေါတမမျိုးနှယ်) သုဒ္ဓိအနရာဇ်နှင့် မာယာဒေဝီ၏သား မင်းသားအဖြစ် မွေးဖွား၊ သံဝေဂရာ၊ အိမ်ရာစွန်း၊ တရားကျင့်ပြီးလျှင် ဗုဒ္ဓဘုရားဖြစ်လာသူကား ဓမ္မကာယ၏သရုပ်စင်စစ် (ဖန်တီးထားအပ်သော) နိမ္မာနကာယ ဖြစ်လေသည်။ ဗောဓိသတ္တတို့ကဲ့သို့၊ ပါရမိရှင်များ၏ စိတ်အာရုံအလျောက်၊ ကိုယ်၌ မကိုဋ်တန်ဆာဆင်၍သော်လည်းကောင်း၊ ကိုယ်၌ လက္ခဏာကြီး ၃၂ ပါး ထင်၍သော်လည်းကောင်း၊ အခြားထူးခြားသော အသွင်တစ်ခုခုဖြင့်သော်လည်းကောင်း ဖူးမြင်ရသော ဗုဒ္ဓမှားမူ၊ သမ္မာဂကာလ ဖြစ်လေသည်။ ဤသည် မဟာယာနဂိုဏ်းဆိုင်ရာ ပဓနအချက်များ ဖြစ်လေသည်။

ထိုမဟာယာနဂိုဏ်းဝါဒသည်လည်း (ကုသွန်မင်းဆက်) ကနိသကမင်းလက်ထက်ဘင် တိုးပွားလာခဲ့ရာ၊ အေဒီလေးရာမှ ခြောက်ရာအထိစိုးစံသော ဂုတ္တမင်းများ လက်ထက်ဘင် ခိုင်ခိုင်မာမာ ဖြစ်လာခဲ့လေသည်။

ဂုတ္တမင်းတို့သည် အအုပ်အချုပ်ဘင် တော်ကြလေသည်။ သူတို့လက်ထက်ဘင် ဆည်မြောင်းသွယ်၍ လယ်ယာများ ဖြစ်ထွန်းသည်။ ကုန်အထုတ်များသည်။ ရာဇ်ဝေါ်အမှုအခင်းနည်းပါးသည်။ ကြိုးဒဏ်ပေး၍ အပြစ်ပေးခြင်း မရှိ။ ထို့ပြင် သကုန္နလပြောတ်ဆရာ ကာလိဒါသနှင့် အမရကောသကျမ်းပြုဆရာ အမရသီဟကဲ့သို့၊ ပုဂ္ဂိုလ်မျိုးရှိနေလေ၍ စာပေကျမ်း ကန်တိုးတက်သည်။ ပြည်သူတို့သည်လည်း အေးချမ်းပျော်ရွင်စွာ နေထိုင်နိုင်ခဲ့ကြသည်။

ထိုခေတ်ထိုအခါ၌ ဗြာဟ္မာဏဝါဒ (ထို့နောက် ဟိန္ဒြေဝါဒ) လာမူလပင်မ၊ ဗြာဟ္မာန် (ပရမတ္တမ) မှသည် လောကကို ဖန်ဆင်းသော ဗြာဟ္မာနှင့် ကြင်ဖက် သူရသုတေသနတ်သမီး၊ ကရဏာဖြင့် သတ္တဝါတို့ကို စောင့်ရောက်သော ဗီသုနိုးနတ်နှင့် ကြင်ဖက် လက္ခဏာမီနတ်သမီး၊ အကောင်း (အမှုန်တရား) ကိုဖြစ်စေ၍၊ အဆိုး(အပိဋ္ဌာ)ကို ဖျက်ဆီးသော သိဝနတ်နှင့် ကြင်ဖက် ပါဝတီနတ်သမီးဟူ၍ ပုဂ္ဂလဝိသေသာ ပြန်တ်များနှင့် ကြင်ဖက်

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၄၁

များ ပူးတဲ့တိုးပွားမှာ ထိုသုံးပါးအထဲမှ ကြိုက်ရာ နတ်နှင့်နတ်သမီးတို့ကို
ကိုးကွယ်မှုများ ရှိလာခဲ့လေသည်။

ဂုတ္တမင်းတို့သည် ဗိသုနိုးနတ်ကို ကိုးကွယ်သူများဖြစ်ကြပါ၏။
သို့ရာတွင် ထိုမင်းတို့သည် အခြားဘာသာ အယူဝါဒကို လေးလေးစား
စား ရှိကြပေသည်။ အားပေးချီးမြောက်ခြင်းလည်း ရှိပေသည်။ ထို့ကြောင့်
ခေတ်အခါအလျောက် ကပါလဝတ်၊ သာဝတ္ထိစသော ပြည်ဆွာများ ပျက်စီး
ယိုယွင်းနေပြီ ဖြစ်သော်လည်း၊ မထုရာ၊ မိုက်ဒါဂုဏ်၊ ပါဋ္ဌလိပ်တ်၊ ဗုဒ္ဓကယာ၊
နာဂါရူကုဏ္ဏအေသများတွင် ကျောင်းကန် စေတီ ပုထိုးအများအပြား
တိုးပွားလာကာ၊ ဗုဒ္ဓသာသနာ စည်ပင်နေလေသည်။ တစ်ဖန် (ဗုဏ်လား
-ဗိဟာဘက်) နာဇူနှုန်အရပ်တွင် နာမည်ကျော် ကျောင်းတော်ကြီး ပိုဟာရ
ပေါ်ထွန်းလာခဲ့လေသည်။ ထိုကျောင်းတော်ကြီးတွင်၊ ဗုဒ္ဓဘာသာစာပေ
ပရိယတ် သာမက၊ သိပ္ပာပညာ၊ ဆေးပညာကဲ့သို့၊ လောကီပညာများပါ
ကျယ်ကျယ်ပြန်ပြန်၊ သင်ကြားပေးလေသည်။ ထိုကိစ္စအရပ်ရပ်တွင် မင်း
များ၊ ကုန်သည်များ ရက်ရက်ရောရော လျှော့ဒါန်းခဲ့ကြသည်။

ဤတွင် သာသနာအတွက် ဝမ်းသာစရာမှာ ရဟန်းသံပါးတို့
သည် အကျင့်သီလတွင် ပြည့်စုံကြခြင်း ဖြစ်လေသည်။ ထိုသံပါးများတွင်
ထေရဝါဒီများလည်း ရှိ၏။ မဟာယာဉ်ဂိုဏ်းဝင်များလည်းရှိသည်။ ထိုသို့
ဂိုဏ်းကဲ့ကြသော်လည်း နှစ်ဂိုဏ်းစလုံးပင် ရံဖန်ရံခါ ကျောင်းတစ်ကျောင်း
ထဲ၌ အတူတကွ သီတင်းသုံးတတ်ကြလေသည်။ အတူ သီတင်းသုံးကြ
သည်မှာလည်း အဆန်းမဟုတ်ပေ။ ထေရဝါဒီဂိုဏ်းတွင်ရော မဟာယာန
ဂိုဏ်းတွင်ပါ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားကို အတူလက်ခံကြသည်ချည်း
ဖြစ်သည်။ မတူသည်မှာ တစ်ဂိုဏ်းက ရဟန္တာအဖြစ်ဖြင့် ကျွတ်တန်းဝင်လို့
ခြင်းဖြစ်၍ နောက်တစ်ဂိုဏ်းက ဗုဒ္ဓဘုရားအဖြစ်ဖြင့် သတ္တဝါများကို
(သံသရာဝန်ဆင်းရဲမှ) ကျွတ်အောင် ချွတ်လိုခြင်း ဖြစ်တော့သည်။

ဂုတ္တမင်းတို့လက်ထက်တွင်၊ ဗုဒ္ဓဆင်းတုတော် ထုလုပ်မှုအတတ်
နှင့် ဗုဒ္ဓဝင်ဆိုင်ရာ ပန်းချီဆေးရေးအတတ်သည် အမြင့်ဆုံးအဆင်းအတန်း
သို့၊ ရောက်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။ မိုက်ဒါဂုဏ်၊ မထုရာ၊ အမရာဝတီ၊
နာဂါရူကုဏ္ဏအေသတို့တွင် ထုလုပ်သောရုပ်လုံးရုပ်ကြွများ၊ အဇွားလိုက်
ဂုတ္တ ရေးဆွဲသော ပန်းချီများကို ကြည့်ပါလေ။ ဗုဒ္ဓဘုရားရှင်၏ အတွင်း
သန္တာန်း၌ ဌ်မ်းသက်အေးချမ်းနေသော စိတ်အစဉ်နှင့်ယုံ်၍၊ သတ္တများ

၄၂ * တိုက်စိုး

အပေါ် မဟာကရဏာထားရှိသော စိတ်အစဉ်ကို၊ ကျောက်ဆစ်ဆရာ၏ တံစည်းစူးဆောက်နှင့် ပန်းချီဆရာ၏ စုတ်ချက်အားဖြင့် မျက်နှာတော်တွင် လည်းကောင်း၊ ကိုယ်အနေတွင်လည်းကောင်း၊ ခြေလက်အထားတွင် လည်းကောင်း ထင်ဟပ်ပေါ်လွှင်လာအောင် ဖန်တီးနိုင်စွမ်း ရှိကြပါပေ သည်။

ဂုတ္တမင်းတို့ နောက်ကွယ်တွင်ကား အိန္ဒိယမြောက်ပိုင်းတွင် ပုံစံသာသနာသည် တက်တုံးသက်တုံး အခြေအနေရှိခဲ့လေသည်။ တက်သည့် အပိုင်းကို ရွေး၍ ဆိုရလျှင်၊ နာဇူနှုန်ကျောင်းတော်ကြီးတွင် ပရိယတ်ကျမ်းကန်သင်ကြားရေး၊ ပဋိပတ်ကျင့်ကြံအားထုတ်ရေးတို့သည် ရှိသင့်သလောက် ရှိနေခဲ့ ဖြစ်ပါ၏။ ဟသာမင်း (အေဒီ ၆၀၀-၆၄၈) လက်ထက်တွင်လည်း သာသနာကို ချီးချီးမြောက်မြောက်လုပ်ပါလေသည်။ ထိုမင်းသည် ပြောတ်စာဆို သာမက ပုံစံသာသတရားကိုင်းရှိင်းသူလည်းဖြစ်လေသည်။ ထို့ကြောင့် ဘုရားဆင်းတုများကို ကိုယ်တိုင်ဆေးကြောတတ်သည့်အပြင်၊ နာဇူနှုန်ကျောင်းစသော ကျောင်းတော်ဝိဟာရများကို ပြင်ဆင်နိုင်ရန်အတွက် ရွာပေါင်းတစ်ရာမှရရှိသော အခွန်တော်ငွေများကို သွှေ့ကြည်ညံ့စွာ လှု။ ဒါန်းခဲ့လေသည်။

သို့ရာတွင် အရာရာသည် သံဃာရန်းမကင်းနိုင်။ ပုံစံသာသနှင့် ဗြာဟွေကာသာသာလည်း အချို့အချို့သောနေရာတွင် ရောရောနောရှိလာခဲ့ရာ ပုံစံသာသနာထွန်းကားရာအေသများတွင် ဗြာဟွေကာ ဟိန္ဒြာသာသာ ထိတိရောက်ရောက် ဝင်လာခဲ့လေသည်။ ပုံစံသာသနာ တသီးတသန်းရှိနေသေးသော အေသများမှာ မဟိန္ဒြာဝါမန်။ နရသီဟဝါမန်စသော ပလ္လာဝမင်းဆက်များ၊ စောဇူမင်းဆက်များ အုပ်စိုးရာ အိန္ဒိယတော်ပိုင်းအေသများ ဖြစ်ကြသည်။ ထိုပြင် အေဒီကိုးရာစုမှ ဆယ့်နှစ်ရာစုအထိ၊ ပါလမင်းဆက်သေနမင်းဆက်များ အုပ်စိုးရာ ဗုံးလားပီဟာအေသဖြစ်သည်။

ဗုံးလားပီဟာအေသတွင် နာဇူနှုန်ကျောင်းတော်ကြီးသည် ခမ်းနားထည်ဝါလှပေသည်။ ကျောင်းပတ်ဝန်းကျင်တွင် သစ်ရိုပ်တွေဝေလျက် အလွန်သာယာသည်။ ထိုသစ်ပင်ပန်းမန်တို့အလယ်တွင် ကြောကန်တစ်ခုရှိသည်။ ထိုပတ်ဝန်းကျင်တွင် စာလိုက်စာချု သံဃာရှိုးရေ တစ်သောင်းခန်းသည် စာပုလွှေကိုယ်စီဖြင့် သွားလာကူးသန်း နေကြသည်။ ထိုပုဂ္ဂိုလ်များ စာလိုက်စာချု သီတင်းသုံးနိုင်ရန် အခန်းအစီအစဉ်၊ ဘုံးပေးနိုင်ရန် ဆွမ်း

ကွမ်း အစီအစဉ်များလည်း ကျောင်းတွင် ပြည့်စုံပြီးသား ဖြစ်လေသည်။ လာရောက် စာသင်ကြသူများမှာ အတိုင်းတိုင်း အပြည်ပြည်မှ ဖြစ်ကြရာ၊ တရာတ်ပြည်မှဆိုလျှင်၊ အရှင်ဟိယန်ဆိုင်၊ အရှင်အိဆင် စသူများဖြစ်တော့သည်။ ထိုကျောင်းကြီးထွက် သံယာများလည်း(ယခုအခေါ်) တို့က်ဒေသ သုဝဏ္ဏဒီပ(အင်ဒိနီးရှား) ဒေသစသည့်ဘက်သို့၊ တရားဟော ရောက်ခဲ့ကြ လေရာ နာဇူနှင့်ကျောင်းကြီး၏ ဉာဏ်သည် ပြည်ပ၌ အလွန်ကြီးမားလေ သည်။ ထိုနာဇူနှင့်ကျောင်းကြီးမှ အယူအဆသစ်များလည်း ထွက်ပေါ်လာ လေသည်။

ထိုအယူအဆသစ်များသည်လည်း လူသူအများ၏ သွေ့ကြသည် ညီစိတ်နှင့် စပ်ဟပ်မိန္ဒလေသည်။ လူအများသည် ဘေးအန္တရာယ်ကို ကြောက်သည်။ မျက်မှာက်လောက၊ တမလွန်လောက၌ ဥစ္စာစည်းစိမ်နှင့် ပြည့်စုံလိုကြသည်။ ဘေးရန်ကင်း၏ အသက်စည်းစိမ်ဥစ္စာ တည်မြှုလိုကြ သောကြောင့် အားကိုးရာကို ရာကြလေသည်။ အားကိုးရာကို ဗောဓိသတ္တနှင့် ဗုဒ္ဓတွင် တွေ့လာကြတော့သည်။

ဗောဓိသတ္တသည် သတ္တဝါအများကို ကယ်တင်နိုင်ရန် နိုဗ္ဗာန် သို့ပင် မဝင်သေးဘဲ၊ ပါရမီဖြည့်နေသူဟူ၍ သူတို့မြင်လာကြသည်။ ဗောဓိသတ္တသည် ခရီးသွားတို့ကို သူခိုး၊ ဓားပြေားမှ ကယ်လိမ့်မည်။ အိမ်သားများကို မီးဘေးမှ ကယ်လိမ့်မည်။ မိန်းမများကို သူတို့တောင့်တသောသားသမီးရုစေလိမ့်မည်။ လူသူအများက ဆုတောင်းလိုက်သည် ဆိုအုံ။ ဗောဓိသတ္တသည် မိမိပြုခဲ့သမျှကောင်းမှုအဖို့ကို ထိုသူများအားပေးဝေခြင်းဖြင့် ဆင်းရဲခုက္ခာမှ လွှတ်မြောက်စေလိမ့်မည်။ ထိုအခါ ဗောဓိသတ္တသည် လူသူအများကို အမြှုတမ်း စောင့်ရှောက်သောနတ်သားအဖြစ် အနက်ပွားလာခဲ့တော့သည်။

သာကေကား (လောကကို ကရာဏာဖြင့် စောင့်ရှောက်သော) အဝလောကိုတေသရ (သို့မဟုတ် ကြာပန်းကိုင် ပဒ္ဒမပါကို) ဗောဓိသတ္တ၊ (ကျောကသရေဖြင့် တင့်တယ်သော) မဉားသီရိ ဗောဓိသတ္တများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤတွင်သတိပြုရန်တစ်ချက်မှာ ထေရဝါဒကျမ်းကိုနှင့်များတွင် (ရော၊ မဟာယာနကျမ်းကိုနှင့်များတွင်ပါ) ဂေါတမဗုဒ္ဓဘုရား နောက်ပွင့်မည့် အရိုမေတ္တာယျာုရားလောင်းဟူ၍ ပါရှိပေ၏။ ထို့ဗောဓိသတ္တဘုရားလောင်းသည် တုသိတာနတ်ပြည်၌ စံနေရာမှာ၊ အချိန်အခါ ဆိုက်

၄၄ * တိုက်စိုး

သည့်အခါ လူပြည်ရှိ ရင်လူအများကို တရားပြရန် ဗုဒ္ဓအဖြစ်ဖြင့် ပွင့်တော်
မူမည် ဖြစ်လေသည်။ အဝလောကိုတေသရကဲ့သို့ ဗောဓိသတ္တများကား
ဤသို့မဟုတ်။ ဗုဒ္ဓအဖြစ် နိဗ္ဗာန်သို့ မဆိုက်လိုပေးသဲ သတ္တဝါ အားလုံးကို
ကယ်ချွတ်ပြီးသည်အထိ၊ ဗောဓိသတ္တ နတ်သားအဖြစ် စောင့်ဆိုင်းနော်းမည်
ဖြစ်လေသည်။

တစ်ဖန် (ဤဘဒ္ဒကမ္မာ ပွင့်လေပြီးသော်) ကကုသန်၊ ကော
ဏရာ၊ ကသာပ၊ ဂေါတမဟူသော ဗုဒ္ဓဘုရားများသည် အချိန်တန်လျင်
ပရိနိဗ္ဗာန်စံလွန်ရသည်မှာ ဓမ္မာတာပင်ဖြစ်လေသည်။ လူအများ၏ သဘော
တွင်မူ ထိုဘုရားများလွန်ပြီးသည်နောက် ဘုရားတစ်ခုခုတွင်၊ နိုစ္စ အမြဲစံနေ
သည့်အဖြစ်ကို တောင့်တကြလေသည်။ ထိုကြောင့် အရှင်နာဂရာနှင့် ရေးခဲ့
ဟောခဲ့သော သူညာသဘောကို စိတ်ဝင်စားရှုမရ၊ သူတို့စိတ်ဝင်စားသည်
မှာ အလုံးအထည်ရှိသော ပုဂ္ဂလပိတေသနရှိသော ဘုရားပင်ဖြစ်တော့သည်။
ထိုအခါ(အနောက်ဒေသရှိ) သုခါဝတီဘုရား အမြဲစံလျက်ရှိသော၊ (အတိုင်း
မသိ အလင်းရောင်ရှင်ဖြစ်သော၊ သက်တမ်းအသချိယျေရှည်သော) အမိ
တာဘုဒ္ဓသည် လူအများ၏ စိတ်အာရုံတွင် ပေါ်လာလေသည်။ အကြင်
သူသည် အမိတာဘုဒ္ဓအပေါ် သဒ္ဓိကြည်ညိုစိတ်ရှိနေသည် ဆိုအံ့။ ထို
သူကွယ်လွန်သည့်အခါ သုခါဝတီဘုရာ်ရှု ရွှေဇွဲရတနာ ပြည့်ပြည့်စုံစုံ
နှင့် ဥယျာဉ်အလယ်၌ ကျေးဇူးတော်သာရကာတို့အသံကို နားထောင်ရင်း သုခ
ခံစားရမည် ဖြစ်လေသည်။ ထိုမှတစ်ဆင့် နိဗ္ဗာန်သို့၊ ကူးရန် ရှိလေသည်။

ဤသို့အားဖြင့် ဗောဓိသတ္တများနှင့် အမိတာဘုဒ္ဓများ တိုးပွား
လာလေသောအခါ နာဇူနန္ဒကျောင်းတော်ကြီးမှ ညာကြုံကြီးရှင် သံယာများ
သည် ကိုးကွယ်ပူဇော်စရာ၊ ဘာဝနာပွားစရာများကို ဘုရားဆင့်ဆင့်နှင့်
ပြပြင်ဖော်ထုတ်လာကြသည်။ ဖော်ထုတ်ချက်သည် မဟာယာနမှ တစ်ဆင့်
တိုးလာ၍ ဝိုရယာန တန္ထရဝါဒအမည်တွင်ခဲ့လေသည်။ (ထိုအမည်နှင့်
အညီ ထိုဝါဒသည် မျက်မောက်ကာလတွင်၊ ကိုလေသာကုန်၊ သိဒ္ဓပေါက်
ကာ ကျွတ်တမ်းဝင်နိုင်သော ပထမလမ်းကိုလည်း ပြ၏။ မျက်မောက်
ကာလတွင် စည်းစိမ်းဥစ္စာအာဏာ ပြည့်စုံနိုင်သော ဒုတိယလမ်းကိုလည်း
ပြ လေသည်။)

နာဇူနန္ဒကျောင်း ဥာဏ်ကြီးရှင်များ၏ ဖော်ထုတ်ချက်ကား ဤသို့
ဖြစ်လေသည်။ သူညာ၏သရပ်၊ ဓမ္မကာယ၏သရပ်သည်(အစိုးဖြစ်သော

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၄၅

ထာဝရဖြစ်သော) အာဒီဗုဒ္ဓ(ဝါ၊ မဟာဝိရောစန၊ ဝါ၊ ဝိဇ္ဇရာ)ပါတည်း။
ထိုအာဒီဗုဒ္ဓသည် လောကတစ်ခွင့်လုံး ပျုံနှံလေသည်။ ဤတွင် သူညနှင့်
လောက (သို့မဟုတ် သံသရာ)သည် အသွင်သာကွဲသော်လည်း သဘော
တွင်ကား အတူတူပင်ဖြစ်သည်။

လောကသည်လည်း ရုပ်(ရှပ)၊ ဝိဉာဏာ၊ ဝေဒနာ၊ သညာ၊ သချို့
ရာဓတ်ငါးပါးဖြင့် ဖွဲ့စည်းထားလေသည် ဖြစ်သည်။ ထို့ကြောင့် အာဒီဗုဒ္ဓ
တွင် ခန္ဓာငါးပါးကို လွမ်းခြီးသည်ဟု ဆိုနိုင်လေသည်။

တစ်ဖန် (ခန္ဓာငါးပါးသဘောယူ၍)၊ အာဒီဗုဒ္ဓကိုပင် (အလင်း
ရောင်ပြသော) ဝိရောစန (ရှပ)၊ (မတုန်လှပ်သော) အကျွာာဘယ (ဝိဉာ
ဏာ)၊ (ကျောက်မျက်သန္ဓရှင်ဖြစ်သော) ရတနာသမ္မဝ(ဝေဒနာ)၊ အတိုင်း
မသိ အလင်းရောင်ရှင်ဖြစ်သော) အမိတာဘ(သညာ)၊ အလုံးစုံအောင်မြင်
ပြီးစီးသော အမောယ်သိဒ္ဓါ (သချို့ရ) အမည်ရှိ၊ ဒီန (အောင်မြင်သော)
ဗုဒ္ဓငါးဆူပြား၍ရလေသည်။ ထိုမြန်ဗုဒ္ဓများသည် ဘဝစဉ်ဆက် ပါရမီဖြည့်
ပြီးနောက် သမ္မဘသမ္မာစိ ဉာဏ်ရကာ ဗုဒ္ဓဖြစ်လာသူများ မဟုတ်။ အမြို့
ထာဝရရှိနေ၍ အမြို့စျောန်သမာပတ် ဝင်စားနေကြသူများသာ ဖြစ်ကြသည်။

ထူးခြားချက်မှာ ဗုဒ္ဓများကို ကဲတ္တိလိုင်(ကြင်ဖက်) ဖြစ်သော
'ပညာ'ကိုယ်စီ၊ ဗောဓိသတ္တကိုယ်စီ၊ လူ့လောက်၌ပွင့်သော ဗုဒ္ဓကိုယ်စီဟူ၍
အတဲ့လိုက်၊ အဖက်လိုက် စီစဉ်ခြင်းဖြစ်သည်။ (အာဒီဗုဒ္ဓ၏ ပရီယာယ်
ဖြစ်သော ဝိဇ္ဇရာကို ပညာပါရမိတာနှင့် ပူးတဲ့ထားတတ်သည်)။ အောက်
ပါစာရင်းကို ကြည့်ပါလေ။

အာဒီဗုဒ္ဓ

မိန္ဒုဗု	- ပညာ	- ဗောဓိသတ္တ	- လူ့လောက်ဘုရား
ဝိရောစန	- တာရာ(ဖြူ)	- သမန္တသွေး	- ကကုသန်
အကျွာာဘယ	- လောစနာ	- ဝိဇ္ဇပါဏီ	- ကောဏာဂုံ
ရတနာသမ္မဝ	- မာမကို	- ရတနာပါဏီ	- ကသာပ
အမိတာဘ	- ပါဏ္ဍာရာ	- အဝလောကိုတေသရ	- ဂေါတမ
အမောယ်သိဒ္ဓါ	- အာရိုယာတာရာ	- ဝိသာပါဏီ	- အရိုမေတ္တာယျ
	(စိမ်း)		

(ဤစာရင်းတွင် ဗောဓိသတ္တများ၏ ကဲတ္တိလိုင်(ကြင်ဖက်) များကိုချန်ထား
သည်။)

၄၆ * တိုက်စိုး

ဗုဒ္ဓများ၊ ဗောဓိသတ္တများကို လှ့လှိုလိုင် (ကြင်ဖက်) ‘ပညာ’များ
ပူးတဲ့ပေးထားပုံအကြောင်းကို ဆိုရလိမ့်ညီးမည်။

ပညာမည်သည် အခြားမဟုတ်။ အထက်ကဆိုခဲ့သော သူည်
တာ တရားပင်တည်း။ တစ်ခုသိမှတ်ရန်မှာ သူည်တည်းဟူသော ပညာ
သည် ကရဏာတည်းဟူသော ဥပါယနှင့်အမြိုက်တွဲနေခြင်းပင် ဖြစ်သည်။
ပညာ ထိုးတည်းသည် ဌီမြေသက်သော သဘောရှိသည်။ လှ့လှိုလိုင် ကဲ့သို့
မှတ်အပ်၏။ ဥပါယ (ကရဏာ) ထိုးတည်းသည် လူပ်ရှားသော သဘောရှိ
သည်။ ပုလ္လိုင်ကဲ့သို့ မှတ်အပ်၏။ ပညာချည်းသက်သက် (အမြင်) သည်
လောကနှင့် တသိုးတသန်ရှိသယောင်၊ လောကနှင့် ကင်းကွာသယောင်
ထင်ရလေသည်။ ဥပါယ (ကရဏာ)ချည်းသက်သက်ဖြင့် ဆောင်ရွက်သမျှ
သည်လည်း သံသရာဝဲကယ်မှ လွတ်ထွက်နိုင်ခဲ့သည်။ ထိုကြောင့် ပညာ
ကို ဥပါယ (ကရဏာ) ဖြင့် စွဲဆောင်ရပေသည်။ ဥပါယ (ကရဏာ) ကို
ပညာဖြင့် ဖြူစွင်ရပေသည်။ ပညာနှင့် ဥပါယ (ကရဏာ) ယုဉ်တွဲပူးပေါင်း
သည့် အကြောင်းကြောင့် (သမ္မာသမ္မာဓာတ်တွင် အကျိုးဝင်သော၊ သမ္မာ
သမ္မာဓိဋက္ကာ ဆိုက်သော) ဗောဓိတ္ထ(ဗောဓိ စိတ်)သည် ဖြစ်ပေါ် ရလေ
သည်။ ထိုအခါ မဟာသုခ ဖြစ်လေသည်။

မဟာသုခသည် နိုဗ္ဗာန်၏ ဂုဏ်ဟု ဆိုရမည်ကဲ့သို့ရှိလေသည်။
(နိုဗ္ဗာန်ဟု ဆိုနိုင်လေသည်)။ မေနနှုန်းက ရှင်နာဂတေနကို မေးလျှောက်
သည့်ပြဿနာအရပ်ရပ်တွင် နိုဗ္ဗာန်၏ ဂုဏ်လည်း ပါ လေသည်။ သွေ့နာဂ^၁
တေနဖြေကြားခဲ့သော နိုဗ္ဗာန်၏ ဂုဏ်ကို ယခုဖော်ပြသော မဟာသုခနှင့်
နှိုင်းယုဉ်စရာဖြစ်သည်။ ရှင်နာဂတေနက ဖြေကြားခဲ့သည်မှာ အောက်ပါ
အတိုင်းပင်။

မင်းမြတ်၊ ပဒ္ဒမာကြာ၏ ဂုဏ်တစ်ပါး၊ ရော၏ ဂုဏ်နှစ်ပါး၊
ဆေး၏ ဂုဏ်သုံးပါး၊ မဟာသမ္မာရာ၏ ဂုဏ်လေးပါး၊ ဘာ
ဇ်၏ ဂုဏ်ငါးပါး၊ ကောင်းကင်၏ ဂုဏ်ဆယ်ပါး၊ ပတ္တမြား
ရတနာ၏ ဂုဏ်သုံးပါး၊ စန္ဒကူးနီ၏ ဂုဏ်သုံးပါး၊ ထောပတ်
ကြည်၏ ဂုဏ်သုံးပါး၊ တောင်ထွတ်၏ ဂုဏ်ငါးပါးတို့သည်
နိုဗ္ဗာန်သူ့ သက်ဝင်ကုန်၏။

မင်းမြတ်၊ ပဒ္ဒမာကြာသည် ရေဖြင့်မလိမ်းကျ သကဲ့သို့
နိုဗ္ဗာန်သည် . . . ကိုလေသာတို့ဖြင့် မလိမ်းကျ . . .

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၄၇

မင်းမြတ်၊ ရေသည် အေးမြှုပေါ်သူ။ ပူလောင်ခြင်းကို
ဌီမြောန်သည် အေးမြတ်။ ... နိဗ္ဗာန်သည် အေးမြတ် ... ရေသည်
မွတ်သိပ်ခြင်းကို ပယ်ဖျောက်နိုင်သူ။ ... နိဗ္ဗာန်သည်
ကာမတဏ္ဍာ၊ ဘဝတဏ္ဍာ၊ ဝိဘဝတဏ္ဍာတည်းဟူသော မွတ်
သိပ်ခြင်းကို ပယ်ဖျောက်တတ်၏ ...

မင်းမြတ်၊ ဆေးသည် အဆိပ်ဖြင့်နိုင်စက်ခြင်း ခံရကုန်
သော သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ်သူ။ ... နိဗ္ဗာန်
သည် ကိုလေသာ အဆိပ်ဖြင့် နိုင်စက်ခြင်း ခံရကုန်သော သတ္တ
ဝါတို့၏ ကိုးကွယ်ရာဖြစ်သည်။ ... ဆေးသည် အနာရောကါ
တို့၏ အဆုံးကို ပြုတတ်သူ။ ... နိဗ္ဗာန်သည် အနာရော
ကါတို့၏ အဆုံးကို ပြုတတ်၏။ ... ဆေးသည် အသက်ကို
မသေစေနိုင်သူ။ ... နိဗ္ဗာန်သည် မသေစေနိုင်။ မင်းမြတ်၊
မဟာသမုဒ္ဓရာသည် ... အကောင်ပုပ်တို့မှ ဆိတ်သူဉ်းသကဲ့
သူ။ ... နိဗ္ဗာန်သည် ... ကိုလေသာ အပုပ်တို့မှ ဆိတ်သူဉ်း
၏။ ... မဟာသမုဒ္ဓရာသည် ကြီးကျယ်၏။ ထိမှာ ဖက်ကမ်း
မရှိ။ ... မြစ်တို့ဖြင့် (စီးဝင်သော်လည်း) မပြည့်နိုင်သူ။ ... နိဗ္ဗာန်သည်
ကြီးကျယ်၏။ ထိမှာဖက်ကမ်းမရှိ ... သတ္တဝါ
တို့ဖြင့် မပြည့်နိုင် ... မဟာသမုဒ္ဓရာသည် ကြီးကုန်သော
သတ္တဝါတို့၏ နေရာဖြစ်သူ။ နိဗ္ဗာန်သည် ကြီးမြတ်ကုန်
သော အညွစ်အကြေး ကင်းကုန်ပြီးသော၊ အသတော်ကုန်ပြီး
ကုန်သော၊ (အရဟတ္တဖိုလ်တည်းဟူသော) အားအစွမ်းသူ။
ရောက်ပြီးကုန်သော၊ လေ့လာပြီးခြင်း 'ဝသီဘော်' ရှိသည်ဖြစ်
ကုန်သော၊ ကြီးမြတ်သော သတ္တဝါဖြစ်ကုန်သော ရဟန္တာတို့
၏ နေရာဖြစ်၏။ ... မဟာသမုဒ္ဓရာသည် မနှိုင်းရည့်အပ်
သော အထူးထူး အပြားပြားပြန့် ပြောသော လှိုင်းတံ့ပိုးတို့ဖြင့်
ပြောသောသူ။ ... နိဗ္ဗာန်သည် မနှိုင်းရည့်အပ်သော အထူးထူး
အပြားပြား ပြန့် ပြောသော အညွစ်အကြေးမရှိ စင်ကြယ်သော
အသိဉာဏ် 'ဝိဇ္ဇာ' လွတ်မြောက်မှ 'ဝိမှတိ' ပန်းတို့ဖြင့် ပြောသော၏။
မင်းမြတ်၊ ဘောဇ်သည် ... သတ္တဝါတို့၊ အား
အသက်ကို ဆောင်ထားသူ။ ... နိဗ္ဗာန်သည် မျက်

မူာက်ပြုသူတို့အား အိုခြင်း သေခြင်း ပျက်စီးခြင်းမှ အသက် ကို ဆောင်ထားတတ်၏ . . . ဘောဇ္ဈာသည် သတ္တဝါတို့အား အားကိုးတိုးစေသကဲ့သို့ နိဗ္ဗာန်သည် . . . မိမိကို မျက်မူာက် ပြုသော သတ္တဝါတို့အား တန်ခိုးအားကို တိုးပွားစေ၏။ ဘော ဇ္ဈာသည် . . . သတ္တဝါတို့အား အဆင်းကို ဖြစ်စေသကဲ့သို့ နိဗ္ဗာန်သည် မိမိကို မျက်မူာက်ပြုသော သတ္တဝါတို့အား ဂုဏ် တည်းဟူသော အဆင်းကို ဖြစ်စေတတ်၏။ . . . ဘောဇ္ဈာသည် သတ္တဝါတို့အားကို ဖြစ်စေသကဲ့သို့ နိဗ္ဗာန်သည် မိမိကို မျက်မူာက်ပြုသော သတ္တဝါတို့၏ ကိုလေသာတည်း ဟူသော ပူပန်မှ အားလုံးကို ဤမြိမ်းစေတတ်၏။ . . . ဘောဇ္ဈာသည် သတ္တဝါတို့၏ ငတ်မွတ်ခြင်း အားနည်းခြင်းကို ပယ် ဖျောက်သကဲ့သို့ . . . နိဗ္ဗာန်သည် မိမိကို မျက်မူာက်ပြုသော သတ္တဝါတို့၏ ဆင်းရဲတည်းဟူသော ဆာလောင်အားနည်းမှ ကို ပယ်ဖျောက်တတ်၏ . . .

မင်းမြတ်၊ ကောင်းကင်သည် ပဋိသန္ဓာမနော့၊ မအိုမသေ မစုတေ မဖြစ်ပေါ် မညှင်းဆဲ ပုတ်ခတ်နိုင်ရန် ခဲယဉ်း၏။ ခိုးသူ တို့ မယူဆောင်နိုင်၊ တစ်စုံတစ်ရာအမှိုမရှိ၊ ငှက်အပေါင်းတို့ ပုံတက်သွားရောက်ရာဖြစ်၏။ အပိတ်အပင်မရှိ၊ အဆုံးမရှိ သကဲ့သို့ နိဗ္ဗာန်သည် ပဋိသန္ဓာမနော့ မအိုမသေ မစုတေ မဖြစ် ပေါ် သူတစ်ပါးတို့ မညှည်းဆဲနိုင် ခိုးသူတို့ မယူဆောင်နိုင်၊ တစ်စုံတစ်ရာ အမှိုမရှိ၊ အရိယာပုဂ္ဂိုလ်တို့၏ သွားရာဖြစ်၏။ အပိတ်အပင်မရှိ အဆုံးမရှိ။

မင်းမြတ်၊ ပတ္တမြားရတနာသည် အလိုရှိရာ ပေးနိုင် သကဲ့သို့ နိဗ္ဗာန်သည် အလိုရှိရာ ပေးနိုင်၏။ . . . ပတ္တမြား ရတနာသည် ကြည်လင်ခွင်လန်းခြင်းကို ပြုတတ်သကဲ့သို့ နိဗ္ဗာန်သည် ထွန်းလင်းတောက်ပခြင်းကို ပြုတတ်၏။

မင်းမြတ်၊ စန္ဒကူးနီသည် ရနိုင်ခဲသကဲ့သို့ . . . နိဗ္ဗာန် သည် ရနိုင်ခဲ၏ . . . စန္ဒကူးနီသည် အတုမရှိ ကောင်းသော အနုံရှိသကဲ့သို့ . . . နိဗ္ဗာန်သည် အတုမရှိကောင်းသော အနုံ ရှိ၏ . . . စန္ဒကူးနီကို လူကောင်းသူကောင်းတို့ ချီးမွမ်းအပ်

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၄၉
သကဲ့သို့... နိဗ္ဗာန်ကို အရိယာ သူတော်ကောင်းတို့ ချီးမှုမ်းအပ်၏ . . .

မင်းမြတ်၊ ထောပတ်ကြည်သည် အဆင်းနှင့် ပြည့်စုံ
သကဲ့သို့၊ နိဗ္ဗာန်သည် ဂုဏ်တည်းဟူသော အဆင်းနှင့် ပြည့်စုံ
၏ . . . ထောပတ်ကြည်သည် အနံ့နှင့် ပြည့်စုံသကဲ့သို့ . . .
နိဗ္ဗာန်သည် သီလတည်းဟူသော အနံ့နှင့် ပြည့်စုံ၏ ထောပတ်
ကြည်သည် အရသာနှင့် ပြည့်စုံသကဲ့သို့ . . . နိဗ္ဗာန်သည်
လွတ်မြောက်မှု ‘ဝိမုတ္တာ’ အရသာနှင့် ပြည့်စုံ၏ . . .

မင်းမြတ်၊ တောင်ထွက်သည် အလွန်မြင့်တက်
သကဲ့သို့၊ နိဗ္ဗာန်သည် အလွန်မြင့်တက်၏ . . . တောင်ထွက်
သည် မတုန်မလှပ် သကဲ့သို့ . . . နိဗ္ဗာန်သည် မတုန်မလှပ်。
. . တောင်ထွက်သည် တက်ရောက်နိုင်ခဲ့သကဲ့သို့ . . . နိဗ္ဗာန်
သည် ကိုလေသာတို့ တက်ရောက်နိုင်ခဲ့၏ . . . တောင်ထွက်
သည် မျိုးစွဲတို့၏ ပေါက်ရောက်ကြီးပွားရာ မဟုတ် သကဲ့သို့。
နိဗ္ဗာန်သည် . . . ကိုလေသာတို့၏ ပေါက်ရောက်ကြီးပွားရာ
မဟုတ် . . . တောင်ထွက်သည် ချစ်ခြင်း မှန်းခြင်းမှ ကင်း
လွတ်သကဲ့သို့ . . . နိဗ္ဗာန်သည် ချစ်ခြင်း မှန်းခြင်းမှ ကင်း
လွတ်၏။

ပြန်ချုပ်ကောက်ပါပီးအံ့။ ဗုဒ္ဓများ၊ ဗောဓိသတ္တများကို ပူဇော်ပသပုံ၊
ဘာဝနာများပုံကို ဆက်ပါပီးအံ့။ ထိုအစီအရင်သည် ဆရာဂုရ သင်ကြား
သည့်အတိုင်း စံနစ်တကျဖြစ်ရလေသည်။ သို့မဟုတ်ပါက မဟာသုခ^၁
မဆိုက်ဘဲ လူ့လောက်၍ပြည့်ပြည့်စုံစုံ မဖြစ်ဘဲ ရှိတတ်လေသည်။ ပူဇော်
မည့် ဗုဒ္ဓများ၊ ဗောဓိသတ္တများသည်လည်း ပါလ-သေနခေတ်တွင် အမျိုးစုံ
လှပသည်။ ထိုရုပ်ပွားများသည် ကျောက်သတ္တပေါ်တွင် ထွင်းထူးသော်
လည်းကောင်း၊ အဝတ်၊ စက္ကာစွာသည်ပေါ်တွင် ရေးဆွဲဆေးခြယ်၍သော်
လည်းကောင်း ရှိတတ်သည်။

ထိုပြင် ထိုအရုပ်များသည် အခြေ အရံတို့နှင့်တကွ အဝန်းအပိုင်း
(မဏ္ဍာလ) အတွင်း၌လည်းကောင်း၊ ဆိုင်ရာလက်အနေအထား (မှုဒ္ဓဘာ)ဆိုင်
ရာ ကိုယ်နေကိုယ်ထားဖြင့် လည်းကောင်း၊ ထုလုပ်ရေးဆွဲ ထားတတ်ကြ
လေသည်။

ရှေးဦးစွာ ပူဇော်မည့်သူသည် ထိရိပ်ပွားများကို ပန်းနံသာ တံခါန ကုက္ကားတို့ဖြင့် ပြင်ဆင်ထားရလေသည်။ ပူဇော်မည့်သူလည်း ပူဇော်ရန်အ တွက် စီမံထားသော စည်းဝိုင်းအတွင်းသို့၊ (ကြင်ဖက်နှင့်အတူ) ဝင်ရတတ်သည်။ ထိုဗုဒ္ဓနှင့်ဟောဓိသတ္တာအသီးသီးအတွက် ပုဂ္ဂိုလ်အလိုက်ပင့်ခေါ်ရန် ဦး၊ ဟုံသွားဟာစသော ဗီဇာ အကွဲရာများရှိလေသည်။ ပမာအားဖြင့် ဝိရောစန် ဗုဒ္ဓကို အာရုံပြုလိုသည်ဆိုအံ့၊ ပူဇော်သူသည် ဝိရောစန်ဗုဒ္ဓကို ဓမ္မစကြာ တရားဟောနေဟန် တင်ပလွှင်ခွေထိုင်နေဟန် ထင်မြင်လာအောင် ဥုခံ၍ ဆိုင်ရာ မန္တန်ကို ရွတ်ရလေသည်။ မန္တန်တွင် ဗုဒ္ဓ၏တန်ခိုးတောာသက် ဝင်နေသည်။ ထိုအခါ ဗုဒ္ဓ၏တန်ခိုးတောာများသည် မိမိ၏အတွင်းသန္တာန် သို့၊ စိမ့်ဝင်လာလေသည်။ အဆုံးတွင်ကား မိမိနှင့် ဝိရောစန်ဗုဒ္ဓ။ ဝိရောစန် ဗုဒ္ဓနှင့် မိမိမကွဲမပြား တသားတည်းဖြစ်လာရလေသည်။ တစ်နည်းဆို သော် ပူဇော်သူ၊ ပူဇော်ရာဝတ္ထာ၊ ပူဇော်ခြင်းအမှု ဤသုံးခုသည် မကွဲမပြား တစ်သားတည်းဖြစ်လာရသည်။

ဤတွင် သတိပြုရန် အချက်တစ်ခုရှိလေသည်။ ဝိရောစန်ဗုဒ္ဓ သည် အာဒီဗုဒ္ဓ၏ အသွင်တစ်မျိုးပင်ဖြစ်သည်။ အာဒီဗုဒ္ဓသည်လည်း သူည်၏ သရပ်သာဖြစ်သည်။ ထိုကြောင့် မည်သည့်ရုပ်သွင်ပင် မိမိ၏စိတ်၌ ထင်လာစေကာမူ ထိုရုပ်သွင်သည် သူည်သာ ဖြစ်သည်။ ဤသဘောကို အစကတည်းကပင် နှလုံးသွင်းထားရသည်။ ဝိရောစန်ဗုဒ္ဓနှင့် မိမိတစ်ပူး တစ်ပေါင်းတည်း ဖြစ်လာသည့်အခါ၌၌လည်း သူည်သဘောဝင်ပြီးသား ရှိရမည်ဖြစ်သည်။

သူည်သာလျှင် ပရမတ်ဓာတ်၊ ပရမတ်သစ္စာဖြစ်လေသည်။ အဝ လောကိုတေသရ ောဓိသတ္တာ၊ ဝိရောစန်ဗုဒ္ဓတို့ကား သမုတိသစ္စာနယ်တွင် ရှိကြသည်။

သမုတိသစ္စာကို သူည်နည်းဖြင့် တင်ကြည့်လိုက်လျှင် မှချမရှိ။ စိတ်လောက၏ သရပ်သာဖြစ်တော့သည်။ ဝဇီရယာနံ – တန္ထရတိဒသည် လည်း ဤအဓိပ္ပာယ်ဆောင်ပါသည်။ သူည်သည် ဝဇီရံ – ဝရိုန်ပင်ဖြစ်သည်။ ဝရိုန်သည် ခွဲစိတ်ဖောက်ထွင်း၍မရ၊ လောင်ကျမ်းပျက်စီးခြင်းမရှိ။ မာကျန်းသည်ဟူ၍ အဓိပ္ပာယ်ထွက်သည်။ တစ်ဖန်၊ ဝဇီရတည်းဟူသော သူည်၊ သူည်တည်းဟူသော ဝဇီရသည် လောကနှင့်တစ်ခြားစီ၊ တစ်ကန့်စီ။ တစ်လွှာစီ၊ တစ်စားစီမဟုတ်။ သူည်နှင့်လောကသည် (တစ်ခုနှင့်တစ်ခု)

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၅၁
ဝင်ရောက်ထွေးယှက်နေသော အစဉ်အလာရှိလေသောကြောင့် တန္ဆာရဟူ၍
ခေါ်ပြန်သေးသည်။

ထိုကြောင့် တန္ဆာရဝါဒီတို့ အဖို့၊ ကောင်းမှုကုသိုလ်၊ မကောင်းမှု
အကုသိုလ်ဟူ၍ သီးသီးသန့်သန့်၊ ဇဝကန်ပြော၍မရကောင်း၊ ကောင်းသည်
ကုသိုလ်ဖြစ်သည် ဆိုသည်မှာလည်း ပရမတ်သစ္စာ (အမှန်) မဟုတ်။
ဆိုးသည် အကုသိုလ်ဖြစ်သည်ဆိုသည်မှာလည်း ပရမတ်သစ္စာ (အမှန်)
မဟုတ်။ အမှုတစ်ခု အခြင်းအရာတစ်ချက်သည် အရာငွာနကိုလိုက်၍၊ ကာ
လအေသကိုကြည့်၍၊ ကောင်းတတ်၊ အကျိုးရှိတတ်သကဲ့သို့ ထိုအမှု ထိုအ
ခြင်းအရာပင်လျှင် အရာငွာနကိုလိုက်၍၊ ကာလအေသကိုကြည့်၍ ဆိုးတတ်
အကျိုးမှုဖြစ်တတ်လေသည်။

ပမာအားဖြင့်၊ စိန်သည် အဆိုပ်ဖြစ်စေတတ်၏။ သို့၊ သော်လည်း
ကာလသားရောဂါ ကုသရာတွင် စိန်ပါသောဆေးကိုပင် သုံးရလေသည်။
ထို့အတူ မြေကိုက်လျှင် မြေဆိုပ်ကိုပင် ထိုးပေးခြင်းအားဖြင့် ကုသသော
နည်းသည် အလွန်အစွမ်းထက်လေသည်။ လူ၊ အမှုကိစ္စသည်လည်း ဤ
သဘောရှိလေသည်။ ကိုလေသာ ကာမဂ္ဂဏ်တို့သည် သာမန်အားဖြင့်
ရုံးရှာထိတ်လန့်ဖွယ်ရာဖြစ်လေသည်။ သို့၊ သော်လည်း (တန္ဆာရဝါဒီတို့အမြင်
တွင်) ကိုလေသာ ကာမဂ္ဂဏ်နှင့် ဆက်ဆံရင်းက တရားသိမြင် ပေါက်
ရောက်နိုင်လေသည်။ အရေးကြီးသည်မှာ စိတ်ဓာတ်စင်ကြယ်မှုပင် ဖြစ်
သည်။ ပညာနှင့် ကရာဏာ တစပ်တည်းဖြစ်နေသော၊ ဗောဓိစိတ္တာ (ဗောဓိ
စိတ်) ရှိနေမှုပင် ဖြစ်သည်။ ဂေါတမဗုဒ္ဓဘုရား သက်တော်ထင်ရှားရှိစဉ်
က၊ စက္ခပါလမထောရ်သည် မျက်စိမမြင်လေ။ မမြင်လင့်ကစား ကျောင်း
သံမ်းအနီး၌ စကြံသွားလေ့ရှိသည်။ တရားခါ၌ မိုးရွာပြီးစဖြစ်၍ မြေကြီးမှ
ပိုးပရန်တို့ ထကုန်၏။ တပည့်ရဟန်းတို့သည် စက္ခပါလမထောရ် စကြံကြွော
လမ်းကို တမြက်မလှည်းမိ။ စက္ခပါလမထောရ်သည် ပိုးပရန်များကို
နှင်းမိလေ၍ ပိုးပရန်တို့ သေကျေပျက်စီး ကြလေသည်။ ပိုးပရန်တို့ သေ
ကျေပျက်စီးသည်ကား မှန်ပေ၏။ စက္ခပါလမထောရ်တွင် သေကျေလို
သော ဆန္ဒ မရှိဖြစ်၍ အကုသိုလ်မဖြစ်။

ဝိဇ္ဇာနာ – တန္ဆာရဝါဒီတို့သည် စိတ်စေတနာကို အလေးပြုကာ၊
ကောင်းသည်ဆိုးသည် မြင့်မြတ်သည် နိမ့်ကျသည် စသည်ဖြင့် သတ်မှတ်
ကြလေသည်။ ထို့ကြောင့် အိမ်ရာထောင်ခြင်း အမှုသက်သက်ကို (ရွာသူ

၁၂ * တိုက်စိုး

များ၏ အလုပ်ဟူ၍) သူတို့က အထင်မသေး။ ကိုယ်ခန္ဓာကို အပုပ်ကောင် ဟူ၍ အနိမ့်အကျမထား။ အီမံရာထောင်ရင်း၊ ကိုယ်ခန္ဓာဝန်ကို ဆောင်ရင်း တရားမြင်အောင် ကြီးစားကြလေသည်။ တရားရှုရေးအတွက် ကိုယ်ခန္ဓာ ကိုပင် အရေးတကြီး သဘောထားကြသည်။ (ဂေါတမ) ဗုဒ္ဓဘုရားရှင် ကိုယ်တိုင်က . . .

လောကသည်လည်းကောင်း၊ လောက၏ ဖြစ်ကြောင်း
သည်လည်းကောင်း၊ လောက၏ ချုပ်ရာ နိုဗာန်သည်လည်း
ကောင်း၊ တစ်လံမျှလောက် ရှည်လျားသော ဤခန္ဓာကိုယ်
အတွင်း၌သာရှိသည်။

ဟူ၍ ဟောမြှက်ခဲ့သည် မဟုတ်လော့။ တန္ထရဝါဒီတို့သည် တရားရှုရေး အတွက် ကိုယ်ခန္ဓာကို ဝရမိန်- စိန်ကျောက်ကဲ့သို့ ကြံခိုင်အောင် လုပ်ကြ လောသည်။

တန္ထရဝါဒီတို့သည် ယောကနည်းဖြင့် တရားမြင်အောင် ကိုယ် ခန္ဓာကို အသုံးချပါလောသည်။ ကိုယ်ခန္ဓာ၏ ကျောရိုးဘယ်ဘက်တွင် အာရုံကြောတစ်ခု၊ ညာဘက်တွင် အာရုံကြောတစ်ခု ရှိပါ၏။ ဘယ်ဘက် က အာရုံကြောသည် ‘ပညာ’နှင့်လည်းကောင်း၊ ညာဘက်က အာရုံကြော သည် ‘ဥပါယ’ နှင့်လည်းကောင်း ဆိုင်လောသည်။ ကမ္မဋ္ဌာန်းထိုင်သူ ယောဂီသည် ပညာနှင့် ဥပါယကို ပေါင်းစည်းမိအောင် တရားရှုရလေ သည်။ ပေါင်းစည်း မိသည့်အခါ ဗောဓိစိတ္တ (ဗောဓိစိတ်) ဖြစ်လောသည်။ ထိုစိတ်အဟုန်သည် အလယ်အာရုံကြောမှ အထက်သို့ပုံးတက်ရလောသည်။ အထက်သို့တက်ရာ၌၊ ကိုယ်ခန္ဓာရှိ စိတ်ဓာတ်အား ဗဟိုချက်များကို ဖြတ် သွားရလောသည်။ ထိုစိတ်ဓာတ်အား ဗဟိုချက်များကို ‘ပဒုမာကြာ’ဟူ၍ ခေါ်လောသည်။ ဗောဓိစိတ္တ(ဗောဓိစိတ်)သည် ထိုဗဟိုချက်များသို့ ဝင်သည့် အလျောက် ကြာပွင့်လောသည်။ တန်ခိုးတော့ဖြစ်လောသည်။ ‘ပဒုမာကြာ’ ခေါ်သော စိတ်ဓာတ်အား ဗဟိုချက်များသည် ချက်နေရာတစ်ရိုက်တွင် လည်းကောင်း၊ နှလုံးနေရာတစ်ရိုက်တွင် လည်းကောင်း၊ လယ်မျိုးနေရာ တစ်ရိုက်တွင် လည်းကောင်း၊ နယူးနေရာတစ်ရိုက်တွင် လည်းကောင်း ရှိ လောသည်။ ကမ္မဋ္ဌာန်းထိုင်သူ ယောဂီသည် အောက်ဆုံးချက်နေရာမှာနေ၍ အလယ်အာရုံကြောမှ တစ်ဆင့်၊ ဗောဓိစိတ္တ(ဗောဓိစိတ်) ကို အထက်သို့ပုံးနှံ ရအောင် အသက်ရှု။ အထူတ်၊ သွေးအသွေးအလာ ထိန်းရလောသည်။

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၅၃

ဗောဓိစိတ္တ(ဗောဓိစိတ်) သည် နှမူးနေရာ ‘ကြာ’ သို့ရောက်သည့်အခါ
အလင်းရလေတော့သည်။ မဟာသုခ ဖြစ်လေသည်။ သမ္မာသမ္မာဓိဉာဏ်
ဆိုက်လေသည်။ ဤသည်ကား မဟာယာနမှ တိုးပွားလာသော ဝဇီရယာန
-တန္ထရလုပ်ထုံးတို့ပင် ဖြစ်လေသည်။

ထိုဝဇီရယာန- တန္ထရဝါဒသည် အေဒီရှစ်ရာစုမှ အေဒီဆယ့်နှစ်
ရာစုအထိ၊ အိန္ဒိယအရှေ့ပိုင်း၊ ဗုဒ္ဓလား-ဟီဟာဒေသတွင် ထွန်းကားခဲ့လေ
သည်။ ထိုအခါ နာဋ္ဌန္တကျောင်းကြီးကလည်း အရှိန်အစောင် အလွန်ကြီးမား
လေသည်။ အခြားကျောင်းများလည်း တိုးပွားလာခဲ့သည်။ တစ်ဖန် ထို
များပြားလှစွာ၏။ အထူးသဖြင့် ကျောက်မျက်ရတနာများဖြင့် တန်ဆေဆင်
ထားသော မကိုဋ္ဌဆောင်း၊ ဗုဒ္ဓရပ်တု၊ ရပ်ပွားတော်ပို၍ များပြားခဲ့လေသည်။

တစ်ခုရှိသည်မှာ လူအများကြားတွင် တန္ထရဆိုင်ရာရပ်တု ကိုး
ကွယ်မှုသည် ဗြာဟွာကြဟိန္ဒြာသာသာ ရပ်ထုကိုးကွယ်မှုနှင့် ရောရောနော
နော ဖြစ်လာခဲ့လေသည်။ တန္ထရသာသနာကို ဗြာဟွာကြဟိန္ဒြာသာသနာက
လွမ်းမိုးလာမယောင် ရှိလေသည်။ ထိုအတွင်း စစ်ရေးမက်ရေး ပေါ်လာ
တော့သည်။ အိန္ဒိယအနောက်ဘက်မှ ဝင်ရောက်ခဲ့သော လူမျိုးခြား ဘာသာ
ခြားတို့သည် ဝါလသေနမင်းဒေသများကို တိုက်ခိုက်လာခဲ့သည်။ ထိုသူတို့
သည် ဗုဒ္ဓဘာသာဗြာဟွာကြ ဟိန္ဒြာသာသာကို မနှစ်မြို့။ ထို့ပြင့် နာဋ္ဌန္တ်
ကျောင်းအပါအဝင် ကျောင်းတော်များတွင်ရှိသော အဖိုးတန်ဆင်းတု၊ ရပ်
ပွားများကို လိုချင်တပ်မက်သည်။ ထို့ကြောင့်စစ်ရေးဖြင့် ပါလသေနမင်းတို့
အပေါ် အနိုင်ရအောင် ပြုလေသည်။ နာဋ္ဌန္တကျောင်းကို လုယက်ဖျက်ဆီး
လေသည်။ ပိဋ္ဌကတ်တိုက်ကို မီးရှိလေသည်။ မဟာယာန၊ ဝဇီရယာန
တန္ထရ သာသနာသည်လည်း ဂို့-ယမုံနာမြစ်ဂုမ်းမှ မေးမှုန်ခဲ့ရပေ၏။
ရဟန်းသံယာအများသည်လည်း ပြည်ပတွင် ခိုကြရပေ၏။ ယခုသော်
အိန္ဒိယမြောက်ဘက်၊ အနောက်မြောက်ဘက်၊ အာရာအရှေ့ဖျားဘက်၊ အရှေ့
တောင်အာရာဘက်ရှို့၊ ဗုဒ္ဓသာသနာကို ကြည့်ကြကုန်အံ့။

ဗုဒ္ဓသာသန (မြောက်ပိုင်းဒေသများ)

ဗုဒ္ဓသာသနပြန့်ဖွားရာ အီနိယမြောက်ဘက်ဒေသနှင့် အနောက်မြောက်ဘက်ဒေသများသည် နိပါ၊ တိဗက်၊ အာဖက်နီစတန်နှင့် အာရှ အလယ်ပိုင်းဖြစ်၍၊ ဗုဒ္ဓသာသနပြန့်ဖွားရာ အာရှအလယ်ပိုင်းဒေသများသည် တရာတ်၊ ကိုရီးယားနှင့် ဂျပန်ဖြစ်ကြသည်။

နိပါသည် ဂေါတမပုဒ္ဓဖွားမြင်ရာဒေသဖြစ်လေသည်။ သို့သော်လည်း ဗုဒ္ဓသက်တော်ထင်ရားရှိစဉ်က၊ ထိုဒေသတွင် သာသနာမည်မျှ ပြန့်ဖွားခဲ့သည်ဟု အတတ်မသိရလေ။ သို့ရသလောက်မှာ ဗုဒ္ဓသည် သမ္မာသမ္မာဓိဉာဏ်ရှု နှစ်အနည်းငယ်အတွင်း၊ ကပိုလဝတ်မင်း နေပြည်တော်သို့ပြန်ကာ၊ ဆွေတော်မျိုးတော်များနှင့် အခြားပြည်သူများကို တရားဟောခဲ့ခြင်းပင် ဖြစ်သည်။ ဗုဒ္ဓလွန်၍ နှစ်ပေါင်းသုံးရာ အကြာတွင်ကား၊ အသောကမင်းသည် (နိပါဒေသအတွင်းရှိ) လုမ္မိန္ဒုယျာဉ်သို့ ကြွရောက်ကာ၊ ဘုရားဖွားမြင်ရာ အထိမ်းအမှတ်အဖြစ် ကျောက်တိုင်စိုက် ကျောက်စာထိုးခဲ့ဖူးလေသည်။ ယခုတိုင်မြင်တွေ့ရသော ဟောဓိနှစ်စေတီ(ပုံ ၂၁)၊ သယမြှောနှစ်စေတီတို့သည် ထို့ခေတ်လောက်ကပင် တည်ခဲ့သော ဘုရားပုတိုးတို့ပင် ဖြစ်ဟန်တူလေသည်။ တစ်ဖန် အေဒီလေးရာစုတွင် အရှင်ဝါသဗုဒ္ဓသည် တရားဓမ္မဟောရန် နိပါသို့ ကြွရောက်ခဲ့ဖူးလေသည်။

ဤတွင် ဗုဒ္ဓသာသန အရှိန်ရလာသော အခါကာလသည် အေဒီခုနှစ်ရာစုမှ စလေသည်။ နိပါဘုရင် အံသုဝါမန်၏ သမီးတော်သည် တိဗက်ပြည်ရှင် ဆရန်စန်ဂုံးနှင့် လက်ထပ်လေသည်။ နိပါနှင့် တိဗက်

သည် ဘာသာသနရေးတွင် အဆက်အသွယ် များလာလေသည်။ တစ်ဖန် နာဇူနှစ်ကျောင်းကြီး ပျက်စီးသည့်အခါ၊ ဗုဒ္ဓလား-ဗီဟာဘက်မှ သံယာအများသည် နီပေါသို့ခိုဝင်လာကြသည်။ ထိုပုဂ္ဂိုလ်များနှင့်အတူ သက္ကတဘာသာရေး ဗုဒ္ဓစာပေကျမ်းကုန်များ ပါလာကြလေသည်။ ထိုပုဂ္ဂိုလ်များ၏ ကျေးဇူးကြောင့် နီပေါတွင် မဟာယာန၊ ထိုနောက် ဝခိုရ ယာန တန္ထရဝါဒသည် အမြစ်တွယ်ခဲ့လေသည်။ တို့ပေါ်ဒေသသည်လည်း ထိုဝါဒများကို နီပေါမှတစ်ဆင့် ရပြန်လေသည်။

တို့ပေါ်ဒေသတွင် မူလက၊ ဘုန်ခေါ် နတ်မိစ္စာကိုးကွယ်မှု ဘာသာသာ ရှိခဲ့လေသည်။ အေဒီခုနှစ်ရာစုတွင်ကား (ဆိုခဲ့သည့်အတိုင်း) တို့ပေါ်ဘုရင် ဆရာန်စံဂုဏ်သည် နီပေါမင်းသမီး၊ တရာတ်မင်းသမီး ပေါင်းနှစ်ဦးနှင့် လက်ထပ်လေသည်။ ထိုမင်းသမီးများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြလေရာ ဘုရင်သည်လည်း ဗုဒ္ဓဘာသာဝင် ဖြစ်လာလေသည်။ ထိုဘုရင်သည် သံတမန်များကို အိန္ဒိယသို့ စေ့လွှတ်စေကာ ဗုဒ္ဓဘာသာစာပေများကို လေ့လာစေသည်။ အိန္ဒိယအကွာရာကို သုံး၍ တို့ပေါ်စာ အရေးအသား တိုးပွားအောင် ကြိုးပမ်းလေသည်။

အေဒီ ရှစ်ရာစုနှစ်ဦးကား အရှင်သန္တရက္ခိတာ။ ထိုနောက် ပဒုမသမ္မဝ ရောက်လာ၍ ဝခိုရယာန - တန္ထရအယူဝါဒကို ပျိုးထောင်လေသည်။ ထိုအယူဝါဒတွင် ဂါထာမန္တရား အစီအရင်များ ပါလာသည် ဖြစ်ရပင်ရင်း ဘုန်ဝါဒနှင့် ရောနောမိလေသည်။ ဘုန်ဝါဒမှ နတ်ဘီလူးများလည်း တန္ထရအထဲသို့ ဝင်လာခဲ့လေသည်။ ရှင်ပဒုမသမ္မဝတို့ ပျိုးထောင်သော တန္ထရဝါဒသည်လည်း နောင်အခါ ဦးထုပ်နိဆောင်းဂိုဏ်း ဟူ၍ ထင်ရှားလာခဲ့လေသည်။

တစ်ဖန် အေဒီဆယ့်တစ်ရာစုနှစ်တွင် နာဇူနှစ်ကျောင်းတော်ကြီးမှ ရှင်အတိသသည် တို့ပေါ်သို့ ကြွရောက်လာကာ၊ တန္ထရအယူဝါဒကို စင်ကြယ်အောင် အားထုတ်လေသည်။ အေဒီဆယ့်လေးရာစုနှစ်တွင် ရှင်အတိသ၏ ပြပြင်ရေးကို အမြှုပြုကာ၊ ရှင်ဆုန်ကပါသည် ထပ်မံပြပြင်၍ ဂိုလ်ပါဂိုဏ်း တည်ထောင်ပြန်လေသည်။ ထိုဂိုဏ်းသည် ဦးထုပ်ဝါဆောင်းဂိုဏ်း ဟူ၍ အမည်တွင်လေသည်။ ထိုဂိုဏ်းသည် ကျမ်းကုန်လေ့လာရေး၊ ဘက်သို့ အလေးပြုလေသည်။ ထိုဂိုဏ်းသည် သာသနရေးတွင်သာမက နိုင်ငံရေးတွင်လည်း လွမ်းမိုးလာလေသည်။ ထိုဂိုဏ်းနှင့်စပ်၍ အရေးကြီး

၅၆ * တိုက်စိုး

သည်မှာ ဂိုဏ်းသာသနာပိုင်ကို (ဖောခိုသတ္တနတ်သား) အဝလောကိုတေသရ ဝင်စားလေသည်ဟု အယူရှိခြင်း ဖြစ်လေသည်။ သို့ဖြစ်ရာ (သမုဒ္ဒရာ ကဲ့သို့ကြီးသော ဘုန်းကြီး - ဒလိုင်မာဖြစ်သူ) ရဟန်းမင်း ခန့်အပ်သော အစဉ်အလာပေါ်ပေါက်ခဲ့တော့သည်။ ထိုအစဉ်အလာသည်လည်း နှစ်ဆယ် ရာစုနှစ်အလယ်ထိ ရှင်သန်ခဲ့လေသည်။

စပ်မိ၍ ဆိုရလျှင် အဝလောကိုတေသရ (၀၁- ပဒုမပါကို) ကို ရည်မှန်း၍ ဆုတောင်းရွတ်ဆိုကြသော ဂါထာတစ်ပုဒ်သည် တို့က်ပြည် သူများ အကြားတွင် ပုံးနှံနေခဲ့လေသည်။ ထိုဆုတောင်းဂါထာမှာ အခြား မဟုတ်။ ဥုံ မကိပုမုမဟု ကြာပုံး (ကဲ့တို့လိုင်) ဝယ်ကိန်းဝပ်သော ရတနာ (ပုဂ္ဂိုင်) ကို ကန်တော့ပါ၏။ ၀၂၊ လောကုံးရှိသော ဘုရားကို ကန်တော့ ပါ၏] ဟူ၍ ဖြစ်လေသည်။ ထိုဂါထာကို စက္ကဗ္ဗ္ဗာသည်တို့တွင် ရေးသား ခွဲလိပ်၍၊ ဆုတောင်း - ဘီးအတွင်းတွင် ထည့်ထားတတ်ကြသည်။ ဆု တောင်းဘီးကို လက်တွင်ကိုင်၍သော်လည်းကောင်း၊ ရေအား လေအားနှင့် တိုက်ဆိုင်စွေ၍ သော်လည်းကောင်း၊ လည်အောင် ပြုလုပ်တတ်ကြလေ သည်။ ရည်ရွယ်ချက်မှာ ဆုတောင်းဘီးလည်သလောက် ကုသိုလ်ရသည်။ ဘေးအန္တရာယ်ကင်းသည် မည်၏။

ထိုပြင် ယက် - ယုံ (အဖေ အဖေ) ခေါ် မိန်းမနှင့် ယောကျား ဖက်နေသော ရပ်တူမျိုးကို ထုလုပ်တတ်ကြသေးသည်။ (ပုံ ၂၂)။ အမိပါယ် မှာ ပညာ (ကဲ့တို့လိုင်) နှင့် ဥပါယ (ပုဂ္ဂိုင်) တို့ ပေါင်းစည်းရေးပင်ဖြစ် သည်။ ထိုရပ်တူများကိုလည်း ပြည်သူအများ ရည်မှန်း အာရုံပြတတ်ကြ သေးသည်။ ထိုရပ်တု၊ ထိုဆုတောင်းဘီးတို့ ရှိသည်နှင့်အမျှ ရှင်လူအများ သတိပြုမိအောင် ဘုန်းကြီးကျောင်း နံရုံများတွင် ပဋိစ္စ သမုပ္ပါဒ်စက်လည် ဟန် သရုပ်သဏ္ဌာန် ရေးခြယ်ထားရှိသည်ကိုလည်း တွေ့နိုင်လေသည်။ (ပုံ ၂၃)။

ကြိုသည် နိပါန်း တို့က်ဘက်သို့ ဗုဒ္ဓသာသနာ ပြန့်ဖွားလာပုံ ဖြစ်၏။ အိန္ဒိယမြောက်ဘက်၊ ထိုနောက် အာရုံအလယ်ပိုင်း၊ ထိုနောက် အာရုံအရှေ့ပိုင်းသို့ ပြန့်ဖွားပုံကိုကား အာဖကန်နိုစတန်အေသမှ စရမည် ဖြစ် လေသည်။ မောရိယမင်း မင်းဆက် အသောကမင်းသည် ရဟန်းများကို သာသနာပြုရန် အရပ်ရပ်သို့ စေလွှတ်ခဲ့ရာတွင်၊ အာဖကန်နိုစတန် အေသ လည်းပါခဲ့လေသည်။ ထိုအခါမှစ၍ သာသနာသည် အမြစ်တွယ်ခဲ့လေရာ

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၅၇

ကုသျွန်မင်းများလက်ထက်တွင် ထုနှင့်ထယ်နှင့် ဖြစ်လာလေသည်။ ကျောက်ဆစ်ပန်းပါ ထုလုပ်မှုအတတ်ပညာ တိုးတက်လာသလောက်၊ ဗုဒ္ဓရပ်ပွားများကိုလည်း ထုလုပ်မှုသည်လည်း များပြားလာခဲ့သည်။

ဤတွင် အာဖဂန်နီစတန်အေသတစ်စိုက်တွင် ရပ်ပွားဆင်းတု ထုလုပ်သောဟန်ကို ကန္တရအနုပညာခေါ်တွင်ကြောင်း ယခင်က ဖော်ပြခဲ့ပြီး ဖြစ်ပေသည်။ အာဖဂန်နီစတန်၏ လက်ရှိမြို့တော် ကူဗူး၏ အနောက် မြောက်တွင် နိကျင့်ကျင့်တောင်တန်းများရှိသည်။ ထိုတောင်တန်းများ စိုင်းရုံလျက် စိမ်းလန်းစို့ပြေနေသော တောင်ကြေားလမ်းလည်းရှိသည်။ ထိုနေရာသည် ဗာမိယန်ခေါ်သော နေရာပေတည်း။ (ပုံ ၂၄) ထိုနေရာတွင် ရဟန်းသံယာတို့သည် တောင်ကိုထွင်း၍ ကျောင်းသခံန်းပြုလုပ်တတ်ကြ လေသည်။ လက်မှုပညာသည်များသည်လည်း ဆင်းတုရပ်ပွား ထုလုပ် တတ်ကြလေသည်။ ထိုနေရာရှိ တစ်ရှာခုနှစ်ဆယ့်သုံးပေ ဉာဏ်တော်အမြင့် ရှိ ဗုဒ္ဓဆင်းတုတော်ကြီးသည် သူတို့ထုလုပ်သော လက်ရာတစ်ခုဖြစ်လေ သည်။ (ပုံ ၂၅) ပုံးချည်လမ်းမကြီးသည်လည်း ထိုဗာမိယန်နေရာကို ဖြတ်ကျော်၍ အာရှအလယ်ပိုင်းအေသ သဲကန္တရမြေ၊ စိမ်းလန်းစို့ပြေသည့် မြေများသို့ ဦးတည်လေသည်။ ထိုအခါ ရဟန်းလည်း ရဟန်းအလျောက်၊ ကုန်သည်လည်း ကုန်သည်အလျောက် ထိုလမ်းကြောင်းမှ ဗုဒ္ဓသာသနာကို သယ်ဆောင်သွားကြလေသည်။

အာရှအလယ်ပိုင်းတွင် ကီမိုး(ကုချာအေသ)၊ တုဖန်အေသ၊ ခေါ်တန်အေသတို့တွင် ဗုဒ္ဓသာသနာ အလွန်တွန်းလင်းလေသည်။ ကီမိုးရှိရပ်တုများ၊ နံရံဆေးရေးပန်းချီများသည် အိန္ဒိယဉ်းကေသန်း၍ လည်းကောင်း၊ တုဖန်ရှိရပ်တုများ၊ နံရံဆေးရေးပန်းချီများသည် တရာတ်ဉာဏ်ရှိသန်းလျက် လည်းကောင်း မြင်တွေ့နိုင်သည်။ အာရှအလယ်ပိုင်းနှင့် တရာတ်အေသအစွန်း၊ တွန်းဟွမ်အရပ်မှ ဘုရားတစ်ထောင် လိုက်ရှုအတွင်း၌ မြင်တွေ့နိုင်သော ရပ်ပွားနှင့်နံရံဆေးရေးပန်းချီများမှာ အိုရန်နှင့် အိန္ဒိယရော၊ ဂရိနှင့်ရောမပါ ဉာဏ်လွှမ်းနေကြပေသည်။ ကုချာအေသနှင့် ခေါ်တန်အေသတို့တွင် သူဗုဒ္ဓတိရိုက်းဝင် ဗုဒ္ဓဘာသာကျမ်းစာများ၊ အခြားရိုက်းဝင် ဗုဒ္ဓဘာသာကျမ်းစာများကို လွှေလာနေကြသော ရဟန်းသံယာသည် များလှသည်။ ထိုအထဲမှ ရှင်ကုမာရွိဝက္ဗာသို့ ပုဂ္ဂိုလ်မျိုးသည် ကသို့ရတွင် ကိုးကိုးစားစား စာပေ သင်ခဲ့၍ မိမိရပ်ဋ္ဌာန်ပြန်ရောက် စာပေပို့ချလေ

၅၈ * တိုက်စိုး

သည်။ ရှင်ကုမာရမီဝါ၏ နာမည်သတင်းကြောင့် ခေါ်တန်၊ ကရာဂါ၊ ယာ
ကန်ဘက်မှ ရဟန်းတို့သည် တိုအရှင်ထံတွင် စာလိုက်ကြသည်သာ များ
လေသည်။ သို့သော်လည်း ကုချာဒေသသည် တရာ်ဒေသနှင့် စစ်ဖြစ်ရာ
တွင် သုံးပန်းအဖြစ် တိုအရှင်သည် တရာ်ဒေသသို့ ပါသွားလေသည်။

တရာ်ဒေသဘက်တွင် ဗုဒ္ဓသာသနာရာတ်ချည်း ပုံနှံခဲ့သည်
မဟုတ်ပေ။ ထိုဒေသဘက်က လူများသည် ကွယ်လွန်ပြီးသော မိဘဘိုး
ဘွားတို့၏ဝိဉာဏ်ကို ပူဇော်တတ်ကြသည်။ ထိုပြင် ပညာတတ်မင်းစိုး
ရာဇာ၊ ပညာမဲ့လယ်သမားဟူ၍ လူတန်းစားနှစ်ရပ်ဖြင့် ခိုင်ခိုင်မြှုမြှုတည်
ထောင်ထားသော လူမှုအဆောက်အအုံသည် လူတန်းစားဘောင်ခတ်
လွန်း၊ လောကီဆန်လွန်းသကဲ့သို့ ရှိလေသည်။ သူတို့၏ အယူအဆတွင်
ကံ-ကံ၏အကျိုးတရား၊ ဘဝသံသရာမှ လွတ်မြောက်ရေးတရားသဘော
မပါ။ သူတို့သည် ပစ္စာပွဲနှင့်ကောင်းစားရေးကို အလွန်အာရုံထားလေသည်။
ပညာရှိ ကွန်ဖူးမီး(ဘီစီ ၁၇၁-၄၇၉)၏ ဝါဒသည် ဤသဘောကို
ထိန်းမထားပေ။ တစ်ဖန် ပညာရှိ လာအုံမီး (ဘီစီ ၆၀၅-၅၃၁) ၏
'တာအို'ခေါ် လမ်းစဉ်သဘောလည်း ရှိပြန်လေသေးသည်။ ထိုလမ်းစဉ်
သည် လောကနိုယာမတရားနှင့် သဟဇာတ်ဖြစ်အောင် နေမှုပင်ဖြစ်သည်။
ထိုလမ်းစဉ်သည်လည်း ဗုဒ္ဓဘာသာသာနှင့် နီးမယောင်ဖြစ်သော်လည်း မနီးခဲ့။

ဗုဒ္ဓသာသနာ တစ်စတစ်စ ပြန့်ပွားစေသော အကြောင်းနှစ်ရပ်
ကား ရှိလေသည်။ ရှိပုံမှာ နှစ်အဆက်ဆက်တွင် အာရုံအလယ်ပိုင်းမှ ခရီး
သည်များသည် တွန်ဟွမ်'ဘုရားတစ်ထောင်လှိုက်ရှု'သို့ ဘေးရန်ကင်းစွာ
ရောက်လာကြသည့်အခါ ကုသိုလ်ပြုလိုစိတ်ရှိကြသည်။ ကုသိုလ်ရအောင်
ထိုရှုအတွင်း၌ ဆင်းတုရပ်ပွားထုလုပ်စေခြင်း၊ သာသနာရေး လူမှုရေးဆိုင်
ရာ ပန်းချိကို နံရံပေါ်တွင် ရေးခြယ်စေခြင်းအမှုများကို ဆောင်ရွက်ကြလေ
သည်။ ထိုခရီးသည်များ၊ ကုန်သည်များအတဲ့မှ တရာ်ဒေသတွင် အိုးအိမ်
ထူထောင်ကြသူများသည် ဗုဒ္ဓဘာသာအစဉ်အလာကို ဆက်လက်ကျင့်သုံး
တတ်ကြလေသည်။

ထိုပြင် အေဒီခြောက်ဆယ့်ငါးခုနှစ်တွင် ဟန်မင်းဆက်မှ ဘုရင်
မင်းတို့သည် ဗုဒ္ဓဘုရားကို အိပ်မက်တွင်ဖူးတွေ့ရသဖြင့် ခေါ်တန်ဘက်သို့
မင်းချင်းများကို စေလွတ်ပြီးလျှင် ဗုဒ္ဓဘာသာကျမ်းစာများကို စုဆောင်း
သယ်ဆောင်စေသည် ဟုအဆိုရှိလေသည်။ ထိုသူတို့အပြန်တွင် ရဟန်းနှစ်

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၉

ပါးပါလာခဲ့ရာ ဘုရင်သည် ထိရဟန်းနှစ်ပါးကို လိုယန်မင်း နေပြည့်၌
ကျောင်းဆောက်၍ ကိုးကွယ်ခဲ့လေသည်။

ထို့နောက်ကား လလိတိတ္ထာရ (ဗုဒ္ဓဝင်) ကျမ်း၊ (အမိတာဘုဒ္ဓ
အကြောင်းဖွင့်) သုခဝတီပူဗာကျမ်း၊ သမ္မာသမ္မာဗုရားအဖြစ်၏
ထူးမြတ်မှုကို ဟောသော)သဒ္ဓမ္မပုလ္ဗာရီကကျမ်း၊ အရှင် အသေးပေါ်သ၏
ဗုဒ္ဓစရိတ် (ဗုဒ္ဓဝင်) ကဗျာစသော ဘာသာရေးစာပေများကို သက္ကတမှ
တရုတ်ဘာသာသို့ ပြန်ဆိုသောလုပ်ငန်း တိုးပွားလာခဲ့သည်။ ဘာသာပြန်
ဆိုသော ပုဂ္ဂိုလ်များထဲတွင် တရုတ်ဒေသသို့ သုံးပန်းအဖြစ်ရောက်ခဲ့သော
ရှင်ကုမာရမီးပါလေသည်။

တစ်ဖန် ရပ်ပွားဆင်းတဲ့ ထူလုပ်ခြင်း၊ စေတီပုထိုးတည်ဆောက်ခြင်း၊
ဂိုဏ်းကဏ္ဍပွားများခြင်းအမှုတို့သည် မြောက်ပိုင်းဝေမ်းဆက်(အေဒီ၃၈၆-
၅၃၅) မှစ၍ ဒေသအလိုက် ရှိလာခဲ့လေသည်။ အောက်တွင် ကြည့်ပါလေ။
ယွန်းကန်ဘက်(**ပုံ၂၈**)၊ ထို့နောက် လွန်းမင်းဘက် ကျောက်ရှုများတွင် ရပ်
ပွားဆင်းတဲ့များ၊ ကြာပန်းကြာန္တယ် တမောပုံများသည်လည်းကောင်း၊ လင်
ယန်ဆီးဘက်တွင်(ကုသွေ့နှင့်မင်းက နိုသကတည်ခဲ့ဖူးသော စေတီပုထိုးဆံ
ဆံ) ဘုံအဆင့်ဆင့်နှင့် စေတီသည်လည်းကောင်း အဆန်းတကြယ် ပေါ်
ပေါက်လာကြသည်။

ထို့ပြင် တရုတ်ဘာသာဖြင့် ‘ကွန်ယင်’ခေါ်သော (အမိတာဘ၏
သားတော်) အဝလောကိုတေသရ ဗောဓိသတ္တရပ်တူသည် ပုလှိုင်သဏ္ဌာန်
မှသည် ကူးကူးလိုင်သဏ္ဌာန်သို့ ပြောင်းလဲခဲ့တော့သည်။ ပြောင်းလဲခဲ့ရခြင်းမှာ
အမိသည် သားသမီးကို ကြင်နာယုယစာ စောင့်ရောက်သကဲ့သို့ ကွန်ယင်
အပေါ် ထင်မြင်လာသောကြာင့် ဖြစ်လာသည်။ ဤသည် မြောက်ပိုင်း
ဝေမ်းဆက်တွင် ထူလုပ်သောရပ်တဲ့များ၌ ဓာန်သမာပတ်ဝင်စားနေဟန်မှ
တွန်ဟွမ် ‘ဘုရားတစ်ထောင်ရှု’၌ ထူလုပ်သော ရပ်တဲ့များ၌ ကရာဏာ
အပြည့်ထားရှိဟန်သို့ ပြောင်းလဲလာသည့်သောနှင့် အတူတူပင်တည်း။

အမိတာဘ ကိုးကွယ်မှုသည် သဒ္ဓိတရားပေါ်တွင် မို့နေပါ၏။
သဒ္ဓိကြည်ညိုစိတ်ကြာင့် လူတစ်ဦးတစ်ယောက်သည် ဘေးဘယာမှ
ကင်းဝေးနိုင်ကောင်းပါ၏။ ကြည်ညိုစိတ်ကြာင့် ကောင်းရာသုဂတိသို့
ရောက်နိုင်စရာရှိပါ၏။ သုံးရာတွင် သဒ္ဓိတရား၏ အကျိုးကို မလုံးလောက်ဟု
ယူဆသော ဂိုဏ်းနှစ်ခုသည်လည်း ရှိနေပေသေးသည်။ ထိုဂိုဏ်းနှစ်ခုကို

ဖော်ပြရလိမ့်ဦးမည်။ တစ်ဂိုဏ်းကို အိန္ဒိယမှ ကြရောက်လာသော အရှင်ဟော မိစဗ္ဗာ အေဒီ ငါးရာနှစ်ဆယ့်ခုနှစ်တွင် တည်ထောင်လေသည်။ ထိုဂိုဏ်းသည် ဝိပသာနာရာ (တရားအားထုတ်ရေး)ကို အာရုံပြုလေသည်။ ထိုဂိုဏ်းသွေဖြင့် ရေမြေတောတောင်ကသိုက်းရှု၍ ညာက်အလင်းရောင်ပေါ်၍ ကောက်ကြာင်းရေးဆွဲသော ပန်းချီများ ပေါ်ခဲ့လေသည်။ ဂိုဏ်းအမည်သည်လည်း ချုန်ဂိုဏ်းဟူ၍ တွင်ခဲ့လေသည်။ နောက်တစ်ဂိုဏ်းကိုကား အရှင် ချိကိုင်းက အေဒီ ငါးရာခုနှစ်ဆယ့်ငါးခုနှစ်တွင် တည်ထောင်လေသည်။ ထိုဂိုဏ်းသည် သွွှေမွှေပုလ္လာရိုက်ကျမ်း စသည်ဖြင့် ဂုဏ်ရာ (ကျမ်းကန်လွှဲလာရေး)ကို အဓိကထားလေသည်။ ထိုဂိုဏ်းသည် ရှင်တယ်တောင်မှ စတင်သဖြင့် ရှင်တယ်ဂိုဏ်းဟု တွင်လေသည်။

ဤသို့အားဖြင့် တရာ်ဒေသဘက်တွင် ဗုဒ္ဓသာသနသည် ဟန်မင်းဆက် (ဘီစီ ၂၀၆ အေဒီ ၂၂၀)၊ မြောက်ပိုင်း ဝေမင်းဆက် (အေဒီ ၃၈၆-၅၃၅)၊ တန်မင်းဆက် (အေဒီ ၆၁၈-၉၀၆)၊ ဆွန်မင်းဆက် (အေဒီ ၉၆၀-၁၂၇၉) အသီးသီးတွင် အားယူလာခဲ့လေသည်။ ထိုတရာ်ဒေသဘက်မှ ကိုရီးယားသို့ တစ်ဆင့် သာသနာ ရောက်ပြန်လေသည်။

အေဒီ သုံးရာနှစ်ဆယ့်ခုနှစ်သည် တရာ်ဘက်မှ ကိုရီးယားဒေသသို့ ဗုဒ္ဓသာသနာ ရောက်ခဲ့သည့်ခုနှစ်ပင် ဖြစ်လေသည်။ ကိုရီးယားတွင် မူလက သုံးပြည်ထောင်ကဲလျက် ရှိလေသည်။ နောင်သောကား အရှေ့တောင်ရှိ ဆီလပြည်ထောင်က ကိုရီးယားဒေသတစ်ခုလုံးကို ငံအောင်အုပ်စိုးမိလေသည်။ ထိုကာလမှုစဉ် ကိုရီးယားတွင် ဗုဒ္ဓသာသနသည် အထွေတ်အထိပ် ရောက်ခဲ့လေသည်။ တရာ်ဒေသနှင့် ကူးလူးဆက်ဆံရေးသည် အစဉ်မပြတ်ရှိ၏။ တရာ်ဟန်စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဆင်းတူတော် မြောက်မြားစွာဖြစ်၏။ ချုန်ဂိုဏ်းကဲ့သို့ တရာ်ဘက်မှ ဘာသာရေးဂိုဏ်းတွေလည်း ကိုရီးယားသို့ ရောက်၏။ တရာ်ဒေသအတိုင်း ကွန်ယူးမီးဝါဒနှင့် ဗုဒ္ဓဘာသာသည် ရင်ဆိုင်ရသည့်အခါလည်း ရှိတန်သရွေ့ ရှိခဲ့လေသည်။ သို့ရာတွင် နိမ့်ကျတိမ်ကောသွားသည်ဟူ၍ သမိုင်းတွင် မရှိဖြစ်လေသည်။

အမှန်စင်စစ် ကိုရီးယား၏ ကျေးဇူးဖြင့် ဗုဒ္ဓဘာသာအမွှေကို ဂျပန်ဒေသ (ရေးအခေါ် ယာမာတို့) သည် ရခဲ့လေသည်။ ရပုံမှာ ဘုရင်ထံသို့ ကိုရီးယားမှ သံတမန်များ ရောက်လာပါ၏။ ထိုသံတမန်များတွင် ဗုဒ္ဓဆင်း

တုတစ်ဆူနှင့် ပိဋ္ဌကတ်များ ပါလာလေသည်။ ထိုသက္ကရာဇ်သည် အေဒီ
ငါးရွှေ့ငါးဆယ်နှစ်ခုဖြစ်လေသည်။

ထိုအချိန်အခါ၌ ဂျပန်ဘက်၌ ဘာသာတရား မရှိမဟုတ်။ ရှိပါ
လေသည်။ ထိုဘာသာမှာ ရင်တိဘာသာဟူ၍ နောင်အခါအမည်တွင်
လာသော ဘာသာဖြစ်လေသည်။ ထိုဘာသာတွင် အမတေရစု အိမိကာမိ
ခေါ် နေနတ်သမီးဟူ၍ ရှိပေသည်။ ဘုရင်ကိုလည်း ထိုနတ်သမီးမှ ဆင်း
သက်ပေါက်ပွားလာသည်ဟု လူအများ ယုံကြည်ကြလေသည်။ ဘုရင်
သည် ခုံညားစရာ ပုဂ္ဂိုလ်ဖြစ်လေတော့သည်။ တစ်ဖန် အမတေရစု အိမိ
ကာမိ နတ်သမီးအပြင် ရေမြေတော့တောင်နတ်များကို ကိုးကွယ်မှုသည်
ရှင်တိဘာသာတွင် ပါလေသည်။ မိဘဘိုးဘွားကို ကိုးကွယ်မှုသည်လည်း
ရှင်တိဘာသာတွင် ပါလေသည်။

ဤတွင် မင်းစိုးရာဇာ အသိုင်းအဝိုင်းထဲမှအချို့က ချီးချီးမြှောက်
မြှောက် လုပ်လေသဖြင့် ဗုဒ္ဓဘာသာမှာ အခွင့်အလမ်းပွင့်လာခဲ့တော့သည်။
ဂျပန်အိမ်ရွှေ့မင်းသား ရှိတိကု (အေဒီ ၅၉၃-၆၂၀) ကကြီးကြပ်၍ ဗုဒ္ဓဘာ
သာ လေ့လာရေးအဖွဲ့များကို တရာတ်ဒေသသို့လွှာတ်သည်။ ကိုယ်တိုင်ပင်
သွေ့မွေ့ပုလ္လာရိုကကျမ်းအဖွင့်ကို ရေးသည်။ ထိုပြင် နာရမင်းနေပြည်အနီးရှိ
ဟောယူရှိ အရပ်တွင် သာသနာရေးဆိုင်ရာ အဆောက်အအုံများကို စတင်
တည်ဆောက်သည်။ အနှစ်ငါးဆယ်အတွင်း ထိုနေရာ၌ ဘုံငါးဆင့်ရှိ
စေတီနှင့်တကွ ဘုန်းကြီးကျောင်းများ၊ ကွာနွန် (ကွန်ယင်)ခေါ် ဟောမိသတ္တာ
ရပ်ပွားများ၊ ဗုဒ္ဓဝင်ရပ်လုံးရပ်ကြွေများ၊ နံရံဆေးရေးပန်းချီများ စုစုပေါင်လင်
နှင့် ဖြစ်လာလေသည်။ ဘုံငါးဆင့်စေတီဆိုလျင် သစ်သားဖြင့် တည်
ဆောက်သော သာသနိုက အဆောက်အအုံတို့တွင် ကမ္မာပေါ်၌ အစေဆုံး
ဖြစ်ပေသည်။ (ပုံ ၂၉)

ရဟန်းသံယာတို့၏ အရိုန်အစောင်သည် ကြီး၍ကြီး၍လာလေ
သည်။ ဘုရင်၏အာဏာကို စွက်ဖက်မယောင်ပင် ဖြစ်လေသည်။ နာရ^၁
သည်လည်း မင်းနေပြည်မဟုတ်တော့ဘဲ (နေရာပြောင်းကာ) ဟောအန်ကျိုး
(ယခုအမည် တိုကျိုး) သည် မင်းနေပြည် ဖြစ်လာခဲ့လေသည်။ ထိုစောင်း
ထိုဟောဟန်စောင်း (အေဒီ ၇၉၄-၁၁၈၄) သည် ဗုဒ္ဓသာသနာ ကျယ်ပြန့်လာ
သောစောင်း ဖြစ်လေသည်။ ကျယ်ပြန့်လာရခြင်း အကြောင်းတစ်ခုမှာ
အမတေရစု အိမိကာမိသည် ဝိရောစနုဒ္ဓ၏ သရပ်ဖြစ်လေဟန်၊ အခြား

၆၂ * တိုက်စိုး

သော ရှင်တိနတ်များတွင်လည်း ဗုဒ္ဓဘာသာလာနတ်များ ဝင်စားလေဟန် ဘာသာရေးခေါင်းဆောင်အချို့က ဟောကြပြောကြသည်ကို ပြည်သူ အကြိုက်တွေသောကြောင့်ဟု ဆိုလေသည်။ မည်သို့ပင်ဖြစ်စေ ထိုခေတ် တွင် ဂိဏ်းကော်များကား ပေါ်ပေါက်လာခဲ့လေသည်။

ဟောအန်ကျိုမြို့ အပြင်ဘက် ဟိဒီတောင်ထိပ်၌ ဆယ်ချို့ဆရာတော် (အေဒီ ၇၆၇-၈၅၂) တည်ထောင်သော တင်ဒယ်ဂိဏ်းရှိလေသည်။ ထိုဂိဏ်းသည် တရာတ်ဒေသရှိ ရှင်တယ်ဂိဏ်းတွင် အခြေခံလေသည်။ ကျမ်း ဂန်စာပေကို အားကိုးသည့်ဂိဏ်း၊ လူမှုဖြစ်သော ဗုဒ္ဓဘာရားကို ကိုးကွယ်သည့်ဂိဏ်းဖြစ်သည်။ တစ်ဖန် နာရမြို့ အပြင်ဘက် ကိုယတောင်ထိပ်၌ ကူကယ်ဆရာတော် (အေဒီ ၇၇၄-၈၃၅) တည်ထောင်သော ရှင်ဂန်ဂိဏ်းရှိ လေသည်။ ဝိရောစနုဒ္ဓကို ကိုးကွယ်သောဂိဏ်း၊ ဆရာဂုဏ်း အထိန်းအမဖြင့် ဂါထာ မန္တာန် ရွတ်ဆိုအာရုံပြုရသော ဂိဏ်းဖြစ်သည်။

ဂိဏ်းကော်တို့သည် ဟောအန်ခေတ်၏ နောက် (ကမာကူရမင်း နေပြည်ကို အမြိုပြ၍) ကမာကူရ အမည်တွင်သောခေတ် (အေဒီ ၁၁၈၅-၁၃၃၃)တွင် တိုးပွားလာခဲ့ပြန်သည်။ ထိုဂိဏ်းတို့မှာ အကြမ်းအားဖြင့် သဒ္ဓိကြည်ညံ့မှုနှင့် ဆိုင်သောဂိဏ်းစုံ၊ နိုင်ငံချစ်စိတ်နှင့် နှီးနှံယ်နေသော ဂိဏ်းတစ်ခု စျင်ဂိဏ်းစုံ ဖြစ်ကြသည်။

ပထမဂိဏ်းစုံသည် အမိတာဘုဒ္ဓ(ဂျပန်အခေါ် အမိဒ)ကို ကိုးကွယ်သော ဂိဏ်းဖြစ်လေသည်။ ထိုဂိဏ်းစုံ၏ အလိုအရဆိုလျှင် လူသား သည် ကိုယ့်အားကိုယ့်အင်ဖြင့် ဒုက္ခဆင်းရဲမှ လွတ်ကျေတ်ရန်ခက်ခဲလေသည်။ ထို့ကြောင့် လူသားအပေါ် ကရာဏာစေတနာဖြင့် စောင့်ကြည့်နေသော အမိတာဘုဒ္ဓကို အားကိုးရမည်ဖြစ်လေသည်။ အကြင်သူတစ်ဦး တစ်ယောက်သည် အမိတာဘုဒ္ဓကို သဒ္ဓိကြည်ညံ့စိတ် အကြွင်းမဲ့ရှိသည်ဆိုပါအံ့။ အမိတာဘုဏ်း အမည်ကို တလိုက်ပါအံ့။ နောင်တမလွန်တွင် သုခါဝတီဘုံ သို့ ရောက်မည် မချွတ်ဖြစ်လေသည်။

ဤတရားကို ဟိုနင်ဆရာတော် တည်ထောင်သော ဂျိဒိုဂိဏ်း သည် လည်းကောင်း၊ တပည့်ဖြစ်သူ ရှင်ရန် ဆရာတော်ကလေး တည်ထောင်သော ဂျိဒိုရှင်ဂိဏ်းသည် လည်းကောင်း၊ လက်ခံ ဟောပြောလေ သည်။ ဂျိဒိုရှင်ဂိဏ်းက ပို၍ထူးလာသည်မှာ ရဟန်းနှင့် လူဝတ်ကြောင်ကို တစ်တန်းစားတည်း ထားခြင်းပေတည်း။

လူတိုင်းလူတိုင်းသည် သုခါဝတီဘုံးမွေးဖွားနိုင်ကြသည်ချည်းဖြစ်သည်။ ထို့ကြောင့် ရဟန်းနှင့်လူဝတ်ကြောင်သည် အတန်းတူဖြစ်သည်။ ဂျိဒိဒုရှင်ဂိုဏ်းဝင် ရဟန်းတို့သည် ဓမ္မဝတ်နှင့်လောကဝတ်ကို ပြုင်တူထမ်းရှုကြလေသည်။ သို့ဖြစ်ရာ ရင်ရန်ဆရာတော်ကလေးကိုယ်တိုင်အိမ်ထောင်ပြုခဲ့လေသည်။ တပည့်များကိုလည်း မိမိ၏နမူနာကိုယူရန်တိုက်တွန်းလေသည်။ ထိုအခါ အမိတာဘ ကိုးကွယ်သောဂိုဏ်းသည်ပြည်သူအကြား ပုံးနှံလာခဲ့သည်။ ကမာကူရအေသမှ ဉာဏ်တော်သုံးဆယ့်ခုနှစ်ပေရှိ အမိတာဘကြေးဆင်းတုတော်ကြီး (အေဒီ ၁၂၅၂)သို့သွားရောက်ကြည်ညီကြသော ပြည်သူသည် အလွန်များပြားလေသည်။ (**ပ ၃၀**)
(ထပ်ဖြည့်၍၍သို့ရလျှင် ဂျိဒိဒုဂိုဏ်းဝင်ရဟန်းများသည်လည်း နောင်အခါအိမ်ရာထောင်ခြင်းအမှုကို ကျင့်သုံးခဲ့လေသည်။)

ဂျိဒိဒုဂိုဏ်းဝါဒနှင့် ဆန့်ကျင်သူကား နိချိရင်ဆရာတော် (အေဒီ ၁၂၅၂-၁၂၈၂) ဖြစ်လေသည်။ ထိုဆရာတော်သည် ငယ်စဉ်ကပင် သက်န်းစည်းခဲ့၍ ဗုဒ္ဓဘာသာကျမ်းကန်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လည်းလေ့လာတစ်ပြည်လုံးနေရာအနဲ့လည်း ခရီးသွားခဲ့ပြီးလျှင် အမှန်တရားကို ရှာခဲ့လေသည်။ ထိုပုဂ္ဂိုလ်အဖို့ အမိတာဘအမည်ကို ရွတ်ဆိုနေရုံးဖြင့် အကျိုးမထူး။ သဒ္ဓမ္မပုလ္လာရိုက ကျမ်းတွင် လာရှိသည့်အတိုင်း ကျင့်ကံအားထုတ်ပါမှ (ဂေါတမ)ဘုရားကိုအာရုံပြုပါမှ အမှန်မြင်နိုင်မည်။ ဒုက္ခလွတ်ပြမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လွှဲမှားနေသော အခြားဂိုဏ်းများကို နှိပ်ကွပ်ရန် နိချိရင် ဆရာတော်က တိုက်တွန်းဟောပြောလေသည်။ ထိုအပြင် ဂျပန်လူမျိုးတို့သည် အမှန်တရားကို ရင်ဝယ် ပိုက်ထားသူများဖြစ်၍ ကမ္မာကို ဦးဆောင်နိုင်လိမ့်မည် ဟူ၍လည်း ဟောပြောလေသည်။

နောက်ဆုံးဖော်ပြရန်လိုသော ဂိုဏ်းသည် စျင်ဂိုဏ်းဖြစ်သည်။ စျင်ဟူသော ဝေါဟာရသည် တရာ်ဘာသာ 'ချုန်'မှလာသည်။ ထို 'ချုန်'သည်လည်း သက္ကတဘာသာ အသံလှယ်ရာန် (ပါဋ္ဌာန်)မှလာပြန်လေသည်။ ရာန် (ရာန်)၏ မှလသဘာသည် စိတ်တည်ပြမ်အောင် အားထုတ်ခြင်း၊ ရာန်သမဂ္ဂတည်စေခြင်းဖြစ်လေသည်။ ဂျပန်တို့၏ စျင်ဗုဒ္ဓဘာသာမှာမူ မှလသက္ကတရာန်၏ အနက်အမိပါယ်ကို ကျော်လွန်သည်ဟု ဆိုလေသည်။ ဂျပန်တို့၏စျင်သည် မိမိ၏အမျှတွေသွောန်တွင်း သို့ဝင်၍ (အမှန်တရားဟူသော) မိမိ၏သဘာဝကို သိမြင်ဖို့ အခိုက်ထားလေသည်။ မိမိ၏

၆၄ * တိုက်စိုး

သဘာဝဆိုသည်မှာ အခြားမဟုတ်။ ဗုဒ္ဓသဘာဝ ဝါ ဖောဓိဉာဏ်ဓာတ်ခံပင်ဖြစ်သည်။ တစ်နည်းဆိုရသော လူသတ္တဝါတိုင်းတွင် (ငုပ်နေသော) ဗုဒ္ဓသဘာဝ ဝါ ဖောဓိဉာဏ်ဓာတ်ခံရှိသည်ဟူ၍ ဈေးက လက်ခံထားလေသည်။ ထိုသဘာကို ဖော်ထုတ်ထင်ရားစေခြင်းသည် ဈေးကျင့်စဉ်ပေတည်း။

ပြန်၍ကောက်ရသော ဈေးကျင့်ရှိတို့တိုးသည် တရာတ်ဒေသမှတစ်ဆင့် ဝင်လာခဲ့လေသည်။ အရေးအကြီးဆုံး ဂိုဏ်းခွဲနှစ်ခုမှာ အိုဆိုင်ဆရာတော် (အေဒီ ၁၁၄၁-၁၂၂၂) တည်ထောင်သော ရင်ခိုင်းဂိုဏ်းခွဲနှစ်ခုနှင့် ဒိုဂျင်ဆရာတော် (အေဒီ ၁၂၀၀-၁၂၅၃)တည်ထောင်သော ဆိုတို့ဂိုဏ်းခွဲတို့ဖြစ်ကြသည်။ ကျင့်ထုံးကျင့်စဉ် အနည်းငယ်ကဲသဖြင့် ဂိုဏ်းခွဲကြသော်လည်း လိုရင်းသည် အတူတူပင်ဖြစ်သည်။

ဈေးကျင့်ရှိတို့ (ကျောင်းဝိဟာရ၌ ဗုဒ္ဓနှင့် ရဟန်ဘရပ်တူများ ရှိသော်လည်း) ရပ်တူကိုးကွယ်ခြင်းကို အားမပေး။ (ကျောင်းဝိဟာရ၌ ပညာပါရမိ တသုတ္တန်ကဲ့သို့ ကျမ်းကန်စာပေ ထားသော်လည်း) ကျမ်းကန်စာပေစွဲ မရှိ။ မိမိကိုယ်ကိုသာအားကိုး၍ ဈေးကျင့်တရားမှန် ထင်မြင်လာအောင်အားထုတ်ရသည်။ ရပ်တူ၊ ကျမ်းကန်တို့သည် မိမိကို ဖေးမလမ်းပြရန်သာဖြစ်သည်။ ထိုအတူ ဆရာရှုရသည်လည်း မိမိကို မတိမ်းမစောင်းရအောင်ပဲ့ပိုင်ရုံသာ တတ်နိုင်လေသည်။ တဖန် ဈေးကျင့်အဖို့ အားကိုးစရာ ပရမတ္တမ၊ ဖန်တီးသူ ဗြဟ္မာဟူ၍မရှိ။ ဈေးသည် လူတစ်ဦးတစ်ယောက်၏ သဘာဝစိတ်ဓာတ်နှင့်သာ ဆိုင်လေသည်။ အမိကအချက်မှာ ဖြူစာင်မှာ၊ အကျင့်ကောင်းမှာ ဖြစ်လေသည်။

ဤတွင် ယော်ယျအားဖြင့် စိတ်သည် မောဟုံး၍ နောက်ကို နေတတ်သည်။ ချုံတွေစင်သော် နှုဂ္ဂရေသည် ကြည်တက်လာသကဲ့သို့ မောဟာ ပျောက်သော် စိတ်သည် ကြည်လင်ဖြူစာင်လာလေသည်။ ထိုအခါ မိမိ၏ နှုဂ္ဂသဘာဝသည် ထင်ထင်ရားရား ဖြစ်လာတော့သည်။

မိမိ၏ သဘာဝ ပေါ်လာအောင် (ကမ္မဋ္ဌာန်း) တရားထိုင်ရလေသည်။ တရားထိုင်ရ၌ ရှူးဦးစွာ ဖုံးထူးလိုလိုလေသည်။ ထိုဖုံးပေါ်တွင် ညာခြေထောက်ကို ဘယ်ပေါင်ပေါ်တင်၊ ဘယ်ခြေထောက်ကို ညာပေါင်ပေါ်တင်၍ တင်ပျော်ခွဲထိုင်ရသည်။ (သို့တည်းမဟုတ် ဘယ်ခြေထောက်တစ်ခုတည်းညာပေါင်ပေါ်တွင် တင်၍ ထိုင်ရသည်။) အဝတ်အစားမှာ ကိုယ်ပေါ်

တွင် သက်သောင့်သက်သာရှိရသည်။ ကျောရိုးနှင့် ဦးခေါင်းကို မတ်မတ် ထားရသည်။ ရွှေနောက် ယိမ်းယိုင်ခြင်း မရှိစေရ။ နာခေါင်းနှင့် ချက်ကို လည်းကောင်း၊ နားနှင့်ပခုံးနှစ်ဖက်ကို လည်းကောင်း တဖြောင့်တည်းဖြစ်ရသည်။

လက်အထားအသိအတွက် တင်ပျော်ခွေပေါ်တွင် ဘယ်လက်ဖမ့်း
ကို ညာလက်ဖဝါးအပေါ်တင်၍ လက်မချင်းထိနေရသည်။ လျှောကို အာ
ခေါင်နှင့် ထို ပါးစပ်ကိုပိတ်၊ မျက်လုံးကို (တစ်ဖက်)ဖွင့်၊ အသက်ည်ည်
သာသာ ရှုရသည်။ ထိုနောက်မူကား မိမိ၏ သဘာဝကို ရှာရလေသည်။
သို့တည်းမဟုတ် ထင်မြင်စေရလေသည်။ ရှာနည်း၊ ထင်မြင်စေနည်းမှာမူ
နှစ်မျိုးရှိလေသည်။

ရင်ရှင်းဂိုဏ်းဝင်သည် ကိုအန်ခေါ်သည့် ပုံစံကို သုံးသပ်ရလေ
သည်။ ကိုအန်ဆိုသည်မှာလည်း အခြားမဟုတ်။

“လက်နှစ်ဘက်ဖြင့် လက်ခုပ်တီးလျှင် အသံထွက်ပေါ်လာ၏။
လက်တစ်ဖက်၏အသံကို နားထောင်ကြည့်ပါ” ကဲ့သို့ (အပေါ်ယံကြည့်
က အမြီးအမောက်မတည့်သော) ပုံစံမျိုးဖြစ်သည်။ ရင်ရှင်းဂိုဏ်းဝင်သည်
ကြံစည်ကြည့်၊ ယုံ့ရှုကြည့်၊ ဝိတက် ဝိစာရသုံးကြည့်၍ အဖြေရှာ၏။
အဖြေမရ၊ အဖြေမရခြင်းမှာလည်း သုခ-ဒုက္ခ၊ အကောင်းအဆိုး၊ အတိတ်
အနာဂတ်၊ သူပဲ ငါပဲစသည်ဖြင့် မည်သည့်အရာမဆို နှစ်ခွဲမြင်တတ်၊ ခွဲ
ခြမ်းစိတ်ဖြောလေ့ ရှိတတ်သောကြောင့် ဖြစ်လေသည်။

ကိုအန်ပုံစံကို ခွဲခြမ်းစိတ်ဖြောရင်းက၊ ခွဲခြမ်းစိတ်ဖြောသည့်အဆင့်
ဝိတက်၊ ဝိစာရအဆင့် လွန်သည်နှင့်တစ်ပြိုင်နက် ဘွားခနဲ့ မိမိ၏ သဘာဝ
ထင်လေတော့သည်။ တစ်နည်း၊ ဆတိရိခေါ် ဉာဏ်အမြင်ပေါ်လေတော့
သည်။ တစ်နည်း ပရမတ်သစ္စာဆိုက်လေတော့သည်။ ပရမတ်သစ္စာဆိုက်
ပြီးသည့်နောက်တွင်ကား ရင်ရှင်းဂိုဏ်းဝင်သည် နေ့စဉ်ကြံတွေ့ရသော
သမုတ်သစ္စာနယ်သို့၊ သက်သောင့်သက်သာ ပြန်ဝင်လာနိုင်လေသည်။
သမုတ်သစ္စာနယ်၌ကား ပေါ်ကျော်း မိန်းမဟု၍ ရှိ၏။ မနေ့ကနှင့် ယနေ့
သည် တစ်ခြားစီဖြစ်၏။ မကောင်းမှုသည်လည်းကောင်း၊ ကောင်းမှုသည်
လည်းကောင်း၊ ဖြစ်ပျက်နေ၏။ ရင်ရှင်းဂိုဏ်းဝင်သည် ထိုသမုတ်လောက
တွင် ပေါ်နေသမနသိကာရနှင့် (အသင့်အတင့်နှလုံးသွင်း၍) နေထိုင်ပြု
မှပါလေသည်။

ဆိုတိုဂိုဏ်း၏ (ကမ္မဋ္ဌာန်း) တရားထိုင်နည်းကို ဆိုရှုံးတော့ မည်။ ဆိုတိုဂိုဏ်းဝင်သည် တရားထိုင်သည်ကား မှန်၏။ သို့သော် မိမိ၏ နကိုယ်သဘာဝကို ရှာရန်ဟူ၍ တမင်ရည်ရွယ်ချက် မရှိပေ။ တရားထိုင်ရုံး သက်သက်ထိုင်လေသည်သာ ဖြစ်၏။ သူ့အဖို့ တရားထိုင်သော အမှုပိုပင် တရားအမြင်ရှိပြီးသားဟူ၍ ခံယူထားလေသည်။ သူသည် သူ့မနောကတ် ထဲသို့ အာရုံတွေ ဝင်လာ၍ အတွေးအမြင်တတန်းတန်း အဖြစ်မခံ။ သတိ ကပ်သည်။ ထိုအခါ သူ့တွင် ဗဟိုဒ္ဓ(အပြင်) နှင့် အမြတ်(အတွင်း) ဟူ၍ မရှိတော့။ အပြင်လောကနှင့် မိမိသည် တစ်ခုတည်း တစပ်တည်း တသား တည်း ဖြစ်လာသည်။ အရာရာနှင့် မိမိသည် သဟာတ ဖြစ်လာသည်။ စည်းလုံးညီညာတ်လာသည်။ ရွင်လန်းပေါ့ပါးလာသည်။ ဤသည် မိမိ၏ နိုင်သဘာဝကို ထင်ရှားစေသော လက္ခဏာတစ်ရပ်ပင်။ ဉာဏ်အလင်း ပေါက်ခြင်း သက္ကာတတစ်ခုပင်။

လက်တွေအားဖြင့် ချင်ဂိုဏ်းဝင်တစ်ဦး၏ အမှုအရာကို ကြည့်ပါ လေ။ ထိုသူသည် ရှေ့ရေးကို အာရုံမပြု။ နောက်ကြောင်းကိုလည်း မစဉ်းစား။ ပစ္စွာနှစ်တည့်တည့်ကြည့်၍ ပစ္စွာနှစ် တည့်တည့်နေသည်။ ထို့ကြောင့် လက်တွေကျလေသည်။ ကလေးတစ်ယောက်သည် ရေနစ်နေသည် ဆို အံ့။ ထိုသူသည် ကလေးကို ရေထဲဆင်းကယ်လိမ့်မည်။ ကယ်ပြီးနောက် ထိုကိစ္စ ဆုံးခန်းတိုင်ရောက်၏။ ကယ်ခဲ့သည့်အတွက် ပစ္စွာနှစ် တမလွန် အကျိုးကို သူမတွေး။ ကုသိုလ်အလုပ်ဟူ၍ တမင်ဝမ်းသာခြင်း မရှိ။ ထိုသူ သည် လုပ်စရာရှိသည်ကို လုပ်ခြင်းသာဖြစ်တော့သည်။ ဤနည်းနှင့်နှင့် အစာစားသောက်ခြင်း၊ လမ်းလျှောက်ခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်းစသော လူမှုရေးကိစ္စတို့တွင်လည်း ညီညီမျှမှ အံ့ဝင်ခွင်ကျ အလိုက်သင့် အလျား သင့် လုပ်ဆောင်လေသည်သာ ဖြစ်သည်။ ဥပမာလျှင် ငြက်သည် ကောင်း ကင်တွင် ပေါ့ပေါ့ကလေး ပုံသန်းသကဲ့သို့ ငါးသည် ရေထဲတွင် လွယ် လွယ်ကလေး ကူးသကဲ့သို့ ထင်ရောင်လေသည်။

တကယ်တန်း ဆိုလျှင်ကား လူနှင့် အဟိတ် တိရစ္ဆာန်တို့၏ သဘာဝကွာမှုသည် ကွာခြားသည်ဟု ဆိုရလိမ့်မည်။ လူ၏ သဘာဝကျမှု သည် အသိဉာဏ်နှင့်ယျဉ်နေ၏။ အဟိတ်တိရစ္ဆာန်၏ သဘာဝကျမှုသည် မွေးရာပါစရိတ်အရ ဖြစ်လေသည်။ အမှန်တရား သီမြင်ရေး၊ မိမိသဘာဝ ပေါ်ထွက်ရေး ောဓိဉာဏ်အလင်းရေးနှင့် စပ်၍ စျင်တရားဆရာတစ်ဦး

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၆၇

ကို တစ်ယောက်သောသူက မေးဖူးသည်။ ထိုအမေးကို ဆရာက ပြန်ဖြေ
သည်။ အမေးနှင့် အဖြေတို့မှာ အောက်ပါအတိုင်းပင်။

“အမှန်တရားမြင်ဖို့ ဉာဏ်အလင်းရဖို့ ကမ္မဋ္ဌာန်းအလေ့အကျင့်
လုပ်ပါသလား”

“လေ့ကျင့်ပါတယ်”

“ဘယ်လို လေ့ကျင့်ပါသလဲ”

“ထမင်းဆာတဲ့အခါ ထမင်းစားပါတယ်။ မောရင် အိပ်ပါတယ်”

“ဒါ လူတိုင်း လုပ်ကြတာပဲ။ တစ်ခြားလူတွေဟာ ဆရာလိုပဲ
ကျင့်ကြတယ်လို့ မဆိုနိုင်ဘူးလား”

“မဆိုနိုင်ပါဘူး”

“ဘာကြောင့်လဲ”

“ဘာကြောင့်လဲဆို၊ ထမင်းစားနေတုန်း ထမင်းအာရုံတစ်ခုထဲနဲ့
စားတာမှ မဟုတ်ဘဲ။ တစ်ခြားအာရုံတွေလည်း သူတို့မှာ အများကြီးဝင်နေ
ပါတယ်။ သူတို့ အိပ်ရာဝင်တဲ့အခါ အိပ်ပျော်တာမဟုတ်ဘူး။ ဟိုဒင်း
ဒီဒင်း တွေ စဉ်းစားနေကြပါတယ်။ ဒါကြောင့် ကျပ်နဲ့ မတူဘူး”

မှန်ပေသည်။ ဈောင်းကိုဝင်တစ်ဦးသည် မျက်စိနှစ်လုံး ပွင့်နေချိန်
၏ အရာရာတွင် သတိယျော်လျက်သာ ရှိသည်။ တစ်ချိန်ပြီး တစ်ချိန်၊ တစ်
ခက်ပြီး တစ်ခက်၊ အချိန်ပြည့်နေသည်။ ဘယ်အလုပ်ကမှ (ကျင့်ဝတ်နှင့်
မဆန့်ကျင်သရွှေ့) မသေးသိမဲ့။ ထို့ကြောင့် ကျောင်းသခံမ်းနှင့် အပြင်
လောကသည် မစိမ်း။ လောကကို ရဲရဲကြည့်သည်။ လူမှုရေး သာသနာရေး
ကို (အရင်းခံအားဖြင့်) မခွဲမခြား၊ ထွေးယူက် ရောနောလုပ်သည်။ တစ်ခု
သာရှိသည်။ သံဃာက လူဝတ်ကြောင်ထက် သိက္ခာပုဒ်ပိုများလေသည်
ဖြစ်သည်။

ဈောင်း၏ သာသနာရေးလည်း အတတ်ပညာ အရပ်ရပ်အပေါ်
တွင် ရူးရှလှပေသည်။ ဂျပန်တို့၏ လက်ဖက်ရည်ပွဲ အစီအစဉ်တွင် လည်း
ကောင်း၊ ဥယျာဉ်ပြုစုရေးတွင်လည်းကောင်း၊ ပန်းချိုးရေးခြောက်ရာတွင်
လည်းကောင်း ဈောင်း၏ ပိုမိုကြောင်း လောကနှင့် သဟဇာတ်ဖြစ်နေမှု သဘောဝင်
နေပါလေသည်။ ထို့အတူ ဈောင်းကျင့်စဉ်ကို ဂျပန်စစ်ဘက်ကလည်း နှစ်
သက်အတူယူလေသည်။ ဈောင်း၏ အတိတ်အနာဂတ် မတွေး
သော၊ အကြောက်အချုံမရှိသော သဘောကို စစ်လေ့ကျင့်ရာ၌ ထည့်၍သုံး

၆၈ * တိုက်စိုး

လေသည်။ ဘဂရို့-ဇနည်သွေးစိတ် ပါက်ဖွားလေအောင် ထည့်ချွဲသုံးလေသည်။

ဤသို့အားဖြင့် ဗုဒ္ဓသာသနသည် အေဒီခြာက်ရာစုမှ ဆယ့်နှစ်ရာစုထိတိုင်အောင် ပြည်သူများအကြားတွင်လည်းကောင်း၊ အပ်ချုပ်ရေးစစ်ရေးဘက်တွင်လည်းကောင်း ပုံးနှံခဲ့လေသည်။ နိမ့်ကျမယောင် ဖြစ်ခဲ့သော ကာလကား ရှိပါ၏။ ထိုကာလကား အေဒီ တစ်ထောင့်ရှစ်ရာခြာက်ဆယ့်ရှစ်ခုနှစ်၊ မေကျိုဘရင်လက်ထက်တွင် ဖြစ်ပေသည်။ ထိုအခါ့ဗုဒ္ဓသာသန၏ ရှင်တိုဘာသာကို အစိုးရကိုယ်တိုင် ချီးမြှောက်ကာ ဘုရင်ကိုလည်း ဘုရားတစ်ဆူသဖွယ် အဆင့်မြှင့်လေသည်။ အမျိုးသားရေးကို အားပေးလေသည်။ လျှစ်လျှော့လေသည်။ သို့သော်လည်း ဗုဒ္ဓသာသနသည် ပြန်ချွဲစည်ပင်လာခဲ့ပါလေသည်။

IL

ဗုဒ္ဓသာသနသည် တောင်းခြောင်းအား

ဗုဒ္ဓသာသနသည် အိန္ဒိယတောင်ဘက်အေသ၊ အရှေ့တောင်အာရု အေသများသို့လည်း ပုံးနှံခဲ့လေသည်။ ထိုအေသများတွင် လက်းဒီပ-သီ ဟိုင်း၊ မြန်မာ၊ ထိုင်း(ယိုးဒယား)၊ ကမ္မာ(ကမ္မာဒီးယား)၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိန်းရှား အေသများ ပါဝင်လေသည်။ ဤတွင် မြန်မာအေသ မှတစ်ပါး ကျော်အေသများကို တစ်စုတစ်ပေါင်းတည်း ရေးပြပါအံ့။

သီဟိုင်းသို့ သာသနရောက်ခဲ့သည်မှာ (မဂ်စတိုင်းပြည်ရှင်) အသောကမင်းလက်ထက်တွင် ဖြစ်ပေသည်။ အသောကမင်းသည် သား ဖြစ်သူ ရှင်မဟိန္ဒနှင့် ရဟန်းအချို့ကို သီဟိုင်းသို့ သာသနပြု ကြွရောက်စေ လေသည်။ ထိုအခါ မင်းနေပြည်ဖြစ်သော အနုရာဓမ္မရှုံး အေဝါနံပိုယ တိသုမင်း(ဘီစီ ၂၄၇-၂၀၇) နန်းစံလျှက်ရှိလေသည်။ ထိုမင်းနှင့် မူးမတ် ကတော် မယားတို့သည်လည်း တရားကြားနာရပြီးသည့်နောက် ဗုဒ္ဓဘာ သာဝင်များ ဖြစ်ခဲ့ကြသည်။ ထိုအခါ ရဟန်းအဖြစ် ကူးပြောင်းကြသူများ လည်း ရှိတန်သလောက် ရှိခဲ့ပါ၏။ မဟာဝိဟာရကဲ့သို့သော ကျောင်း တိက်ကြီးများ၊ ထူပါရာမ (**ပုံ ၃၁**) ကဲ့သို့သော စေတိထူပါများလည်း ဖြစ်ထွန်းခဲ့ပါ၏။ ထူပါရာမအရံ့ပြုပင် သံ့ကိုယနာတင်ခဲ့ပါ၏။ မိန်းမများ အဖို့မှာမူ မဂ်စတိုင်းမှ သယ်မိတ္တာဘိက္ခနီ ရောက်လာပြန်သည်ဖြစ်၍ ရဟန်းဘောင် ဝင်ခွင့်ရပေသည်။ ထိုဘိက္ခနီကို အကြောင်းပြု၍ ရှင်လူ အများသည် အနုရာဓမ္မရှုံး ဗောဓိပင်ကို စိုက်ပျိုးကာ ပူဇော်ခွင့်ရကြလေ သည်။

ဝဋ္ဌဂါဏီမင်း (ဘီစီ ၁၀၁-၇၇) လက်ထက်တွင်ကား သံယာငါးရာစေး၍ သံဃားယနာ တင်ရပြန်လေသည်။ အကြောင်းမှာ မဟာဝိဟာရကျောင်းနေ ရဟန်းများကတစ်ဖက်၊ အခြားရဟန်းများကတစ်ဖက် ဂိုဏ်းကွဲကြလေ၍ သံဃားယနာတင်ရခြင်းဖြစ်သည်။ ထိုသံဃားယနာတွင် ထူးခြားချက်တစ်ခုရှိပေါ်။ ရေးအိန္ဒိယနှင့် သီဟိုင်းတွင် နှုတ်ဖြင့်သာ သံဃားယနာတင်ခဲ့ကြလေသည်။ ယခုမှ ပေတွင်စာရေး၍ တင်ကြလေသည်။ တင်သည့်ဘာသာစကားမှာကား (အသောကကျောက်စာသုံး ပါကတ စကားနှင့် နီးစပ်သော) ပါဋ္ဌားသာပင်ဖြစ်သည်။ ဤသည် ပထမ ထူးခြားချက်ဖြစ်လေသည်။ ဒုတိယ ထူးခြားချက်တစ်ခုသည် အေဒီလေးရာစုတွင် အိန္ဒိယမှ ဗုဒ္ဓစွဲယော်သော်သည် သီဟိုင်းသို့ ရောက်လာခြင်းဖြစ်သည်။ ထိုစွဲယော်ကို အနုရာပုံရ (ထိုနောက် ကန္တိ)၌ တိုက်နှစ်းဖြင့် သီးသန့်ထားရှိလေရာ ရှင်လူအများ ဖူးမြှုပ်ပူဇော်ခွင့် ရပြန်လေသည်။

သီဟိုင်းတွင် ဗုဒ္ဓသာသနာသည် တစ်စတစ်စ စည်ပင်လာလေသည်။ သီဟိုင်းသို့ ပြည်ပမှ ပညာလာဆည်းပူးသော ရဟန်းသံယာများလည်းရှိလေသည်။ ထိုအထဲတွင် အရှင်ဖော်ယန်နှင့် အသွောင်းပုံးပါလေသည်။ အရှင်ဖော်ယန်အကြောင်းကို ရေးယခင်က အနည်းငယ်ဖော်ပြခဲ့ဖူးပြီ။ အရှင်ဗုဒ္ဓပေါ်သာ၏အကြောင်းကိုကား ယခုဖော်ပြရလိမ့်မည်။ ထိုအရှင်သည် (သူတေသီအချို့၏ အလိုအရ) ဗုဒ္ဓကယာတွင် ဖွားမြင်သူဖြစ်သည်။ ထိုအချို့အခါ(အေဒီငါးရာစု)၌ ထိုအေသသည် ထူးခြားနေလေသည်။ ထူးခြားပုံမှာ အိန္ဒိယအေသအသီးသီးတွင် ဗုဒ္ဓဘာသာစာပေများကို သက္ကတဘာသာသာဖြင့် မှတ်တမ်းတင် လေ့လာလျက်ရှိကြသည်။ ဗုဒ္ဓကယာတွင်ကား ဤသို့မဟုတ်။ ပါဋ္ဌားသာဖြင့်သာ ဗုဒ္ဓစာပေများကိုလေ့လာကြလေသည်။ ဗုဒ္ဓကယာရှိကျောင်းတိုက်တွင် သီတင်းသုံးကြသော သီဟိုင်းရဟန်းများသည် ပါဋ္ဌားသာကိုသာ သုံးကြလေသည်။ ထိုသံယာတို့၏ အကြီးအမျိုးသည် ရှင်ရေဝတော်သုံး။

ဤတွင် ပိဋ္ဌကတ်နှင့်စပ်၍ သီဟိုင်းဖြစ် (အဖွင့်) အဋ္ဌကထာများပေါ်များကြောင်းကို ဆရာဥပဇ္ဈာယ်ဖြစ်သူ အရှင်ရေဝတော်မှ ရှင်ဗုဒ္ဓပေါ်သာကြားသီရပေါ်။ ထိုအဋ္ဌကထာများကို ဖတ်ရှုလေ့လာလိုသဖြင့် ရှင်ဗုဒ္ဓပေါ်သာသည် သီဟိုင်းသို့ ကြခဲ့လေသည်။ သီဟိုင်းသို့အရောက်တွင် (ပိဋ္ဌကတ်သုံးပုံ အချုပ်ဖြစ်သော) ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို ပြစ်လေ

သည်။ ထိနောက် (ဝိနည်းငါးကျမ်းအဖွင့်) သမန္တပါသာဒိုက အဋ္ဌကထာ၊ ကတ်အဋ္ဌကထာများကို သီဟိုင်းဘာသာမှ ပါဉိုဘာသာသို့ ပြန်ဆိုခဲ့သည်။

ဤသည် သီဟိုင်းမြို့ ဗုဒ္ဓဘာသာနာပွင့်လန်းပုံ တစ်စိတ်တအေသဖြစ်သည်။ သို့သော်လည်း သီဟိုင်းတွင် မဟာယာနဂိုဏ်းအပါအဝင် ဂိုဏ်းကွဲအချင်းချင်း ပြိုင်ဆိုင်မှုများ ရှိနေပါသေး၏။ (အိန္ဒိယတောင်ပိုင်း) စောင့်တိုင်းသား ဒမို့လူမျိုးတို့က နောင့်ယုက်၍ ပြည်ထဲရေးမြို့မြို့သက်သော အခြေအနေလည်း ဖြစ်ခဲ့ပါလေသည်။ ထိုအခါ အေဒီရှစ်ရာစုံ အနုရာဓမ္မရ မှ ပေါ်လှေရာဝသို့ မင်းနေပြည်ရွှေ့လေသည်။ ပထမမေမြာက်၊ ပရက္ခမဗာဟု မင်း (အေဒီ ၁၁၅၃-၁၁၈၆) လက်ထက်သို့ ရောက်သောအခါ တိုင်မှ မဟာဝိဟာရကျောင်းအယူဝါဒသည် နိုင်နိုင်ခဲ့ခဲ့ ဖြစ်လာခဲ့တော့သည်။ ထိုအချိန်သည် ဟိုဘက်အိန္ဒိယွှေ့ ဗုဒ္ဓဘာသာ မေးမှုနှင့်လာသည့် အချိန်အခါပင် ဖြစ်လေသည်။ သည်ဘက်သီဟိုင်းမြို့ကား မင်းကိုယ်တိုင်က သာသနာကို ချီးမြှောက်လေ၍ ကျောင်းကန်အများအပြားလည်း ဖြစ်ထွန်းလေသည်။ ထိုင်း (ယိုးဒယား)၊ မြန်မာစသော ပြည်ပမှ ရဟန်းသံပါးတို့ကလည်း သီဟိုင်းကို လေးစားကြပေသည်။ မြန်မာနိုင်ငံဒေသ-ပုဂံမှုဆိုလျှင် ဥက္ကရာဇ်ဝထောရ်နှင့် သံပါးအများလာရောက် ပညာနှီးနောကြပေသည်။ ထိုအတဲ့မှ ဆပဒသာမဏေသည် သီဟိုင်းမြို့ နှစ်အတန်ကြာနေထိုင်၍ ရဟန်းခံယူခဲ့လေသည်။

အေဒီ တစ်ဆယ့်ငါးရာစုံနောက်ပိုင်းတွင် သီဟိုင်းသာသနာသည် အတိုက်အခိုက်နှင့် ကြိုရပြန်လေသည်။ ပေါ်တူဂါ၊ ဒတ်၊ အက်လိပ်နယ်ချဲ့၊ ဒက်ကို အစဉ်တစိုက် ခံရလေသည်။ ဘာသာခြား အယူဝါဒတို့၏ အထိုးအဖောက်ကို ခံရလေသည်။ သို့ရာတွင် နိုင်ငံလွတ်လပ်ရေးရသည့်အခါ သာသနာသည် နေရာမှုန်ပြန်၍ရောက်လေသည်။

သီဟိုင်းမှ (ထေရဝါဒ) ဗုဒ္ဓဘာသာသည် ကုန်သည်များ၊ သာသနာပြုများမှတစ်ဆင့် အရှေ့တောင်အာရုဒေသများသို့ ရောက်ခဲ့လေသည်။ ထိုအတူ အိန္ဒိယတောင်ပိုင်း အမရာဝတီဘက်၊ ကို့ဗုရဘက်မှသည် ရေလမ်းခရီးဖြင့်လည်းကောင်း၊ အိန္ဒိယအရှေ့မြှောက်ပိုင်း၊ ဗုံးလား-ဗီဟာဘက်မှ သည် ကုန်းလမ်းရေလမ်းခရီးဖြင့်လည်းကောင်း ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာ၊ ဗြာဟ္မာ၊ ဟိန္ဒိုဘာသာတို့သည်လည်း အရှေ့တောင်အာရုဒေသများသို့ ရောက်ခဲ့ပါလေသည်။ တစ်ဖန် တရာတ်ဒေသ အနောက်

၇၂ * တိုက်စိုး

တောင်ပိုင်း (ယူန်) ဒေသသည် အရှေ့တောင်အာရုဒေသများနှင့် ကျော်ခိုင်း နဲ့စပ်ဖြစ်လေရာ၊ ထိုဘက်မှ တရာတ်န္တယ်သော မဟာယာနဗုဒ္ဓဘာသာ သည် ထိုဒေသများသို့ ရောက်ခဲ့ပြန်လေသည်။

ထိုင်း(ယိုးဒယား)ဒေသကို ကြည့်ပါလေ။ အေဒီခြောက်ရာစွဲတွင် ထိုဒေသအလယ်ပိုင်း မဲနမ်မြစ်ကမ်းရှိုးတန်းပေါ်၍ ဒုရဝေတီပြည်ဟူ၍ ရှိပေး၏။ ထိုပြည်၏ အနောက်ဘက်၌လည်း ရာမည်ဒေသ(သထံပြည်) ဟူ၍ရှိ ပေး၏။ ထိုဒေသနှစ်ခုစလုံးတွင် မွန်လူမျိုးများ နေထိုင်ကြလေသည်။ ထို အခါကာလတွင် ဒုရဝေတီပြည်၏ ဗဟိုချက်ချာ ပရပထံမြို့တော်၌ ဗုဒ္ဓဘာသာ ထွန်းကားနေလေပြီ။ ပရပထံ၌ တည်ဆောက်သော စေတီပုထိုး သည်(မူလတွင်) သီဟို၌ပုံစံဖြစ်လေသည်(ပုံ ၃၅)။ ထူလုပ်သော ရုပ်ပွားတို့မှာ ဂုတ္တေခေတ်ဟန်ဖြစ်လေသောကြောင့် နောင်အခါမွန်ဂုတ္တအန်ပညာ ဟု ခေါ်တွင်လေသည်။

အေဒီကိုးရာစွဲကား ဒုရဝေတီနှင့် ယခုလောဒေသတို့သည် သူရှိ ယဝါမန်ကဲ့သို့ အရှေ့ဘက်မှ ခမယ်လူမျိုးဖြစ်သော ကမ္မာဒီးယား)သူရင်များအောက်သို့ ရောက်ခဲ့ရပေသည်။ သူတို့က မွန်တို့ဌာနီ လော့ပုရိကို မင်းနေပြည် လုပ်လေသည်။ ထိုကမ္မာဇာုရင်တို့သည် ဗြာဟ္မာကာဟိန္ဒြာဘာသာ သိုံဝရိက်းသား (နှင့် ဗိသုနိုးဂိုက်းသား)များ ဖြစ်ကြသည့်အတိုင်း သူတို့စိုးမိုးရာဒေသတွင်လည်း သူတို့၏ ဉာဏ်သည် ဝင်လာခဲ့လေသည်။ ဘာသာရေး ပစ္စည်းလက်ရာပုံသဏ္ဌာန်များလည်း အိန္ဒိယဆံဆံ ခမယ်ဆံဆံ ဖြစ်လာတော့သည်။

တစ်ခုရှိသည်မှာ အနောက်မြောက်ဘက်တွင် မွန်အချို့သည် ဟရိပုဋ္ဌယ (ယခုအခေါ် လမ်းပုံး)ဟူ၍ ပြည်တည်ထောင်ခဲ့ပြီးလျှင် ဆက်လက် ခိုင်မြှေနေကြလေသည့် အချက်ဖြစ်လေသည်။ ထိုဟရိပုဋ္ဌယမှ ထောင့်လေးထောင့်၊ အဆင့်ငါးဆင့်ရှိသော ဝတ်ကူကုတ်လိုက်ဂူဘုရားမျိုးလည်း ဖြစ်ထွန်းခဲ့လေသည်။

အေဒီဆယ့်သုံးရာစွဲကား တရာတ်ဒေသ အနောက်တောင်ပိုင်း (ယူန်)မှ ထိုင်းလူမျိုးများ ဆင်းလာပြီးလျှင် ဒုရဝေတီဒေသကို ခမယ်များထံမှ ယူငင်သိမ်းပိုက်လေသည်။ သူတို့နှင့်အတူ တရာတ်န္တယ်သော မဟာယာဉ် ဘာသာရေးအယူအဆများလည်း ပါလာခဲ့လေသည်။ သို့ရာတွင် ရာမည်ဒေသနှင့် ဟရိပုဋ္ဌယဒေသတို့မှ မွန်ယဉ်ကျေးမှုနှင့် တစ်စတစ်စ

ထိတွေလာမိလေသည်။ သူတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်လာကြသည်။

သူတို့၏ ဗဟိုချက်ခြာကား၊ သောက္ကတဲဖြစ်လေသည်။ သူတို့၏ အာဏာစက်သည် တဖြည်းဖြည်း ပုံနှံလာခဲ့ပြီးလျှင်၊ ရာမညာအသနှင့် ကမ္မာဇာမယ်တို့အလယ်တွင် ခိုင်ခိုင်မာမာရှိခဲ့လေသည်။ သူတို့သည် ကမ္မာဇာက်သို့ပင် တိုးခဲ့တိုက်ခိုက်တတ်လေသည်။ လောဒေသတွင် လည်း သူတို့၏ အောင်းလေသည်။

ထိုသောက္ကတဲခေတ် ဗုဒ္ဓသာသနာသည် သီဟိုဋ္ဌနှင့် အဆက် အသွယ်များလာ၏။ များလာရခြင်းမှာ၊ ပထမမြောက် ဓမ္မရာဇာမင်း၊ ဒုတိယမြောက် ဓမ္မရာဇာမင်းတို့ကြောင့် ဖြစ်လေသည်။ ထိုမင်းနှစ်ပါးစလုံးပင် သီဟိုဋ္ဌသို့ ရဟန်းသံယာများလွှတ်၍ အဆက်အသွယ်လုပ်ခဲ့လေသည်။ ထိုပြင် ဒုတိယမြောက် ဓမ္မရာဇာမင်းသည် ပိဋကတ်စာပေါ်လိမ္မာ၏။ ဘာသာတရားကို ကိုင်းရှိုင်း၏။ ကိုင်းရှိုင်းသည့် အလျောက်လည်း ကိုယ်တိုင်ရဟန်းပြုခဲ့လေသည်။

ထိုမင်း၏ လုံးလကြောင့် အေဒီ ၁၃၆၁ ခုနှစ်တွင် သီဟိုဋ္ဌမှ မဟာ သာမိမထေရးသည် သောက္ကတဲသို့ ကြွရောက်သီတင်းသံးကား၊ ပရီယတီ သာသနာထွန်းကားအောင် ဆောင်ရွက်ခဲ့လေသည်။ ထိုသောက္ကတဲခေတ်၌ ထုလုပ်သောဆင်းတုရုပ်ပွားတို့သည်လည်း ထူးခြားသည်ဟု ဆိုအပ်လှပေ သည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဆင်းတုကို တင်ပျဉ်ခွဲပုံ၊ လျောင်းတော် မူပုံ၊ မတ်ရပ်ပုံဟူ၍ ယေဘုယျ ထုတတ်ကြသည်သာ များလေသည်။ သောက္ကတဲတွင်ကား ဗုဒ္ဓအေသစရှိကြချိပုံကိုလည်း ထုတတ်လေသည်။ (ပုံ ၃၆)။

ထိုင်းတို့သည် သောက္ကတဲ၌သာ နှစ်းစိုက်သည်မဟုတ်။ မြောက် ဘက်ရှိ င်းမယ်၌လည်း နှစ်းစိုက်ခဲ့ကြသည်။ သို့ရာတွင် အေဒီဆယ့်လေး ရာစုံ သောက္ကတဲမင်းဆက်သည် တိမ်ကောခဲ့လေသည်။ ထိုအခါ အယုဒ္ဓ ယသည် မင်းနေပြည်ဖြစ်လာတော့သည်။ ဘာသာရေးအဆောက်အအုံ တည်ဆောက်ရေး၊ ရပ်ပွားဆင်းတုထုလုပ်ရေးသည်လည်း အယုဒ္ဓယခေတ် ၏ အသွင် ဆောင်လာခဲ့လေသည်။

ထိုခေတ်တွင် အများအားဖြင့် မြင်တွေ့ရသော ရပ်ပွားဆင်းတု သဏ္ဌာန်တို့သည်လည်း မကိုင်းဆောင်း ဗုဒ္ဓကြေးရပ်ပွားများပင် ဖြစ်လ

၇၄ * တိုက်စိုး

သည်။ ထိုသို့သော ရပ်ပွားမျိုးကို ထုလုပ်မှုသည် ကမ္မာဇူးလည်း ထွန်းကားခဲ့လေသည်။

အယူဒ္ဓယနေပြည်တော်သည် အေဒီ ၁၇၆၆ ခုနှစ်တွင်မြန်မာတို့၏ စစ်မက်ထိုးနှက်မှုကြောင့် ကျဆုံးခဲ့လေသည်။ ထိုအခါ အေဒီ ၁၇၈၂ ခုနှစ်တွင် ဗန်ကောက်သည် မင်းနေပြည်ဖြစ်လာလေသည်။ ဗန်ကောက်ကို အခြေပြု၍ နှစ်ဦးဆက်ပြန်လည်ထူထောင်သူမှာ ပထမမြောက်ရာမာခိုပတီ မင်းပါပေတည်း။ ထိုမင်းလက်ထက်မှုသည် ယခုထက်တိုင် ထေရဝါဒသာသနသည် စည်ပင်လာခဲ့လေသည်။ ဗန်ကောက်မြို့သည်လည်း သံပါဏာအများအပြားနှင့်တကွ ဝတ်အရှင်ဘုရားကဲ့သို့ ဘုရားပုတိုးပေါ်များလှသော မြို့ဖြစ်လာခဲ့လေသည်။

ထိုင်းတို့နှင့် အပြန်အလှန် အကျိုးပြခဲ့သော ခမယ်တို့အကြောင်းကို ပြန်ကောက်ရှုံးမည်။ ခမယ်တို့အေသာသို့ အိန္ဒိယတောင်ပိုင်း အမရာ ဝတီနှင့် ကိုဋီပုရဘက်မှ ကုန်သည်များ၊ ဘာသာရေးပုဂ္ဂိုလ်များ၊ လာရောက်၍ အခြေခြားလေသည်။ ထိုသူတို့နှင့်အတူ အပ်ချုပ်ရေးစံနစ်၊ ခလေ့ထုံးစံကိုးကွယ်ရာဘာသာ စသည်တို့လည်းပါလာခဲ့လေသည်။ ထိုအေသာသည် ပထမတွင် ဖူနံနိုင်ငံဟူ၍ အမည်ရှိ၏၏။ ထိုနောက်မှ ကမ္မာဟူ၍နိုင်ငံသစ်ဖြစ်လာလေသည်။

ထိုကမ္မာဇူးလည်းတွင် ဗြာဟ္မာဏာဟိုန္တာ၍ ဘာသာသည်ယောက်ဝါမန် ကဲ့သို့ မင်းတို့ကိုးကွယ်ရာ ဘာသာဖြစ်ခဲ့လေသည်။ ဗုဒ္ဓဘာသာ ကိုးကွယ်မှုကားရှိတန်သလောက်ပါရှိပါ၏။ သို့ရာတွင် ထိပ်တန်းနေရာကမဟုတ်လေ။ မင်းတို့သည်လည်း အင်ကောကို မင်းနေပြည်ပြုလုပ်၍မိမိတို့ကိုယ်ကို နတ်အေဒီအဖြစ်ရောက်အောင် မြှင့်တင်ခဲ့ကြသည်။ ဘုရားပုတိုးများတွင် လည်းမိမိတို့သည် သိဝန်တ်(ထို့ပြင် ဗိသုနိုးနတ်)၏ ကိုယ်ပွားဖြစ်လေဟန် ရုပ်တုများတုလုပ်စေခဲ့လေသည်။

သတ္တမမြောက် ယောက်မန်မင်း (အေဒီ ၁၁၈၁-၁၂၁၈) ကား ဗုဒ္ဓဘာသာဝင် ဖြစ်လေသည်။ ထိုမင်းသည် လူနာများအတွက် ဆေးရုံတစ်ရုံနှစ်ခုကိုလည်းကောင်း၊ ဘုရားဖူးများအတွက် ရေပ်တစ်ရုံတစ်ခုကိုလည်းကောင်း ဆောက်တည်ထိန်းသိမ်းခဲ့လေသည်။ အင်ကောအနီး၌ ပြုပင် အင်ကောထုံးအမည်ဖြင့် မြို့တော်သစ်တည်ထောင်ခဲ့လေသည်။ ကြိုတွင် အင်ကောရှိဟိုန္တာ၍လိုက်ရုဘုရား (အင်ကောဝတ်)၌ ဗုဒ္ဓဘာသာရုပ်တု

များဖြင့် ဆင်ယင်မွမ်းမံမှုများကို ပြုလုပ်စေခဲ့သူမှာ ထိုမင်းပင်ဖြစ်တော့ သည်။ တစ်ဖန် အေဒီဆယ့်နှစ်ရာစု အကုန်တွင် အင်ကောထုံးမြို့အလယ်၊ လမ်းလေးခွဲဆုံးရာ၌ ဖေယွန်လိုက်ရှုဘုရားကို တည်ဆောက်စေကာ (မဟာယာဉ်ဗောဓိ သတ္တအဝလောကိုတေသရနှင့် အတူတူဖြစ်သော) လောကေသရရှုပ်တူကြီးများကို တစ်ပူးတည်း ထည့်သွင်းထုလုပ်စေခဲ့လေ သည်။

အဓိပ္ပာယ်မှာ မင်းကေရာဇ်သည်လည်း လောကေသရ၊ လောကေသရသည်လည်း မင်းကေရာဇ်ဟူသော သဘောပေါက်အောင်မင်းတို့၏ တန်ခိုးတောာကို ထင်ရှားအောင် ပြုလုပ်ခြင်းဖြစ်လေသည်(ပု ၃၇)။ ထိုပြင် ဘုရားပုထိုးကို ပန္နက်ချထားပံ့မှုသည်း မြှင့်မို့ရှုတောင် သဏ္ဌာန် ဖြစ်၍၊ ထို့မြင့်မို့ရှုတောင်ထိပ်၌ နတ်အေဝါများစိုးမိုးအုပ်ချုပ်ဟန် သဘောလည်းပေါက်အောင် ပြုလုပ်ခြင်းပင်။

နောက်ပိုင်း ကာလများတွင်၊ ကမ္မာဇနီးနိုင်ငံသည် ထိုင်းနိုင်ငံ၊ သီဟိုင်နိုင်ငံတို့နှင့် အဆက်အဆံများလာခဲ့လေသည်။ မဟာယာဉ် အယူဝါဒ နေရာတွင် ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်လာခဲ့လေသည်။

ကမ္မာဇနီးနိုင်းနံစပ်ဖြစ်နေသော နိုင်ငံတစ်ခုကား စမ္ပါပြည် (ယခုအခေါ်ပို့ယက်နစ်) ဖြစ်လေသည်။ ထိုဒေသဘက်သို့လည်း အိန္ဒိယတောင်ပိုင်းဘက်မှ ကုန်သည်များ၊ မင်းဆွဲစိုးမျိုးများ လာရောက်ခဲ့ကြသည်။ ထိုအခါ စမ္ပါမင်းများသည် ပလ္ာဝမင်းများ ခံယူသော ဝါမန်ဘွဲ့၊ ကို ခံယူတတ်ကြလေသည်။ ထိုမင်းများသည်လည်း ဗုဒ္ဓဘာသာဝင် များဖြစ်ခဲ့ကြလေသည်။ ထို့ကြောင့် ထိုမင်းများလက်ထက်၌ ဆင်းတုရှုပ်ပွားများကို ထုလုပ်ကြသည်တွင် ဒုန်ခူဝန်အေသရှိ အလွန်သပ္ပါယ်လှသော ကြေးဆင်းတုသည် တစ်ခုအပါအဝင် ဖြစ်လေသည်။

အေဒီ တစ်ဆယ့်ငါးရာစုတွင်လည်း မြောက်ပိုင်းမှ အာနံသားတို့သည် တောင်ဘက်စမ္ပါသို့ ဆင်းလာ၍ တိုက်ခိုက်သိမ်းယူခဲ့လေသည်။ ထိုအာနံသားတို့သည် တရာတ်ယဉ်ကျေးမှုနှင့်နီးစပ်သူများဖြစ်ကြသည်။ ထို့အာနံသားတို့ကို အကြောင်းပြု၍ စမ္ပါတွင် တရာတ်နှယ်သောဗုဒ္ဓဘာသာအပြင် ကွန်ပူးမီးအေဝါ ပါဝင်လာခဲ့သည်။ ထိုဒေသတွင် အေဒီနှစ်ဆယ်ရာစုတိုင်အောင်ပင် ဗုဒ္ဓဘာသာနှင့် အခြားဘာသာသည် ရောရောနောနော ရှိခဲ့လေသည်။

ဤနေရာတွင် ရှေးအခေါ် သုဝဏ္ဏဒီပ၊ ယခုအခေါ်အင်ခိုနီးရား ဒေသရှိ သာသနာအကြောင်းကို ဆိုရှိုးတော့မည်။ ဗြာဟ္မာကာဘာသာ၊ ထိနောက် ဗုဒ္ဓဘာသာသည်အိန္ဒိယမြောက်ပိုင်း၊ တောင်ပိုင်းတို့မှ ဂျာဝါးကျွန်းဘက်သို့၊ အေဒီငါးရာစွဲပင် ရောက်ခဲ့လေသည်။ ထိုကျွန်း၏ ဗုဒ္ဓဘာသာသနာကို တိုးပွားအောင်ကြိုးပမ်းခဲ့သူတစ်ဦးမှာမူ အိန္ဒိယရဟန်းတော် ဂုဏ်ပိုင်မထောင် ဖြစ်လေသည်။ ထိုနောက် ဆုမတြားကျွန်းရှိ သီရိ ဝိယေနိုင်ငံ၏ ဗုဒ္ဓဘာသာ ထွန်းကားလာလေသည်။ တရုတ်ရဟန်းတော် အိဆင်သည် မမြှို့မဒေသမှ တရုတ်ပြည်သို့အပြန်တွင် သီရိဝိယေနိုင်ငံသို့ ဝင်ခဲ့၍၊ သာသနာအခြေအနေကို လေ့လာခွင့်ရခဲ့ဖူးလေသည်။ ထိုရဟန်းတော်၏ မှတ်တမ်းအရဆိုလျှင်ဗုဒ္ဓဘာသာသနာသည် ထိုဆုမတြားကျွန်းမှ သည် မာလာယုကျွန်း (မလေးရား)နှင့်တကွ အနီးအနားဒေသများအထိ ပျုံ့နှံခဲ့လေသည်ဖြစ်၏။ အေဒီဆယ်တစ်ရာစွဲကား၊ ဂျာဝါး၌ သေလိန္ဒာ မင်းဆက် စိုးစံနေလေသည်။ ထိုခေတ်အခါ၌ ဤဘက်က ဗုဒ္ဓဘာသာ သည် ဗုဒ္ဓလား၊ ဗီဟာဘက်မှ နာဇူန္တကျောင်းကြီး ဝိဟာရနှင့် အဆက် အသွယ်ရှိနေခဲ့လေပြီ။ နာဇူန္တမှ ဆရာများပင်လျှင် ဂျာဝါးဘက်သို့ လာ ရောက်၍ ဗုဒ္ဓဘာသာစာပေများကို လေ့လာနေခဲ့ကြပြီ။ သေလိန္ဒာမင်းများ သည်လည်း နာဇူန္တဘက်တွင်ကျောင်းများတည်ဆောက် လျှော့အိန္ဒိယ်၌ ထိုမင်းဆက်များ တည်ဆောက်ခဲ့သော သာသနိုက် အဆောက် အအုံတို့အနက်၊ အထူးခြားဆုံးမှာ မြင့်မိုင်တောင်သဏ္ဌာန်ရှိသောမိန္ဒာပုံ၊ လုံးများ ေတ်နိပါတ် ရပ်ကြွများဖြင့် မွမ်းမံထားသော ော်ရောဗုံး မဟာစေတီ ဖြစ်လေသည် (ပုံ ၃၉)။

ထူးခြားသော ရပ်ပွားတစ်ခုကိုလည်း ဖော်ပြရှိုးမည်။ ထိုရပ်ပွားမှာမူ၊ သီဂိုံးသာရို့မင်းဆက် (အေဒီ ၁၂၂၂-၁၂၄၂)မှ မိဖုရားတစ်ပါးကို ပုံတူယူ၍၊ ထုလုပ်သော ပညာပါရမိတာရပ် ဖြစ်လေသည် (ပုံ ၄၃)။ ပြန်ပြောင်း၍ ဆိုရသော် တန္ထရယာနတွင် အာဒီဗုဒ္ဓဟူသော အစအော်းဗုဒ္ဓနှင့် ထိုအာဒီဗုဒ္ဓမှ ပွားခဲ့သော မိန္ဒာပို့လျှော့လေသည်။ ထိုဗုဒ္ဓတို့နှင့်ပူးတွဲလျက် ကြုံဖက်များလည်း ရှိလေသည်။ ပညာပါရမိတာသည်အာဒီဗုဒ္ဓသို့တည်းမဟုတ်(မဟာ)ဝိရောစန် ဗုဒ္ဓ၏ကြုံဖက်ဖြစ်လေသည်။ ထိုဗုဒ္ဓမကသေး၊ ပညာပါရမိတာ၏ ဝိသေသတွင် ပညာဉာသုံး ကိန်းဝပ်သော သဘော၊ မာတာမိခင်၏သဘော၊ စင်ကြယ်သန့်ရှင်းသော သဘောကို

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၇၇

ထိခေတ် ဗုဒ္ဓဘာသာဝင်များက ထပ်လောင်းယူခဲ့ကြပြန်ခဲ့လေသည်။ ဤသို့
အားဖြင့် အလွန် ကြည်ညိုစရာ ကိုးကွယ်စရာ ဖြစ်ခဲ့တော့သည်။

ဗုဒ္ဓသာသနသည် ဆုမတြားကျွန်းတွင် အေဒီတစ်ဆယ့်လေး
ရာစုအထိ လည်းကောင်း၊ ဂျာဝါးကျွန်းတွင် အေဒီတစ်ဆင့်ငါးရာစုအထိ
လည်းကောင်း တည်တဲ့ခဲ့လေသည်။ ထိနောက်မူကား အခြားဘာသာ အယူ
များကြောင့် တိမ်ကောသွားခဲ့လေသည်။



ပုဂ္ဂနာသာမြန်မာရိုင်ငံ

မြန်မာနိုင်ငံအေသာသို့ ဗုဒ္ဓသာသနာ ရောက်လာပုံကို အစဉ်အလာ မှတ်တမ်းတင်ကြသည်မှာ အောက်ပါအတိုင်း ဖြစ်လေသည်။

ရာမည်တိုင်း (မွန်များအေသာ)၊ ဥက္ကလာပနေပုဒ်နှင့် တပုသာနှင့် ဘဏ္ဍာကညီနောင်နှစ်ဦးသည် ကုန်သည်များဖြစ်ကြသည်။ (အယူအဆကဲ့မှာ ထိုသူတို့သည် အိန္ဒိယပြည် ညာရသာနယ်မှ ဖြစ်သည်ဟူ၏။) သူတို့သည် မရှိမအေသာသို့ ကုန်သွယ်ရောက်ရှိလေရာ (ဗုဒ္ဓဂယာဉ်) ဂေါတမဗုဒ္ဓရှင်တော်ဘုရား ဖူးမွင့်၍ လင်းလွန်းပင်အောက်၌ သီတင်းသုံးနေသည်နှင့် ကြံ့ကြိုက်ကြလေသည်။ ထိုအခါပါလာသော ပျားမှန့်ဆုပ်နှင့် ကြွက်ကျစ်မှန်ကို ကပ်လှ၍ ဥပသကာအဖြစ်ခံယူကြလေသည်။ ကိုးကွယ်ရန် ဆံတော်ရှုစ်ဆူကိုလည်း ရရှိကြလေသည်။ တပုသာနှင့် ဘဏ္ဍာကလည်း ရပ်စွာသို့ပြန်ရောက်သည့်အခါ နတ်များ၏ အကူအညီဖြင့် သိရှိတွေရ ကုန်းတော်ပေါ်တွင် ဆံတော်ရှုစ်ဆူကို ဌာပနာ၍ ရွှေတိဂုံစွေတိ တည်ခဲ့လေသည်။ (ပုံ ၅၁)

တစ်ဖန် ဂေါတမဗုဒ္ဓရှိစဉ်က ရရှိင်အသာက်တွင် ဓညဝတီပြည်ကြီး ထွန်းကားခဲ့လေသည်။ မင်းကား စန္ဒသူရိယ ဖြစ်လေသည်။ ဗုဒ္ဓသည်လည်း ဓညဝတီပြည်သို့ ကြွရောက်၍ မင်းနှင့်ပြည်သူတို့ကို တရားဟောခဲ့လေသည်။ ထိုနောက် မင်းကကိုးကွယ်စရာ တောင်းပန်သဖြင့် မဟာမှနိရပ်ပွားတော်ကို ထုလုပ်စေကာ ထိုရပ်ပွားကိုပင် ဗုဒ္ဓသည် ရင်ငွေ့တော်ပေးခဲ့လေသည်။

တစ်ဖန် ဂေါတမပုဒ္ဓသည်ဝါနှစ်ဆယ်အရတွင်၊ သာဝတီပြည် ကော်မူနှင့်တော်မူ (မြန်မာနိုင်ငံဒေသ) လယ်ကိုင်းကော်မူတော်ရာ ဝါကီးက ဂါမသို့ကြွရောက်၍ စန္ဒကူးကော်မူတွင် သီတင်းသုံးခဲ့ဖူးလေ သည်။ ထိုပြင် နဂါးနှင့် ရသေ့တို့က ကိုးကွယ်စရာ တောင်းပန်သဖြင့် အောက်ခြေတော်ရာ အထက်ခြေတော်ရာ ဟူသော ခြေတော်ရာနှစ်ဆူချ ထားတော်မူခဲ့လေသည်။

နောက်ဆုံး သာသနာရောက်ပုံကား ဂေါတမပုဒ္ဓ လွန်ပြီးနောက် အနှစ်သုံးရာအကြားအသောကမင်းတရားလက်ထက်တွင် ဖြစ်ပေသည်။ အသောကမင်းတရားနှင့် အရှင်မောဂ္ဂလိပုတ္ထမထောင်တို့၏ အကြံအစည်းဖြင့် အရှင်သောဏာနှင့် အရှင်ဥတ္ထရတို့သည် (ကေလာသတောင်ခြေအနီးရှိ)သုဝဏ္ဏဘုမ္မာသတို့ပြည်သို့ သာသနာပြု ရောက်ကြလေသည်။(အယူ အဆကွဲမှာ သုဝဏ္ဏဘုမ္မာနေရာသည် ဂျာဝါးကျွန်းအပါအဝင် မလေးကျွန်းဆွယ် (မလေးရား) တစ်ခုလုံးဖြစ်လေသည်။) ထိုအခါသုဝဏ္ဏဘုမ္မာတွင် ဘီလူးမ၏ ဘေးရန်ကြီးမားနေလေသည်။ အရှင်သောဏာနှင့်အရှင်ဥတ္ထရတို့သည် ဘီလူးမရန်ကို နှိမ်နှင့်နှိမ်ခဲ့ကြသည်။ မင်းမိဖူရားအပါအဝင်လူ ခြောက်သောင်းလည်း တရားထူးရကြလေသည်။

ဤသည် အစဉ်အလာရှိသည့်အတိုင်းမြန်မာနိုင်ငံဒေသသို့ပုဒ္ဓသာသနာ ရောက်ခဲ့ပုံအကြောင်း ဖြစ်လေသည်။ အစဉ်အလာကိုကျော်၍ ခေတ်ပြုပြုတွေ့ပစ္စည်းကို ရှာဖွေတွေ့ရှုချက်အရလည်းကောင်းခေတ်ပြုပြုတောင်းအရလည်းကောင်း ကြည့်ကြပါဦးအံ့။

ဤရေမြတ်တွင် မြို့ပြပြည်ရာ၊ အကျော်အနတည်ထောင်၍ ကိုးကွယ်ရာ ဘာသာခိုင်ခိုင်ခဲ့ခဲ့နှင့်တကွ ရေးဦးစွာ နေထိုင်ခဲ့ကြသော လူမျိုးတို့တွင် ပျုံးလူမျိုးတို့ ပါလေသည်။ ပျုံးနှယ်မြတ်သည် (ယခု တောင်တွင်းကြီး အနောက်ဘက် တစ်ဆယ့်နှစ်မိုင်အကွာရှိ) ဗိသုနိုးဒေသ၊ (ယခုရွှေဘိုစိရင် စရိတ်) ဟန်လင်းဒေသ၊ ထိုနောက် (ယခုပြည်-မော်ဘွားနေရာ)သရေခွဲတွေ ရာဒေသဟူ၍ ဖြစ်လေသည်။ ထိုသုံးနေရာသည် အေဒီ ၁ ရာစုခန့်ကပင် စတင်ဖြစ်ထွန်းလာခဲ့လေသည်။

ထိုနောက် ဗိသုနိုးသည် အေဒီ ၄ ရာစုတွင် ပျက်သူည်းခဲ့၍၊ သရေခွဲတွေရာသည် အေဒီ ၈ ရာစုခန့်တွင် ပျက်သူည်းခဲ့လေသည်။ဟန်လင်းသည်လည်း သရေခွဲတွေရာနှင့် မရေးမနောင်းပင် ပျက်သူည်းခဲ့ဟန်တူ

လေသည်။ ထိုသုံးနေရာစလုံးတွင် ဗြာဟ္မာကာဟိန္ဒါဘာသာ၊ ဗုဒ္ဓဘာသာသည် ကိုးကွယ်ရာဘာသာများ ဖြစ်ခဲ့လေသည်။

ဤတွင် ထိုသုံးနေရာစလုံး၌ ဗြာဟ္မာကာဟိန္ဒါဘာသာနှင့် (ဗုဒ္ဓဘာသာ) လာ ခရာသင်း၊ ငါးကြင်းနှစ်ကောင်ရပ် သီရိဝိုင် (အိမ်မွန်)ရပ်၊ သောတို့ကရပ် စသောမဂ်လာ အထိမ်းအမှတ်များကို မြေအိုးများပေါ်တွင် ပုံဖော်၍ သော်လည်းကောင်း၊ ငွေပြားအထိုင်းပေါ်တွင်ထူလုပ်၍သော်လည်းကောင်း သုံးတတ်ကြလေသည်။(ထို့ပြင် ကွယ်လွန်သည့်အခါ အလောင်း ကိုမီးရှိ၍၍ အရိုးပြာကို အိုးများတွင်ထည့်တတ်ကြလေသည်။)ဗြာဟ္မာကာဟိန္ဒါဘာသာတွင် ခရာသင်းသည် ဗိသုနိုးနတ်ကိုင်ဆောင်သောကိုရိုယာတစ်ခုဖြစ်၏။ ငါးကြင်းနှစ်ကောင်သည်တိုးတက်စည်ပင်ရာ လက္ခဏာဖြစ်၏။ သီရိဝိုင်သည် (လက္ခဏာနတ်သမီးလည်းဖြစ်သော)သီရိနတ်သမီး၏ အိမ်မွန်ဟုလည်း ဆိုနိုင်၏။ ဗိသုနိုးနတ်၏ ရင်ဘတ်ရှိ မဲ့ပုံသဏ္ဌာန်ဟုလည်း ဆိုနိုင်၏။ သောတို့ကသည် နေမင်း၏သရပ်သဏ္ဌာန်ဖြစ်၏။ ထို အရှပ်များသည်လည်း ဂေါက်မဟုဒ္ဓ၏ စက်လက္ခဏာကြီးများတွင် ပါဝင်ခဲ့လေသည်။

ထိုဒေသအားလုံးတွင် ဗြာဟ္မာကာဟိန္ဒါဘာသာ ရှိခဲ့သည်မှာ ထင်ရှားလေသည်။ ဗုဒ္ဓဘာသာသာအတွက်ကား ဤသို့ဆိုရလိမ့်မည်။ ဆိုရပုံမှာ ကား ဗိသုနိုးနှင့် ဟန်လင်းတွင်ဗုဒ္ဓဘာသာရှိခဲ့ပါ၏။ ရှိခဲ့သောဗုဒ္ဓဘာသာသည်ဆင်းတုရှပ်ပွားကိုးကွယ်သော ဂိုဏ်းထဲက မဟုတ်ဟုထင်ရလေသည်။ ဗုဒ္ဓဘာသာလာ ဂိုဏ်းခွဲများတွင် နာဂါဇူဏကုဏ္ဏသောက်တွင် ရှိခဲ့သော အပရမဟာဝိန သေလိယဂိုဏ်း တစ်ဂိုဏ်းသည်ရှပ်ပွားကိုးကွယ်မှုကို လက်မခံသောဂိုဏ်းဖြစ်လေသည်။) ဗုဒ္ဓဘာသာရှိခဲ့သည်ဟုထင်ရသည်မှာလည်းအခြားကြောင့် မဟုတ်။ အမရာဝတီနာဂါဇူဏကုဏ္ဏမှ (ဗုဒ္ဓဘာသာ)ပုံတိုးမျိုးနှင့်အုတ်ခုချင်းပန္တက်ချင်းတူသောပုံတိုးအဆောက်အအုန့်အမရာဝတီဘက်မှ(ဗုဒ္ဓဘာသာဝင်)အလှုံရှင်အမည်ရေးထိုးသကဲ့သို့။ သီရိအကွာရာ အဆုံးသတ်ဖြင့် အလှုံရှင်အမည်ရေးထိုးထားသောအုတ်ချပ်ကို ဗိသုနိုးတွင်လည်းကောင်း၊ စေတိပုံမြေအိုးအဖုံးကို ဟန်လင်းတွင်လည်းကောင်း တွေ့ရှိသောကြောင့် ဖြစ်လေသည်။

ဗုဒ္ဓသာသနာအကြောင်းကို ပို၍ကျယ်ကျယ်ပြန့်ပြန့်။ သိလာနိုင်သည်မှာ အမိကအားဖြင့် အေဒီတစ်ရာစုမှ ရှစ်ရာစုအထိ ထွန်းကားခဲ့သော

ပျော်တို့၏သရေခေတ္တရာမြို့ဟောင်းဒေသ၊ ထို့နောက်မွန်လူမျိုးတို့၏ (ရာမညတိုင်းတွင် အပါအဝင်ဖြစ်သော) ကေလာသတောင်နှင့် သထု (အနီးအနား) ဒေသ၊ ထို့နောက် ရရှိပေးအသာဆုံး ဖြစ်လာကြသည်။

သရေခေတ္တရာသည် ယေဘုယျအားဖြင့် အိန္ဒိယမြောက်ပိုင်းနှင့် လည်းကောင်း၊ အထူးအားဖြင့် အိန္ဒိယတောင်ပိုင်း ကိုနို့ပုရာက်၊ အမရာ တိုဘက်နှင့် လည်းကောင်းအဆက်အသွယ်များခဲ့ဟန်ရှိခဲ့၍၊ ဗုဒ္ဓသာသနာ ပွင့်လင်းရာဒေသဖြစ်ခဲ့ရလေသည်။ ထို့ကြောင့် ပြည်သူတို့သည် သဒ္ဓါ ကြည်ညိုစိတ်ဖြင့် ဘောဘောကြီး (ပုံ ၄၇) နှင့် ဘုရားကြီး (ပုံ ၄၈) ကဲ့သို့ စေတီထူပါများ၊ ဘဲဘဲနှင့်လေးမျက်နှာကဲ့သို့ ရှုံးရှုံးများ၊ များကိုတည် ချုပ်လည်း ကုသိုလ်ပြုတတ်ကြသည်။ ဗောဓိသတ္တဆင်းတုများ၊ များ၊ စေတီထူပါပုံစံများ ထုလုပ်ချုပ်လည်း ကုသိုလ်ပြုတတ်ကြသည်။ ဝိ နည်းနှင့် အဘိဓမ္မကောက်နှုတ်ချက်အချို့ကို (အိန္ဒိယတောင်ပိုင်းအကွာရာ ဖြင့်) ရွှေပြားပေါ်ခြုံ ရေးစီးပွားရေးနှင့် ပြည်တွင် ဖြစ်စေ၊ ယေဓမ္မဟောတုပ္ပာဝါ ချိုက်ထာ ကို ပါဋ္ဌာန်တာဘာသာဖြင့်) မီးဖုတ်ဖြေပြား ရွှေပြား (အုတ်ခွက်) ပေါ်ခြုံ ရေးစီးပွားရေးနှင့် ဖြစ်စေ ကုသိုလ်ပြုတတ်ကြသည်။

ဤတွင် အရေးကြီးသော ပစ္စည်းတစ်ခုများ မှုပ်စာခင်ဘကုန်း၌ တွေ့ရသော ငွေခေါင်းပွဲပဲ့လွင်နှင့် ဗောဓိပင်ကြုတ်ဖြစ်လေသည်။ ပလ္လာင်၏ပတ်လည်လေးမျက်နှာ၌ ဘုရားလေးဆူ၊ ရပ်ကြွေထုလုပ်ထားချုပ် ပလ္လာင် အဖုံး နှုတ်ခမ်း၌ ဗုဒ္ဓကကုသန်း၊ ဗုဒ္ဓကောဏာဂုံး၊ ဗုဒ္ဓကသာပ၊ ဗုဒ္ဓဂေါတမ အမည်များကို (အေဒီးရာစု အိန္ဒိယတောင်ပိုင်း အကွာရာသုံး) ပျော်ဘာသာ ဖြင့် ကမ္မည်းထိုးထားလေသည်။ ထိုဘုရားတစ်ခုတစ်ခု၏ ဝယာဘက်၌ လည်းကောင်မြတ်စွာဘုရား၏ အဂ္ဂသဝကများဖြစ်ကြသောရှင်သာရို ပုံတ္တရာ၊ ရှင်မောဂ္ဂလာန်း၊ ရှင်မဟာဂုဏ်သာပ၊ ရှင်အာနန္တာအမည်များနှင့် တက္က ရှင်ကြများရှိသည်။ ပလ္လာင်၏ အောက်နှုတ်ခမ်းပတ်လည်တွင်မူ အလှူရှင်များဖြစ်ကြသော (ဘုရင်) သီရိပြုဘုဝါမန်နှင့် (မိဖုရား) သီရိပြ ဘုဒ္ဓဘေးတို့၏ အမည်များကို ပျော်ဘာသာဖြင့် ကမ္မည်းထိုးလျက်ရှိသည်။ ထို့ပြင်ပလ္လာင်၏ အဖုံး၌ ဗောဓိပင်ရှုပါသော်လည်း အကိုင်းအခက်အချက် တို့မှာ ကြွေကျပျက်စီးကုန်လေ၍ အောက်ပိုင်းပင်စည်လုံးပင်သာရှိခဲ့ တော့သည်။ တစ်ခု သိမှတ်ရန်ကား ဤပလ္လာင်မှ ရှင်ပွားများသည် ရှေး

၈၂ * တိုက်စိုး

ဟောင်းသုတေသနဌာန က တွေ့ရှိသော ဗုဒ္ဓရပ်ပွားများတွင် ရှေးအကျဆုံး ဗုဒ္ဓရပ်ပွားတော်များဖြစ် သည်ဟူသော အချက်ပေတည်း (**ပုံ ၄၄**)။

သရေခေတ္တရာနှင့် မရှေးမနှောင်း သာသနာထွန်းကားရာသည် ရရှိခိုင်ဒေသဘက်တွင် ဖြစ်လေသည်။ ထိုဘက်တွင် ဝေသာလီပြည်ဟူ၍ ရှိခဲ့ပါ၏။ ထိုဘက်တွင် စန္တဘွဲ့ခံမင်းများ အပ်စိုးခဲ့လေသည်။ ထိုမင်းများ သည် ဗြာဟ္မာဏာဟိုန္တူ။ဘာသာ လာသီဝန်တ်ကို ကိုးကွယ်သကဲ့သို့၊ ဗုဒ္ဓဘာသာ စေတီပုံတိုးများကိုလည်း တည်ဆောက်တတ်ကြလေသည်။ ယေ ဓမ္မာ ဟေတုပွာဘဝါချိဂါထာကို (ပါဋ္ဌာသတ္တတာသာသာဖြစ်) ကျောက်စာ ထိုးတတ်ကြသည်။ ပါလခေတ်၊ နာဇာန္တကျောင်းကြီး ဝိဟာရနှင့် အဆက် အသွယ် ရှိတတ်ကြသည်။

ထိုအတူ (ရာမည်တိုင်းတွင် အပါအဝင်ဖြစ်သော) ကေလာသ တောင်နှင့် သထုံး(အနီးအနား) ဒေသတို့သည် အိန္တိယတောင်ဘက် (အန္တရ ဒေသမှ ကုန်သည်များ၊ ရဟန်းသံယာများ၊ တစ်ဖန် သီဟို၌မှ ရဟန်း သံယာများ) နှင့် အဆက်အသွယ်ရှိနေခဲ့၍။ (ဗြာဟ္မာဏာဝါဒနှင့်) ဗုဒ္ဓဘာသာ သည် ထွန်းကားနေခဲ့လေသည်။ အထောက်အထားကား ဖားအံနယ် ကော့ ဂုဏ်းရှုမှ ဗိသုန္တးရပ်၊ သိုဝရပ်အပြင်၊ ယေဓမ္မာဟေတုပွာဘဝါချိ ဂါထာအုတ် ခွက်၊ ဒီပက်ရာဟု ရှေးဟောင်းသုတေသီများက အမည်ပေးသော ဘုရား ဆင်းတု (**ပုံ ၄၉**)၊ ကျိုက်တလင်းစေတီ(မြှုသိန်းတန်ဘုရား) စသည်တို့နှင့် သီဟို၌မှ ပိဋ္ဌကတ်သုံးပုံကို သထုံးပြည်သုံး ရှင်မဟာဗုဒ္ဓ ပေါ်သော ယဉ်ဆောင် လာသည် ဟူသော အစဉ်အလာစကားတို့ပင် ဖြစ်လေသည်။

ဗုဒ္ဓသာသနာ အလွန်ထွန်းကားသည်ဟု ဆိုရသော နေရာကား၊ ပုဂံပင်ဖြစ်လေသည်။ ထွန်းကားသည့်အချိန်ကာလကား အေဒီကိုးရာစုမှ တစ်ဆယ့်သုံးရာစုအထိ ဖြစ်လေသည်။ ထိုပုဂံသည် ရေရာဝတီမြစ်၏ ဘယ် ဘက်ကမ်းပေါ်၌တည်ရှိ၍။ အရှေ့မြောက်တွင် (လယ်တွင်းဆယ့်တစ် ခရိုင်ဟု ဆိုကြသော) ကျောက်ဆည်ဒေသ၊ အနောက်တောင်တွင်(မင်းဘူးခြောက်ခရိုင်ဟုခေါ်သော) မင်းဘူးဒေသဟူ၍ စပါးဆန်ရေခိုင်ဖြီးသော နယ်များကို ထိန်းသိမ်းထားလေသည်။

ထို့ပြင် အရပ်လေးမျက်နှာ လမ်း ပန်းဆက်သွယ်ရေး၊ လုံခြုံရေးတို့ အတွက် အချက်အခြားကျသော မင်းနေပြည်လည်း ဖြစ်ခဲ့လေသည်။ တစ် ဖန် ထိုဒေသတစ်ခုလုံးတွင် မြန်မာသာမက မွန်၊ ပျုံ၊ သက်၊ စကြာ

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၈၃

ပလောင် စသောလူမျိုးတို့ပါဝင်နေထိုင်သဖြင့် ယဉ်ကျေးမှုစုရာလည်းဖြစ်သည်။

ထိုပုဂံကို ခဲ့ထွင်အုပ်ချုပ်ခဲ့သော မင်းတစ်ပါးသည် အနော်ရထာ (အနုရွှေ့ အေဒီ ၁၀၄၄-၁၀၇၇) ဖြစ်လေသည်။ ထိုမင်းသည် အထက်တကောင်း အောက်၊ မြို့တို့အထိ အာဏာစက်ကျယ်ပြန့်အောင် လုပ်ခဲ့လေသည်။ ပြည်သူ့အများကြားသို့ (မဟာယာနသာမက၊ ထေရဝါဒ) ဗုဒ္ဓသာသနာကို ပြန့်ပွားစေရာမြှုပ်လည်း၊ အမိကနေရာတွင် ပါဝင်ခဲ့လေသည်။ ထိုအခါတွင် ဗုဒ္ဓသာသနာသည် (အိန္ဒိယ) ပိဟာ-ဗုဒ္ဓလားဘက်မှ ဝင်နေခဲ့လေသည်။ သို့ဖြစ်၍ မူလတွင်မင်းအပါအဝင် ပြည်သူ့တို့သည် ထေရဝါဒ၊ မဟာယာနဟူ၍ မရွေး၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်ခဲ့ကြသည်။ ထိုနောက်မူကား အနော်ရထာသည် သထုပြည်ကိုသိမ်းယူပြီး သည့်နောက် (သီဟိုင်အခြေခံ) ပိဋကတ်တော် အစုံသုံးဆယ်ကို ပုဂံသုံးသယ်ဆောင်စေကာ၊ ပိဋကတ်တိုက် သတ်သတ်နှင့် ထားရှိစေလေသည်။ သထုပြည်မှ ရှင်အရဟံမထောရ်ကိုလည်း မင်းဆရာအဖြစ် ကိုးကွယ်ခဲ့လေသည်။ ဈေးစည်းခုံးစေတီကိုလည်း စတင်တည်ခဲ့လေရာ ထိုစေတီသည် ဈေးသရေ ခေတ္တရာခေတ် ဘောဘောကြီးး၊ ဘုရားကြီးကဲ့သို့ ပုံရိုးရိုးမဟုတ်တော့ဘဲ ပစ္စယာအဆင့်ဆင့်နှင့်တကွ ခေါင်လောင်းပုံ၊ သပိတ်မှောက်၊ ဖောင်းရှစ်တန်ဆာဆင်ယင်မှုတိုးတက်လာသော စေတီဖြစ်လာခဲ့လေသည်။ (**ပုံ ၅၂**)

တစ်ခုဆိုရလိမ့်ဦးမည်။ အနော်ရထာ၏ ကောင်းမှုကုသိုလ်များ တွင် ရုပ်ပွားဆင်းတုပုံနှင့် အုတ်ခွက်ကလေးများ ပါလေသည်။ အုတ်ခွက်တစ်ခုမှာ ကျောင်းဆောင်နှင့် ကြာပလ္လာင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေဟန် ဂေါတမဗုဒ္ဓရုပ်ပွား ဖြစ်လေသည်။ ထိုရုပ်ပွားအောက်တွင် ယောမွှာဟောတူပွားပါ၍ ဂါထာပါလေသည်။ ဂါထာအဆုံးကိုကား တစ်မျိုးပြင်ထားလေသည်။ ရှင်းအောင် မူလဂါထာကို ပြန်ရေးပြုးရမည်။ မူလ (ပါ့ဗြိသန် သန့်နှင့်) ဂါထာသည်

ယောမွှာ ဟောတူပွားပါ

တော်မော်တုံး တာထာဂတော်

အာဟာတောသွေ့ ယောနိရောခေါ်

မောင်းဝါဒီ မဟာသမဇော်

(အကြင်တရားတို့သည် အကြောင်းလျှင် အမွန်ရှိကုန်၏။ ထို

၈၄ * တိုက်စိုး

တရားတို့၏ အကြောင်းကိုလည်း မြတ်စွာဘုရားသည် ပောတော်မူ၏။
ထိုအကြောင်းတရားတို့၏ အကြောင်းချုပ်ခြင်းသည်ရှိ၏။ ထိုချုပ်ခြင်းကိုလည်း
မြတ်သော ရဟန်းကြီးသည် ဤသို့အယူရှိ၏။)ဟူ၍ဖြစ်ပေ၏။ သို့သော
လည်း အနော်ရထာအုတ်ခွက်တွင်မူ

အံဝါဒီ မဟာသမဂ္ဂော

(မြတ်သော ရဟန်းကြီးသည် ဤသို့အယူရှိ၏။)

ဟူသော စာပိုဒ်အစား

အံဝါဒီ သီရိအနိ(နှ) ရှုခွေဝ(သီရိအန်ရှုခွေမင်းကြီးသည် ဤသို့
အယူရှိ၏။)

ဟူ၍ ထည့်သွင်းထားလေသည်။

အနော်ရထာ၏ အခြားအုတ်ခွက်တစ်ခုကိုလည်း ဖော်ပြရလိမ့်
မည်(ပဲ ၁၇)။ ထိုအုတ်ခွက်တွင် ပါသည်မှာ ဘုရားဆင်းတုမဟုတ်။ လော
ကနာထလည်း ခေါ်တွင်သော အဝလောကိတေသရ ဗောဓိသတ္တုပုံ ဖြစ်
လေသည်။ ထိုပုံသည် ပလွှင်ပေါ် ခြေတစ်ဖက်တင် တစ်ဖက်ချု၍ (လာလိ
တာသန) မင်းထိုင်ထိုင်လျက် ရှိလေသည်။ ညာလက်ကိုပေါင်ပေါ်တင်၍
ဘယ်လက်ဖြင့် ပခုံးပေါ်တက်နေသော ကြောဖူးကိုကိုင်ထားလေသည်။
ကိုယ်တွင် လက်ကောက်လက်ကြပ် ပုတီးလည်ခဲ့တန်ဆာများကို ဆင်
ထားသည်။ နဖူး အလယ်တွင် တင်ပျဉ်စွေ ဘုရားဆင်းတုတော်တစ်ခု
လည်း ရှိသည်။ ထိုပုံ၏ အောက်တွင် (ရှေးမွန်မြန်မာ အကွာရာသုံး) ပါ၌
ဘာသာဖြင့် အောက်ပါအတိုင်း ကမ္မည်းထိုးလေသည်။

အသောလောက နာထောမဟာရာ

သီရိအနိ(နှ) ရှုခွေဝန်ကတော

ဝိမ့်တ္ထု သဟတ္ထနေဝါတီ

(ဤလောကနာထ ဆင်းတုတော်ကို သီရိအန်ရှုခွေမင်းကြီး
သည် သံသရာဝှင့်ဆင်းရဲမှ လွတ်မြောက်ပါရခြင်း အကျိုးငှာ
မိမိလက်တော်ဖြင့် သွန်းလုပ်တော်မူသည်)

ဤတွင် သိမှတ်ထားရန်မှာ လောကနာထသည် မဟာယာဉ်ဂိုဏ်းမှ ဗောဓိ
သတ္တု နတ်သားဖြစ်သည် ဟူသော အချက်ပင်။

အနော်ရထာမင်းနောက် တစ်မင်းခြားနန်းတက်သူမှာ ကျန်စစ်သား
(အေဒီ ၁၀၈၄-၁၁၁၂) ဖြစ်လေသည်။ ထိုမင်းသည် အနော်ရထာခဲ့ထွင်ခဲ့

သော နိုင်ငံကိုအချင်အစည်းမပျက် ထိန်းသိမ်းခဲ့သူ ဖြစ်လေသည်။ သူ သည် မွန် မြန်မာ ပျူးသက် အစရှိသောနိုင်ငံသားတို့ကိုတန်းတူထား၍ အပ်ချုပ်သည်။ တန်းတူထား၍ အမှုထမ်းစေသည်။ ဘာသာရေး လွတ်လပ် ခွင့် ဟူ၍လည်း ဗြာဟွာဏုပုန္တားတို့ကို ဗိသုနိုးကိုးကွယ်ခွင့်၊ နဂါးကိုး ကွယ်သူတို့ကို နဂါးကိုးကွယ်ခွင့်၊ နတ်ကိုးကွယ်သူတို့ကို နတ်ကိုးကွယ်ခွင့် စသည်ဖြင့် အခွင့်အရေးပေးခဲ့လေသည်။

ထိုမင်းသည် အာနန္ဒာဂုဘုရား (ပု ၅၄) ကိုတည်ခဲ့သော ကုသိုလ် ရှင်ပေတည်း။ အပယ်ရတနာဂုဘုရားကိုလည်း တည်ဆောက်ခဲ့သည်ဟု ပြောကြဆိုကြသည်။ ထိုဂုဘုရားနှစ်ဆူအနက် အာနန္ဒာဘုရား၏ အလယ် မဏ္ဍာ်လို့ဗြိုင်ကြီး(ကုံကူဆံတုံး) ၌ ရန်ကုဋ္ဌတိုက် လေးခုပြုလုပ်၍ မတ်ရပ်ရပ်ပွား တော်များကို ပူဇော်ထားသည်။ ထိုပတ်လည်၌ အတွင်းစကြိုး အပြင်စကြိုးဟူ သော စကြိုးနှစ်ခုထားလေသည်။ အတွင်းစကြိုး၏ လိုဏ်နံရုံ (မုခံကပ်)တွင် ဘုရားလောင်း(ဗုဒ္ဓလောင်းလျာ)ကို မယ်တော်မာယာ ဖွားတော်မူခန်း (ပု ၅၆)၊ ဘုရားလောင်း နိမိတ်ကြီးလေးပါး မြင်တော်မူခန်း၊ ဘုရားလောင်း ဗောဓိပင်နှင့် ရွှေပလ္လာင်အောင်တော်မူခန်း စသည်ဖြင့် ဗုဒ္ဓဝင်အခန်းပေါင်း ရှစ်ဆယ် ပန်းတမောဆတ်ထားသည်ကို တွေ့မြင်နိုင်လေသည်။ ထိုဘုရား (ကုလားကျောင်း) အထက်တွင် ပစ္စယာသုံးဆင့်ခံ၍ ကွမ်းထောင်တက်ပြီး လျှင် စေတီပိုက်နှင့် ထီးကို စိုက်ထူထားသည်။ အပယ်ရတနာဂုဘုရား၏ ထူးခြားချက်မှာမှ အတွင်းနံရုံများ၌ မဟာယာနလာ၊ အဝလောကိုတေသရ၊ ပဒုမပါဏီစသော ဗောဓိသတ္တနတ်သားရုပ်များ၊ တာရာအော်နတ်သမီးရုပ်များကို ကောက်ကြောင်းပန်းချီဆေးရေးထားရှိခြင်း ဖြစ်လေသည်။

ကျုန်စစ်သားလွန်သည့်အခါ မြေးဖြစ်သူ အလောင်းစည်သူ (အေဒီဘာ၃-ဘာ၆၇) နန်းတက်လေသည်။ ထိုမင်းသည် ရွှေဂျူကြီး ဘုရားကိုတည်ဆောက်ခဲ့၍၊ ပါဋ္ဌာနာသာဖြင့် ကျောက်စာထိုးခဲ့လေသည်။ ထိုကျောက်စာလာ ဆုတောင်းသည်လည်း၊ အလွန်စိတ်ဝင်စားဖွယ်ရာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် အလောင်းစည်သူသည် မဟာယာဉ်တို့ အလေ့အလာတိုင်း ဗုဒ္ဓဘုရားအဖြစ်ဆုတောင်းသောကြောင့် ဖြစ်လေသည်။ ဆုတောင်းကို မြန်မာဘာသာပြန်၍ ကောက်နှုတ်ဖော်ပြရသော

ကြိုကဲ့သုံး၊ ထူးကဲလုစ္စသော ကုသိုလ်ကောင်းမူ၏ အကျိုး ဆက်ကြောင့် နတ်ပြဟွာ၏ စည်းစီမံကိုလည်းကောင်း၊ အသူ

ရာမာရ်နတ်တို့၏ ချမ်းသာသူခကိုလည်းကောင်း၊ ဘုရား
တပည့်သာဝက၏ အဖြစ်ထူးကိုလည်းကောင်း နှစ်လိုတောင့်
တခြင်း မရှိပါ၍။

သံသရာရေလျဉ်ကို ကျော်ဖြတ်၍ တံတားခင်းပြီးလျှင်
သတ္တဝါအပေါင်းအား နိဗ္ဗာန်ခွဲပြည်သို့အရောက်ကူးမြှောက်
ကျော်လွန်ပါစေအံ့။

မိမိကိုယ်တိုင် နိဗ္ဗာန်သောင်ကို တက်လှမ်းရသည်
ရှိသော် သံသရာရေလျဉ်၌ နစ်မွန်းနေကြကုန်သည့် သတ္တဝါ
တို့ကိုလည်း ဖေးကူးတက်လှမ်းပါစေအံ့။

မိမိကိုယ်တိုင် နှစ်သိမ့်စေအပ်သည်ရှိသော် ထိတ်လန့်
ချောက်ချားနေသူတို့ကို အတု့အလှည့် နှစ်သိမ့်ပါလေအံ့။

နီးကြားလေသိတရားကို မြင်သိသောအခါ အပိုမောကျ
သူ တို့ကို နီးကြားပါစေအံ့။

လောင်မြိုက်ခြင်းမှ ကင်းလွတ်ဌြိမ်းအေးသည်ရှိသော်
တစ်ပါးသူကိုလည်း ကိုလေသာမီးတို့မှ ကယ်တင်ဌြိမ်းအေး
ပါစေအံ့။ အန္ောင်အဖွဲ့မှလွတ်သော် တစ်ပါးသူတို့ကိုလည်း
အလားတူကင်းလွတ်ပါစေအံ့။

မြတ်သောတရား၏ အညွှန်အကြားဖြင့် အမျက်ဒေါသ
ကို ကင်းဝေးဌြိမ်းအေးပါစေအံ့။

မိမိကိုယ်တွင်း အဖွဲ့တွေ့ဌြိမ်းအမြစ်တွယ်ဖြစ်တည်နေကြ
ကုန်သည့် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အကု
သို့လ်တရားတို့သည် အခါခပ်သိမ်း အေးဌြိမ်းကင်းဝေးကြပါ
စေသတည်း။

ဟူ၍ဖြစ်လေသည်။

အနော်ရထာ၊ ကျုန်စစ်သား၊ အလောင်းစည်သူတို့၏ နောက်ပိုင်း
ကာလျှော်၊ တစ်စထက် တစ်စ ဗုဒ္ဓသာသနာသည် စည်ပင်လာလေသည်။
မင်းနှင့်ပြည်သူတို့ကောင်းမှုပြုရာတွင် ဆထက်ထမ်းပိုး တိုးလာခဲ့ဟန်ရှိလေ
သည်။ ကုသိုလ်အမျိုးမျိုးအထွေထွေလည်း ပြုလာခဲ့ဟန်တူသည်။ သူတို့
သည် ဘုရားသို့လာ၍၊ စည်ပတ်သာ၊ ခွက်ခွင်း တီးစေကာ၊ ဆွမ်းရေချမ်း
တင်လှုပူဇော်ခြင်း၊ ဆီမီးထွန်းလို့ပူဇော်ခြင်း၊ ဘုရားလောင်းဖားတော်မှုခန်း၊

ဟောမိပင်နှင့် ရွှေပလ္လာင်ကို အောင်တော်မူခန်း၊ ဘုရားလောင်းပရိနိဗ္ဗာန်စံတော်မူခန်း စသောဗုဒ္ဓဝင်ရှစ်ခန်း၊ ကိုးခန်း စသည်ကို ရပ်ကြဖော်၍ အုတ်၊ အန္တရုကောက်ဖြင့် ထူလုပ်ပူဇော်ခြင်း အမှုများပြသထက် ပြလာသည်။ ဘုရားတည် ကျောင်းဆောက်သည့် အမှုများသည် များသထက်များလာသည်။

ဘုရားတည် ကျောင်းဆောက်သည့် အမှုများသည်လည်း ကျွန်ုပြီ
ပြစ်လှပေသည်။ ယေဘုယျသဘောများ သူတို့သည် မြေနေရာကိုလှု၍
ထန်းပင်များကို ဘုရားကျောင်းအရုံအဖြစ်ဖြင့် စိုက်တတ်ကြသည်။ ထို့
နောက် ထန်းပင်အရုံအတွင်း၌ အုတ်တံတိုင်းနှစ်ထပ် ဆောက်တတ်ကြ
သည်။

ထို့နောက် အတွင်းတံတိုင်း၏ အလယ်တွင် စေတီပုထိုးကိုဖြစ်
စေ၊ ဂုဘုရားကို ဖြစ်စေ တည်တတ်ကြသည်။ စေတီပုထိုးမှာလည်း ရွှေ
စည်းခုံ၊ ရွှေဆံတော် ကဲ့သို့ အောက်ခြေတွင် ပစ္စယာများခံ၊ ပစ္စယာများ
အလယ်တွင် နတ်လျေကားထည့်၊ ထောင့်တွင်စေတီငယ်များဖြည့်၊ နံရုံတွင်
စဉ်ကွင်းငယ်များတပ်၊ တစ်ဖန်ပင်မတွင်၊ ခေါင်းလောင်းပုံ၊ သပိတ်များက်၊
ဖောင်းရစ်၊ စေတီတည်၊ ထီးတင်၍တန်ဆာဆင်တတ်ကြသည်။ ဂုဘုရား
မှာလည်း အောက်ပိုင်းတွင် လေးထောင့်ကုလားကျောင်းခံ၊ အထက်ပိုင်းတွင်
ပစ္စယာများနှင့် ကွမ်းတောင်ဆင့်၊ ဂူတွင်းရှိအလယ်မဏ္ဍားပြု၍ ဆင်း
တုတော်တစ်ဆူသော်လည်းကောင်း၊ လေးဆူသော်လည်းကောင်းတည်၊
နံရုံများတွင် ဗုဒ္ဓဝင်များနှင့် ငါးရွှေးငါးဆယ်ဗောတ်များကို ပန်းချီဆေးရေး
ခြယ်၍ တန်ဆာဆင်တတ်ကြသည်။

တစ်ဖန်၊ ဘုရားအနီးတွင် သံယာတို့ကံဆောင်ရန် သူတို့သည်
သိမ်ဆောက်တတ်ကြသည်။ သိမ်အနီးတွင် တရားနာရ် ဓမ္မသာလာ
တရားအိမ်ဆောက်တတ်ကြသည်။ ဓမ္မသာလာအနီးတွင် ဆရာတော်သူ
မြတ် သိတင်းသုံးရန် ကျောင်းဆောက်တတ်ကြသည်။

တစ်ဖန် အတွင်းတံတိုင်း၏ အပြင်တွင် သံယာများ သိတင်းသုံး
ရန် ကျောင်းများနှင့် စာသင်ရန် စာသင်တိုက်များကို ဆောက်တတ်ကြ
သည်။ ကျောင်းနှင့် စာသင်တိုက်များ အနီးတွင် သောက်ရေသုံးရေအတွက်
လေးထောင့်အုတ်ကန် တူးတတ်ကြသည်။ အုတ်ကန်ပတ်လည်တွင်
ဥယျာဉ်စိုက်တတ်ကြသည်။ ဥယျာဉ်အနီးတွင် လာလာသမျှ ဘုရားဖူးများ

၈၈ * တိုက်စိုး

နေနားရန် တန်ဆောင်း ဆောက်တတ်ကြသည်။ တန်ဆောင်းအနီးတွင်
အလျူပေးလိုသူတို့ အလျူပေးရန် ရေပိ ဆောက်တတ်ကြသည်။

ဤသို့အားဖြင့် သူတို့သည် လူဒါန်းကုသိုလ်ပြုတတ်ကြလေ
သည်။ ထိုနောက် ကျောက်စာထိုးတတ်ကြသည်။ ထိုကျောက်စာတို့တွင်
သူတို့၏ စိတ်စေတနာသည် ထင်လင်းစွာပေါ်နေသည်။ သာကေသာ်
ကား၊ အာမနာကျောင်း ကျောက်စာတွင် –

ဤယ်ငါတို့ပြသော ကောင်းမှုအကျိုး၊ အတို့ခပ်သိမ်းသော
ကို အစိုးရသော ရေမြေအသိုင်ဖြစ်သော မင်းကြီးလည်း ရ^၁
စေ၏။ ဤယ်ကောင်းမှု အာနုဘော်ဖြင့် ပြည်တိုင်းကား၊ ခပ်
သိမ်းသောနှုက်နေသော လူခပ်သိမ်းသော၏ အစီးအပွားချမ်း
သာကိုရှာဖွေလျက်၊ သက်တော်ရှည်စွာနေ၍ ဤကောင်းမှုကို
ထောက်ပင့်စေသတည်း။ အမိဖုရားစသော မောင်းမတော်
ခပ်သိမ်းလည်းရစေ၏။ အချင်းချင်း အမျက်အလှုပ္ပါတွေမရှိ
ချစ်သောမျက်စိဖြင့် ရှုကြရစေ၏။ ယခုရှိသော နောင်ဖြစ်
လတ်အုံသော မင်းကြီးမင်းသားအမတ္တာ စသော သူခပ်သိမ်း
လည်း ရစေသတည်း။ အရေအရံယူပါစေသတည်း။ ယမ^၂
မင်းစသော သတ္တဝါခပ်သိမ်းလည်း ရစေသတည်း။ အရအမိ
ကို လိုသောသူကား အရအမိရစေ၏။ ကောင်းမှုကိုမူ လို
သောသူကား ကောင်းမှုကိုမူရစေ၏။ ငါလည်း ရုံမက်ကြီး
သော မရောင့်ရဲတတ်သော အမျက်ကြီးသော သူတစ်ထူးကို
ညှင်းဆဲတတ်သော ပညာမရှိသော မိုက်သော ဝန်တို့သော
အပေးအကမ်းမရှိသော သစ္စာမရှိသော ပျက်စီးတတ်သော
မွေလျှော့သော အောက်မေ့တသကင်းသော မဖြစ်မှု၍ ရုံမက်
နည်းသော ရောင့်ရဲလွှာယ်သော အမျက်နည်းသော သနား
တတ်သော ပညာရှိသော အကြောင်းကို သိတတ်သော ဝန်မ
တို့သော အပေးအကမ်းရှိသော သစ္စာရှိသော မပျက်တတ်
သော မမှုမလျှော့သော အောက်မေ့တသရှိသော ဤယ်သို့
သော ကျေးဇူးတို့နှင့် ပြည့်စုံလျက် သသံရှုနှုက်ကျင်လည်၍
မိတ္တရာဖုရား မျက်မောက်ကက်ဗျားလွှင် မြတ်သော အကျတ်
တရားရလိုသတေး။ ဟူ၍လည်းကောင်း

ရှုံးမကိုလေးမျက်နှာဘုရား ကျောက်စာတွင်

သကရစ် ၅၉၇ ခု၊ အာသိန်နှစ်နံကာလဆန်း ငရက် ကြာသာ
ပတေးနေ့၊ ကျွောမင်းရွှေတောင်တက်ပြီ။ ‘င့်မိကိုဝိုင်ကား မသိ
လိုက်၊ င့်မိထွေးမွေး၍ ငါကြီး၏။ င့်မိထွေးလျင်တည်း င့်မိ
၏’ ဟူ၍ အိမ်ပြုနေပေ၏။ အိမ်ထောင်ကျွန်းလယ်လည်း
ပေးတော်မူ၏။ အိမ်လည်းငါနေ၏။ ကျွန်းလည်း ငါစေ၏။
လယ်လည်း ငါစား၏။ အိမ်ငါနေသောထက်ကား သတင်း
ပညာဟိုသော သခိုနေသော်မြတ်၏ ဟူ၍ ငါကြီးမိရကား
ကူလည်းပြု၏။ ကူပြီး ရကား ဖုရားလောင်းကို ငါကြား၏။
‘မြတ်စွာသောငါသိုင်၊ အတိုင် ကျွန်းကိုပြုပေသောအိမ်တည်း
သာလည်းသာနိုးစွာ၏။ အတိုင်ကျွန်းတိုင် နေသောထက်
ကား သခိုရနေသော်မြတ်၏ ဟူ၍ ကူလည်းပြု၏။ အိမ်
လည်း ကျောင်းရည်၏။ ပေးတော်မူသော အိမ်ထောင်ကျွန်း
လယ်လည်း အတိုင်ကျွန်းလှဲ၏။’ ငါကြားရကား “မိထွေး
တင်အပ်နိုးသော သခိုထားလင့်” ဟုမိန့်တော်မူသည်။ သက
ရစ် ၆၁၅ ခု၊ ဝယ် နှစ်တပို့တွဲလဆန်း ၆ ရက် သောကြာ
နေ့၊ ကျောင်းသခိုကို ဆောက်တည်ခဲ့၍ ငါထွက်ခဲ့၏။ အိမ်
ထောင်ကျွန်းလယ်လှဲလျှင်၏။

ဟူ၍လည်းကောင်းဖြစ်လေသည်။

ဤတွင် ထပ်လောင်းဖော်ပြလိုသည်မှာ ပုဂံခေတ်သာသနာသည်
သီဟိုင်နှင့် အဆက်အသွယ်ရမှုကြာင့် တိုးပွားခဲ့သည်ဟူသော အချက်ပင်
ဖြစ်လေသည်။ အနော်ရထာရှိစဉ်က သီဟိုင်မင်း ဝိဇယာဟုက စစ်မှုရေး
ရာနှင့်စပ်၍ အကူအညီတောင်းခဲ့ဖူးပါ၏။ သို့သော်လည်း ဆက်သွယ်ရေး
မစိပ်လှသေးဖြစ်လေသည်။ အလောင်းစည်သူ၏ သားငယ်နရသူ(အေဒီ
၁၁၆၅-၁၁၇၄) သည် ပုဂံထီးနှစ်းကို မတရားလှယူသည့် အခါ်ဗြားကား
အရေးတစ်ခု ပေါ်ပေါက်ခဲ့တော့သည်။ နရသူသည် ရှင်ရောလူပါ မနှစ်
မြေးရလောက်အောင် တရားပျက်သူပါပေတည်း။ ပြည်သူတို့က ကြည်ညီး
သော ပုံသဏ္ဌာမထောင်လည်း ပုဂံတွင် မနေလိုသဖြင့်၊ သီဟိုင်ကျွန်းသို့ ကြွောင်း
လေသည်။ တစ်စတစ်စနှင့် ရဟန်းများသည် သီဟိုင်၌ ခိုက်လေသည်။

အေဒီ ၁၁၇၄ ခုနှစ်တွင်၊ နရသူ၏ သားကယ်ဖြစ်သူ နရပတိ စည်သူသည် မင်း၏အရိုက်အရာကို ခံယူလေသည်။ ထိုမင်းလက်ထက် တွင် ပုဂံနှင့် သီဟိုဋ္ဌသည် အဆက်အဆံများနေလေပြီ။ သီဟိုဋ္ဌသာသနာ ပွင့်လင်းသည့်အကြောင်းမှာလည်း ပုဂံ၏ အကျော်တစောရှိလေသည်။ ထိုအခါ ဥထ္တရာမြိုဝင်မထောရ်သည် တပည့်သံယာများနှင့်အတူ၊ သီဟိုဋ္ဌ၏ တရားစကား နှီးနှောရန် ကြော်လေသည်။ ထိုအထဲတွင် ဆပဒအမည်ရှိ သာ မဏေတစ်ပါး ပါခဲ့ပါ၏။

ထိုသာမဏေသည် ရှင်ဥထ္တရမြိုဝင်တို့နှင့်အတူ မပြန်၊ သီဟိုဋ္ဌတွင် ရဟန်းခံ၍၊ မဟာဝိဟာရ ကျောင်းတော်ကြီးတွင် ပိဋ္ဌကတ်သုံးပုံနှင့်တကွ အဋ္ဌကထာကို ဆယ်ဝါတိုင်တိုင် သင်ကြားလေသည်။ ထိုနောက်မှ သီဟိုဋ္ဌမှ ရဟန်းလေးပါးနှင့်အတူ ပုဂံသို့ပြန်၍ သီတင်းသုံးလေသည်။ ဤတွင်ပုဂံ ပြုရဟန်းသီက္ခာခံမှုသည်ဝါနည်းတော်နှင့်မညီ၊ မစင်ကြယ်ဟု ဆပဒ မထောရနှင့် သီဟိုဋ္ဌမှ ကြွေလာသော ရဟန်းတို့က သတ်မှတ်ကာ ပုဂံရှိ ရဟန်းတို့နှင့် အတူ ကံမဆောင်လေ။ ဆပဒမထောရ်သည် သီဟိုဋ္ဌပုံစံ အတိုင်း စေတီတစ်ဆူ တည်လေသည်။

နရပတိစည်သူမင်းလည်း သီဟိုဋ္ဌမှ ကြွေလာသော သံယာများကို အလွန်ကြည်ညို၍၊ သီဟိုဋ္ဌထုံးစံအတိုင်း ပုဂံရဟန်းများကို သီက္ခာသစ် တင်၊ ပဋ္ဌဌးသစ်ခံကြစေရန် ကြိုးပမ်းလေသည်။ သီက္ခာသစ်တင် ပဋ္ဌဌးသစ်ခံကြသော ရဟန်းဦးရေသည် တိုးပွားလာတော့သည်။ သထုံးနှယ် သံယာ(ပုဂံမသယ်း) တို့နှင့် သီဟိုဋ္ဌရောက် သံယာ(ပစ္စာသယ်း)ဟူ၍လည်း တိုးပွားလာခဲ့လေသည်။

အစတွင် ဆိုခဲ့သည်တိုင်း ပုဂံသည်အေဒီ ကိုးရာစုမှ တစ်ဆယ့်သုံးရာ စု အထိ တည်ခဲ့လေသည်။ ထိုနောက် ပြည်ပမွန်ဂိုတာတာတို့၏ ရန်ကြောင့် ပြိုကွဲခဲ့ရသည်။ ပြိုကွဲခဲ့ရသည် ဆိုသော်လည်း ရှာ့ရား၊ စေတီပုံး ငါးထောင်ခန်းကို ယနေ့တိုင်အောင် စတုရန်းတဆယ့်ခြောက်မိုင် ပတ်လည် မြေဇာုယာအတွင်း၌တွေ့မြင်နိုင်လေသေးသည်။ ဇာတ်နိပါတ် ဆေးရေးပန်းချီနှင့် ဆင်းတုရပ်ပွားများ၊ ဗုဒ္ဓဝ်ရှစ်ခန်း၊ အုတ်ခွက်ဘုရားများ နှင့် စဉ်ကွင်းများ၊ အန္တရာက်များ၊ (ပုံ ၆၃) ကြေးကြာဖူး၊ (ပုံ ၆၄) နှင့် ခေါင်းလောင်းစသည်များကို ဆိုင်ရာအဆောက်အအုံမြှုပ်လည်းကောင်း၊ ဒေသပြခန်း၌လည်းကောင်း အတန်အသင့် တွေ့မြင်နိုင်လေသေးသည်။

ပုဂံခေတ်အကုန်၊ အေဒီ ၁၃၀၁ မှ ၁၅၅၁ နှစ်အတွင်း (မြန်မာနိုင်ငံ ဒေသ၊ အလယ်ပိုင်း၊ အောက်ပိုင်းဘက်၌) အင်း၀(ရှစ်မြန်မာ)၊ ဟံသာဝတီ (မွန်) မြောက်ဦး(ရခိုင်) ဟူ၍၊ အနောက်ပြည်ကယ်အသီးသီး ပေါ်ပေါက်လာ ခဲ့လေသည်။

အင်း၀သည် ပုဂံနောက်ပိုင်း အရှိန်ရလာသည့် အတိုင်း (ပါဋ္ဌဌ)စာပေ ပရိယတ္ထိအရာ၌ ထွန်းကား၏။ အဘိဓမ္မအလေ့အကျင့်များ၏ အဘိဓမ္မကျမ်းတစ်ကျမ်းသည် ဓမ္မသက်ကြီးဟူ၍ အမည်ရှိလေသည်။ ထိုကျမ်းကို သီဟိုင်နေ ရှင်ဗုဒ္ဓယောသသည် အနက်ဖွင့်ခဲ့ရာ အဋ္ဌသာလိန့် အဋ္ဌကထာ ဟူ၍ တွင်လေသည်။ ထိုကျမ်းသည်လည်း အင်း၀သံပူးသုံး ကျမ်းများ တွင် အပါအဝင်ဖြစ်ခဲ့လေသည်။ ထိုအခါ စာသင်သားများအဖို့ ရှင်းလင်းလွယ်ကူစေရန်ဟူ၍ စစ်ကိုင်းအင်း၀နေ ရှင်အရိယဝံသသည် အဋ္ဌသာလိန့် ကို ဋီးကာခဲ့လေသည်။ ထိုကျမ်းသည် မဏီဒါပဋီကာဟူ၍ ကော်စောခဲ့လေ သည်။

တစ်ဖန်၊ ရာမည်တိုင်း ဟံသာဝတီ (ပဲခူး) ပြည်ရှင်ဗညားဦးသည် သဒ္ဓါက္ခည်ညိုစိတ် ပြင်းပြ၏။ ထိုမင်းသည် ရွှေတိဂုံစေတီ၏ ဥာဏ်တော် ကို ယခုခေတ် ဥာဏ်တော်နီးပါးအထိ မြှင့်တင်ခဲ့လေသည်။ ထိုမင်းနည်းတူ သဒ္ဓါက္ခည်ညိုစိတ်ရှိသော ဘုရင်မရှင်စောပုသည် ပြည်သူများနှင့်အတူ ရွှေမော်စောစေတီ၏ ဥာဏ်တော်ကို ယခုခေတ်ဥာဏ်တော် နီးပါးအထိ မြှင့်တင်ခဲ့သည်။ ရှင်စောပုနောက် ဟံသာဝတီထိုးနှုန်းကို ဆက်ခံသော ဓမ္မစေတီမင်းသည်လည်း ဗုဒ္ဓသာသနာ သန့်စင်ရေးအတွက် အထူးကြီးပမ်းသူ ဖြစ်ပေသည်။ ထိုမင်းသည် သာသနာပိုမို သန့်စင်စေရန်ဟု ဆရာတော် သံပူးသုံးတို့ကို သီဟိုင်းသို့ကြော၊ ကလျာဏီမြစ်ရှိ ရေသိမျှ သိက္ခာသစ်၊ ပဋိုင်းသစ်ခံယဉ်စေလေသည်။ သံပူးသုံးတော်များ ဟံသာဝတီသို့ ပြန်အရောက်တွင် ဇိုင်းကနိုင်းအရပ်၌ ကလျာဏီသိမ်သမုတ်၍ ဆောက်တည် စေလေသည်။ ဟံသာဝတီရှိ သံပူးသုံးတော်များကိုလည်း ထိုသိမ်၌သိက္ခာသစ်၊ ပဏ္ဍာ်းသစ်ခံယဉ်စေလေသည်။ သထုန်ယ် သံပူးသုံးတော်များ၊ သီဟိုင်းသိမ်သံပူးသုံးတော်များ၊ စသည်ဖွင့် ဂိုဏ်းခဲ့များ တစ်စတစ်စ ဆက်စပ်ပူးပေါင်းလာခဲ့ တော့သည်။

တစ်ဖန်၊ မြောက်ဦး (မြို့ဟောင်း) မြို့တွင်လည်း ရခိုင်မင်း-မင်းပါကီးနှင့် ပြည်သူတို့သည် ရှစ်သောင်းဘုရား၊ ဒုက္ခာသိမ်ဘုရားတို့ကို တည်ခဲ့

၆၂ * တိုက်စိုး

ကြသည်။ ရှစ်သောင်းဘုရားသည် စေတီပေါင်းများစွာဖြင့် လည်း ကောင်း၊ ဆင်းတုများစွာဖြင့် လည်း ကောင်း၊ တည်ဆောက်ထားသည်ဖြစ်ရာ ဆန်း ကြယ်၍၊ ကြည်ညံဖွယ်လည်း ဖြစ်ပေတော့သည်။ ဒုက္ခာသိမ်း ဘုရားသည် လည်း တင့်တယ်လူပေသည်။

ထိုနှစ်ကာလများမှ ယခုမျက်မောက်ခေတ်အထိ၊ သာသနာတွင် ထူးခြားချက်များကား ဤသို့ဖြစ်လေသည်။ အေဒီတစ်ထောင့်ခြောက်ရာနှစ် ဆယ့်ကိုးခန့်တွင် အင်းဝှုံ မင်းဖြစ်လာသော သာလွန်မင်းသည် ပရီယတိ ထွန်းကားစေရန်ဟု ပထမပြန်စာမေးပွဲများ စတင်ကျင်းပခဲ့လေသည်။ ထို့ နောက် ကောင်းမှုတော်စေတီတော်ကြီးကို တည်ခဲ့လေသည်။

အေဒီ တစ်ထောင့်ရှစ်ရာ ငါးဆယ့်ခြောက်ခန့်တွင် မန္တလေးသည် မင်းနေပြည်ဖြစ်နေခဲ့၍၊ မင်းတုန်းမင်း စိုးစံလျက်ရှိလေသည်။ ထိုမင်းသည် ရာဇ်ပြုပြည်၊ ဝေသာလီပြည် ပါဋ္ဌလီပုတ်ပြည်တွင် သက်ဗိုယနာတင်ခဲ့သည်ကို လည်း ကောင်း၊ သီဟိုင်းတွင် ဝဋ္ဌဂါမဏီမင်းက၊ စတုတ္ထအကြိမ်ဟု သမှတ်၍ သက်ဗိုယနာတင်ခဲ့သည်ကို လည်းကောင်း အားကျလေသည်။ ပိဋ္ဌကတ်တော်များမှ အကွဲကွဲရှိသည်ကို ညိုလိုလေသည်။ ထို့ကြောင့် ပိဋ္ဌကတ်တော်များကို မဟာလောကမာရမိန် စေတီတော်အရုံတွင်း၍ လည်းကောက်ထက်အကွဲရာ တင်ခဲ့လေသည်။ နှစ်းတော်ပြာသာဒ်သီဟာသန ပလွင်ရှေ့၍ လည်း သံယာတော် နှစ်ထောင့်လေးရာအား ပိဋ္ဌကတ်တော်ကို ငါးလနှင့်သုံးရက်ကြာ စုပေါင်းရွတ်ဖတ်စေ၍ ပဋ္ဌမသက်ဗိုယနာတင်ခဲ့လေသည်။ ထိုမင်းလက်ထက်တွင် သံယာသည် ပိနည်းသီကွာပုဒ်ကိုလိုက်၍ သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ ဒွါရဂိုဏ်းဟူ၍ ဂိုဏ်းပွားခဲ့လေသည်။

ထိုနောက်မှုကား သာသနာနှစ်ထောင့်ငါးရာပြည့် အထိမ်းအမှတ် အဖြစ်ဖြင့်၊ အေဒီတစ်ထောင့်ကိုးရားငါးဆယ့်ခြောက်ခန့်တွင် ထိုင်း (ယိုးဒယား)၊ သီဟိုင်း၊ ကမ္မာဒေ၊ လောဟူသော ထေရဝါဒနိုင်ငံသံယာများ ပါ-ပါဝင်၍ ဆဋ္ဌသက်ဗိုယနာတင်ပွဲကို ရန်ကုန်ဖြော်၊ ကမ္မာအေး လိုက်ရှုံးကျင်း ပခဲ့လေသည်။



ခေတါပုထိုး

သတ္တဝါများကို ဆင်းရဲဒုက္ခမှ မဟာကရဏာဖြင့် ကယ်တင်ခဲ့သော (ဂေါတမ) ပုဒ္ဓဘုရားရှင်သည် ကြည်ညိုဖွယ်ရာ ဖြစ်ပါပေ၏။ မှန်ကန် သော (ဓမ္မ) တရားတော်သည် ဆည်းကပ်ကိုးကွယ်ရာ ဖြစ်ပါပေ၏။ ထိုအခါ ပုဒ္ဓဘာသာဝင်များအဖို့ အစဉ်သဖြင့် သဒ္ဓါတရားပွားများနိုင်စေရန်၊ အစဉ်သဖြင့် တရားသံဝေဖြစ်စေရန် အမှတ်လက္ခဏာများ လိုလေသည်။

ဂေါတမပုဒ္ဓ ပရီနိဗ္ဗာန်စံခါနီးကာလ၊ ညီတော်အာနန္ဒာက—

အရှင်ဘုရား အပူပုက်နှာတို့၌ (ဝါကပ်၍) ဝါကျေတ်ပြီးသော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှာကြွလာပါကုန်၏။ ထိုသို့ ကြွလာသော ကြည်ညိုမြတ်နီးဖွယ်ဖြစ်သော ရဟန်းတို့အား ဖူးမြော်ခွင့် ဆည်းကပ်ခွင့်ကို ရှေးအခါက ကျွန်ုပ်တို့ရပါကုန်၏ အရှင်ဘုရား။ မြတ်စွာဘုရား ကွယ်လွန်သွားသောနောက်အခါ၌ကား ကြည်ညိုမြတ်နီးဖွယ်ဖြစ်သော ရဟန်းတို့အား ဖူးမြော်ခွင့် ဆည်းကပ်ခွင့်ကိုကျွန်ုပ်တို့ ရကြတော့မည်မဟုတ်ပါ။

ဟူ၍ မေးလျှောက်သည်တွင် ဘုရားရှင်က အောက်ပါအတိုင်း ဖြစ်ခဲ့လေသည်။

အာနန္ဒာ၊ သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်ကုန်သော (ဖူးမြော်သူအား) သံဝေဂရ စေတတ်ကုန်သော ဋွာနတို့သည် လေးပါးရှိကုန်၏။ အဘယ်လေးပါးတို့နည်းဟူမှ

“ဤ(လူမြိန့်)ဌာန၏ မြတ်စွာဘုရားသည် ဖွားတော်မူ၏”
အာနန္ဒာ၊ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသား
သည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်
သော ဌာနပေတည်း။

“ဤ(မဟာဗောဓိ) ဌာန၏ မြတ်စွာဘုရားသည် အမြတ်
ဆုံးဖြစ်သော သမ္မာသမ္မာဓိဉာဏ်ကို ရတော်မူ၏”
အာနန္ဒာ၊ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသား
သည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေ
တတ်သော ဌာနပေတည်း။

“ဤ (မိିଳဒိିର୍ଯ୍ୟ)ဌာန၏ မြတ်စွာဘုရားသည် အမြတ်
ဆုံးဖြစ်သော တရားတော်ဓမ္မစက်ကို ဟောကြားလည်စေ
တော်မူ၏”

အာနန္ဒာ၊ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုး
သားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေ
တတ်သော ဌာနပေတည်း။

“ဤ (ကုသိနာရု)ဌာနသည် မြတ်စွာဘုရားသည် ခန္ဓာ
ကွင်းမရှိသော ငြိမ်းခြင်းသဘော ‘အနပါဒီသေသ နိဗ္ဗာန
ဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏’”

အာနန္ဒာ၊ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုး
သားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေ
တတ်သော ဌာနပေတည်း။

အာနန္ဒာ၊ သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်
ထိုက်ကုန်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော
ဌာနတို့သည် ဤလေးပါးတို့ပေတည်း။

အာနန္ဒာ၊ သဒ္ဓါတရားရှိကုန်သော ရဟန်း၊ ရဟန်းမိန်းမ
ဥပါသကာ ဥပါသိကာမတို့သည် “ဤ(လူမြိန့်)ဌာန၏ မြတ်
စွာဘုရား ဖွားမြင်တော်မူ၏” ဟူ၍လည်းကောင်း၊ “ဤ
(မဟာဗောဓိ)ဌာန၏ မြတ်စွာဘုရားသည် အမြတ်ဆုံးသော
သမ္မာသမ္မာဓိဉာဏ်ကို ရတော်မူ၏” ဟူ၍လည်းကောင်း၊
“ဤ(မိିଳဒိିର୍ଯ୍ୟ) ဌာန၏ မြတ်စွာဘုရားသည် အမြတ်ဆုံးသော

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၆၅

တရားတော် ဓမ္မစက်ကို ဟောကြားလည် စေတော်မူ၏။”
ဟူ၍လည်းကောင်း၊ “ဤ (ကုသိနာရုံ) ဌာန၏ မြတ်စွာဘုရား
သည် ခန္ဓာကြွင်းမရှိသော ဌာန်းခြင်းသော ‘အနုပါဒီသေသ
နိဗ္ဗာန ဓာတ်’ ဖြင့် ပရီ နိဗ္ဗာန်းပြုတော်မူ၏ ဟူ၍လည်းကောင်း
(အောက်မွေးလျက်) လာရောက်ကုန်လတ္ထံ။။

အာနုန္တာ၊ စေတီပုထိုးတို့ကို ဖူးမြော်ရန် သွားလာလှည်း
လည်သော သူတို့သည် ကြည်ညိုသောစိတ်ရှုံးလျက် သေကုန်
ပြားအံ့။ ထိုသူတို့ အားလုံးတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေ
ပြီးသည်မှ နောက်၍ကောင်းသော လားရာနတ်ပြည် သို့
ရောက်ကုန်လတ္ထံ။။

ဂေါတမ ဗုဒ္ဓဖြေခဲ့သည့်အတိုင်း လူအပေါင်းတို့သည် ပဒ္ဒမှာကြာပွင့်
ပုံ၊ ခြေတော်ရာပုံ၊ ဗောဓိပင်ပုံ၊ လှည်းသီးရဟတ် စကြာပုံ၊ ထူပါပုံစသည်ဖြင့်
ပူဇော်စရာအမှတ်လက္ခဏာများကို ရှေးဦးစွာ ပြုလုပ်လာကြလေသည်။
(ရှေးဟောင်းသုတေသနများ၏ အဆိုအရ ထိုအချိန်တွင် ဆင်းတုရပ်ပွားတော်
များ ထူလုပ်ခြင်း မရှိသေးဖြစ်သည်)။

ရှင်းပါဉီးအံ့။

ဗုဒ္ဓလောင်းလျာသည် လုမြိန်အင်ကြားတောတွင်၊ မယ်တော်မာယာ
မှုဖားမြင်ခဲ့လေသည်။ ထိုအခါ အရှေ့အရပ်မှ မြောက်သို့ မျက်နှာမူ၍ ခုနစ်
ဖဝါးလှမ်းလေသည်တွင် မြေမှုပေါက်၍ ကြာပွင့်ခံလာလေသည်။ ခြေတော်
ရာနှင့် ကြာပွင့်သည် ဖားတော်မူရာ အမှတ်လက္ခဏာ ဖြစ်ခဲ့တော့သည်။
ထို့ကြောင့် ခြေတော်ရာပုံကို အမရာဝတီတွင် တွေ့နိုင်လေသည် (ပုံ ၇)
ကြာပုံကို အသောကမင်းကြီးစိုက်ထူခဲ့သော ကျောက်စာတိုင်တိပ်ဖူး(ပုံ ၁)၌
လည်းကောင်း၊ ဆန်ချီထူပါတုရိုက်တိုင်ပေါ်၍လည်းကောင်း တွေ့နိုင်လေ
သည်။(ပုံ ၂)။

ဗုဒ္ဓလောင်းလျာသည် ဗုဒ္ဓဂယာရှိ ဗောဓိလျောင်ပင်နှင့် ရွှေပလ္လာ၌
သမ္မာသမ္မာဓိဗာက်ဆိုက်၍ ဘုရားအဖြစ်သို့ ရောက်ခဲ့လေသည်။ ဗောဓိ
ပင်နှင့် စပ်၍အဖြစ်အပျက်တစ်ခုကို ပြန်ပြောင်းဆိုရလိမ့်မည်။ ဂေါတမဗုဒ္ဓ
သည် သာဝတ္ထိပြည်၊ တောဝန်ကျောင်းတော်၌ စံပယ်နေရာမှ၊ အနုပိုဒ်သို့
ခေါ်ခရီးကြချီလေသည်။ ထိုစဉ် တောဝန်ကျောင်းတော်သို့ ဘုရားဖူးလာ
သော လူများသည် ဘုရားကို မဖူးတွေ့ရသည်နှင့် ကန္တကုဋ္ဌတို့က်တံခါး၏

၉၆ * တိုက်စိုး

ပန်းနံ့သာများကိုချု၊ ချသွားလေသည်။ နောင်အခါ ထိုအဖြစ်မျိုးမရှိရလေ အောင် အရှင်အာနန္ဒာက ဘုရားကိုယ်စား ပူဇော်အပ်သောအရာငှာန တစ် ခု ခွင့်ပြပါရန် ဂေါတမဗုဒ္ဓကို လျှောက်ထားလေသည်။ ဂေါတမဗုဒ္ဓလည်း ကိုယ်စားအဖြစ်၊ ဇေတဝန်ကျောင်းတော်တံ့ခါးဝှုံ ဗျာဓိပင်စိုက်ခွင့်ပြုလေ သည်။ ပလ္လာင်ခံထားသော ဗျာဓိပင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူ သော အမှတ်လက္ခဏာဖြစ်ခဲ့တော့သည်။ ထို့ကြောင့် ဗျာဓိပင်ပုံကို ဆန်ချီ ထူပါတုရိုက်တိုင်ပေါ်၍ တွေ့နိုင်လေသည် (ပုံ ၄)။

ဂေါတမဗုဒ္ဓသည် မိဂါဒါဂုန်တော်၌ ပဋိဝရိုင်းဦးကို သစ္စာလေးပါး တရားဟောခဲ့လေသည်။ ဝါဓမ္မစကြာတရားဦးစွာ ဟောခဲ့လေသည်။ ထို သို့ ဟောခဲ့သည့်ပါဉ်ပါဒ်ကို အနက် ပရိယာယ်အားဖြင့် တရားဘီး လည် သည်ဟူ၍ ဆိုကြလေသည်။ စကြာပုံသည် ဂေါတမဗုဒ္ဓတရားဦး ဟော သော အမှတ်လက္ခဏာဖြစ်ခဲ့တော့သည်။ ထိုအတွက် အသောက မင်းကြီး စိုက်ထူခဲ့သော ကျောက်တိုင်ထိပ်ဖူးကို ကြည့်ပါလေ။ ထိပ်ဖူးတွင် ခြေသံ ရုပ်သုံးရုပ်ရှိလေသည်။ ထိုခြေသံ များအောက်တွင် ကြာမှု့ဗောက်ပုံရှိ လေသည်။ ထိုအကြားတွင် စကြာလှည်းတောင်းပုံ သဏ္ဌာန် လေးခုပါလေ သည်(ပုံ ၁)။

ဂေါတမဗုဒ္ဓသည် ပရိနိဗ္ဗာန်စံတော်မူခါနီးကာလတွင် စကြာဝတေး မင်း၏ အလောင်း၌ဆောင်ရွက်ကုန်သကဲ့သို့ ထို့အတူမြတ်စွာဘုရား၏ အလောင်းတော်၌လည်း ဆောင်ရွက်အပ်ပေ၏။ လမ်းမလေးခွဲဆုံးရှုံး မြတ်စွာဘုရား၏ စေတီကို (တည်ထား) အပ်ပေ၏ဟု ဟောခဲ့လေသည်။

ထိုစကားနှင့်အညီ ဂေါတမဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူ၍ အလောင်း တော်ကို မီးသြို့ဟ်ပြီးသည်နောက် ရှစ်ပြည်ထောင်မင်းတို့သည် ဓာတ် တော်တို့ကို မိမိတို့တိုင်းပြည်သို့ ယူဆောင်ကာ၊ စေတီတည်ကြလေသည်။ ထိုနောက်ရာဇ်ပြို့ဟ်ပြည်ရှင် အဓာတ်သတ်မင်းသည် ရှင်မဟာကသုပ၏ အစီအမံဖြင့် ပိုလျှုံသောဓာတ်တော်တို့ကို မြေအတွင်းစေတီတည်လုပ် မြှုပ်နှံ ထားခဲ့လေသည်။ အသောကမင်းလက်ထက်တွင်ကား အဓာတ်သတ် မင်းနှင့် ရှင်မဟာကသုပတို့ မြှုပ်ထားခဲ့သော ဓာတ်တော်တို့ကို တူးဖော်၍ စေတီထူပါပေါင်းရှစ် သောင်းလေးထောင် တည်ခဲ့သည်ဟု နောင်းစာများ တွင်ပါလေသည်။ ထိုသို့တည်ခဲ့သော စေတီများတွင် ဆန်ချီရှိ ထူပါကြီး လည်းပါလေသည်။ (ပုံ ၃)

ဤတွင် ဂေါတမဗုဒ္ဓမပေါ်ထွန်းမီ ရှေးပဝေကီ (ဝေဒခေတ်) ကတည်းက လုပ်ထုံးတစ်ခု ရှင်းပြရန် လိုလာလေသည်။ ထိုခေတ်တစ်လျှောက် သူတော်သူမြတ်များ၊ ပြည်ရွာအကြီးအကဲများကွယ်လွန်သည့် အခါ၊ အလောင်းကို မီးရှိပြာချ ထိုနောက်အရိုးပြာစသည့် အကွဲ့အကျိန် ကို ဂရတစိုက် မြှုပ်နှံကုန်းဖို့ ထားတတ်ကြသည်။ ထိုကုန်းမို့မို့တွင် ဝင်းခတ်ထားတတ်ကြသည်။ ထိုကုန်းမို့မို့ကို စေတီ(စေတီယ)ဟု ခေါ်လေသည်။

ဤသို့အားဖြင့် ပူဇော်ထိုက်သူများအဖို့ ကုန်းမို့မို့မော်ပုံ(စေတီ) လုပ်လာသည်တွင် တဖြည်းဖြည်းနှင့် ဘာသာရေးသဘောဝင်လာခဲ့လေသည်။ ဝင်လာပုံမှာ ကမ္မာတည်မှုနှင့် စေတီပုံသဏ္ဌာန်ဆက်စပ်လာခြင်း ဖြစ်လေသည်။ (ပြဟ္မာကြီး၏အလိုအရ) စကြေဝြော် ရှေးဦးစွာရေပြင်ကြီးသာ ရှိခဲ့လေသည်။ ထိုနောက် ဗီဇာ ဥ (အဏ္ဍာ) ဖြစ်လာခဲ့သည်။ ထိုဥမှ နှစ်ခြမ်းခွဲကာ ဖြေပြင်နှင့် ကောင်းကင်ဟူ၍ ပေါက်ဖွားလာရလေသည်။ ထိုဖြေပြင်အလယ်တွင် (ဝင်ရိုးနှင့်တကွ) မြင့်မိုင်တောင်သည်ရှိ၏။ တောင်အောက်နှင့် တောင်ခြေတွင် ပြီတွာ၊ တံ့ရွှောန်၊ လူစသည်နေကြသည်။ တောင်ထိပိုင်းသည်ကား ဘုံအဆင့်ဆင့်နှင့်နတ်အောင်များ၊ ပူဇော်ထိုက်သူများ ကိန်းအောင်းရာဖြစ်လေသည်။ ယခုကုန်းမို့မို့ (စေတီ)သည် မြင့်မိုင်တောင်နှင့် အနက်တူ၊ သဘောတူဖြစ်လေသည်။ ပြာဟ္မာကော်ဒီတို့၏ မြင့်မိုင်တောင်တည်ရှိပုံစံနစ်သည် ဗုဒ္ဓဘာသာဝင်များထံ ကူးစက်လာခဲ့လေသည်။

ဆန်ချိတူပါကို ပြန်ကြည့်ကြိုးစို့။ အထက်တွင် ဆိုခဲ့သည် အတိုင်း ထိုတူပါကို အသောကမင်းတည်ဆောက်ခဲ့လေသည်။ နောက်မင်းတို့သည်လည်း ထိုတူပါကို ပြုပြပြင်ပြင်လုပ်ခဲ့ကြလေသည်။ ယခုမြင်ရသော (အမှတ်တစ်) ဆန်ချိတူပါကြီးနှင့် ပတ်ဝန်းကျင်သည် နောက်ခေတ်များတွင် ပြုပြင်ထားသည်အတိုင်း ဖြစ်လေသည်။ စပ်မြှုပ်ဆိုရလျှင် တူပါဟူသောပုံစံသည် ဗီသုကာနှင့်ဆိုင်သော ဝေါဟာရဖြစ်လေသည်။ အနက်အခိုဗာယ်အားဖြင့် စေတီနှင့် အတူတူပင် ဖြစ်သည်။

ဆန်ချိတူပါသည် အဝန်းလုံးပတ်အားဖြင့် ပေတစ်ရွာနှစ်ဆယ်မျှ ရှိ၍ အမြင့်ငါးဆယ့်လေးပေမျှ ရှိပေသည်။ ဓာတ်တော်ကို ထိုအတွင်း၌ ကြုတ်အထပ်ထပ်ဖြင့် သို့မိုးထားလေသည်။ ထိုတူပါကို ဘုရားဖူးများပဒေကိုကာလကျောရစ်ပတ်၍ ပူဇော်တက်ရောက်နိုင်အောင် ပစ္စယာတွင် လျေကားနှစ်ခုတည်ဆောက်ထားလေသည်။

၉၈ * တိုက်စိုး

ထူပါစေတီတစ်ခုလုံး ပတ်လည်တွင်ကား အရုတ်တိုင်းရှိလေသည်။ ထိုတ်တိုင်းလေးမျက်နှာတွင် မျဲ့ပေါက်လေးခုရှိ၍ မျဲ့ပေါက်တိုင်းတွင် တုရိဏ်တိုင်ရှိလေသည်။ ထိုတိုင် (အထက်ထုပ်တန်းများ)တွင် ဆွဲနှင့် ဆင်မင်းဘတ်၊ ဝေသုန္ဓရာဇာတ်စသော ဇာတ်နိပါတ်ရပ်ကြွာ၊ ဗုဒ္ဓဝင်ခန်းရပ်ကြွာ၊ ယက္ခာရပ်ကြွာ၊ ထူပါရုံရပ်ကြွာ စသည်များကို ပန်းတမေ့ဆတ်ထားလေသည်။ အထက်ဆုံးထုပ်တန်းတွင်မူ စကြာပုံခံလျက်၊ ဘုရား၊ တရား၊ သံပါးတည်းဟူသော တိရတနာအမှတ် လက္ခဏာပုံကို ထင်ရှားစွာ မြင်တွေ့နိုင်လေသည်။ (ပုံ J)

ဆန်ချိတူပါပုံကို ထပ်၍ကြည့်ပါလေ။ ပုံစံသည် သုံးပိုင်းရှိနေလေသည်။ ထိုသုံးပိုင်းတွင်။

ပထမပိုင်းသည် -အုတ်ခုနှင့် ပစ္စယာ(မေဓါ)

ဒုတိယပိုင်းသည် -ဥ (အဏ္ဍာ သို့မဟုတ် က္မာ) သို့မဟုတ် စက်ပိုင်းခြမ်း သို့မဟုတ် ခေါင်းလောင်းပုံသပိတ်မောက် သဏ္ဌာန်ရှိ ကိုယ်လုံး

တတိယပိုင်းသည် ပြာသာဒ်(ဟရ်မိကာ ဟမ္မားယ) နှင့် ထိုးသုံးဆင့် (ဆတ္တဝလီ) ဖြစ်လေသည်။

ထိုးသုံးပိုင်းစလုံးသည် ဥ (အဏ္ဍာ)မှ တစ်ဆင့် ပေါက်ပွားလာသော မြင့်မိုင်တောင်သဘောကို ဆောင်လေသည်။ ကိုယ်လုံးအထက်၊ ဟရ်မိကာ သည် နတ်ဒေဝါများ သူတော်သူမြတ်များ ကိန်းဝပ်ရာဖြစ်လေသည်။ ထိုအထက် ဘုံများမှာမူ ထိုးသုံးဆင့်တွင် သရပ်ဆောင်ထားလေသည်။ ဤတွင် ထိုးသုံးဆင့် (ဆတ္တဝလီ) ကိစ္စကို အမိပါယ်တစ်ခုထပ်၍ ဖွင့်နိုင်လေသေးသည်။

ထိုးသည် မင်းခမ်းတော်ပစ္စည်း၊ မင်းဇကရာမ်တို့၏ အာဏာရိပ်ကို ဖော်ပြသော အမှတ်လက္ခဏာဖြစ်လေသည်။ ဂေါတမဗုဒ္ဓကိုလည်းစကြော်တေးမင်းတို့နှင့် နှိုင်းခိုင်းလေ့ရှိသည်ဖြစ်ရာ ဗုဒ္ဓ၏ အရှိန်တော်နှင့် ဗုဒ္ဓသာသနာ ပုံးနှံမှုကို သိသာအောင် ထိုးသုံးဆင့်ထည့်ပေးလေသည်။

ဆန်ချိတူပါ၏ ပုံသဏ္ဌာန်သည် နောင်အခါ အိန္ဒိယပြည်တွင်းပြည်ပ နေရာအသီးသီးတွင် တည်ဆောက်ကြသော မြေစိုက်စေတီများ အတွက် အခြေခံဖြစ်ခဲ့လေသည်။ အသေးစိတ်တွင်ကား၊ ထိုစေတီ ဤ စေတီများသည် ရေမြေစေလေ့ရှိ လိုက်၍လည်းကောင်း၊ အုတ်ကျောက်စသည်ဖြင့် ပစ္စည်းအမျိုးအစားကိုလိုက်၍ လည်းကောင်း၊ ဘုရားပီသုကာ

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၉၉

တို့၏ ဥာဏ်ရည်ဥာဏ်စွမ်းကိုလိုက်၍ လည်းကောင်း ကွာခြားတတ်လေ သည်။

ကွာခြားပုံမှာ မကန်းရပ်၊ ဘီးလူးပန်းဆွဲ၊ ဒုရင်၊ စိုင်ပေါင်ကန်တစေသာ အဆင်တန်ဆာများကို လိုအပ်သလို ထည့်သွင်းလာခြင်း ဖြစ်သည်။ တစ်ဖန် ပစ္စယာ၊ ခေါင်းလောင်းပုံ သပိတ်မောက် (အဏ္ဍာ)၊ ထီးသုံးဆင့်ဝါ ထီးရစ် (ဆတ္ထဝလီ) စသော စေတီအစိတ်အပိုင်းများ ရှိသည့် အနက် ထိုအစိတ်အပိုင်းများသည် ပုံပန်းသဏ္ဌာန်တစ်မျိုးပေါ်လာခြင်း၊ အချိုးအစား အတိုးအလျော့ရှိလာခြင်း ဖြစ်သည်။

ပမာအားဖြင့် နာဇူနှီနှင့် ဂန္ဓာရမှ (လူ။ဒါန်းပူဇော်သည်) ကြေးထူပါပုံကလေးမျိုးတွင် အုတ်ခုံ မြင့်တက်လာ၍ ပစ္စယာအဆင့် ကျယ်လာသည် ကို မြင်နိုင်လေသည်(ပုံ၁၇) ထိုနောက် (ရပ်ပွားဆင်းတုထုလုပ်မှု အတတ်ရှိနေပြီဖြစ်၍) ပစ္စယာတွင် ရပ်ကြွရပ်ဖောင်းများ ထည့်လာသည်ကိုလည်း ကောင်း၊ ခေါင်းလောင်းပုံ သပိတ်မောက် (အဏ္ဍာ)သေးငယ်သွားသည်ကိုလည်းကောင်း၊ ထီးရစ် (ဆတ္ထဝလီ)ဦးရေ တိုးလာသည်ကိုလည်းကောင်း၊ မြင်နိုင်ပြန်လေသည်။ တဖန် ပါဋ္ဌလိပ်တ် (ကုမ်ရာဟားအရပ်)မှ အုတ်ခွက်မျိုး (ပုံ ၆)၊ ဗုဒ္ဓဂါယာမှ မဟာဗောဓိစေတီပုံမျိုးတွင် ခေါင်းလောင်းပုံ၊ သပိတ်မောက် (အဏ္ဍာ)ကျို့ သွား၊ သေးသွားပြီးလျင် အောက်ခြေအုတ်ခုံနှင့် ပစ္စယာမြင့်တက်လာ၍ အုတ်တိုက်(ကုလားကျောင်း)ခံကာ သိခရကွမ်းတောင်ရည်အဖြစ် ပေါ်ပေါက်လာသည်ကိုလည်း မြင်နိုင်လေသည်။ ဤတွင် ကုသွေ့နှင့်မင်းကနိုသက တည်ခဲ့သော စေတီသည်လည်း ဘုံအဆင့်ဆင့်နှင့် ကွမ်းတောင်ရည် တက်ထား၊ တင်ထားသော စေတီမျိုးဖြစ်သည်ဟု ဆိုကြလေသည်။

ပြည်ပစေတီများကို ကြည့်ကြေးစိုး။

နိပါရှိ ဗောဓိနတ်(ပုံ၂၁)၊ သိဟို့မြှို့ ထူပါရာမစေတီ(ပုံ၃၁)တို့တွင် အုတ်ခုံသည် စတုရန်းဖြစ်၏။ ထီးရစ် (ဆတ္ထဝလီ)သည် ကတော့ပုံ ဝါဖောင်းရစ်အသွင်ယူလာ၏။

တစ်ဖန် ထူပါရာမ၏အုတ်ခုံသည် မြင့်တက်လာပြီးလျင် ခေါင်းလောင်းပုံသပိတ်မောက်(အဏ္ဍာ)သည်အောက်ကားအထက်ရှုံးနှင့် ခေါင်းလောင်းပုံပေါ်ခဲ့တော့သည်။ ဟရ်မိကာ၏ ထူးခြားချက်တစ်ခုကို ဗောဓိနတ်စေတီတွင် ကြည့်လေး။ ဗောဓိနတ်စေတီ၏ ဟရ်မိကာလေးဘက်

၁၀၀ * တိုက်စိုး

စလုံးတွင် ဗုဒ္ဓဘာရား၏ (အလုံးစုံသိမြင်သော) သဗ္ဗည်တောက်ကို ဖော်ပြသည့်သဘောဖြင့် မျက်လုံးများထည့်ထားလေသည်။ ဂျပန်း၌ ရှိသော ဟောယူဂျိမြတ်တော်ကားဆန်ချို့ ထူပါကဲ့သို့ အုတ်ကျောက်ဖြင့် တည်ဆောက်သည့်မဟုတ်ဘဲ သစ်သားဖြင့် တည်ဆောက်ထားလေသည်။ အမှန်ဆိုလျှင် သစ်သားဖြင့် တည်ဆောက်သော သာသနိုက အဆောက်အအုတ်တွင် အစောဆုံးဖြစ်ပေသည်။ ဤသို့သော စေတီမျိုး၌ အောက်ခြေအုတ်ခုံနှင့် ပစ္စယာသည်တည့်တည့် မတ်မတ် မြင့်တက်လာ၍ ဘုံအဆင့်ဆင့် ဖြစ်လာလေသည်။ အမိုးကော့များ ပေါ်လာသည်။ ထို့ပြင် အောက်ဆုံးသုံးသည် ဘုရားဆင်းတူ င ဆူထားရာ ဘုရား ဝတ်ပြုဆောင်ဖြစ်၍၊ အပေါ်ဘုံများမှာ မူ အသုံးမပြုနိုင်ဖြစ်လေသည်။ ထိုဘုံများကို ဖြတ်သန်း၍ မြင့်မိုးရှိတောင်၏ ဝင်ရှိုးသဘောအလယ်တိုင် တည့်ထားလျက်ရှိလေသည်(ပုံ ၂၉)။

မြင့်မိုးရှိတောင်၏ သဘောကို ပိုပြင်သပ္ပါယ်စွာ ဖူးတွေနှင့်သော စေတီတစ်ဆူကား ဂျာဝါးရှိ ဗောရောဗုံးစေတီ ဖြစ်လေသည်။ ထိုစေတီတွင် အုတ်ခုံသည် လေးထောင့်ဖြစ်၍၊ (ငထောင့်) ပစ္စယာ ဤဆင့်တက်လေသည်။ ထိုအထက်တွင် ပစ္စယာအစိုင်း ၃ဆင့်တက်ပြန်သည်။ နောက်ဆုံးပစ္စယာအစိုင်း၏ အလယ်ဗဟိုတွင် အဓိကစေတီရှိလေသည်။ တစ်ဖန် ပစ္စယာများသို့ မကန်းရပ်အဆင်တန်ဆောပါသော နတ်လျေကား(သောပါန) ဖြင့် တက်ရလေသည်။ ပစ္စယာနံရုံတွင် ရပ်ဖော်ရပ်ကြဖြင့် ဘတ်နိပါတ်ဖော်ထားသည်။ (ငထောင့်) ပစ္စယာများရှိ မှုခံဝအဆောင်တွင်၊ အကွ္ဗာဘယ၊ ရတနသမ္မဝ စသောမိန္ဒိုဗုဒ္ဓရပ်တူများသည် မှုဒ္ဒါ(မှုဒ္ဒ) လက်ဟန်အမျိုးမျိုးဖြင့် တင်ပျဉ်ခွေထိုင်လျက်ရှိလေသည်။ ပစ္စယာ ၃ဆင့်တွင်မူ စေတီရုံများ ပိုရောစန ဗုဒ္ဓရပ်ပွားများရှိလေသည်။ ထိုစေတီတော်ကြီးသည် အုတ်ခုံမှ အထက် စေတီထိပ်အထိ ၁၁၅ ပေခန့်မြင့်လေသည် (ပုံ ၃၉)။

မြန်မာနိုင်းဘက်ကို ကြည့်ကြည့်စိုးစိုး။ သရေခေတ္တရာရှိ ဘောဘောကြီးဘုရားတွင် ခေါင်းလောင်းပုံ သပိတ်မောက် (အဏ္ဍာ)သည် တဖြိုးတဖြောင့်တည်းလို ဖြစ်လေသည် (ပုံ ၄၇)။ ဘုရားကြီး၏ ခေါင်းလောင်းပုံ သပိတ်မောက်ကား အထက်ရှုံးလေသည် (ပုံ ၄၈)။ သို့ဖြစ်၍ ထိုစေတီများသည် ဆန်ချို့ထူပါပုံစုံမှ သီသီကွာလာ၏။ မကွာသောပုံကား ခင်ဘကုန်းတွင် တူးဖော်ရရှိသော ဌာပနာတိုက်ပုံးကျောက်ပြားမှ စေတီပုံသဏ္ဌာန်ဖြစ်ပေသည် (ပုံ ၄၆)။ ထိုစေတီမျိုးမှ တစ်ဆင့် ဘောဘောကြီးဘုရားနှင့်

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၀၀
ဘုရားကြီး စေတီပုံသဏ္ဌာန် ပြောင်းလဲလာသည်ဟု ဆိုရမည်ကဲ့သို့ ရှိလေ
သည်။

သရေခေတ္တရာမှ ပုဂံသို့ကူး၍ ကြည့်လိုက်လျှင် ပုံသဏ္ဌာန်တွင်ရော၊
အပြောက်အမွမ်း ထည့်ရာတွင်ပါ တိုးတက်လာသည်ကို တွေ့ရလေသည်။
မူလမြေစိုက်စေတီတွင်

(က) အုတ်ခုံနှင့်ပစ္စယာ (မေဓါ)

(ခ) ခေါင်းလောင်းပုံ သပိတ်မောက် (အဏ္ဌာ)

(ဂ) ဟရ်မိကာနှင့် ထီးရစ် (ဆတ္တဝလီ)

ဟူ၍ သုံးပိုင်းရှိကြောင်း စေစောကဖေါ်ပြခဲ့ဖူးပြီ။ ယခုမှ ရွှေစည်းခုံ စေတီ
မျိုးတွင် အုတ်ခုံသည်မြင့်လာ၏။ ပစ္စယာ ၃ဆင့်တွင်၊ ထောင့်စေတီများတိုး
လာ၏။ ပစ္စယာအလယ်တွင် နတ်လျေကား (သောပါန) တပ်ဆင်ထား
သည်။ ပစ္စယာအထက်၊ ခေါင်းလောင်းပုံ သပိတ်မောက်(အဏ္ဌာ)တွင် ရင်ဖွဲ့
ခါးပတ်နှင့် ဘီလူးပန်းဆွဲဟူ၍ တန်ဆာဆင်မှု ရှိလာသည်။ ထို့နောက်
ထီးရစ်ဆတ္တဝလီနေရာတွင် ဖောင်းရစ်အဆင့်ဆင့်၊ ကြာမောက်ကြာလန်၊
ချရားသီး၊ ထီးဟူ၍ အသေးစိတ်ပါဝင်ခဲ့တော့သည် (**ပုံ ၅၂**)။

ရွှေစည်းခုံတွင် ဟရ်မိကာမပါသော စေတီများ
ဆပါဒစေတီဖြစ်လေသည်။ ထိုစေတီသည် သီဟိုင်းဆံလာ၏။ ဟရ်မိကာ
(သီဟိုင်းအခေါ်အောင်တော်ကောတုံး) နှင့် အထွတ်ထုပိကာပါလာ၏(**ပုံ ၅၃**)။

မြေစိုက်စေတီ ဝါ စေတီလုံးအကြောင်းကား ဤမျှဖြင့် သဘော
ပေါက်လောက်ပြီ။ ယခုသော် ရှုဘူးရားကြောင်းကို ရေးပြန်ရန်လိုလေသည်။
ရှုဘူး၏မူလဘူးတာသည် အဇ္ဇာလိုက်ရှု ကာလေရှိလိုက်ရှု (**ပုံ ၅**)ကဲ့သို့
ကျောက်တောင်ကို ထွင်းဖောက်ထားသော အဆောက်အအုံမျိုး ဖြစ်လေ
သည်။ ထို့ကူးကို အသောကမင်းလက်ထက်တွင် လှိုင်လှိုင်ကြီးသုံးသည်။
ပန္တက်ကိုကြည့်လျှင် အလျားသည် အနံထက် ၃ ဆမျှရှိ၍ လေးထောင့်စပ်
စပ် ဖြစ်သည်။ ရှုအဝင်တွင် အာရုံခံသဘောမျိုးရှိ၍ အဆုံးတွင် ဘုရား
ဆောင် ရှိလေသည်။ ဘုရားဆောင်၏ အဆုံးဝယ်ဝတ်ပြုပြု၍ အမှတ်
လက္ခဏာ ရှိလေသည်။

ထိုအမှတ်လက္ခဏာကို ပဒ်ကိုကာ လကျားရစ်ပတ်၍ ကြည်ညိုနိုင်
အောင် ဘေး ၂ ဘက်တွင် စကြော်လုပ်ထားသည်။ နောက်ဘက်နံရံကို အခုံး
လုပ်ထား၍ စကြော်ဖြစ်နေသည်။ ဤတွင် စေတီ၊ ရပ်ပွားစသည့်ဖြင့် အမှတ်

၁၀၂ * တိုက်စိုး

လက္ခဏာသက်သက် ရှိသောရှုကိုစေတိယရိဟ ဝါ ဂယ (စေတိအိမ်) ဟုခေါ်လေသည်။ ရဟန်းသံယာများနေသောရှုကား၊ ဝိဟာရပေတည်း။ ရုံဖန်ရုံခါ ပူဇော်စရာစေတိ၊ ရပ်ပွားရှိရုံမက ရဟန်းသံယာများလည်း ထိုဂုဏ် သီတင်းသုံးသည်ဆိုလျှင်၊ ဝတ်ပြုရာအဆောင်ဘေး ၂ ဘက်တွင် သီတင်းသုံးရာ အခန်းငယ်များ ရှိတတ်လေသည်။ နောင်သောအခါ ထိုသို့သော ကျောက်တွင်းရှုများကို မှို၍မြေပြန့်ပေါ်ရှုတည်ဆောက်လာကြလေသည်။ ထိုရှုမျိုးကို ဗြာဟ္မာကျော်နှုန်းများအပြား ဆောက်လာ၏။ အိန္ဒိယ မြောက်ပိုင်း (နှင့်တောင်ပိုင်း) ထိုက်ရှုဘုရားများသည်လည်း ရွှေ့တွင် အာရုံခံ နောက်တွင် ဘုရားဝတ်ပြုဆောင်ဟူ၍ တည်ဆောက်ပြီးလျှင်၊ ဝတ်ပြုဆောင် အထက်တွင် သီခရက္ခမ်းတောင် ရှည်တက်လေသည်။

စပ်မိ၍ ဆိုရလျှင် ထိုလိုက်ရှုဘုရားများတွင် မကန်းရပ်၊ ကိုတို့မှခ ဘီလူးပန်းဆွဲစသော အဆင်တန်ဆာများဖြင့် မွမ်းမံတပ်ဆင်ထားတတ်ကြ လေသည်။ မကန်းဟူသော ပင်လယ်သတ္တဝါသည် ဗြာဟ္မာကျော်နှုန်းတို့၏စီးတော်ယာဉ်ဖြစ်၏။ မကန်းရပ်ကို တံကဲထိပ်ပိုင်း(စလစ်)၏တစ်ဘက် တစ်ချက်တွင် အလက်းသဘော သုံးတတ်သည်။ တဖန် ကိုတို့မှခသီလူး သည် သိဝန်တစ်မျိုးဖြစ်၏။ လူအပေါင်းကို အကာ အကွယ် ပေးတတ်သောသဘောဖြင့် ဘီလူးပန်းဆွဲကို တံခါးထိပ်၊ နံရုံးစည်းတို့၌ အလက်းသဘောသုံးတတ်သည်။

ဗြာဟ္မာကျော်နှုန်း တည်ဆောက်ပုံ တည်ဆောက်နည်း၊ တန်ဆာဆင်ပုံ၊ တန်ဆာဆင်နည်းသည်လည်း သရေခေတ္တရာနှင့် ပုံကိုသို့ ပုံနှုန်းခဲ့လေသည်။ ထို့ကြောင့် သရေခေတ္တရာနှင့် ပုံကိုရှုရှုရှုရာများ၏ ပန္တက်သည် အိန္ဒိယ မြောက်ပိုင်း ဉာဏ်သုနယ် (မူဘာန်က်ဆွာ) မှ ရှုရှုရာ များနှင့် အခြေခံတူလေသည်။ (ပုံ ၁၈)

သရေခေတ္တရာရှိ ဘဲဘဲဘုရားသည် တစ်ဖက်မှုခံနှင့် ဖြစ်လေသည်။ လေးထောင့်စပ်စပ်အုတ်တိုက် (ကုလားကျောင်း) ပေါ်တွင် ပစ္စယာအဆင့် ဆင့် တင်၍ကွွဲမှုံးတောင်ရှိုးရှိုး ပေါက်ထားလေသည်။ ပုံကိုအောင် (မြင်းကပါ ရွာ) ရှိရှုပြောက်ကြီးဘုရားသည်လည်း တစ်ဖက်မှုခံနှင့် ရှုရှုရားဖြစ်လေ သည်။ ထိုရှုရှုရားသည် ပုံပန်းသဏ္ဌာန် အချိုးကျလှပေသည်။ ထိုဘုရားကို ကျန်စစ်သားမင်းကြီး၏ သားဖြစ်သူ ရာဇာကုမာရမင်းသားသည် အော် ၁၁၁၃ တွင် တည့်ခဲ့လေသည်။ (ပုံ ၆၀)

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၀၃

တည်ခဲ့သော အကြောင်းမှာမူ၊ မင်းကြီးသည် နာမကျန်းဖြစ်ပြီး နောက် နတ်ရွှေစံအုံဆဲဆဲ ရှိနေ၏။ ရာဇေဂုဏ်ရမင်းသားသည်လည်း “မိမိ ကိုမွေးသော မင်းကြီးကျေးဇူး အောက်မေ့ရကား” မင်းကြီးအဖို့ ဘာက အတွက် ရွှေဆင်းတုတစ်ဆူထူလုပ်၏။ ထိုဆင်းတုအား ကွယ်လွန်ပြီး မိခင် ထံမှ ရရှိလိုက်သော ကျွန်းသုံးရွာလှု၍ ဒါန်းပေး၏။ ထိုနောက် ရှုတစ်ခုတည် ဆောက်၍ ထိုရှုတွင် ထိုဆင်းတုနှာပနာလေသည်။ ထိုရှုအပြီးတွင် ပျု၍ မွန်၊ ပါ့ဗို့၊ မြန်မာ ဟူ၍ င့် ဘာသာစကားဖြင့် ကျောက်စာထိုးခဲ့လေသည်။ ထိုရှုပင်လျှင် ယခုအခါ ရုပြောက်ကြီးဟု အများခေါ်ကြသော ရှုဘုရား ဖြစ်ပေသည်။

ဘုရားဟိုသုကာကို ပြန်ကောက်ရသော် ထိုရှုသည် အရှေ့ဘက်အာ ရုခံမှုခံလှည့်ဖြစ်၍ ဂန္ဓကုဋ္ဌ(ဘုရားဆောင်) နှင့် တစ်ဆက်တည်းဖြစ်ပေ သည်။ ဂန္ဓကုဋ္ဌတိုက်ပတ်လည်တွင် စကြိုးထားရှိလေသည်။ အပြင်နံရုံမှာ ဂန္ဓကုဋ္ဌပေါ်သို့ သစ်သားထုပ်မပါဘဲ၊ တဖက်လျှောပေါင်းမိုးဖြင့် အမိုးတက် လေသည်။ အမိုးဆင်ခြေလျှောနှင့် ပစ္စယာ-ပစ္စယာဆင့်ပြီးလျှင် အထက်တွင် ကွမ်းတောင်တက်လေသည်။

အဆင်တန်ဆာမွမ်းမံထားပုံမှာ ဤသို့ဖြစ်လေသည်။ အပြင်နံရုံမှုး စည်းများတွင် ဘီလူးပန်းဆဲများရှိလေသည်။ ထိုပြင် နံရုံပေါ်တွင် မှန်ကူ ကွက်ဖော်၍ ပြတင်းတပ်ထားလေသည်။ ပြတင်းတိုင်အထက်အောက်ရှိ တိုင်ဖုံးအားဖြင့်တေပန်းများသည်လည်းကောင်း၊ ပြတင်းတံကဲထိပ်ပိုင်း (စလစ်) ရှိ မကန်းရပ်၊ ရာမလက်ညှိုး အချွန်အထက်၊ ပြာသာဒ်ဘုံးဆင့် စသည်များ သည်လည်းကောင်း တင့်တယ်လှပေသည်။ (ပုံ ၆၁/၆၂)။ အတွင်းနံရုံကို ကြည့်လိုက်ပြန်သော်၊ တာဝတိသာမှ သက်သုန္ဂိုရုပ်ပြည့်သို့ ဗုဒ္ဓဘုရား ဆင်းသက်ခန်း၊ တိုတို့တို့အား ဗုဒ္ဓဘုရားတန်ခိုးပြာ့နိုးဟာ ပြခန်း စသော ဗုဒ္ဓဝင်သရုပ်ဖော် ကောက်ကြောင်းပန်းချုံကိုလည်းကောင်း နံရုံမှုခံ ကပ်များတွင် ကျောက်ဆစ်လက်ရာ ဆင်းတုတော်များကိုလည်းကောင်း ကြည့်ညိုဖွယ်ရာ ဖူးမြင်နိုင်လေသည်။

ရုပြောက်ကြီးဘုရားမှ အာနန္တဘုရားကို ကြည့်ကြည့်စို့ (ပုံ ၅၄)။ ထိုဘုရားသည် ကျွန်းစစ်သား၏ ကုသိုလ်တော်ဖြစ်လေသည်။ အေဒီ ၁၀၉၀ ခုနှစ်တွင် တည်သည်။ ထိုဘုရားသည် မှစ် င့် မျက်နှာရှိ၍ စံနစ်ပုံစံမှာ ကြက်ခြေခတ်သဘောဖြစ်လေသည်။

၁၀၄ * တိုက်စိုး

ဗုဒ္ဓလား (ပဟာပုရ) ဘက်ရှိ ဘရား နှင့် စံနစ်ချင်းတူသည်ဟု ဆိုကြလေသည်။ (ငဲ ၅၅)။ အုတ်တိုက် (ကုလား ကျောင်း) ၏အလယ် မဏ္ဍာ်း (ကုံကူးဆံတုံး)တွင်ကား ဂန္ဓကုဋ္ဌတိုက် င့် ခု ဆောက်ကား ကကုသန်၊ ကောဏာရုံ၊ ကသုပ၊ ဂေါတမဟူ၍ မတ်ရပ်ရပ် ပွားတော်များထားရှိသည်။ တို့ရပ်ပွားတော်များသည် အာရုံခံမှုခံများဘက်သို့ မျက်နှာမှုနှီးကြသည်။ တို့အခါ ရပ်ပွားတော်အထက်ပိုင်းကို အပြင်မိုး လျှော့ဘက်တွင် ဖောက်ထား သော မှုခံပေါက်များမှ အလင်းရောင်ပေးထားပုံသည် အုံသာကြည်ညိုဖွယ်ရာ ပင်။

တစ်ဖန် အလယ်မဏ္ဍာ်းကို စကြို ၂ ထပ်ရုံထားသည်။ အပြင်စကြိုရှိ မှုခံကပ်ပေါင်း ၈၀၁၂၅ ဖော်သွာ့ဘရားလောင်းဘဝမှ သမ္မာ သမ္မာစိ ဥာဏ်ရသည်အထိ၊ ဗုဒ္ဓရပ်ကြွေများကို ပန်းတမော့ဆတ်ထားလေသည်။ အနောက်ဘက်မျက်နှာရှိမတ်ရပ်ဆင်းတူတော်ကြီး၏တစ်ဘက်တစ်ချက်တွင် ကျွန်စစ်သားမင်းရပ်တု၊ မင်းဆရာ ရှင်အရဟံရပ်တု (ဟု အစဉ်အလာအရ ပြောဆိုကြသော ရပ်တု) ၂ ခုကို ဘရားပူဇော်နေဟန် ထူလုပ်ထားလေသည်

အပြင်နံရုံတွင်မူ မှုခံပြတင်း ၂ ဆင့်ရှိလေသည်။ ထို့အထက်တွင် မိုးလျှော၊ ထို့အထက် ပထမပစ္စယာ၊ ထို့နောက် ဒုတိယမိုးလျှောနှင့် ဒုတိယ ပစ္စယာတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်ထားလေသည်။ ထို့အထက်မှာမူ ပစ္စယာ သုံးဆင့်နှင့် သိခရကွမ်းတောင်တက်ကာ (နောင် သော်) စေတီနှင့် ထိုးတင် ထားလေသည်။ ဤသည် အကြမ်းဖျင်း မြင်ကွင်းဖြစ်လေသည်။ ထိုမြင်ကွင်းကို ပစ္စယာရှိထောင့် စေတီများ၊ နတ်ရပ်၊ ခြေသံရပ်များ၊ ငါးရှားငါးဆယ် ကတ်စဉ်ကွင်းများဖြင့် လည်း ကောင်း၊ အုတ်တိုက်အခြေရှိ မာရ်နတ်စစ်ထိုးခန်း စဉ်ကွင်းများဖြင့် လည်းကောင်း အာရုံခံမှုခံတံကဲစလစ် ရှိ ကြေးခွေ၊ အဆော်၊ ရာမလက်ညိုး၊ အဆင်တန်ဆာများဖြင့် လည်းကောင်း ဖြည့်စွက်ကြည့်လိုက်ပါမူကား ပို၍နှုန်းပုံးပွားစရာ ဖြစ်ပေလိမ့်မည်။

မြေစိုက်စေတီနှင့် ရှာရားအကြောင်းကို ဆိုခဲ့ပြီးသော် ဘန်းကြီး ကျောင်းအကြောင်းကို အနည်းငယ်ဖြည့်စွက်ဆိုရည်းမည်။ ပုဂံတွင် ကျောင်း ကန်ဘရားများစွာ ဖြစ်ထွန်းခဲ့သော်လည်း ယခုအခါ ကျောင်းများများစား စား မကျွန်းခဲ့။ သစ်သားဖြင့်ဆောက်သော ကျောင်းများမှာ ပျက်စီးပျောက် ကွယ်ကုန်ကြပြီ။ အုတ်ကျောင်းမှာလည်း အနည်းအပါးသာ ကျွန်းရစ်ခဲ့ တော့သည်။

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၀၅

ထိအထဲတွင် မြင်းကပါရွာဘက်မှ စိုးမင်းကြီးကျောင်းပါလေသည် (ပုံ၆၆)။ ထိကျောင်းသည် ၂ ထပ်ရှိ စာသင်ကျောင်းဖြစ်လေသည်။ အောက်ထပ်ရှုံးဘက်တွင် အာရုံခံသဘော၊ အလယ်တွင် ခန်းမကျယ်၊ အနောက်ဘက်တွင်ဘုရားဝတ်ပြုဆောင်၊ ခန်းမကျယ်၏ တစ်ဘက်တစ်ချက်တွင် သံပါဏ်များ သီတင်းသုံးရန် အခန်းငယ်များထားရှိလေသည်။

ပုံကြိုးများတွင် ဘုန်းကြီးကျောင်းများသည်
အနေအထားတွင် အနည်းငယ် ပြောင်းလဲခဲ့ပေသည်။

ပြောင်းလာပုံမှာ

(က) ပြာသာဒ်ဆောင်

(ခ) စန်ဆောင်နှင့် ဆောင်မကြီး

(ဂ) ဘောဂဆောင်

ဟူ၍ အခန်းခွဲခြင်း ဖြစ်လေသည်။

ပြာသာဒ်ဆောင်တွင် ဘုရားဆင်းတုရှိလေသည်။ စန်ဆောင်သည် ပြာသာဒ်ဆောင်နှင့် ဆောင်မကြီးကို ကူးစပ်ပေးသော အဆောင်ဖြစ်သည်။ ဆောင်မကြီးသည် သံပါဏ်များ သီတင်းသုံးရာ အာက္နာဝတ်ပြုရာ စာသင်ရာ ဖြစ်လေသည်။ ဘောဂဆောင်သည် ပန်းကန်ခွက်ယောက်နှင့် အစားအသောက်ထားရာ ဖြစ်လေသည်။ ထိကျောင်းများကိုလည်း (ထားဝယ်ဆောင်) အမိုးလည်းပေါ်။ ၂ ထပ်နှင့်သော်လည်းကောင်း ဆောက်တတ်ကြလေသည်။



ရမိုားဆင်းတူ

ဂေါတမဗုဒ္ဓလွန်ပြီးနောက် အနှစ် ၄၀၀-၅၀၀ ခန့်များ ရပ်ပွားဆင်းတူ ထုလုပ်ခြင်းမရှိခဲ့ကြောင်းဖြင့် စောစောက စကားကြောင်းခဲ့ဖူးပါ ပြီ။ ထိုကာလအတွင်း သဒ္ဓါကြည်ညိုစိတ်ရှိသူများသည် ပဋိမှာကြာပုံ၊ ခြေတော်ရာပုံ၊ ဗောဓိပင်ပုံ၊ စကြာပုံ၊ ထူပါပုံစသော အမှတ်လက္ခဏာများကို ဗုဒ္ဓကိုယ်စား ပူဇော်ခဲ့ကြသည်။

တစ်ဖန် အေဒီ ၂ ရာစု မတိုင်မိကာလအထိ၊ ဗုဒ္ဓလောင်းလျာ (သိဒ္ဓတ္ထမင်းသား) တောထွက်သည့်အခန်းမျိုးကို ဖော်ပြသည့်အခါး စီးတော်မူသော ကဏ္ဍကမြင်း၊ နောက်လိုက်ဆန္ဒအမတ်၊ ဝိုင်းဝန်းကူညီသော နတ်များ စသည့် ရပ်ကြွမျိုးဖော်ပြပါရှိလေသည်။ သို့ရာတွင် မြင်း၏ကျေပေါ်တွင် စီးသူကိုကားဖော်ပြမထား။ ထို့အတူ ဗောဓိပင်နှင့် ရွှေပလွင်ကို ဗုဒ္ဓလောင်းလျာ အောင်မြင်သည့်အခန်းမျိုးကို ဖော်ပြသည့်အခါး၌လည်း သစ်ပင်နှင့် ပလွင်ကိုသာ တွေ့ရ၏။ ရပ်ပုံကား မတွေ့ရဖြစ်လေသည်။

ရပ်ပွားဆင်းတူ ထုလုပ်သည့်အလေ့အလာသည် အေဒီ ၂ ရာစု လောက်မှ စလေသည်။ ထိုအခါ ဂန္ဓာရဘက်၌လည်း ထုလုပ်၏။ မထုရာဘက်၌လည်း ထုလုပ်၏။ ထုလုပ်ရာတွင် ဂန္ဓာရပညာရှင်အတွက် (ရှိပြီးသား) အပိုလိုကရိနတ်ဘုရားမှ နမူနာယူနိုင်၏။ မထုရာပညာသည်များ အတွက် (ရှိပြီးသား) ယက္ခရာပ်မှ နမူနာယူနိုင်၏။ ထို့ပြင် မဟာပုရိသာ အဖြစ်၊ လူတကာတို့ထက် မြတ်သောသူအဖြစ်ကို သရှုပ်ဖော်ရန် လက္ခဏာတော်ကြီး ၃၂ ပါးမှ ရပ်ပွားနှင့်ဆိုင်သည်တို့ကို သဘောယူ ထုလုပ်လျှင်

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၀၇

လည်း ဖြစ်နိုင်ကောင်း၏။ ဆိုင်သည်တို့ကို ကောက်နှုတ်ဖော်ပြရသော
အောက်ပါအတိုင်းပင်။

- (က) သင်းကျပ်ပြားဖြင့် ရစ်သကဲ့သို့သောဦးခေါင်းရှု၏။
(တစ်နည်း)လကျိုာနားပန်တော်မှုသည် လက်ဝဲနားပန်
တော်တိုင်အောင် တက်သောအသားတော်လွှာဟု ဆိုအပ်
သော သင်းကျပ်တော်လည်း ရှိတော်မူ၏။
- (ခ) အလွန်ညီသော မျက်လုံးရှိသည်။
- (ဂ) ဖွားသစ်စနားငယ်၏ မျက်မွေးတော်ရှိသည်။
- (ဃ) မျက်ခုံးနှစ်ခုအကြားတွင်ဖြူစွင်စွာသော ဥက္ကလုံမွေးရှင်
တော်ရှိသည်။
- (င) ခြေသံ့မင်းမေးနှင့်တူသော မေးရှိသည်။
- (စ) မူရိုးစည်ကဲ့သို့ ညီညွတ်စွာလုံးသော လည်ပင်းတော်ရှိ
သည်။
- (ဆ) ပညာ့်ပင်၏ အဝန်းကဲ့သို့ ဝန်းသော ညီညွတ်သော
ကိုယ်ရှိသည်။ (တစ်နည်း) အချင်းနှင့်အရပ်ညီမျှသော
ပညာ့်ပင်ကဲ့သို့ အလုံနှင့် အရပ်ညီမျှသော ကိုယ်ရှိ
သည်။
- (ဇ) ညီညွတ်ပြည့်ဖြီးသော ကျောကုန်းရှိသည်။
- (ဈ) ခြေသံ့မင်း၏ ရှေ့ထက်ဝက်နှင့်တူသော ကိုယ်ရှိသည်။
(တစ်နည်း) ခြေသံ့မင်း၏ရင်အုပ်ကဲ့သို့ ကြီးမားမြင့်
မောက်သောရင်အုပ်ရှိသည်။
- (ဃ) လက်ဖမိုးနှစ်ဖက်၊ ခြေဖမိုးနှစ်ဖက်၊ ပခုံးနှစ်ဖက်၊ လည်
ကုပ်တော်ဗြိခုနှစ်နောက်းပြည့်ဖြီးသောအသားရှိသည်။
- (ဤ) ဖြောင့်မတ်သော ကိုယ်တော်ရှိသည်။
- (၂၅) အထက်သို့ လကျိုာရစ်လည်၍တက်သော အဖျားရှိသော
မွေးည်းတော်ရှိသည်။
- (၂၆) မကိုင်းမည့်တဲ့ ကူးဆစ်တို့ကို သုံးသပ်နိုင်အောင် ရည်
သောလက်တော်တို့ရှိသည်။
- (၂၇) အကြီးမည်သော သမင်၏ မြင်းခေါင်းနှင့်တူသော မြင်း
ခေါင်းရှိသည်။

၁၀၈ * တိုက်စိုး

- (က) မြင့်မောက်သော ခြေမျက်စိရှိသည်။
(က) လေသောက်ပြတင်း၌ စိုက်ထားအပ်သော ပွတ်လုံးကဲ့သို့ ညီညွတ်သော လက်ချောင်းရှိသည်။
(၁၀) ရည်လျားသွယ်ပြောင်းသော ခြေချောင်းလက်ချောင်းရှိသည်။
(၁၁) ရည်သော ဖနောင့်ရှိသည်။
(၁၂) အကွပ်၊ အချက်၊ တစ်ထောင်သော အကန်ရှိသည့် စကြာရတနာ အမှတ်ပါသော ဖဝါးတော်တို့ရှိသည်။
(၁၃) ညီညွတ်သော ဖဝါးတော်တို့ရှိသည်။
ဤသည်၊ ထောက်ဒါဒိဋ္ဌကတ် (လက္ခဏာသုတ်)လာလက္ခဏာများ ဖြစ်လေသည်။ လလိတိတ္ထာရကျမ်းနှင့် ကွဲလွှဲချက် ၃ ခုရှိလေသည်။
ကွဲလွှဲချက်မှာ –

ဥဒေါင်းမြီးစည်းကဲ့သို့ လကျာရစ်လည်သော ဆံပင်ရှိသည်။ ညီညွတ်ကျယ်ပြန်သော နှုံးရှိသည်။ ပြည့်ဖြီးသော ပေါင်ရှိသည်။

ဟူ၍ဖြစ်လေသည်။

လက္ခဏာတော်ကြီးများမှ အခြေခံသဘောဓာတ်ကာ ကျောက်ဆစ်ဆရာ၊ ပန်းပုဆရာများသည် လက်ဟန်အမျိုးမျိုး (မုဒ္ဒါ) ခွဲ၍၊ ခြေဟန်အမျိုးမျိုး (အသန်) ခွဲ၍ ထိုင်ရာပလ္လာင်အမျိုးမျိုးခွဲ၍ ထုလုပ်ခဲ့ကြသည်။ တင်ပျဉ်ခွဲ မတ်ရပ်၊ လျောင်းတော်မူ စသည်ဖြင့် ကြရိုယာပထအမျိုးမျိုးဖြင့် ထုလုပ်ခဲ့ကြသည်။ ထိုနောက် ဒေသကိုလိုက်၍ ဥာဏ်ရည်ကိုလိုက်၍ ဟန်တွေ အမျိုးမျိုး ပေါ်လာခဲ့တော့သည်။

ဟန်ကို ခဏာထား၍ မုဒ္ဒါအကြောင်း၊ အသနအကြောင်း၊ ပလ္လာင်အကြောင်းကို ရှင်းရပေါ်းမည်။

ရပ်တုများကို ကြည့်ပါလေ။

ဝဲဘက်လက်ဖဝါးပေါ်တွင် ယာဖက်လက်ဖဝါးတင်ထားဟန်သည် ဈာနမုဒ္ဒါဖြစ်ပါ၏။ ကိုယ်တည့်တည့်မတ်မတ်ရှိသည်။ မျက်လွှာချထားသည်။ ခြေနှစ်ဖက်ထပ်၍၊ တင်ပျဉ်ခွဲထိုင်သည်။ ကြည့်ရသည်မှာ လေမလာသော အရပ်တွင် မီးထွန်းထားသကဲ့သို့ ြိမ်သက်လှသည်။ (ဂေါတမ) မုဒ္ဒါရားရှင် ဈာနသမာပတ်ဝင်စားနေသည့် သဘောပင် (**ပု ၃၂**)။

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၀၉

လက်ချောင်းများအပေါ်ထောင်၍ လက်ဖဝါးကို အပြင်ဖန့်ပြထားဟန်သည် အဘယူမှုဒ္ဓါ ဖြစ်ပါ၏။ မတ်ရပ်ရှိတတ်သည်။ ငါချစ်သားတို့ အမြဲက်တရားကို ငါပြမည်။ မစိုးရိမ်ကြကုန်လင့်ဟု ဆိုဘိုသက္ဗ္ဗာ့သို့ ဖြစ် သည်။ ညီးကယ်မောပန်းသူတို့ကို အားပေးသည့် လက္ခဏာပေတည်း။

(ပု ၁၃)။

လက်ချောင်းများ အောက်ဖိုက်၍ လက်ဖဝါးအပြင် ဖန့်ပြထားဟန်သည် ဝရာမှုဒ္ဓါ ဖြစ်ပါ၏။ မတ်ရပ်ရှိတတ်သည်။ သတ္တဝါတို့အား လိုအင်ဆန္ဒပြည့်ဝစေရန် ဆုပေးသည့် အဓိပ္ပာယ်ထွက်လေသည် (ပု ၂၀)။

လက်ညီးနှင့် လက်မ ထိထားဟန်သည် ဝိတက္ကမှုဒ္ဓါဖြစ်ပါ၏။ ဝါဒရေးရာနှင့်စပ်လျဉ်း၍ အခြေအတင်ပြောသည့် သဘောဖြစ်လေသည်။ ယာလက်ကို မြန်နှင့်ထိထားသည်(ဘယ်တင်ညာချု)သည် ဘူမိဖသာမှုဒ္ဓါ ဖြစ်ပါ၏။ အဓိပ္ပာယ်မှာ ဗုဒ္ဓလောင်းလျာသည် ဗောဓိပင်အောက် ပလ္လင်တွင် (ဘုရားအဖြစ်ရအောင်) တရားအားထုတ်နေလေသည်။ ဤတွင် မာရ်နတ်က စစ်ပြ၍ ဤပလ္လင်သည် သင်၏အဖို့ ဖြစ်လာသည်မဟုတ်။ သင်တို့အဖို့ ရောက်လာသည် မဟုတ်၊ ဤပလ္လင်သည် ငါ၏အဖို့သာ ဖြစ်လာသည်ဟု ဆိုလေသည်။ ဗုဒ္ဓလောင်းလျာသည်လည်း ဘဝအဆက်ဆက်၍ ဘုရားဆု တောင်း၍ ပါရမီဖြည့်လာသူ ဖြစ်ပေသည်။ နောက်ဆုံးဘဝ ဝေသာနရာ မင်း အဖြစ်၌လည်း အလျှောက်းပေးခဲ့သည်။ ထိုသို့သော ပါရမီအဆင့်ဆင့် ရကာင့် ဗောဓိပင်နှင့် ရွှေပလ္လင်ကို ထိုက်တန်သူမှာ ဗုဒ္ဓလောင်းလျာသာ ဖြစ်ပေတော့သည်။ ဗုဒ္ဓလောင်းလျာ ပါရမီဖြည့်ခဲ့သမျှကို ဝသုန် ဤမြေသည် သိသင့်ပေသည်။ သိသင့်သည့်အတိုင်း ဗုဒ္ဓလောင်းလျာသည် သက်သေထူသည်။ ရုပ်တုလာဟန်ကား “သင်မောက်းသည် သက်သေဟုတ်၏ လောမဟုတ်လော” ဟု ရေးရှုလက်တော်ကို ဆန့်ထားဟန်ဖြစ်တော့သည်။

(ပု ၁၅/၁၆/၄၄/၅၉/၆၃)။

လက်နှစ်ဘက်နှင့် စက်လှည့်ဟန်သည် ဓမ္မစကြာမှုဒ္ဓါဖြစ်ပါ၏။ မျက်လွှာချု၍ သီဟာသနပလ္လင်ပေါ်တွင် ထိုင်သည်။ မိဂဒါဂုန်တော်း ပွဲဝို့ ၅ ဦးကို တရားဦးဟော၍ တရားစမ္မစက်ကို လည်စေလိုက်ခြင်း သရပ်ပြဖြစ်လေသည် (ပု ၁၂)။

အာသနများအကြောင်းကို ဆိုပါဦးအံး။

ခြေနှစ်ဖက်ချိတ်၊ ဖဝါးနှစ်ဖက် စလုံးဖော်၍ ထိုင်ပုံကို စူာနာသန

၁၁၀ * တိုက်စိုး

သို့မဟုတ် ဝဇီရာသနဟု ခေါ်လေသည်။ ဗုဒ္ဓပုံတို့တွင် သုံးတတ်သည် (ပု ၁၀/၁၂)။

ညာခြေကို ဘယ်ခြေပေါ်ထပ်၊ ဖဝါးနှစ်ဘက်စလုံးဖော်၍ တင်ပျဉ်ခွဲ ထိုင်ပုံကို ပရီယက်သန (ပလ္လာက်သန)ဟု ခေါ်လေသည်။ ဗုဒ္ဓပုံတို့တွင် သုံးတတ်သည် (ပု ၃၂/၄၄)။

ခြေတစ်ဘက်တင်၊ ခြေတစ်ဘက်ချထိုင်ပုံကို လာလိုတာသနဟု ခေါ်လေသည်။ လောကနာထ ဗောဓိသတ္တုပုံတို့တွင် သုံးတတ်သည်။ (ပု ၂၀)

ဒူးတစ်ဖက်ထောင်၍ ထိုင်ပုံကို ရာဇ်လာသနဟု ခေါ်လေသည်။ အဝလောကိတေသရ ဗောဓိသတ္တုပုံတို့တွင် သုံးတတ်သည်။

ခြေနှစ်ချောင်းချ၍ ထိုင်ပုံကို ဘဒ္ဒိသန ဟုခေါ်လေသည်။

ဂေါတမ ဗုဒ္ဓပုံနှင့် အရိမေတ္တယျပုံတို့တွင် သုံးသတ်သည်။

တစ်ဖန် ထိုင်သော ပလ္လာင်တို့တွင် (သီဟာသန) ခြေသံပလ္လာင်၊ (ပဒုမ္မာသန) ကြာပလ္လာင်၊ ပြေားပလ္လာင်ဟူ၍ ရှိပြန်လေသည်။

သီဟာသနပလ္လာင်တွင် ခြေသံရပ်ပါ၏။ ခြေသံသည် သားကောင်တို့ မင်းပေတည်း။ ဂေါတမဗုဒ္ဓသည်လည်း လူနတ်ပြုဟွာတို့၏ အကြီးအမှုး ဖြစ်ပေသည်။ ခြေသံမင်း၏ တင့်တယ်မှာ၊ ခြေသံမင်း၏ ရဲရင့်မှာ၊ ခြေသံမင်း၏ တန်ခိုးအာဘော်ကြီးမှုတို့ကို ဂေါတမဗုဒ္ဓ၏ဝိသေသများ အဖြစ် တင်စား သုံးတတ်ကြလေသည်။ ထို့ကြောင့် ခြေသံခံပလ္လာင်ဝယ် ဗုဒ္ဓနှင့် ဗောဓိသတ္တုတို့ ထိုင်နေဟန် ထုခွင်း ဖြစ်လေသည်။

ပဒုမ္မာသနပလ္လာင်တွင် ကြာပါ၏။ ကြာသည် ကမ္မာဦးကတည်းကပ်ခဲ့သော ပန်းဟူ၍လည်းကောင်း၊ ထိုကြာပန်းခိုင်တွင် ဘဒ္ဒကမ္မာဦးပွင့် မည့် ကကုသန်၊ ကောဏာရုံ၊ ကသာပ၊ ဂေါတမ၊ အရိမေတ္တယျဟူသော ဘုရားငါးဆူရုံရန် သက်နှုန်းပါလာသည်ဟူ၍လည်းကောင်း၊ ရှေးသူဟောင်း တို့ ဆိုစမှတ်ပြုကြသည်။ ဗုဒ္ဓလောင်းလျာ ဖွားမြင်ပြီးနောက် ဖဝါးခြေချသည့်အခါ မြေအောက်မှ ကြာပေါက်ကြောင်း စာဟောင်းတို့တွင် မှတ်တမ်း တင်ကြပြန်သည်။ ထိုနည်းတူပင် ဗြာဟွာဏာဟိန္ဒာဗြိုတို့ကလည်း ကမ္မာလောကသည် ကြာပွင့်ရာမှ အစပြုသည်။ တို့ပွားစည်ပင်လာသည် ဟူ၍ ဆိုကြပြန်သည်။ တစ်ဖန် ဂေါတမဗုဒ္ဓကို ကြာနှင့်နှိုင်းယဉ်တတ်ကြသေးသည်။ နှိုင်းယဉ်ပုံမှာ အနုံကောင်း၍ နှလုံးမွေ့လျှော်သော ကြာပုံးရိုပ်

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၁၁

သည် လည်းကောင်း၊ ပဒုမာကြာသည် လည်းကောင်း၊ ရွှေ့ပေါက်ရောက်
ကြီးပွားသော်လည်း ရေနှင့်မူကား မလိမ့်ကျံသကဲ့သို့ ထိုအတူသာလျှင်
မြတ်စွာဘုရားသည် လောက်၍ ဖြစ်၍ လောက်၍ နေတော်မူသော်လည်း
လောကနှင့် လိမ့်ကျံတော်မူလေ။

ဟူ၍ ဖြစ်လေသည်။ (စကားချပ်ရညီးမည်ဆိုသော ကြာပေါ်ဘွင်
ထိုင်သည့်အမှာ၊ ထသည့်အမှာကိုလည်း ပဒုမာသနဟူ၍ပင် ခေါ်ဝေါ်ကြလေ
သည်။) ဤသို့အားဖြင့် ကြာသည်တိုးပွားခြင်း၊ သန့်စင်ခြင်း၊ မြင့်မြတ်ခြင်း
ဟူသော မဂ်လာရှိသည့်အနက် ဆောင်လာလေသည်။ ကြာခံပလ္လာင်သည်
လည်း ဗုဒ္ဓရုပ်ပွားတို့အတွက် သုံးစရာဖြစ်လာလေသည်။

ပြောပလ္လာင်ကား လေးထောင့်ရှိ၍၊ ထောင့်တိုင်နှစ်တိုင်၊ ထိုနောက်
အထက်ဖောင်းရစ်၊ အောက်ဖောင်းရစ်တို့ဖြင့် ရိုးရိုးတပ်ဆင်ထားသော
ပလ္လာင်ဖြစ်လေသည်။ ထိုပလ္လာင်မျိုးတွင်လည်း ဂါတမဗုဒ္ဓနှင့် ဗောဓိသတ္တု
များ ထိုင်ဟန်ထုတတ်လေသည်။

ယခုသော် သမိုင်းစဉ်၍ ရပ်တုများကို ကြည့်ကြေးအဲ။

ကန္တရသည် ဂရိနှင့် ရောမနည်းနာကိုမိုး၏။ အဓိပ္ပာယ်မှာ ဂရိနှင့်
ရောမနည်းစံနစ်အတိုင်း သဘာဝကျအောင် ပကတိလူသားနှင့်တူအောင်
ရပ်တုထုလုပ်ခြင်းဖြစ်လေသည်။ ရပ်တုဘွင် အကြောအချင်ပေါ်သည်။ ဂရိ
နှင့်ရောမအကိုရပ်အတိုင်း မျက်နှာကျ ဘဲဥသဏ္ဌာန် ဗိုင်းသည်။ နာခေါင်း
ချုန်ချုန်၊ မျက်ခုံးကွေးကွေး၊ နှုတ်ခမ်းလေးကိုင်းသဖွယ် ဖြစ်သည်။ မကို
တော်ဦးဆံသည် တွေ့နဲ့လိမ့်နေသည်။ သက်နှုန်းထူထူရုံးထားသည်တွင်
သက်နှုန်း မှာ ခေါက်ရှိး၊ ခေါက်သားအမြောင်းလိုက် ထင်နေသည်။ နောက်ခံ
ရောင်လျှော့ တံကဲကား ရို့ရိုးအပိုင်းသာ ဖြစ်လေသည် (**ပု ၁၀**)။

မထုရာအတွက်မှာ၊ နှစ်ဆင့်ပြောရလိမ့်မည်။ မထုရာသည် ကန္တရ^၁
နှင့် အချိန်တူ ဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ခဲ့လေသည်။ ထိုအချိန်ကထုလုပ်
သော မထုရာရုပ်ပွားကိုယ်ထည်သည် မာဆတ်ဆတ်ဖြစ်ခဲ့လေသည်။
နောင်သော အခါမထုရာဘက်သို့ ကန္တရနည်းနာအချို့၊ ပုံ့နှံခဲ့လေသည်။
(ထိုအတူ မထု ရာဘက်ကလည်း ကန္တရဘက်သို့ ဥြောညာင်းခဲ့သည်)
ထိုအခါ ကာလ သည် ဂုတ္တခေတ်ဖြစ်လေသည်။

ဂုတ္တခေတ် (နှင့်နောက်ပိုင်းခေတ်)ရပ်ပွားထုလုပ်မှုတွင် ကန္တရနှင့်
မတူသော အချက်တစ်ချက်ရှိလေသည်။ ကန္တရဘွင် ရပ်ပွားကို ပကတိ

၁၂ * တိက်စိုး

မျက်စိုး သဘာဝကျအောင် ထူလုပ်သည်။ ဂုတ္တရပ်ပွားများတွင်ကား ခြေလက် ဟန်ကိုယ်နေကိုယ်ထား စသည်ဖြင့် သဘာဝ ယုတ္တိကို မြင်ရလိမ့်မည် မဟုတ်။ ဗုဒ္ဓနှင့် ဗောဓိသတ္တများ၏ တည်ပြုမြင်သောသဏ္ဌာန်နှင့် သတ္တဝါများအပေါ် မဟာကရဏာထားသောဟန်ကို ပကတိမျက်စိတွင် ပေါ်ရန်ထက်၊ ဥာဏ်မျက်စိတွင် ပေါ်ထင်ခံစားရအောင် ရည်မှန်းထူလုပ်တတ်လေသည်။

ဂုတ္တခေတ်တွင် မထုရာအေသြား ထူလုပ်သော ရပ်ပွားများသည် ပျော်ပျောင်းလှပေသည်။ ဥဏ္ဍားသောသည် ယောင်သဏ္ဌာန်ဖြစ်၍ ဆံသည် ခရာပတ် ခွဲလျက်ရှိလေသည်။ သက်နှုန်းသည် ဂရီရောမဟန် ခေါက်ရှိုးအမြှောင်းပါလာ၏။ ဤတွင် မျဉ်းပြုပြုသဏ္ဌာန်ပေါ်အောင်ဖော်ထားသည်။ တစ်ဖန် သက်နှုန်းမှာထူထူမဟုတ်၊ ရေစွတ်၍ ကိုယ်တွင်ကပ်နေဘိသကဲ့သို့၊ ပါးပါး လျှပ်လျှပ်ဖြစ်သည်။ သဘောမှာ ဂေါတမဘုရားရှင်၏ လက္ခဏာကို ပို့သအောင်ပြခြင်းပင်။ (ကျိုးပဲ့နေသော) ယာလက်သည် အဘယမှုဒ္ဒိုးဟန်ဟု ထင်ရလေသည်။ ပဲလက်သည် သက်နှုန်းစကို ကိုင်ထားသည်။ နောက်ခံ ရောင်လျှံတံကဲသည် ဂန္ဓာရမှာကဲ့သို့ ရိုးရိုးမဟုတ်။ ကြာရွက်ကြာဖက် ခြားပန်းခြားနှယ်တို့ဖြင့် အနားသတ်ထားလေသည်။ အချုပ်အားဖြင့်ဆိုသော်၊ မျက်နှာတော်နှင့် ကိုယ်အနေအထားသည် တည်ပြုမြင်အေးချမ်းသော အသွင်ရှိပေသည် (ပု ၁၁)။

ဤပုံနှင့်အလားတူ ဗီဟာနယ် (ရူလတန်ဂန့်ဂျ) မှ မတ်ရပ်ကြေးရပ်ပွားကို ကြည့်ပါလော်း။ သက်နှုန်းခေါက်ရှိုးခေါက်သားမှာ မထုရာမှ ရပ်ပွားကဲ့သို့ မထင်လှ၊ အသားတွင် ကပ်နေပုံမှာမူတသောတည်း ဖြစ်လေသည်။ ယာလက်သည် အဘယမှုဒ္ဒိုးဟန်ဖြစ်၍ ပဲလက်သည် သက်နှုန်းစကို ကိုင်ထားသည်။ မျက်နှာတော်နှင့် လက်နေလက်ထားသည် သတ္တဝါတို့အား မစိုးရိမ်မကြောင့်ကြရအောင် ကူညီစောင့်ရှောက်မည့် သရပ်ဖော်လေသည်။ (ပု ၁၃)။

ဂုတ္တခေတ်တွင် မိဂဒါဂန်း ထူလုပ်သောဆင်းတုရှိလေသေးသည်။ ထိုဆင်းတုသည်လည်း မထုရာဆင်းတုကဲ့သို့၊ သဲကျောက်နှီဖြင့် ထူလုပ်ထားလေသည်။ ဥဏ္ဍားသတ္တ ယောင်သဏ္ဌာန်ဖြစ်၍ ဆံသည်လည်း ခရာပတ် ပုံသဏ္ဌာန်ပင်ဖြစ်သည်။ မျက်လွှာချထားသည်။ လက်နေလက်ထားသည် မမွစကြာ မှုဒ္ဒိုးဟန်ဖြစ်၍ စူာနာသန(ဝမ်းရာသန)ထိုင်လေသည်။

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၃၃

ရုတေသားသော သက်န်းသည် ကိုယ်လုံးပြည့်ဖြစ်သည်။ တစ်ခုရှိသည်။ မထုရာနှင့် မတူဘဲ သက်န်းသည် အတွန်အလိပ်မရှိ။ ချောပြနေသည်။ နောက်ခံ တံကဲသည် မထုရာနည်းတူ ကြာပွင့်ကြာဖတ်၊ ခြားပန်း ခြားစွယ်တို့ ဖြစ်လေသည်။ အမူအရာကား၊ သတ္တဝါတို့အား လောကကို မြင်ရှိုးမြင်စဉ်မှ ကျော်၍ မြင်သိရအောင် တရားပြနေသည့် ပုံအတိုင်းပင်။ ခြေလက်ကိုယ်နေ အထား အသို့သည်လည်း တရိုဂံကျော် ပြပြစ်လှသည်။

တစ်ခုသတိပြုရန်မှာ၊ ထိုရုပ်ပွား၏ အောက်ဆင့်တွင်၊ ရပ်ကြွင်ယ် ကလေးများ ထုလုပ်ထားခြင်းဖြစ်လေသည်။ ထိုရုပ်ကြွများကို ငယ်ထား ခြင်း၊ အပေါ်ဆင့်ရပ်တုကိုကြီးထားခြင်းမှာ၊ ပန်းပုစည်းကမ်းအတိုင်း အပေါ် ဆင့်ရှိရပ်တုကို အစိကအာရုံထား၍ ကြည့်စေချင်သောကြာင့် ဖြစ်လေသည်။ အောက်ဆင့်ရပ်ကြွများတွင် ပဋိဝဏ်ပါးဦးပါလေသည်။ ဥပါသိကာ မိန်းမတစ်ဦးနှင့် ကလေးငယ်လည်းပါလေသည်။ ထိုနောက် ဓမ္မစကြာဟူ သော ဘီးရဟတ်နှင့် ဘီးတစ်ဘက်တစ်ချက်တွင် သမင်တစ်ကောင်စီ ပါလေသည်။ ဤသည် မိဂဒါဂုဏ်တောထဲတွင် တရားဟောခန်းဖော်ပုံဖော်နည်းပေါ်တည်း။ (ပုံ ၁၂)။

ဂုတ္တခေတ်နှင့် မရှေးမနောင်းထွန်းကားလာသည်မှာ အန္တာလိုက်ရှိ ပန်းချိပ်ဖြစ်လေသည်။ ထိုဂုလိက်ရှိနှင့်တို့တွင် ဆေးရောင်နိဝါယာဖြာစိမ်းစသည်ကို ညီညွတ်စွာ ပေါင်းစပ်၍ တစ်ကြာင်းဆွဲပန်းချိဖြင့် ဘတ်နိပါတ် ဖော်ထားလေသည်။ ထိုအထဲမှ (ကြာပန်းကိုင်) ပဒ္ဒမပါကို ဗောဓိသတ္တ၏ အမူအရာသည် အလွန်တရားပေါ်လွင်လေသည်။

ဗောဓိသတ္တသည် ဦးခေါင်းနှင့်လည်ကို ဘယ်သို့လှည့်၍လည်း ကောင်း၊ ကိုယ်ထည်ကို ညာသို့လှည့်၍လည်းကောင်း၊ ခါးနှင့်ခြေကို ဘယ် သို့လှည့်၍လည်းကောင်း၊ တိဘင်္ဂ-သုံးဆစ်ချိုးအမူအရာနှင့် ရှိလေသည်။ ဗောဓိသတ္တ၏ ပတ်ဝန်းကျင်တွင် သစ်ပင်ပန်းမန်တေးဂါတာ၊ ချစ်ဖွယ်ရာ အမျိုးသမီးစသည်တို့ရှိလေသည်။

ထိုလောကသည် နှဲလုံးမွေ့လျှော်ဖွယ်ပင်။ သို့ရာတွင် ဗောဓိသတ္တ သည် မွေ့လျှော်စရာ၊ ကြည့်နှုံးစရာ၊ အပြင် လောကမှ ခေါင်းကိုတိမ်း၍ ရင်တွင်း၍ တတွေးတောတောရှိနေဟန် တူ လေသည်။ မွေ့လျှော်စရာ၊ ကြည့်နှုံးစရာလောကသည် အမြှတ်စေရှိနေမည် မဟုတ်၊ အမြှတ်စေရှိမနေ လျှင် တည်မြှော်ဘာဝသည် အဘယ်မှာနည်း။ သူသည် (တည်မြှော်)

၁၀၄ * တိုက်စိုး

တရားစစ်တရားမှန်ကို သိလိုလှ၏။ ဤသို့ ရူးစမ်းတွေးတောနေသာ အမှု
အရာသည် ပန်းချီတွင်ပေါ်လှပေသည်။

ထပ်လောင်း၍ ဆိုရလျှင်၊ ထိုအမှုအရာသည် ရေးဆွဲန်ဆင်မင်း
ကတ်လာ ဆွဲန်ဆင်မင်း၏ စကားကို သတိရစရာဖြစ်လေသည်။ ဖြစ်ပုံမှာ
ဗာရာဏာသီမင်း၏ မိဖုရားရှင်သူဘဒ္ဒါသည် ဆွဲန်ဆင်မင်း၏ အစွယ်ကို
နားတောင်းလုပ်ပန်လို၏ ထိုမိဖုရား၏ ဆန္ဒအရ သောနှစ်ဦးရှိမှုဆိုးသည်
ဟိုမဝန္တာတောသို့သွား၍ ဆွဲန်ဆင်မင်းကို မှားနှင်ပစ်ခဲ့လေသည်။ ဆွဲန်း
ဆင်မင်းလည်း မိမိအစွယ်ကို မှုဆိုးလက်သို့ အပ်နှုန်းမည်ဟူ၍ အောက်ပါ
စကားကို ဆိုခဲ့လေသည်။

အချင်းမှုဆိုး၊ ဤအစွယ်တို့ကို သင့်အား ပေးလျ။ သော ငါ
သည် မချစ်မနှစ်သက်သော အစွယ်တို့တည်းဟု နှလုံးသွင်း
၍မပေး။ သို့ကြားမင်း စည်းစိမ်ကို တောင့်တရှုံးလည်း ငါ
မပေး၊ ြိုဟ္မာမင်းစည်းစိမ်ကို တောင့်တရှုံးလည်း ငါမပေး၊
စင်စစ်သောကား ငါသည် ဤအစွယ်တို့ထက် အဆအရာ
ဖြင့် လည်းကောင်း၊ အဆအထောင်ဖြင့် လည်းကောင်း၊ အဆ
အသိန်းဖြင့် လည်းကောင်း၊ သဗ္ဗည်းတွောက်တည်း ဟူသော
အစွယ်တို့ကိုသာလျှင် အလွန်ချစ်၏။ ငါ၏ ဤ ကောင်းမှု
သည် သဗ္ဗည်းတွောက်ကို ထိုးထွင်း၍ သိခြင်း၏ အကြောင်း
ဖြစ်စေသတည်း။

ဤသို့အားဖြင့် ဆွဲန်ဆင်မင်းသည် ပို၍မြတ်နီးဖွယ်ရှာဖြစ်သော
သဗ္ဗည်းတွောက်အတွက် ဆင်စွယ်ကို လုံးခဲ့သကဲ့သို့ ပုံမပါ၏ ောစီ
သတ္တသည်လည်း တည်မြှုပေးသောဘဝ၊ မှန်ကန်သောတရားအတွက် သာယာ
သောလောကအား ရှောင်ခွာတော့မည်ဟန် အမှုအရာကို ပန်းချီသည် ဖော်
ပြနိုင်စွမ်းရှုပါပေသည် (ပုံ ၁၄)။

ဂုဏ္ဍခေတ်ပန်းပုန့်ုင့် ပန်းချီတို့သည် ပါလသေနခေတ်အပါအဝင်
နောင်းခေတ်များတွင် နမူနာယူစရာများ ဖြစ်ခဲ့လေသည်။ ပါလခေတ် ဗီဟာ
နှင့် ဗုံးလားဒေသသည် ရုပ်တူလုပ်ငန်းတွင် အလွန်ထွန်းကားလေသည်။
ထိုခေတ်နှင့်စပ်၍ ထူးခြားချက် သုံးခုကိုတင်ပြရှုံးမည်။

တစ်အချက်သည် ဗုဒ္ဓဆင်းတူများကို ညာပခံးအလွတ်ထား၊
ဘယ်ပခံးတွင် သက်နီးကို စံပယ်တင်ရုံး၊ ထိုနောက် သက်နီးအစကို

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၅၂
ရင်ညွှန်အထိ ချထားဟန် လက်ကို ဘူမိဖသာမုဒ္ဓါဖြင့် တင်ပျဉ်ခွေထိုင်ဟန်
တို့ဖြင့် ရပ်တုအများ ထုလုပ်တတ်ခြင်း ဖြစ်လေသည် (ပု ၁၅)။

နှစ်အချက်သည်မကိုဋ္ဌဆောင်း ဗုဒ္ဓရပ်ပွားအများထုလုပ်တတ်ခြင်း
ဖြစ်လေသည်။ ရှင်းရညီးမည်။ ဂေါတမုဒ္ဓသည် သမဏရဟန်း စင်စစ်ဖြစ်
ပေ၏။ သို့သော်လည်း ပန်းချီပန်းပုဆရာများနှင့် သဒ္ဓါကြည်ညီသူများက
ဗုဒ္ဓသည် မင်းမျိုးမင်းနှယ်ဖြစ်ခဲ့သည်ကို မမေ့နိုင်ကြ။ ထိုပြင် စကြေဝတေး
မင်း၏ တန်ခိုးတောာသည် စကြေဝြောတစ်ခုလုံး စိုးမိုးသကဲ့သို့ ဗုဒ္ဓ၏
တရား သည် စကြေဝြောတစ်ခုလုံးကို လွမ်းခြားနှင့်သည်ဟု၍ စကြေဝတေးမင်း
နှင့် ဗုဒ္ဓကိုနှိုင်းခိုင်းလေ့ရှိခဲ့ပေသည်။ တစ်ဖန် ပါရမီရှိသူများ သဒ္ဓါတရား
ထက်သန်သူများ မျက်စိတွင် ဗုဒ္ဓကိုမင်းဝတ်တန်ဆာဖြင့် အာရုံပြုလျှင်
အာရုံပြုသည့်အတိုင်း မြင်ရသည်ဟု၍ ဆိုရိုးစကားလည်း ရှိပေသည်။ သို့
ဖြစ်ရာ သက်န်းဝတ်ရုံထားသော ဗုဒ္ဓရပ်ကို မကိုဋ္ဌနှင့် လည်ချွဲတန်ဆာများသာ
ဆင်၍ လည်းထုသည်။ မကိုဋ္ဌဆောင်း၍ လည်ချွဲတန်ဆာ၊ လက်စည်း
လက်ကြပ် စသည်ဖြင့် မင်းဝတ်တန်ဆာအစုံ ဝတ်ဆင်၍လည်းထုသည်။
စပ်မိ၍ဆိုရ လျှင် မကိုဋ္ဌဆောင်းဗုဒ္ဓများ (နှင့် ရိုးရိုးသက်န်းရုံ ဗုဒ္ဓရပ်များ)
တွင် ပူးတွဲ၍ မယ်တော်မာယာသားဖွားခန်း၊ ဗုဒ္ဓဓမ္မစကြောတရားဟောခန်း၊
ဗုဒ္ဓပရီနိဗ္ဗာန် စံခန်း စသည့်ဖြင့် ဗုဒ္ဓဝင်ရပ်ကြွင်ယူး ပါအောင်လည်း
ထုတတ်လေသည် (ပု ၁၆)။

နောက်ဆုံးအချက်ကား ဗောဓိသတ္တရပ်ပွားများနှင့် ဆိုင်လေသည်။
ထိုကာလည် ထိုရပ်ပွားများကို အမျိုးမျိုးအပုံဖုံ မြင်ရလေသည်။ ထိုအနက်
အရိမေတ္တာယျ၊ မဉားသီရိ၊ အဝလောက်တေသရဟု၍ ဗောဓိသတ္တ ၃ ဦးကို
သာဖော်ပြလိုပေသည်။ အရိမေတ္တာယျ ဗောဓိသတ္တကား၊ ဂေါတမုဒ္ဓ
နောက် ဘဒ္ဒကမ္မာ၌ ဘုရားအဖြစ်ပွင့်မည်ဟု၍ ထေရဝါဒတွင်လည်း
ကောင်း၊ မဟာယာနတွင်လည်းကောင်း၊ မှတ်တမ်းတင်ခံရလေသည်။
ကျိုနှစ်ဦးမှာမူ၊ မဟာယာနနှင့်သာဆိုင်လေသည်။ အရိမေတ္တာယျရပ်ပွား
သည် မကိုဋ္ဌဆောင်း၊ လက်ကောက်လက်ကြပ်၊ မင်းဝတ်တန်ဆာဆင်
လျှက် ရှိတတ်သည်။ ထူးခြားချက်မှာ မကိုဋ္ဌမျက်နှာပြင်တွင် စေတိပုံ
ကလေးပါတတ်ခြင်း ဖြစ်သည်။ စေတိပုံတည်ထားရခြင်းမှာ ဤသို့ဖြစ်လေ
သည်။ ဗုဒ္ဓဂယာအနီးရှိ ကုတ္တာ ပါဒေတာင်တွင် ထူပါစေတိတစ်ဆူ ရှိ
လေသည်။ ထိုစေတိသည်လည်း ကသာပဘုရားကိန်းအောင်းရာနေရာကို

၁၆ * တိုက်စိုး

ပုံးအပ်လျက် ရှိသည်ဟု ဆိုကြလေသည်။ အရိမေတ္တာယျာသည် လူပြည် ရောက်၊ ထို့နောက် စုတေသည့်အခါ ကသာပဘုရားရှိရာသို့ သွားရောက် လိမ့်မည် ဖြစ်လေသည်။ ထိုအခါ ကသာပဘုရားသည် ကိန်းအောင်းရာမှ ထွက်ပေါ်လာ၍၊ အရိမေတ္တာယျကို သက်နှုံး ကမ်းလှမ်းပေးလိမ့်မည် ဖြစ် ပေသည်။ တစ်ခုရှိသည်။ အရိမေတ္တာယျ ရပ်တု၏ ဦးခေါင်းတွင် စေတိပုံ ကလေးသာ ပါတတ်သည်မဟုတ်။ ရံဖန်ရံခါလက်တွင် အမြိုက်အိုး ကိုင် လျက်လည်း တွေ့ရတတ်သည်။ ယာလက်တွင်သားမြီးယပ်ကို လည်း ကောင်း၊ ဝဲလက်တွင် ကုံးကော်ပန်းကို လည်းကောင်း ကိုင်လျက်လည်း တွေ့ရတတ်သည်။ မဉ်သီရိုးမောဓိသတ္တကား ဥာဏ်ပညာကြွယ်ဝမှုကို ပေး တတ်သော ဘုရားလောင်းပေတည်း။ ထို့ကြောင့် လက်တစ်ဖက်တွင် ပညာတည်းဟူသော ဓါးကိုစွဲကိုင်လျက် အခြားလက်တစ်ဖက်တွင် စာအုပ် ကို စွဲကိုင်လျက်ရှိတတ်သည် (**ပုံ ၁၉**)။ အရပစန်ဟူသော အမည်ပွား လည်း ရှိလေသည်။ တတိယောဓိသတ္တဖြစ်သော အဝလောကိတေသရ မှာမှ အမိတာဘုဒ္ဓနှင့် ကြင်ဖက်ပါဏ္ဍာရာမှ ပေါက်ဖွားလာသူဖြစ်ပေ သည်။ ထို့ပြင် အရိမေတ္တာယျ ဘုရားမပေါ်မီအကြားကာလကို စောင့် ရောက်နေသူ ဖြစ်သည်။ ထို့ောဓိသတ္တကို လောကသရဟူ၍လည်း ကောင်း၊ ပဒုမပါကိုဟု၍ လည်းကောင်း၊ ခေါ်ကြလေသေးသည်။

တစ်ဖန် ထို့ောဓိသတ္တတွင် အသွင်အမျိုးမျိုးရှိသည်အနက် လောက နာထဟူသော အသွင်သည်ထင်ရှားလှပါ၏။ ထူးခြားချက်မှာကား လော ကနာထော် မကိုင့်တွင် အမိတာဘုဒ္ဓပုံးကလေးရှိသည်။ ယာဘက်သည် ဝရဒမှုဒ္ဓါဟန်ဖြစ်၍ ဝဲလက်သည် ကြာပန်းကိုကိုင်ထားသည်။ လလိတာ သနထိုင် တတ်သည်(**ပုံ ၂၀/၅၇**)။ (အပေါင်းအဖော်ပါသည့်အခါ၊ ယာ ဘက်တွင် တာရာဒေဝီနှုတ်သမီးထိုင်တတ်၍၊ ဝဲဘက်တွင် ဟယြိုဝန်တ သား ထိုင်တတ်သည်)။

ဆက်၍ဆိုရှိုးတော့မည်။ အိန္ဒိယမြောက်ပိုင်း ဂုတ္တဆောင်၊ ပါလ- သေနဆောင်၊ အိန္ဒိယတောင်ပိုင်း အန္တရဆောင်၊ ပလ္လာဝဆောင်တို့မှ ဗုဒ္ဓ သာသ နာနှင့်အတူ ရပ်ပွားထဲလုပ်ခြင်းအမှုသည် အာရာအရှေ့ပိုင်းဒေသ၊ အရှေ့ တောင်အာရုံ ဒေသများသို့ ပုံးနှံခဲ့လေသည်။

မွန်တို့ဒေသ ဒွါရဝတီမှ ရပ်တုကိုကြည့်ပါလေ။ ရပ်တု၏ ပါးစပ် တွင် မွန်လက္ခဏာပါလာပါ၏။ သို့ရာတွင် သက်နှုံးရံထားပုံသည် ဂုတ္

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၇

ဟန်ပါးပါးလျားလျားရှိသည်။ လက်နှစ်ဖက်သည် ဝိတက္ကမှုဒ္ဓ (ဓမ္မစကြာမှုဒ္ဓ) ကိုပြုလျက်ရှိသည် (**ပု ၃၄**)။ သက်နှစ်ဦးပုံချင်းတူသော ရုပ်တုတစ်ခုသည် မွန်တို့အေသသထုံးဘက်တွင် ရှိလေသေးသည်။ ထိရုပ်တုသည် အဘယ်မှုဒ္ဓပြနေသော ဒီပက်ရာမှုဒ္ဓ (ဟု ရှေးဟောင်း သုတေသနများက အမည်ပေးထားသည့်) ရုပ်တုပေတည်း(**ပု ၄၉**)။

တစ်ဖန်၊ သရေခေတ္တရာရှိ ငွေခေါင်းမှ ပလ္လာငြာတ်ပတ်လည်ရှိရုပ်ကြွဆင်းတူလေးဆူတွင် ဂုတ္တခေတ်သောင်နေသည်ကို စိတ်ဝင်စားဖွယ်ရာ တွေ့ရလိမ့်မည်။ ထိုဆင်းတုများသည် ဘူမိဖသာမှုဒ္ဓဟန်ဖြစ်၍ ကြာပလ္လာင် (ပဒုမာသန) ပေါ်၍ တင်ပျဉ်ခွေထိုင်ကြသည်။ သက်နှစ်ဦးသည်ပါးပါးလျားလျားရှိသည်။ မဏီတော်တွင် ဆံသည်ခရာပတ်ခွဲ လျက်ရှိလေသည်။ သို့ရာတွင် ဥက္ကားသကား၊ ဂုတ္တလက်ရာမှာကဲ့သို့မပါ၊ ဤသည်အန္တရအေသ အမရာဝတီမှ ဆင်းတုများကဲ့သို့ ဖြစ်သည်ဟု ဆိုကြလေသည်။

တစ်ခုသိမှတ်ရန်မှာ သရေခေတ္တရာ၌ ထောဂါဒ ဗုဒ္ဓဘာသာသာမက၊ မဟာယာန ဗုဒ္ဓဘာသာလည်း ယုံ့တွဲလျက်ရှိသည်ဟူသောအချက် ဖြစ်သည်။ ထိုအတွက် ရုပ်တုပုံစံသည် အဝလောကိုတေသရ ဗောဓိသတ္တ ကြေးရုပ်ပင်ဖြစ်တော့သည်။ ထိုရုပ်တုသည် မကိုဋ္ဌဆောင်း၍ မင်းဝတ်တန်ဆာ ဆင်ထားလေသည်။ မကိုဋ္ဌတွင်လည်း အမိတာဘဆင်းတုကလေးရှိနေသည်။ ခြေနှစ်ဖက်မှာ ခြေဖမိုးအထက်ပိုင်းတွင် ပြတ်နေပါ၏။ လက်မှာမူ လက် လေးဘက်ရှိသော်လည်း ယခုအခါ အပြည့်အစုံမရှိတော့။ ကိုယ်မှာမူ တိဘင်္ဂအချိုးဖြစ်၍ ပြေပြစ်လှပေသည် (**ပု ၄၅**)။ ရရှိင်ဘက်ကဗောဓိသတ္တ ကြေးရုပ်ပွားတစ်ဆူကို ကြည့်ပါလေးး။ ထိုရုပ်ပွားမှာ အရိမေတ္တယျော် မိသတ္တဖြစ်သည်။

ဦးခေါင်းတွင် မကိုဋ္ဌဆောင်းထားသည်။ နားကင်းနားကပ် ပန်ထားသည်။ ပခုံးထောက်၊ ရင်လွှမ်းတန်ဆာ၊ လက်ကောက်လက်ကြပ်စသည်ဆင်ထားသည်။ ကြာပလ္လာင်တွင် ဝဇ္ဇာသနထိုင်ရင်း၊ လက်ယုက်၍ အမြိုက်အိုးကို ကိုင်ထားလေသည်။ အချိုးအစားကျန်လှသော လက်ရာပေတည်း(**ပု ၅၀**)။ ဤသို့သော အဝလောကိုတေသရ၊ ဤသို့သော အရိမေတ္တယျုပုံမျိုးကိုလည်း အခို့ယမြောက်ပိုင်း ဗုံးလားမီဟာဘက်၌ တွေ့နိုင်လေသည်ပင်။

၁၁၈ * တိုက်စိုး

ပုဂံကား ပြည်ပယဉ်ကျေးမှု၏ အသက်ရောက်ဆုံးနေရာဟု ဆိုရလိမ့်မည်။ ကြည့်ပါ။ အာန္ဒါနအုတ်ကျောင်းရှေ့ရှိ မတ်ရပ်ကြေးဆင်းတဲ့ သည် ဂုတ္တဟန်ဆန်လေသည်။ အဓိပ္ပာယ်မှာ သက်နှုန်းသည် ဘေးနှစ်ဘက် ပြန့်ကာ ပါးပါးလျားလျားရှိနေသည်။ လက်တစ်ဘက်သည်အာယမှုဒ္ဒါဟန် ရှိချုံ အခြားလက်တစ်ဖက်သည် သက်နှုန်းစကို ကိုင်ထားလေသည်။ ဤဘွင်းမြန်မာဘက်က ထူးလာဖြည့်လာသည်မှာ သက်နှုန်းအနားစတွင် အတွန်း အရွန်း များလာခြင်းဖြစ်သည်။ တစ်ဖန် မဏီတော်ဘွင်း ခရာပတ်ခွဲသော် လည်း ဥက္ကာသုတွင် မီးလျှံသဘောဖြစ်နေသည်(ပုံ ၅၈)။

နောက်ပုံစံတစ်ခုမှာ ဘူမိဖသာမှုဒ္ဒါဖြင့် ကြာပလ္လာင်(ပဒုမာသန)ပေါ် ၌ တင်ပျော်ခွဲထိုင်နေသော ငြားဆင်းတူဖြစ်သည်။ ထိုဆင်းတဲ့ မျက်နှာကျ သည် အိန္ဒိယနည်းလိုက်လေသည်။ ထိုပြင် သက်နှုန်းကို လက်ဝဲပခုံးထက်၌ စံပယ်တင်နေရှုံး၊ သက်နှုန်းတစ်စသည် ပါလစော် ဆင်းတူဆံ့ဆံ့ ရင်အုံ အပေါ်ကျနေလေသည်။ ဥက္ကာသုကား အလယ်ကောင်ဘွင်း ခွက်နေသော မီးလျှံသဘောပင် ဖြစ်တော့သည်။ အထက်ပုံစံအတိုင်းပင် ရှိုးရှိုးပုံးဆုံးဆင်းတဲ့ ထိုနောက် မကိုင့်ဆောင်းပုံးဆင်းတဲ့ ထို့သည် ဂုတ္တခေါ်သို့လည်းကောင်း၊ ဂုတ္တခေါ်နှောင်း ပါလစော်သို့လည်းကောင်း လိုက်လေသည်သာများ သည် (ပုံ ၅၉)။

မကိုင့်ဆောင်းပုံးဆုံးရုပ်သည် ဂုတ္တနှင့် ပါလစော်မှာကဲ့သို့ သီး ခြားထူးလုပ်သည်လည်း ရှိ၏။ ပုံးဆုံးခန်းနှင့် တွဲတတ်သည်လည်းရှိသည်။ ယခု မြင်ရသော မကိုင့်ဆောင်းပုံးဆုံးရုပ်ပွားကို အန္ဒါနကျောက်ဖြင့် ထူလုပ်ထားလေသည်။ ပုံးဆုံးရုပ်ခန်းကိုလည်း သရုပ်ဖော်ထားသည်။ ထိုရုပ်ပွားသည် ဘူမိဖသာမှုဒ္ဒါဖြင့်ဖြစ်၍၊ ကြာပလ္လာင် (ပဒုမာသန) ပေါ်ဘွင်းတင်ပျော် ခွဲ ထိုင်လျက်ရှိလေသည်။ ဗောဓိပင်နှင့် ရွှေပလ္လာင်အောင်ခန်းပင်။ ပလ္လာင်အောက်ဘွင်း မာရ်နတ်၏ သမီးများသီဆိုကခုန်၍ မာယာပြုဟန် အမူအရာ ရှိလေသည်။ (ပလ္လာင်ဘေးတစ်ဖက်တစ်ခုက်ဘွင်းတွင် ဗောဓိသွေ့ မတ်ရပ်ရုပ်ပွားများရှိသည်။) ပုံးဆုံးရုပ်ပွား၏ ဘေးတစ်ဖက်တစ်ခုက်နှင့် အထက်ဘွင်းကား (ဗောဓိပင်နှင့် ရွှေပလ္လာင်အောင်ခန်းမှအပ်) ပုံးဆုံးရုပ်ချွေးရပ်ကြွေးယ် များကို မြင်နိုင်လေသည်။ ဝဲဘက်အောက်မှ အထက်၊ အထက်မှ ညာအောက်ဆုံးကို ကြည့်ပါလေ။ အစီအစဉ်သည် အောက်ပါအတိုင်း ဖြစ်လေသည်။

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၁၉

- (က) ဘုရားလောင်း (ဗုဒ္ဓလောင်းလျှော့) ကို ဖွားမြင်ခန်း
- (ခ) မွေစကြာတရားကို ဗုဒ္ဓဟောခန်း
- (ဂ) နာဏူဂါရိဆင်ကို ဗုဒ္ဓဆုံးမခန်း
- (ဃ) ဗုဒ္ဓပရီနိဗ္ဗာန်စံခန်း
- (င) တာဝတိသာမှ ဗုဒ္ဓဆင်းသက်ခန်း
- (စ) သာဝထိပြည့်၌ ဗုဒ္ဓတန်ခိုးပြောဋ္ဌဗာပြခန်း
- (ဆ) ပါလိုလေယျကတော်၌ ဗုဒ္ဓဝါဆိုခန်း

(ပု ၆၃)။

စပ်မိ၍ ဆိုရသော ဗုဒ္ဓဝင်ရှစ်ခန်းကို ကြေးကြာဖူးကဲ့သို့သော ပုံ သဏ္ဌာန်မျိုးတွင်လည်း ဖော်တတ်လေသေးသည်။ ပုံတွင်မြင်ရသော ကြာဖူး၏ မဏ္ဍားလိုင်းမြို့တော်တစ်ခုကို မြင်ရလိမ့်မည်။ ထိုစေတီးယ်ကို ပတ်ထားသော ကြာဖက်ရှစ်ရွက် အတွင်း၍ ကား

- (က) မွေစကြာတရားကို ဗုဒ္ဓဟောခန်း
- (ခ) တာဝတိသာမှ ဗုဒ္ဓဆင်းသက်ခန်း
- (ဂ) သာဝထိပြည့်၌ ဗုဒ္ဓတန်ခိုးပြောဏ္ဍာပြခန်း
- (ဃ) ဗုဒ္ဓလောင်းလျှောကို ဖွားမြင်ခန်း
- (င) ဗုဒ္ဓပရီနိဗ္ဗာန်စံခန်း
- (စ) ပါလိုလေယျကတော်၌ ဗုဒ္ဓဝါဆိုခန်း
- (ဆ) နာဏူဂါရိဆင်ကို ဗုဒ္ဓဆုံးမခန်း
- (ဇ) ဗုဒ္ဓဟောမိပင်နှင့် ရွှေပလ္လာင်ကိုအောင်တော်မူခန်း ဟူ၍

တစ်ရွက်စီတစ်ရွက်စီ ဗုဒ္ဓဝင်ခန်းပါလေသည်။ (ပု ၆၄)

ပုဂံရှိ မကိုဋ္ဌဆောင်း ဗုဒ္ဓရုပ်ပွားနောက် ဗောဓိသတ္တာ ရုပ်ပွားအကြောင်းကို ဆက်ပါဉိုးအံ့။ ဤတွင်လည်း ဗောဓိသတ္တာ ရုပ်ပွား အများရှိသည့်အနက် လောကနာထရုပ်ကိုသာ ပြောလိုပေသည်။ ထိုရုပ်သည် (မေန်းမီးဖုတ်) အုတ်ခွက်ပေါ်၌ ရုပ်ကြဖြစ်လေသည်။ (ပု ၅၇)

ထိုရုပ်ကြ၏ မကိုဋ္ဌအလယ်တွင် တင်ပျော်ရွေ့ထိုင်နေသော ဘုရားဆင်းတုတော်ကလေး ရှိသည်။ ကိုယ်တွင် လက်ကောက်၊ ပုတီး၊ လည်ချွဲတန်ဆာများ ဆင်ထား၍ ကြာပလ္လာင်ပေါ်တွင် လလိုတာသန ထိုင်သည်။ ယာလက်သည် ပေါင်ပေါ်၌ရှိရှိ ဝဲလက်သည် ကြာရှိးကို ကိုင်ထားသည်။ ထိုပုံကို ဖီဟာ(ကုကိုဟာ) ဘက်က ကြေးဆင်းတုနှင့် ယဉ်ကြည့်ပါ။ (ပု ၂၀)

၁၂၀ * တိုက်စိုး

မီဟာပုံတွင် ယာလက်၌ရဒမှုဒ္ဒါဟန်၊ ဝဲလက်၌ ကြာပန်းကိုင်ဟန် ပီပိသသရှိသည်။ လလိတာသနထိုင်ဟန် ပီပိသသရှိသည်။ ပုဂံပုံမှာ မူ အုတ်ခုက်ဖြစ်၍ မထင်လှ။ သို့ရာတွင် အခြေခံချင်း အတူတူပင် ဖြစ်တော့သည်။ မကိုင့်ဆောင်းပုံရပ်များ၊ ဗောဓိသတ္တရပ်များနှင့်စပ်၍ အနည်းငယ်ရှင်းစရာ ရှိပေသေးသည်။ (မြန်မာဒေသနှင့် ထိုင်းဒေသ၊ လောဒေသ) တွင် ယခုအခါ မကိုင့်ဆောင်းရပ်များ၊ မင်းဝတ်တန်ဆာရှပ်များကို မွှေ့ပတိရှပ်ဟူ၍ ခေါ်တတ်ကြလေသည်။ ခေါ်ရသည့်အကြောင်းမှာမူ နှောင်းခေတ်စာတစ်ခုကြောင့် ဖြစ်လေသည်။

ထိုစာအရရေးတမ္မာ့ သက်တော်ထင်ရှား ရှိစဉ်အတွင်း မွှေ့ပတိအမည်ဖြင့် မင်းရှိပေ၏။ ထိုမင်းသည် အလွန်တန်ခိုးကြီး၍ အလွန်မာနတက်၏။ တရုံခါသော် ထိုမင်းသည် ကောင်းကင်၌ခရီးသွားရင်း ရာဇ်ဖြုံးပြည်ရှင် ဖိမ့်သာရမင်း နန်းပြာသာဒ်အထွက်နှင့် ခြေထိခိုက်မိ၍ ဖိမ့်သာရ မင်းကို ခြိမ်းချောက်ခဲ့ဖူးလေသည်။ ထိုအခါ(ရေးတမ္မာ့)ပုံချွဲဘုရားရှားရှင်သည် ထိုမင်းအုံ၌၍လောက်အောင် ဘုံးမာန်ဖန်ဆင်း၊ ခြေရံသင်းပင်းအမြောက်အမြားစိုင်းရံဖေကာ ဗြဟ္မာမင်းတို့ အဝတ်တန်ဆာဆင်မြန်း၍ ချွောတော်မူရလေသည်။ ထို့ကြောင့် မကိုင့်နားပန်၊ လက်ကောက် လက်ကြပ် စသည်ဖြင့် မင်းဝတ် တန်ဆာဆင်၍ ထုသောရှပ်များကို မွှေ့ပတိ(ချွောတော်) ရှပ်ဟူ၍ အေဒီ ၁၅ ရာစွဲ ၁၆ ရာစွဲလောက်မှစ၍ တွင်လေသည်။ သတိပြုရန်မှာ ကမွှာဇာက်၊ အင်ကောထုံးဖေယွန်၌ထုလုပ်သော ရှပ်ပွားများသည် မွှေ့ပတိရှပ်နှင့် တိုက်ရှိက်မဆိုင်လေ။ ထိုရှပ်ပွားတို့မှာ မင်းကေရာင်ကို ချီးချီးမြောက်မြောက်လုပ်ကာ ဗြာဟ္မာဏာဟိန္ဒာနတ်၏ ကိုယ်ပွားသဘောလည်းပါ၍ မဟာယာနဂိုဏ်းမှ အဝလောကိုတေသရ(လောကေသရ) သဘော လည်းပါနေသော ရှပ်တုများပင်ဖြစ်လေသည် (**ပုံ ၃၇**)။

လုံးချင်းပုံရပ်ပွားများနှင့် စပ်၍ နှောင်းခေတ်တွင် ပြောင်းလဲလာပုံကို အကျဉ်းချုပ်၍ ပြရှိုးမည်။ ပုဂံခေတ်နောက်ပိုင်းတွင် မြန်မာဒေသ၌ ထုလုပ်သော လုံးချင်းရှပ်ပွားများသည် သိသိလာလာ ပြောင်းလဲလာခဲ့လေသည်။

ပြောင်းလဲလာပုံမှာ

(က) ရှပ်ပွား၏ ဥက္ကာသာကို ကြာဖူးသဏ္ဌာန်၊ ဆံတော်ကို
ပတီးစေ သဏ္ဌာန် အထုများလာသည်။

- (ခ) နှုံးသင်းကျစ်တော်သည် ထင်ရှားလာရုံမက ဖန်မှန်လည်း ထည့်လာသည်။
- (ဂ) (ရပ်ပွားအားလုံးတွင်) နားရွက်တော်သည် ပခုံးကို ထိလာသည်။
- (ဃ) လက်ချောင်းများသည် လည်းကောင်း၊ ခြေချောင်းများသည် လည်းကောင်း အတိအရည် တညီတည်းဖြစ်လာသည်။
- (င) ရင်ကား၍ ခါးသိမ်ရာမှ ခါးပြည့်လာသည်။
- (စ) သက်နှုန်းပါလေရုံမှ သက်နှုန်းအတွန်းအလိပ်များလာသည်။ စံပယ်တင်ဝဲဘက် သက်နှုန်းစသည် ဝမ်းပိုက်ဆီသို့ ရည်ရည်ကျလာသည်။

လုံးချင်းဗုဒ္ဓရပ်တု၊ ဗောဓိသတ္တရပ်တုအကြောင်းသည် ဤမျှဖြင့် လုံလောက်ပြီ။ ဗုဒ္ဓဝင်ရှစ်ခန်းအကြောင်းလည်း လုံလောက်ပေပြီ။ ဗုဒ္ဓဝင်ရှစ်ခန်းကဲ့သို့ ဗာတ်လမ်းဖော်သော အခြားပုံများအကြောင်းကိုကား အနည်းငယ် ရေးစရာရှိလေသည်။ ထိုပုံများကိုလည်း ပုဂံရှိအာနန္ဒရူဘုရား၊ အပယ်ရတနာရူဘုရား၊ (မြင်းကပါ) ရူပြောက်ကြီးရူဘုရား၊ ဖက်လိပ်စေတီစသည်တို့တွင် နံရုပန်းချီအဖြစ်လည်းကောင်း၊ ရပ်ကြွာအဖြစ်လည်းကောင်း မြင်နိုင်လေသည်။ ပမာအားဖြင့် တာဝတီသာမှ သက်သုန္တိရှုပြည်သို့ (ကောက်) ဗုဒ္ဓဘုရား ဆင်းသက်ခန်း၊ တိတ္ထိတို့အား ဗုဒ္ဓဘုရားတန်ခိုး ပြာဌိုဟာပြခန်း၊ (ဗုဒ္ဓလောင်းလျာ) သုဝဏ္ဏသုံး (မြားမှန်သည့်) ဗာတ်ပြခန်း၊ (ဖွားတော်မူခန်းခေါ်) မယ်တော်မာယာ သားဖွားခန်း၊ စသောပန်းချီနှင့် ရပ်ကြတို့ဖြစ်ကြသည်။ ထိုအတဲ့မှ မယ်တော်မာယာ သားဖွားခန်းနှင့် သုဝဏ္ဏသုံး (မြားမှန်သည့်) ဗာတ်ပြခန်းတို့ကို ရွေးနှုတ်ပြပါအံ့။

မယ်တော်မာယာ သားဖွားခန်းသည် အာနန္ဒရူဘုရား၏ အပြင်စကြို၍ ဗုဒ္ဓဝင်အခန်း ရှစ်ဆယ်တွင်တစ်ခန်း အပါအဝင်ဖြစ်လေသည် (**ပုံ ၅၆**)။ ထိုပုံတွင်မယ်တော်မာယာသည် ယာလက်ဖြင့် အင်ကြင်းပန်းကိုကိုင်၍ လည်းကောင်း ဝဲလက်ဖြင့် ညီမတော် ပောပတီဂေါတမီ၏ ပခုံးကိုကိုင်၍ လည်းကောင်း၊ တိဘက်အချိုးဖြင့် နဲ့နဲ့ကလေးရပ်နေလေသည်။ ဗုဒ္ဓလောင်းလျာမှုမှ (မဟာ ဝတ္ထုနှင့် လလိုတိတ္ထာရကျမ်းထွက်အတိုင်း) လကျိုဘက်ခါးမှ မွေးဖွားသည့်ဟန်ဖြင့် လကျိုဘက်ခါးပေါ်တွင် တင်

၁၂၂ * တိုက်စိုး

ပျဉ်ခွေထိုင် လျက်သားရှိသည်။ သေသပ်လှပသော ပန်းတမော ရပ်ကြွများ
ပါပေတည်း။

အလားတူပင် (အနောက်) ဖက်လိပ်စေတီရှိ သုဝဏ္ဏသုံး(မြားမှန်
သည့်) ဘတ်ပြခန်း ရပ်ကြွတို့သည်လည်း သေသပ်လှပသော်(ပုံ ၆၅)။
သို့ရာတွင် မြေအုတ်ဖြင့် ထူလုပ်ထားလေသည်။ တို့ရပ်ကြွတို့တွင် သစ်ပင်
များကိုလည်းကောင်း၊ သုဝဏ္ဏသုံးနှင့် သမင်တို့ကိုလည်းကောင်း၊ မြားကိုင်
စွဲထားသော ပီဋ္ဌာန်မှင်းကြီးကိုလည်းကောင်း မျက်မမြင်မိဘဖြစ်သော
ဒုက္ခလန့် ပါရိကာတို့ကိုလည်းကောင်း ပီပီသသ မြင်တွေ့နိုင်လေသည်။
ဘတ်အကြောင်းအရာကို တစ်ကွက်တည်းနှင့် ပြည့်ပြည်စုစု ဖော်ပြနိုင်စမ်းရှိ
သောပုံဟု ဆိုအပ်လှပသော်။

ပုဂံမှ ဂျာဝါးဘက်၊ တရာတ်-ဂျုပန်ဘက်ဆက်၍ ပြရည်းတော့
မည်။

ဖောရောဗုဇာစေတီမှ ဗုဒ္ဓလောင်းလျာ ရဟန်းပြခန်း ရပ်ကြန့်
ဗုဒ္ဓလောင်းလျာကို သုဇာတာယာနာနို့ဆွမ်းကပ်ခန်း ရပ်ကြန့်ခုကို ကြည့်ပါ
လေ။ ရဟန်းပြခန်းတွင် ဗုဒ္ဓလောင်းလျာသည် ဝတ်စားတန်ဆာချွတ်ရန်၊
ဆံတော်ပယ်ရန် ပြင်ဆင်နေဟန်မူ၏။ အပါးတွင်ကား ခြေကိုဆုပ်နယ်ပေး
နေသော သူတစ်ဦးရှိလေသည်။ ထိုပြင် မတ်ရပ်အရို့အသပေးပြနေကြသူ
(နတ်)များလည်း ရှိလေသည်။ ဤတွင် အရေးပါသည့် မြင်ကွင်းသည်
ဗုဒ္ဓလောင်းလျာ၏ အမိန့်အရ နေပြည်တော်သို့ ပြန်ကြရမည့်ဆန္ဒအမတ်နှင့်
ကဏ္ဍကမ်းတို့၏ အမူအရာပင် ဖြစ်သည်။ ဆန္ဒအမတ်သည် အရှင်သခင်
၏ အမိန့်ကို ဖြေဆန်၍ မဖြစ်သည့်နှင့် ပြန်ရန်ခြေလှမ်းပြင်နေသကဲ့သို့ ရှိ
သည်။ ကဏ္ဍကမ်းမှာမှ မပြန်ချင့်ပြန်ချင် ဖြစ်နေသည့်အလား ကြီးစွာ
သော သံယောဇ်ကြီးကို ရှုတ်တရက် မဖြတ်နိုင်သည့်အလား ဗုဒ္ဓလောင်း
လျာဘက်သို့ လည်ပြန်ကြည့်နေလေသည်။ အလွန် စိတ်ထိခိုက်စရာ ဖြစ်
လောက်အောင် ကျောက်ဆစ်ဆရာ ဖန်တီးနိုင်ပါသည် (ပုံ ၄၁)။ တစ်ဖန်
သုဇာတာ သတို့သမီးသည် အခြေအရုတ် လိုက်ပါလျက် (ဂေါတမ) ဗုဒ္ဓရှင်
ကို ဆွမ်းကပ်ဟန်မှာ နိုမ့်ချုရှိကျိုးသောစိတ်နှင့် သဒ္ဓါတရားပြင်းပြသော
စိတ်တို့ အတူတကွ စွဲဆော်နေသည့် သဘောပေါ်လွင်လှပသော်။ (ပုံ
၄၂)

တစ်ဖန် လျှော်ကိုင် (အေဒီ ၁၃ ရာစွဲ) ရေးဆွဲသော (တရာတ်ဒေသ

မှ ဂျပန်ရောက်) ပန်းချီကားကို ကြည့်လော်း။ ထိုပန်းချီသည် ပန်းချီဥာဏ် ကို လွှတ်လွှတ်လပ်လပ်သုံး၍ မင်ဖြင့် သရုပ်ဖော်လိုက်သော ပန်းချီကား ဖြစ်လေသည်။ ဗုဒ္ဓလောင်းလျာသည် တောတောင်ကိုချဉ်း၍၊ တကိုယ် တည်း တရားကျင့်၏။ တရားမှန်ကိုမြင်၍ ဗုဒ္ဓစင်စစ်အဖြစ်သို့ ရောက် သည်။ (ဂေါတမ) ဗုဒ္ဓမြင်သော တရားကားနက်ရှိုင်းပေ၏။ သတ္တဝါတို့ ကား တဏ္ဍာရာဂ သံသရာကြာဝယ် များနောက်လေသည်။ မလွှတ်မြောက် သော သူများနှင့် လွှတ်မြောက်သောဗုဒ္ဓသည် သီးခြားဖြစ်နေခဲ့ပြီ။ ဗုဒ္ဓသည် မိမိ၏ တရား၊ မိမိ၏ အမြင်ဖြင့် တစ်ပါးတည်း ဇကစာနေမည်ဆိုလျှင် လည်း ဖြစ်နိုင်ကောင်း၏။ သို့သော်လည်း သတ္တဝါတို့နစ်မွန်းရာမှ ကယ် တင်အံဟူသော မဟာကရဏာစိတ်ဖြင့် တောတောင်ကိုခွာ လူ.ရွာကိုပြန် ကြလေသည်။ ကျောက်တုံး၊ သစ်ပင်ခြောက်ဝန်းကျင်သည် ဆိုတ်ပြီမျှ။ ဗုဒ္ဓကား ဆိုတ်ပြီမျှသော ဉာဏ်သလောကမှ တစ်ပါးတည်း ရပ်ရွာ ဘက်သို့ မှန်မှန်ခြေလှမ်း လှမ်းလျက်ရှိလေသည်။ ဗုဒ္ဓ၏အမူအရာကို ကြည့်ပါ။ ဗုဒ္ဓ၏မျက်နှာသည် သံသရာတစ်ဖက်ကမ်းရှိ နိဗ္ဗာန်ချွေပြည်ကို လှမ်းမျှော်မနေသယောင်လည်း ထင်ရသည်။ တဏ္ဍာရာဂ (ကိုလေသာ)တို့ ကင်းဆိုတ်သော ဝိကေကသုခကို ခံစားနှုလုံးသွင်းနေသယောင်လည်း ထင်ရသည်။ ပန်းချီဆရာ၏ ဖန်တီးဥာဏ်သည် အံ့ဩဖွယ်ရာပင် (ချွ်) ရွင်မှ ပေါက်ဖွားသော လက်ရာသည် နှလုံးမွားစရာပင် (ပုံ ၂၇)။

၃၆၅ မှတ်

(၁) အသောကမင်း၏ ခြေသံရပ် ကျောက်တိုင်ထိပ်ဖူး။ သဲကျောက်နှဖို့ ပြုလုပ်သည်။ ဘီစီသုံးရာ၊ မောရိယခေတ်၊ ဗုဒ္ဓတရားဦးဟောခြင်း အထိမ်းအမှတ်အဖြစ်ဖြင့် မိဂဒါဝန်ခွဲ စိုက်ထူသည်။ ဓမ္မစဉားပုံတောင်းကို ခြေသံရပ်အောက်တွင် တွေ့နိုင်သည်။

(၂) ဆန်ချိတ္ထပါအမှတ် ၁။။ အရှေ့ဘက်တုရိက်တိုင်။ အိန္ဒိယ အလယ်ပိုင်း၌ရှိသည်။ ကျောက်ဖြင့် လုပ်သည်။ ဘီစီ သုံးရာစု၊ အေဒီတစ်ရာစု သုန်းကောင်နှင့် အန္တရကောင်။

(၃) ဆန်ချိတ္ထပါအမှတ် ၁။။ ဘီစီသုံးရာစု အေဒီတစ်ရာစု။ သုန်းကောင်နှင့် အန္တရကောင်။

(၄) ဗုဒ္ဓဟောဓိပင်နှင့် ရွှေပလ္လာ်အောင်တော်မူခန်း။ ဆန်ချိတ္ထပါ အမှတ်တစ်၊ အရှေ့ဘက်တုရိက်တိုင်တွင်ရှိသည်။ ကျောက်ဖြင့်ပြုလုပ်သည်။ ဘီစီတစ်ရာစုကောင် ဗုဒ္ဓဘုရားအဖြစ် ရောက်ခန်းကို ဟောဓိပင်နှင့် ထိုင်သူမပါသော ပလ္လာ်ဖြင့် သရပ်ဖော်ဆောင်သည်။ ထို့ပြင် “တိရ့တန” အထိမ်းအမှတ်ဖြင့် ပြသလေသည်။ ပူဇော်နေသူများမှာ လောကပါလန်တ်မင်းကြီး လေးပါးဖြစ်သည်။

(၅) လိုက်ရအတွင်း ဘုရားဝတ်ပြုခန်း။ အိန္ဒိယ အနောက်ဘက်ကာလေ့၌ရှိ၍ ကျောက်ထွင်းလိုက်ရှုဖြစ်သည်။ အေဒီနှစ်ရာစုကောင်။ ဘုရားဝတ်ပြုခန်းရှိ စေတိကို မူလတွင် သစ်သားထိုးမိုးထားသည်။

(၆) အုတ်ခွက်စေတီ။ အိန္ဒိယနိုင်ငံ ပတ္တနာမြို့၊ ကုမ္ပဏီဘာဒေသမှဖြစ်၍ ပတ္တနာမြို့ပြတွင် ရှိသည်။ အေဒီတစ်ရာစု သို့မဟုတ် နှစ်ရာစုကောင်။

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၂၅

(၇) **ခြေတော်ရာကို ပူဇော်နေကြပုံ။** အိန္ဒိယနိုင်ငံ၊ အမရာဝတီမြို့မြို့ဖြစ်၍ မဒရပ်မြို့ပြတိက်တွင် ရှိသည်။ ထုံးကျောက်ဖြင့် လုပ်သည်။ အေဒီ နှစ်ရာစုခေတ်။

(၈) **စေတီဌာပနာတိက်ဖုံးကျောက်ပြား။** အိန္ဒိယနိုင်ငံ၊ အမရာဝတီမြို့ဖြစ်၍ မဒရပ်မြို့အစိုးရပြတိက်တွင် ရှိသည်။ ထုံးကျောက်ဖြင့် လုပ်သည်။ အေဒီနှစ်ရာစုခေတ်၊ ဗုဒ္ဓ၏ ဓာတ်တော်ကို ဌာပနာ၍ ကောလိယမင်းတို့တည်သော ရာမဂါမစေတီတော်ပုံဖြစ်သည်။

(၉) **ဗုဒ္ဓလျောင်းလျာ ဒုက္ခရာစရိယာကျင့်ခန်း။** ။ ဂန္ဓာရလက်ရာ။ ပါကစ်စတန်နိုင်ငံ၊ လာဟိုမြို့ပြတိက်တွင် ရှိသည်။ ဝေဘူကျောက်ညီဖြင့် လုပ်သည်။ အေဒီတစ်ရာစုမှ လေးရာစုအထိခေတ်။

(၁၀) **ဗုဒ္ဓဓမ္မစကြာတရားဟောခန်း။** ။ ဂန္ဓာရလက်ရာရပ်ကြွာ၊ ကာလကတ္ထားမြို့ရှိ အိန္ဒိယပြတိက်တွင် ရှိသည်။ ဝေဘူကျောက်ညီဖြင့် လုပ်သည်။ မူလက ရွှေချထားဟန်တူသည်။ အေဒီနှစ်ရာစု သို့မဟုတ်သုံးရာစုခေတ်။

(၁၁) **မတ်ရပ် ဗုဒ္ဓရပ်ပွား။** ။ အိန္ဒိယနိုင်ငံ၊ မထုရာမြို့ဖြစ်၍ အမျိုးသားပြတိက်တွင်ရှိသည်။ သဲကျောက်နီဖြင့် လုပ်သည်။ အေဒီရာစု ဂုတ္တခေတ်။

(၁၂) **ဗုဒ္ဓဓမ္မစကြာတရားဟောခန်း။** ။ အိန္ဒိယနိုင်ငံ၊ မိုက္ဂဒါဂုဏ်မြှုပ်နည်းမြိုက်နယ်ရေးဟောင်းသုတေသန ပြတိက်တွင်ရှိသည်။ သဲကျောက်ဖြင့် လုပ်သည်။ အေဒီ ငါးရာစုဂုတ္တခေတ်။

(၁၃) **မတ်ရပ်ရပ်ပွား။** ။ အိန္ဒိယနိုင်ငံ၊ ဗိုဟာနယ်(ဆူလတန်ကန့်ဂျု) မြို့ဖြစ်၍၊ အင်္ဂလန်နိုင်ငံ ဘာမင်ဟန်မြို့၊ အနုပညာပြတိက်တွင်ရှိသည်။ ကြေးလက်ရာဖြစ်သည်။ အေဒီငါးရာစုခေတ်၊ ယာလက်သည် အဘယ်မှုဒ္ဓါဖြင့် ရှိ၍ ပဲလက်သည် သက်နှုန်းစကိုကိုင်ထားသည်။

(၁၄) **ဟောဓိသတ္တ-အဝလောကိုတေသရ-ပဒုမပါဏီ။** ။ အိန္ဒိယနိုင်ငံ၊ အဇွန်လိုက်ရူအမှတ် ၁ နံရုပန်းချိဖြစ်သည်။ အေဒီခြောက်ရာစု သို့မဟုတ် ခုနှစ်ရာစုခေတ်၊ ဟောဓိသတ္တသည် လက်တွင် ကြာပန်းကိုင်၍ တိဘာဂံဟန်မှ ဟန်ထားရှိသည်။ ပတ်ဝန်းကျင်တွင် မျောက်တိရွှေ့ဘန်၊ ကိန္ဒရာနှင့် ဥအောင်းငှက်တို့ အပြင် ဝတ်စားတန်ဆာဆင်ထားသော အမျိုးသမီးရှိသည်။

(၁၅) **ဗုဒ္ဓဟောဓိပင်နှင့် ရွှေပလွှာင်ကိုအောင်ခန်း။** ။ အိန္ဒိယနိုင်ငံ၊

၁၂၆ * တိုက်စိုး

ဗိုလားနယ်မှဖြစ်၍ အမေရိကန်နိုင်ငံ၊ ကလို့လင်မြို့ပြတိုက်တွင် ရှိသည်။ ကျောက်ဖြင့်လုပ်သည်။ အေဒီကိုးရာစုပါလခေတ်၊ မဟာပထဝီ မေကြီးကို တိုင်တည်ဟန်ယာလက်ချောင်းများကို အောက်ဘက်သို့ ချထားသည်။

(၁၆) **ဗုဒ္ဓဝင်ရှစ်ခန်း။** ॥ အိန္ဒိယနိုင်ငံ၊ ဗိုလားနယ်မှဖြစ်၍ အမေရိကန်နိုင်ငံ ဘော်စတွန်မြို့၊ အနုပညာပြတိုက်တွင်ရှိသည်။ သင်ပုန်းကျောက်ဖြင့် လုပ်သည်။ အေဒီဆယ်ရာစု၊ ပါလခေတ် မကိုင့်ဆောင်း ရုပ်ပွားဖြစ်၍ မဟာပထဝီမေကြီးကို တိုင်တည်ဟန် ယာလက်ချောင်းများ အောက်သို့ချထားသည်။ ဘေးပတ်လည်ရပ်ကြွများကို အောက်ဘက်မှ အထက်သို့ ကြည့်သော်၊ မယ်တော်မာယာသားဖွားခန်း၊ ဗုဒ္ဓတာဝတိသာမှ ဆင်းသက် ခန်း၊ သာဝတ္ထိ၌ ဗုဒ္ဓယမိုက်ပြာ့ဗို့ဟာပြခန်း (သို့မဟုတ် ဗုဒ္ဓဓမ္မစကြာ တရားဟောခန်း) ဖြစ်၍၊ ထိပ်ပိုင်း၌ ဗုဒ္ဓပရိနိဗ္ဗာန်စံခန်းဖြစ်သည်။ ညာဘက်ထိပ်က အောက်သို့ကြည့်သော် ဗုဒ္ဓဓမ္မစကြာတရားဟောခန်း (သို့မဟုတ် သာဝတ္ထိ၌ ဗုဒ္ဓယမိုက်ပြာ့ဗို့ဟာပြခန်း)၊ နာဇာဂီရိဆင်ကို ဗုဒ္ဓဆုံးမ ခန်း၊ ပါလီလေယဉ်ကတော်၌ မျောက်ထံမှ ပျားအုံကို ဗုဒ္ဓခံယူခန်းဟူ၍ ဖြစ်ကြသည်။

(၁၇) **ကြေးထူပါပုံ။** ॥ အိန္ဒိယနိုင်ငံ၊ နာဇာန္တမှဖြစ်၍၊ အမျိုးသားပြတိုက်တွင် ရှိသည်။ အေဒီကိုးရာစု သို့မဟုတ် တစ်ဆယ်ရာစု၊ ပါလခေတ်။ အောက်ခုံလေးဘက်လိုက်ရုပ်များတွင် ဗုဒ္ဓရပ်ကြွများရှိ၍၊ ထိုအထက်တွင် ဗုဒ္ဓဝင်ရှစ်ခန်း ရပ်ကြွများရှိသည်။ ထိုအထက်တွင် ကြာနှင့် ခေါင်းလောင်း၊ ထို့နောက် ဟရ်မိကာ၊ ထို့နောက် ဆတ္တဝလီပြထားသည်။

(၁၈) **ပရုသူရာ မေသရလိုက်ရူဘုရား။** ॥ အိန္ဒိယနိုင်ငံ၊ ဗူးသာ နက်ဆွာမှဖြစ်သည်။ အေဒီရှစ်ရာစုခေတ်။

(၁၉) **အရပစန်။** ॥ အိန္ဒိယနိုင်ငံ၊ နာဇာန္တမှဖြစ်၍ အမျိုးသားပြတိုက်တွင်ရှိသည်။ ကြေးဖြင့်လုပ်သည်။ အေဒီဆယ်ရာစုခေတ်၊ မဉားသီရိကိုယ်ပွားဖြစ်၍၊ ပညာတည်းဟူသော စားကိုညာဘက်တွင် ကိုင်၍၊ စာအုပ်ကို ဝဲဘက်လက်တွင် ကိုင်သည်။

(၂၀) **လောကနာထား။** ॥ အိန္ဒိယနိုင်ငံ၊ ဗီဟာနယ် (ကူးကိုဟာ)မှ ဖြစ်၍၊ ပတ္တနာမြို့ပြတိုက်တွင် ရှိသည်။ ကြေးဖြင့်လုပ်သည်။ အေဒီဆယ်ရာစုခေတ်။

(၂၁) **ဗောဓိနတ်စေတီ။** ॥ နီပေါ်နိုင်ငံ၊ ကတ္တမန္တာမြို့အနီး၌ ရှိသည်။ အသောကမင်းခေတ်တွင် စတည်သည်။ ဟရ်မိကာပတ်လည်ရှိ

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၂၇

မျက်လုံးများမှာ ဗုဒ္ဓ၏အလုံးစုံသိမြင်သော သဘောကိုဖော်ပြသည်။

(၂၂) **ယက်ယုံပုံ။** ။ တိဗက်နိုင်ငံမှုဖြစ်သည်။ အေဒီဆယ်ရှစ်ရာစုံခေတ်။ ယက်(အဖေ) နှင့် ယုန်(အမေ)ဖက်နေပုံမှာ အာဒီ ဗုဒ္ဓတည်းဟူသော ကရဏာ(ယက်) နှင့် ပညာပါရမိတာတည်းဟူသော သူည် (အမေ) ပူးပေါင်းခြင်း သရုပ်ဖြစ်သည်။ သို့ပူးပေါင်းမှ မဟာသုခဖြစ်မည် ဆိုလေသည်။

(၂၃) **ဘဝစကာ ပဋိစ္စသမဗ္ဗ္ဗိုဒ္ဓိပုံ။** ။ တိဗက်ဘုန်းကြီးကျောင်းနံရုံများ၌ ရေးဆွဲထားလေ့ရှိသည်။ ဤပုံမှာ လီဂါတမီ ပြန်လည်ရေးဆွဲပြသော ပုံဖြစ်သည်။

စက်စိုင်းသည် သံသရာဖြစ်သည်။ ထိုသံသရာစက်စိုင်းကို ယမသေမင်းက ထိန်းမထားသည်။

အလယ်ဗဟိုတွင် ဝက်၊ ဧမြေ၊ ကြက်ရပ်များရှိ၍၊ (ဝက်) မောဟ၊ (ဧမြေ) ဒေါသ၊ (ကြက်) လောဘ/ရာဂကို သရုပ်ဆောင်သည်။

စက်စိုင်းအထက်ချင်းဝက်တွင် စက်စိုင်းစိတ် ၃ ခု၊ အောက်ချင်းဝက်တွင် စက်စိုင်းစိတ် ၃ ခုရှိသည်။ အထက်ချင်းဝက်ကို ဘယ်ဘက်ကစ ၍၍ရောသော်၊ လူဗြိုင်း/နတ် (အော) ပြည် အသူရာ ဟူ၍ဖြစ်သည်။ အောက် ချင်းဝက်ကို ဘယ်ဘက်မှစ၍ ရောသော် တိရှိသွားနိုင်သည်။ ငရဲ၊ ပြီးတွေ့သွားနိုင်သည်။ စက်စိုင်းစိတ်တိုင်းတွင် မဟာကရဏာဖြင့် ရပ်နေသော ဗုဒ္ဓပုံပါ သည်။

စက်ဝန်းတွင်မူ ပဋိစ္စသမဗ္ဗ္ဗိုဒ္ဓိပုံ ၁၂ ကွက်ရှိသည်။ အပို့ဗွဲ မသိမမြင်မှုကြောင့် ကံ(သခိုရ) ဖြစ်၏။ ကံ(သခိုရ)ကြောင့် ပဋိသန္ဓာတ်ဖြစ်၏။ ပို့ဗွဲကြောင့် နာမ်ရပ်ဖြစ်၏။ နာမ်ရပ်ကြောင့် မျက်လုံးအကြည်းပေတ်၊ နားအကြည်းပေတ်၊ နာခေါင်းအကြည်းပေတ်၊ လျှောအကြည့်းပေတ်၊ ကိုယ်အကြည်းပေတ်၊ မနောအကြည်းပေတ် ဖေါး (သွားယတ္ထန) ဖြစ်၏။ အကြည်းပေတ် ၆ ပါး ကြောင့် အာရုံနှင့်ထိတွေ့မှုဖြစ်၏။

ထိတွေ့မှုကြောင့် ဝေဒနာခံစားမှုဖြစ်၏။ ခံစားမှုကြောင့် တောင့်တမှုတဏောဖြစ်၏။ တောင့်တမှုတဏောကြောင့် စွဲလမ်းမှု ဥပါဒါနိဒါနဖြစ်၏။ စွဲလမ်းမှုဥပါဒါနိဒါနကြောင့် ကမ္မဘဝ၊ ဥပပတ္တိဘဝဖြစ်၏။ ဘဝကြောင့် ဘတိ(ပဋိသန္ဓာ) ဖြစ်၏။ ဘတိကြောင့် ရောမရဏဖြစ်၏။ ထိုပဋိစ္စသမဗ္ဗ္ဗိုဒ္ဓိပုံစက် ၁၂ ကွက်ကို ညာဘက် ထိပ်မှ လုညွှေ့၍အရပ်များဖြင့် သရုပ်ဖော်သည်။ ဖော်ပုံမှာ-

၁၂၈ * တိုက်စိုး

အပိုမြေသည် မျက်စိကန်း၏ တုတ်နှင့် သွားနေပုံ ဖြစ်သည်။ သို့ ရသည် အိုးလုပ်နေပုံ ဖြစ်သည်။ ဝို့ဘဏသည် များကို ဖြစ်သည်။ နာမရူပ သည် လူ့ ယောက် တစ်လျေထဲစီးနေပုံ ဖြစ်သည်။ သဋ္ဌာယတနာသည် ပြ တင်းပေါက် ၆ ခု ရှိသော အိုးမြို့ ဖြစ်သည်။ ဖသာသည် ချစ်သူနှစ်ဦး ဖက်နေပုံ ဖြစ်သည်။ ဝေဒနာသည် လူတစ်ဦးမှားမှန်နေပုံ ဖြစ်သည်။ တက္ကာသည် ရောက်ရေသောက်နေပုံ ဖြစ်သည်။ ဥပဒါနသည် သစ်ပင်ပေါ်ရှိ သစ်သီး ကို ရူးနေပုံ ဖြစ်သည်။ ဘဝသည် ကိုယ်ဝန်ဆောင် မိန်းမဖြစ်သည်။ ဇာတိ သည် မွေးဖွားရပုံ ဖြစ်သည်။ ဇရာမရဏသည် အလောင်းကိုကျော်ပိုး သွားပုံ ဖြစ်သည်။

(၂၄) ဗာမိယန်တောင်များ။။ အာဖဂန်နီစတန်ဒေသ၊ ကမ္မားမြို့၏ အနောက်မြောက်ဘက်တွင်ရှိ၍၊ ရှေးကအိန္ဒိယနှင့် အာရှအလယ်ပိုင်း ခရီး ဆုံးရာဖြစ်သည်။ အေဒီတစ်ရာစု၊ နှစ်ရာစုအတွင်း၊ ဗုဒ္ဓဘာသာဝင် ရဟန်းများ သည် ဗာမိယန် (သဲကျောက်) တောင်ကိုတွင်း၍ ရပ်တူများ ထူလုပ်ကြသည့်အပြင် ကျောင်းဝိဟာရလည်း လုပ်ကြသည်။

(၂၅) မတ်ရပ်တင်းတူ။။ ဗာမိယန်တောင်တွင်း၍ ထုထား သည်။ အေဒီလေးရာစုနှင့် ငါးရာစုခေတ်။ အမြင့် ၁၇၅ ပေ။

(၂၆) ဗုဒ္ဓလောင်းလျာတောတွက်ခန်း။။ အာရှအလယ်ပိုင်း ချောချွဲတေသမှ နံရံပန်းချီ တစ်စိတ်တစ်ပိုင်းဖြစ်၍ ဘာလင်မြို့၊ လူမျိုးစုပြ တိုက်တွင် ရှိခဲ့သည်။ အေဒီဆယ့်တစ်ရာစုခေတ်။

(၂၇) ဗုဒ္ဓတောတောင်များမှ ပြန်ကြခန်း။။ လျှန်ကိုင်ရေးဆွဲ သော တရာတ်ပန်းချီ ဖြစ်၍၊ ယခုပျောန်နိုင်ငံ၌ ရှိသည်။ အေဒီတစ်ထောင်တစ်ရာ လေးဆယ်-တစ်ထောင်နှစ်ရာတစ်ဆယ်ခေတ်။

ဗုဒ္ဓသည် သွားလျေတွေ့ဘက် ရပြီးနောက်၊ မဟာကရဏာဖြင့် သတ္တ ဝါတို့အား တရားဟောရန် လူ့ရပ်လူ့ရွာသို့ ပြန်ခန်းကိုပိုးသားပေါ်၍ ပန်းချီ ဖော်ထားသည်။

(၂၈) လိုက်ရူဘူရားများ။။ တရာတ်ဒေသ ယွန်းကန်တွင်ရှိ သည်။ အေဒီ ငါးရာစု ဝေမ်းခေတ်။

(၂၉) ဟော်ယူရှိဘူရား။။ ဂျပန်နိုင်ငံ၌ ရှိသည်။ အေဒီ ခုနစ် ရာစုခေတ်။ ဘုံငါးဆင့်ရှိ သစ်သားအဆောက်အအုံ ဖြစ်သည်။

(၃၀) အမိတာဘ (အမိဒ) ဗုဒ္ဓဆင်းတူ။။ ဂျပန်နိုင်ငံ၊ ကမာကူရာဒေသ၌ ရှိသည်။ ကြေးဖြင့်လုပ်သည်။ အေဒီတစ်ထောင်နှစ်ရာ

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၂၉

ငါးဆယ်သုံးခေတ်။ ဗုဒ္ဓသည်စူာနမှာ့ဖြင့် စံပယ်နေသည်။

(၃၁) **ထူပါရာမစေတီ။** ။ သီဟိုင်းနိုင်ငံ၊ အနုရာဓမ္မအောင် မှ ဖြစ်သည်။ ဘီစီ နှစ်ရာလေးဆယ့်လေးခုတွင် တည်သည်ဟုဆိုသည်။ ထိုစေတီကို နောင်ခေတ်အဆက်ဆက်၌ ပြုပြင်ခဲ့ကြသည်။

(၃၂) **ဗုဒ္ဓဆင်းတု။** ။ သီဟိုင်းနိုင်ငံ၊ အနုရာဓမ္မအောင်မှ ဖြစ်၍၊ အန္တရာကျောက်ဖြင့် ထုလုပ်သည်။ အေဒီသုံးရာစုခေတ်။ စူာနမှာ့ဖြင့် စံပယ်နေဟန်ဖြစ်သည်။

(၃၃) **ဗုဒ္ဓပရီနိဗ္ဗာန်စံခန်း။** ။ သီဟိုင်းနိုင်ငံ၊ ပေါ်ဇူးကျောက် အေသမှဖြစ်၍ ကျောက်ဖြင့် ထုလုပ်သည်။ အေဒီ ဆယ့်နှစ်ရာစုခေတ်။ အနီးရှိပုဂ္ဂိုလ်မှာ အရှင်အာနန္ဒာဟု ဆိုကြသည်။

(၃၄) **မတ်ရပ်ရပ်ပွား။** ။ ယိုးဒယားအေသမှ ဖြစ်၍၊ အမေရိကန်နိုင်ငံ၊ ကလိုဗလင်မြို့၊ ပြတိက်တွင်ရှိသည်။ ကြေးဖြင့်ထုလုပ်သည်။ အေဒီ ခုနစ်ရာစု၊ မွန်ခွါရဝတီခေတ်။

မျက်နှာတွင် မွန်လက္ခဏာများပါလာသည်။ လက်နှစ်ဖက်သည် ဝိတက္ကမှာ့ (ခမ္မစကြာမှာ့) ဟန်ပြသည်။

(၃၅) **စေတီတော်ကြီး။** ။ ယိုးဒယားနိုင်ငံ၊ ပရာပတုံအေသမှ ဖြစ်သည်။ ရေးမွန်တို့တည်စဉ်က သီဟိုင်းပုံအတိုင်းဖြစ်၍ နောင်ခေတ်များတွင် ဓမယ်တို့က ကွမ်းတောင် (သီခရ) ထပ်ထည့်သည်ဟု ဆိုကြသည်။ ထိုစေတီကို မောင်းကွတ်ဘုရင် အပါအဝင် မင်းအဆက်ဆက် ပြုပြင်ခဲ့ကြသည်။

(၃၆) **ဗုဒ္ဓရပ်ပွား။** ။ ယိုးဒယားနိုင်ငံ၊ သောက္ကတဲ့အေသမှ ဖြစ်၍ ကြေးဖြင့်လုပ်သည်။ အေဒီဆယ့်လေးရာစု။

အေသစာရီကြချိနေဟန်ဟု ဆိုသည်။

(၃၇) **လောကေသရရပ်တုများ။** ။ ကမ္မာဇာနိုင်ငံ၊ အင်ကောထုမြို့ဟောင်းရှို့၊ ဖေယွန်လိုက်ရူမှ ဖြစ်သည်။ သဲကျောက်ဖြင့် ထုလုပ်သည်။ အေဒီ ဆယ့်သုံးရာစုခေတ်။

(၃၈) **နဂါးရုံဘား(မူးလိန္ဒာ့)** ။ ကမ္မာဇာဖြစ်၍ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ ဂီမေးပြတိက်တွင်ရှိသည်။ သဲကျောက်နဲ့ဖြင့် လုပ်သည်။ အေဒီ ဆယ့်နှစ်ရာစုခေတ်။

(၃၉) **ဗောရော့မောစေတီ။** ။ အင်ဒိုနီးရားနိုင်ငံ၊ ဂျာဝါးကျွန်းမှုရှိ၍၊ ကျောက်ဖြင့်တည်ဆောက်သည်။ အေဒီရှစ်ရာစုခေတ်။ မြင့်မို့ရှုံးတောင်

၁၃၀ * တိုက်စိုး
သဏ္ဌာန်ရှိသည်။

(၄၀) ဗောရောဗုဇာဇာတီ။ ။ တောင်ကိုနောက်ခံထား၍ ရိုက်
သောပုံဖြစ်သည်။

(၄၁) ဆန္ဒအမတ်ကို ဗုဒ္ဓလောင်းလျာပြန်လွှတ်ခန်း။ ။
ဗောရော ဗုဇာဇာတီနံရုံမှ ပန်းတမောရပ်ကြဖြစ်သည်။ အေဒီရှစ်ရာစု
ဇေတ်။

(ဗုဒ္ဓလောင်းလျာ) သိဒ္ဓတ္ထမင်းသားသည် ခရီးတစ်လျှောက်
စောင့်ရှုံးရောက်ခဲ့ကြသော နတ်တို့နှင့် ဆန္ဒအမတ်၊ ကဏ္ဍကမြင်းတို့ကို
နောက်ဆုံး ခွဲခွာတော့မည့်ဟန်၊ ပြန်လွှတ်သည့်ဟန် ပြကွက်ဖြစ်သည်။
ဘယ်ဘက်တွင် ဆန္ဒအမတ်သည်ဝမ်းနည်းသောမျက်နှာဖြင့် ကဏ္ဍကမြင်း
ကိုခေါ်ဆောင်နေ၍၊ မြင်းမှာမှ သခင်ဖြစ်သူကို မခွဲနိုင်မခွာနိုင်သည့်အလား
ပြန်ကြည့် နေဟန်ပြ လေသည်။

(၄၂) (ဗုဒ္ဓလောင်းလျာ) ကို သုတေသာ ယနာနို့ဆွမ်းကပ်ခန်း။
ဗောရောဗုဇာဇာတီမှ ပန်းတမော့ရပ်ကြဖြစ်သည်။

သုတေသာနောက်တွင် ပုံဆစ်ထုပ်နေသူများမှာ အခိုင်းအစေများ
ဖြစ်ကြသည်။

(၄၃) ပညာပါရမိတာရပ်တု။ ။ ဂျာဝါးကွွန်းအရှေ့ဖက်၊ သင်္ဘာ
ရိုဘုရားမှ ရပ်ကြဖြစ်၍၊ ဟော်လန်နိုင်ငံ လိုင်ဒင်မြို့ ပြတိက်တွင်ရှိသည်။
ကျောက်ဖြင့် ထုလုပ်သည်။ အေဒီ ၁၃၀၀ ခန်း။

အာဒီဗုဒ္ဓ၏ ကူးကိုလိုင်(ကြင်ဖက်) သဘောဆောင်သည်။ လက်များ
သည် ဓမ္မစကြာမုဒ္ဓါဟန်ဖြစ်၍၊ ဓားနာသနထိုင်သည်။ ဘယ်လက်မောင်း
တွင် ကြာပန်းမှုတွယ်နေ၍ ထိုကြာပန်းပေါ်တွင် ပညာပါရမိတာသုတ္တန်
ကျမ်း ရှိသည်။

(၄၄) ငွေဗောဓိပလ္လာငြှုတ်။ မြန်မာနိုင်ငံပြည်-မြော်ဇာရွာ၊ ခင်
ဘကုန်းမှ တွေ့ရသည်။ အေဒီ ငါးရာစုဇေတ်။

ပလ္လာငြုတ်လည်တွင် ရဟန္တာတစ်ဆူစိရဲလျက် ဘုရားဆင်းတူလေး
ဆူထိုင်သည်။ ပလ္လာငြုတ်အခြေတွင် ကုသိုလ်ရှင်အမည်များကို ပျောစာဖြင့်
ရေးထားသည်။

(၄၅) အဝလောကိုတေသာရ ဗောဓိသတ္တာ။ ။ မြန်မာနိုင်ငံ၊ ပြည်
မြော်ဇာရွာ၊ ဘောဘောကြီးဘုရားအနီး၌ တွေ့ရသည်။ ကြေးဖြင့်လုပ်သည်။
အေဒီ ရှစ်ရာစုဇေတ်။

ဗုဒ္ဓဘာသာအနုပညာနိဒါန်း * ၁၃၁

မူလက လက်လေးဖက်ရှိသည်။ ညာလက် (တစ်ခု)သည် အဘယ်
မူဒ္ဓါဖြင့်ရှိသည်။ မကိုဋ္ဌတွင် အမိတာဘ ဗုဒ္ဓဆင်းတုကလေးပါသည်။
ကိုယ်ဟန်သည် တိဘင်္ဂအချိုးဖြင့် ရှိသည်။

(၄၆) **စေတီဌာပနာတိက်ဖဲးကျောက်ပြား။** မြန်မာနိုင်ငံ၊ ပြည်
မော်ဇားရွာ ခင်ဘကုန်းမှုရသည်။ အေဒီ ငါးရာစုခေတ်။

အလွန်ခေါင်းလောင်းပုံအပေါ်တွင် ဟရ်မိကာနှင့် ဆတ္တဝလီပါ
သည်။ ဤပုံစံသည် အိန္ဒိယရှိ ဆန်ချိပုထိုးမှ ရွှေလျှောလာသည်ဆိုသည်။

(၄၇) **ဘောဘောကြီးစေတီ။** မြန်မာနိုင်ငံ၊ ပြည်-မော်ဇားရွာ၏
ရှိသည်။ အေဒီ ငါးရာစုခေတ်။

အိန္ဒိယ မိဂဒါဂုန်ရှိ ဓမ္မက်စေတီနှင့် ပုံစံချင်းတူသည်။ ပစ္စယာငါး
ဆင့်အပေါ်တွင် အလွန်-ခေါင်းလောင်းပုံ တဖြိုးတဖြောင့်တည်းရှိသည်။
ယခုအခါ ပစ္စယာငါးဆင့်အစား သုံးဆင့်ကိုသာတွေ့နိုင်သည်။

(၄၈) **ဘုရားကြီးစေတီ။** မြန်မာနိုင်ငံ၊ ပြည်-မော်ဇားရွာ၏
ရှိသည်။ အေဒီ ငါးရာစု၊ ခြောက်ရာစုခေတ်။

ဘောဘောကြီးကဲ့သို့ပင် ပစ္စယာနိမ့်နိမ့်ပေါ်တွင် စေတီလုံးပေါက်
ထားသည်။ သို့သော် တဖြိုးတဖြောင့်တည်း မဟုတ်ဘဲ အထက်သို့ရှား
သွားသည်။

(၄၉) **မတ်ရပ်ရပ်ပွား။** မြန်မာနိုင်ငံ၊ သတုံဘက်မှဖြစ်၍
ကြေးဖြင့်လုပ်သည်။ အေဒီ ခုနစ်ရာစု၊ ရှစ်ရာစု။

ညာလက်သည် အဘယ် မူဒ္ဓါဟန်ဖြစ်၍ ပဲလက်သည် သက်န်းစ
ကိုကိုင်ထားသည်။ သက်န်းဝတ်ရုံပုံမှာ ဂုတ္တခေတ်ရပ်ပွားနည်းတူ ပါးပါး
လျားလျားရှိသည်။ ကိုယ်ခန္ဓာနှင့် ကပ်နေသည်။ ဒီပက်ရာ ဗုဒ္ဓဟူး
ဟောင်းသုတေသနများက အမည်ပေးသည်။

(၅၀) **အရိမေတ္တာယျရပ်ပွား။** မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊
မဟာမုန်ဘုရားအတွင်းမှုရသည်။ ကြေးဖြင့်လုပ်သည်။ အေဒီရှစ်ရာစု-
ဆယ်ရာစုခေတ်။

မကိုဋ္ဌဆောင်းသည်။ ဆံတော်ကို စုစည်းခရာရစ်ခွဲပြီးလျှင်၊ အ
ထက်၌ ကြာဖူးကြာရှုက်သလွှာန် ဝထ္ာတစ်ခုဖြင့် ဖုံးအပ်သည်။ နားကင်း၊
နားကပ်၊ ပခုံးထောက်၊ ရင်လွှမ်းတန်ဆာပါသည်။ ကြာပလ္လား(ပဒုမာသန)
ပေါ်တွင် စူာနာသနခြေချိတ်ထိုင်သည်။ အမြိုက်အိုးကို လက်နှစ်ဖက်ပေါ်
တွင်တင်သည်။ စုလျားတစ်ဘက်ကို ပခုံးမှုသို့်းလျက် အစွန်းနှစ်စကို

၁၃၂ * တိုက်စိုး

လက်မောင်းမှ ရစ်ခွေချေသည်။

(၅၁) **ရွှေတိဂုံစေတီ။** မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ရှိသည်။
တပုသုနှင့် ဘဏ္ဍာကအမည်ရှိ မွန်လူမျိုးကုန်သည် ညီနောင်သည် ဂါတမ
ဗုဒ္ဓဘုရားပေးသနားလိုက်သော ဆံတော်ရှစ်ဆူကို မဏီမဒေသမှ သယ်
ဆောင်ကာ၊ သိဂုံးတွေ့ရကုန်းတွင် (ရေးဘုရား ၃ ဆူ၏ ပရီဘာဂများနှင့်
အတူ) ဌာပနာ၍ စေတီတည်သည်ဆိုသည်။

ထိုနောက် ဟံသာဝတီဘုရင် ဗညားဦးစသော မင်းအဆက်
ဆက်က ပြုပြင်ခဲ့ရာ မူလာောက်တော် ငါးတောင် (၆၆ ပေ)မှ တစ်ဆင့်
တစ်ဆင့် မြင့်တက်လာပြီးလျှင် ယခုအခါ (ဖိနပ်တော်မှ စိန်ဖူးတော်အထိ)
ဥာဏ်တော် ၃၂၆ ပေ ရှိသည်။

(၅၂) **ရွှေစည်းခုံစေတီ။** မြန်မာနိုင်ငံ၊ ညောင်ဦးမြို့၌ရှိသည်။
အနော်ရထာမင်းက စတည်၍ ကျွန်စစ်သားလက်ထက်တွင် အပြီးသတ်
သည်။ အေဒီ ၁၀၈၄ – ၁၁၁၃ ခုနှစ်အတွင်း တည်ဆောက်သည်ဆိုသည်။

ဂါတမဗုဒ္ဓဘုရားရှင်၏ အံတော်လေးဆူကို ဌာပနာထားသည်ဟု
လည်း ဆိုသည်။ နောက်မင်းများက ထပ်မံပြုပြင်ခဲ့သည်။ ပစ္စယာခံနတ်
လျေကားထည် ခေါင်းလောင်းပုံတွင် ဘီးလူးပန်းဆွဲပါ၊ ဖောင်းရစ်အဆင့်
ဆင့်နှင့် အဆင်တန်ဆာများပါလာသော မြေစိုက်စေတီဖြစ်၍ နှောင်းခေတ်
စေတီလုံးများအတွက် နမူနာဖြစ်သည်။

(၅၃) **ဆပဒစေတီ။** မြန်မာနိုင်ငံ၊ ညောင်ဦးမြို့အနီး၌ရှိသည်။
အေဒီဆယ့်နှစ်ရာစုတွင် ဆပဒမထောက်တည်သည်။

ခေါင်းလောင်းအထက်တွင် ဟရ်မို့ကာ (အေဝတာကောတုဝ) ပါ
သည်။ သီဟို၌ရှိ ထူပါရာမစေတီပုံနှင့်ဆင်သည်။

(၅၄) **အာန္ဒြာဂုဏ်ဘုရား။** မြန်မာနိုင်ငံပုဂ္ဂမြို့၌ရှိသည်။ အေဒီ
၁၀၉၀ တွင် ကျွန်စစ်သားမင်းတည်သည်ဆိုသည်။ ဥာဏ်တော် ၁၆၈-
ပြေမြင့်သည်။ ပန္တာက်ပုံစံသည် ကြိုက်ခြေခတ်သဘောဖြစ်၍ အုတ်တိုက်
(ကုလားကျောင်း)သည် လေးထောင့်စပ်စပ်ဖြစ်သည်။ အလယ်မဏ္ဍာ်င်
အတွင်း၌ ဂန္တကုဋ္ဌတိုက်လေးခုလုပ်ကာ မတ်ရပ်ရပ်ပွားကြီးများ ပူဇော်ထား
သည်။ အလယ်မဏ္ဍာ်င်ပတ်လည်၌ စကြိုနှစ်ထပ်ရှိ၍၊ နံရံမှုခံကပ်များ၌
ရပ်ကြွများဖြင့် ဗုဒ္ဓဝင်ဘတ်လမ်းဖော်သည်။ ကုလားကျောင်းကို မှုပ်ပြတင်း
နှစ်ဆင့်ဖြင့် ဆင်ယင်သည်။ ထိုအထက်တွင် ရေဆင်းနှင့်ပစ္စယာများ ဆင့်
ကဲဆင့်က တက်၍၊ ထိုအထက်တွင် ကွမ်းတောင်နှင့် စေတီ(နောင်အခါ)

တက်ထားသည်။

(၅၅) **အာနန္ဒာရူဘုရားပန္နက်ပုံ။** ။ အိန္ဒိယ၊ ဗုဒ္ဓလားနယ်မှ ပါဟာ ပုရဘုရားနှင့် ပန္နက်ပုံစံချင်းတူသည်ဆိုသည်။

(၅၆) **မယ်တော်မာယာ သားဖွားခန်း။** ။ အာနန္ဒာရူဘုရား အပြင် စကြံနံရုံမှ ပန်းတမေ့ရပ်ကြွဖြစ်သည်။ အေဒီ ဆယ့်တစ်ရာစုစွဲ။

လုမြို့နို့ပျဉ်တွင်း၌ မယ်တော်မာယာသည် အင်ကြင်းကိုင်းကို ညာလက်ဖြင့်ကိုင်၍၊ ဘယ်လက်ဖြင့် အမျိုးသမီးတစ်ဦး၏ (ပောပတိ ဂေါတမီ) ကိုဖက်မှုထားသည်။ ကိုယ်ဟန်မှာ တိဘင်အချိုးဖြင့်ရှိသည်။ ညာဘက်ခါးထက်တွင် ဗုဒ္ဓလောင်းလျာသည် တင်ပျဉ်ခွဲ စံပယ်နေသည်။

(၅၇) **လောကနာထောမီသတ္တအုတ်ခွက်။** ။ မြန်မာနိုင်ငံ ရေစ ကြိမြို့ ကန်သစ်ရွာမှ တွေ့ရသည်။

ကျောင်းဆောင်အတွင်း ကြာပလ္လာင်၌ လလိုတာသနထိုင်၍၊ ညာ လက်သည် ဝရဒမှုဒ္ဓိဟန်၊ ဝဲလက်သည် ကြာရိုးကိုင်ထားဟန်ရှိသော၊ မကိုင့်ဆောင်း လောကနာထပုံဖြစ်သည်။ မကိုင့်-ဆံကျွစ်ထုံးအလယ်တွင် တင်ပျဉ်ခွဲဆင်းတုတော်ကလေးရှိသည်။ အုတ်ခွက်အောက်ဘောင်တွင် ပါဋ္ဌာသာဖြင့် အနော်ရထာမင်းကြီး သွန်းလုပ်သည်ဟုပါသည်။

ဤပုံစံမျိုးကို အပယ်ရတနာရူဘုရား နံရုံတွင် လည်းကောင်း၊ အခြား ကြေးရပ်များတွင်လည်းကောင်း တွေ့နိုင်သေးသည်။

(၅၈) **မတရပ်ရပ်ပွား။** ။ မြန်မာနိုင်ငံ၊ ပုဂံမြို့၊ အာနန္ဒာအုတ် ကျောင်းရေ့၌ ရှိသည်။ ကြေးဖြင့် လုပ်သည်။ အေဒီဆယ့်နှစ်ရာစုစွဲ။

ရှုတ္တခေတ်ဟန်အတိုင်း သက်န်းပါးပါးလျားလျားရှိသည်။ သို့ သော် သက်န်းအောက်အနားစတွင် အတွန်းအရွန်းများလာသည်။ ဥက္ကာသု သည်မီးလျှံး သဘောဖြစ်သည်။ ညာလက်သည် အဘယမှုဒ္ဓိဟန်ရှိ၍ ဝဲလက်သည် သက်န်းစကို ကိုင်သည်။

(၅၉) **ကြေးဆင်းတု။** ။ မြန်မာနိုင်ငံ ပုဂံမြို့မှဖြစ်၍ ကြေးဖြင့်လုပ် သည်။ အေဒီ ဆယ့်တစ်ရာစုစွဲ။

ဘူမိဖသုမှုဒ္ဓိဟန်ဖြင့် စံပယ်သည်။ ဥက္ကာသုမီးလျှံးကား ဗုဒ္ဓ ဥာဏ်တော်၏ သရပ်ဖြစ်သည်။

(၆၀) **ရပြောက်ကြီးဘုရား။** ။ မြန်မာနိုင်ငံ ပုဂံမြို့မြင်းကပါရွာမှ ဖြစ်၍၊ အင်တေများ၊ ကျောက်ပြတင်းများဖြင့် တန်ဆာဆင်ထားသည်။ အေဒီ ၁၁၁၃။

ဗုဒ္ဓဘာသာအနုပညာနိဒါန်း *

(၆၁) ဂူပြောက်ကြီးဘုရား ကျောက်ပြတင်း။ ။

(၆၂) ဂူပြောက်ကြီးဘုရား အဂ်တေပန်းများ။ ။

တိုင်ဖုံးပန်းများ၊ နယူးစည်းရှိ ဘီးလူးပန်းဆွဲများကို မြင်နိုင်သည်။

(၆၃) ဗုဒ္ဓဝင်ရှစ်ခန်း အနှစ်ရှုကျောက်။ ။ မြန်မာနိုင်ငံ၊ ဗြောင်းမြို့၊
ရွှေစည်းခုံစေတီအနီးတွင် တွေ့ရ၍ ပျောက်ဆုံးသွားသည်။ အေဒီဆယ့်
တစ်ရာစု၊ ဆယ့်နှစ်ရာစုခေတ်။

အလယ်တွင် ဗောဓိပင်နှင့် ရွှေပလ္လာင်ကို ဗုဒ္ဓအောင်တော်မူခန်းရပ်ရှိ၍
ဘေးပတ်လည်တွင် ဗုဒ္ဓဝင်ရှုပြုကြသော်များ ရှိသည်။

(၆၄) ကြေးကြာဖူး။ ။ မြန်မာနိုင်ငံ ပုဂံ့ဗြောင်းလမ်း၊ ဥပါလီ
သိမ် အနီး၌ တွေ့ရသည်။

ကြာဖူးအလယ်တွင် စေတီငယ် ပေါက်ထားသည်။ ကြာဖတ်အတွင်း
ဖက်တွင် ဗုဒ္ဓဝင်ရှစ်ခန်းကို တစ်ခုက်စီ ရပ်ကြဖော်ထားသည်။

(၆၅) သုဝဏ္ဏသုံးကတ်ရှုပြုကြေး။ ။ မြန်မာနိုင်ငံ ပုဂံ့မြို့၊ သီရိပစ္စယာ
ရွာ၌၊ အနောက်ဖက်လိပ် စေတီအပြင်တန်းမှ ကတ်ကွက်တစ်ခုဖြစ်၍ အုတ်
ဖြင့်လုပ်သည်။ အေဒီ ဆယ့်တစ်ရာစုခေတ်။

(၆၆) စိုးမင်းကြီးကျောင်း။ ။ မြန်မာနိုင်ငံ၊ ပုဂံ့မြို့၊ မြင်းကပါ
ရွာ၌ ရှိသည်။ အေဒီ ဆယ့်နှစ်ရာစုခေတ်။

နှစ်ထပ်အဆောက်အအုံဖြစ်သည်။

(၆၇) စိုးမင်းကြီးအုတ်ကျောင်းပန္တ်။ ။ အရှေ့ဘက်တွင် အဝင်
ခန်း၊ အနောက်ဘက်တွင် ဘုရားကျောင်းဆောင် ဆင်းတုရှိ နှစ်ထပ်
အဆောက်အအုံ၊ တောင်နှင့်မြောက် တစ်ဘက်တစ်ချက်တွင် ရဟန်းများ
သီတင်းသုံးရာ အခန်းကယ်များရှိသည်။



ကျမ်းကိုးစာရင်း

ကပိ၊ ရှင်။ မာလာလက္ဌရဝတ္ထုတော်ကြီး
ကပိန္ဒ၊ ရှင် (ဘာသာပြန်)။ ငါးရာငါးဆယ်ဘတ်ဝတ္ထု။

ပထမ၊ စတုတ္ထ၊ တတိယ၊ စာအုပ်များ
ကို၊ ဦး။ “မြန်မာပြည်ပါဉိုစာပေခေတ်ဦး”

ပြည်ထောင်စုမြန်မာနိုင်ငံစာပေနှင့် လူမှုရေးသိပ္ပါဘာနယ်။ တွဲ ၁၊
မှတ် ၁ (နေ့နဝါရီ ၁၉၈၆) သည် ၄၉-၅၉·
ခုခွဲကပါဉ့် ပါဉိုတော် မြန်မာပြန်။ ဆဋ္ဌသံဂါယနာတင်မူ။
စရိယ ပါဉ့်ကပါဉိုတော် မြန်မာပြန်။ ဆဋ္ဌသံဂါတင်မူ။
စနီးမာ၊ ရှင်။ ဓမ္မပဒဝတ္ထုတော်ကြီး။

ပထမ၊ ဒုတိယ၊ ပဋိမတွဲများ။
စိန်မောင်ဦး၊ ဦး။ “သရေဇ်ဘုမ္မြို့ဟောင်း”

တက္ကသိုလ်ပညာပဒေသာစာစောင်း။ တွဲ ၃၊ ပိုင်း ၁
(၁၉၈၆) စာ ၁၆၃-၂၀၀။

နေကာဘီဝံသ၊ ရှင်။ အနာဂတ်သာသနာရေး။
ထေရဂါထာ ပါဉိုတော် မြန်မာပြန်။ ဆဋ္ဌသံဂါယနာတင်မူ။
ထေရာပဒါန် ပါဉိုတော် မြန်မာပြန်။ ဆဋ္ဌသံဂါယနာတင်မူ။
ထေရာပဒါန် ပါဉိုတော် မြန်မာပြန်။ ဆဋ္ဌသံဂါယနာတင်မူ။
ထေရာပဒါန် ပါဉိုတော် မြန်မာပြန်။ ဆဋ္ဌသံဂါယနာတင်မူ။
ပါထိကသိုလ် ပါဉိုတော် မြန်မာပြန်။ ဆဋ္ဌသံဂါယနာတင်မူ။
ဖေမောင်တင်၊ ဦးနှင့် ဂျီအိပ်လု(တည်း)။ ပုဂံကျောက်စာဉ်နှင့်ပေါင်း။

ဖိုးလတ်၊ ဦး (ဘာသာပြန်)။ အသောကကျောက်စာများ
ဗုဒ္ဓဝံသ ပါဉိုတော်မြန်မာပြန်။ ဆဋ္ဌသံဂါယနာတင်မူ။
ဘရှင်၊ ဦး။ “ပုဂံခေတ်မိသုကာနှင့် အနုပညာများ ပေါ်ပေါက်တိုးတက်
ပြောင်းလဲလာပုံ”

ပြည်ထောင်စုမြန်မာနိုင်ငံ စာပေနှင့် လူမှုရေးသိပ္ပါဘာနယ်။ တွဲ

၂။ မှတ် (မေ ၁၉၆၉) စာ ၂၅-၇၁။

မဟာဝင် ပါဋ္ဌတော်မြန်မာပြန်။ ဝိနည်းပိဋ္ဌကတ်၊ ဆဋ္ဌသံဂါယနာတင်မူ။

မဟာဝင် ပါဋ္ဌတော်မြန်မာပြန်။ သုတ္တန်ပိဋ္ဌကတ်၊ ဆဋ္ဌသံဂါယနာတင်မူ။

မိလိန္ဒာပြော ပါဋ္ဌတော်မြန်မာပြန်။ ဆဋ္ဌသံဂါယနာတင်မူ။

မင်းသုဝဏ်။ “ဗုဒ္ဓဆင်းတုတော် လေ့လာချက်။”

ယဉ်ကျေးမှုစာစောင်။ တဲ့ ၁၊ မှတ် ၂ (နေ့ ၁၉၅၅) စာ ၉-၁၇။

မြေ၊ ဦး “မွေ့ပတိရပ်ပွားဆင်းတုဖြစ်ပေါ်လာခြင်းအကြောင်း” ရှေးဟောင်း

သုတေသနထွန်ကြားရေးဝန်၏ ၁၉၅၈-၅၉ ခုနှစ်အတွက် နှစ်
ချုပ်အစီရင်ခံစာ။

။ ။ ရှေးဟောင်း အုတ်ခွက်ရပ်ပွားဆင်းတုတော်များ။ ၂ တဲ့

။ ။ အပယ်ရတနာ လိုက်ရူဖူရား

မြင့်အောင်၊ ဦး “ဟန်လင်းမြို့ဟောင်း” တက္ကသိုလ်ပညာပဒေသာစာစောင်။

တဲ့ ၁၊ ပိုင်း ၃ (၁၉၆၈) စာ ၁၁၅၇-၁၉၅၅။

မွန်ဗိုကော်။ “ယောဓားဟောတုပ္ပါယာ” ယဉ်ကျေးမှုစာစောင်။ တဲ့ ၃။ မှတ်

၉ (ဖေဖော်ဝါရီ ၁၉၆၁) စာ ၁၀၅-၁၂၃။

လူဖေဝင်း၊ ဦး “ရှေးဟောင်း သုတေသနနှင့် ပုဂံပေါ်တော်မူများ၊”

ယဉ်ကျေးမှုစာစောင်။ တဲ့ ၁ မှတ် ၄ (ညွှန်တ် ၁၉၅၅) စာ ၂၈-၈

သိလက္ခဝင်ပါဋ္ဌတော်မြန်မာပြန်။ ဆဋ္ဌသံဂါယနာတင်မူ။

သုဝဏ္ဏသာမဇာတ်တော်ကြီး ဝေါး။ ဦးပညာတိဂုပ္ပါနသည်။

သုတ္တန်ပါတ်ပါဋ္ဌတော်မြန်မာပြန်။ ဆဋ္ဌသံဂါယနာတင်မူ။

သန်းဆွေး၊ ဦး။ သမိုင်းဝင်ပုဂံစောတိပုထိုးများ။

သန်းထွန်း၊ ဦး။ ခေတ်ဟောင်းမြန်မာရာဝောင်။

။ ။ နယ်လှည့်ရာဝောင်၊ ပထမတဲ့

သုန္တရာဘိဝံသ၊ ရှင်(ဘာသာပြန်)။ သီရိလလိတိတိတ္ထာရဲ။

အရိယာလက္ာရဲ၊ ရှင် (ဘာသာပြန်)။ သုတ်သီလက္ခန်းအန္တကထာနိသာယ်။

ပထမတဲ့။

ဥဒါန်းပါဋ္ဌတော်မြန်မာပြန်။ ဆဋ္ဌသံဂါယနာတင်မူ။

ဇမောင်၊ ဦး။ ဝေသာန္တရာဘိဝံသတော်ကြီး။

အောင်သော်၊ ဦး။ “နောက်တွေ့ပျုံယဉ်ကျေးမှု အထောက်အထား၊”

ပြည်ထောင်စုမြန်မာနိုင်ငံစာပေနှင့် လူမှုရေးသိပ္ပါကျမ်း။ တဲ့ ၁၊ မှတ် ၁

(နေ့နဝါရီ ၁၉၆၈) စာ ၄၉-၅၉။

- Anand, M.E. "The Nature of Buddhist Art,"
New Age, V (July 1956). 25-44.
- Aung Thaw, U. Historical Sites in Burma.
- Banerjee, J.N. The Development of Hindu Iconography.
- Bapat, P.V, ed. 2500 Years of Buddhism.
- Battacharyya, B. The Indian Buddhist Iconography.
Burma. director of Archeological Survey, comp.
Pictorial Gide to Pagan.
- Chi Hsien.-Lin. "The Language Problem of Primitive Buddhism,"
Journal of the Burma Research Society, XL III, Pt.
I (June 1960), 9-15.
- Chin Keh-Mu. A Short History of Sino-Indian Friendship.
- Coedes, G. The Making of South-East Asia.
- Coomaraswamy, A.K. Origin of the Buddha Image.
- Cowell, E.B, et al, tr. Buddhist Mahayana Texts.
- Dasgupta, S.B, An Introduction to Tantric Buddhism.
- Dutt, N. Early Monastic Buddhism, 2 vols,
- Getty, A, The Gods of Northern Buddhism.
- Gordon, A.K. The Iconography of Tibetan Lamaism.
- Govinda, A. Foundations of Tibetan Mysticm.
- India. Ministry of Information & Boradcasting.
The Way of the Buddha.
- Japan Times Ltd: Zen Buddhism.
- Kosambi, D:D. The Culture and Civilization of Ancient India in His
torical Outline.
- Lee, S.E. A History of Far Eastern Art.
- Le May, R. The Culture of South-East Asia.
- Morgan, K.W, ed. The Parth Of the Buddha.
- Narade There, tr: The Life of Buddha (In His Own Words).
- Rahula, Walpole, "Bodhisattva Ideal in Theravada and Mahayana,"
Spectrum, V (September 1972) 82-86.
- Ray, N.R. "Buddhist Art in India After 250 A:D", Ido-Asian Culture,
V(April 1957), 428-437.
- Ross, N, R, Three Ways of Asia Wisdom.
- Seckel, D The Art Of Buddhism.
- Subhadra Rev. " The Way of Soto Zen, " The Middle Way. XXXV III
(May 1963). 19-21

Suzuki, D.T. An Introduction to Zen Buddhism.

Suzuki, D.T Manual of Zen Buddhism.

Thapar, R.A History of India. vol I.

Thomas, E.J The History of Buddhist Thought.

Thomas, E.J tr. The Quest of Enlightenment.

Warrer. H.C. tr. Buddhism in Traslations.

Zimmer, H The Art of Indian Asia: 2 vols.